

### မိတ်ဆွေကောင်းနှင့်ပေါင်းသင်း

မိတ်ဆွေဟူသည် မိတ်ဆွေကောင်း၊ မိတ်ဆွေညံ့ဟူ၍ နှစ်မျိုးရှိရာ မိတ်ဆွေကောင်းတို့ကို ပေါင်းသင်းဆက်ဆံ ဆည်းကပ်ရာ၏။ ထိုမိတ်ဆွေကောင်းတို့အား ပေါင်းသင်း ဆက်ဆံ မှီဝဲဆည်းကပ်ခြင်းဖြင့် မိမိအတွက် အကျိုးများရာ၏။ မိတ်ဆွေကောင်းအပေါ် ယုတ်ညံ့သောစိတ်ဖြင့် မပြစ်မှားရာ။ ပဏ္ဍိတဝဂ် (ဓမ္မပဒ – ၇၈)

၁၃၈၂ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၈ ရက်

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ ၂၄ ရက်၊ စနေနေ့

အတွဲ (၆၀)၊ အမှတ် (၀၂၄)

ပြည်သူများ၏ မျှော်လင့်ချက်များ ပြည့်မီစေရေးအတွက်၊ အချုပ်အခြာအာဏာပိုင် အဖွဲ့ဝင်နိုင်ငံများ၏ ဦးစားပေးလိုအပ်ချက်များကို ပိုမိုထိရောက်စွာ တုံ့ပြန်ဆောင်ရွက်ပေးနိုင်စေရေးအတွက် ကုလသမဂ္ဂကို ပြန်လည်အားသစ်လောင်းရေးသည် အထူးအရေးကြီး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ထံမှ (၇၅) နှစ်မြောက် ကုလသမဂ္ဂနှစ်ပတ်လည်နေ့သို့ ပေးပို့သည့်သဝဏ်လွှာ (၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၄ ရက်)

ကုလသမဂ္ဂ ဖွဲ့ စည်းတည်ထောင်သည့် (၇၅) နှစ်မြောက် မင်္ဂလာရှိသော အခါသမယ၌ ကျွန်ုပ်တို့အနေဖြင့် လှိုက်လှဲ စွာ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့် ကုလသမဂ္ဂပဋိညာဉ်က အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ထမ်းဆောင်ရာ တွင် ကုလသမဂ္ဂအဖွဲ့ကြီးအနေဖြင့် ပိုမိုကြီးမားသည့် အောင်မြင်မှုများရရှိပါစေကြောင်း ဆုမွန်ကောင်းများ ပို့သအပ် ပါသည်။ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရေးနှင့် လူသားအားလုံး ၏ စီးပွားရေးနှင့် လူမှုဘဝတိုးတက်ရေးတို့ကို မြှင့်တင်ရေးတို့သည် ယနေ့မျက်မှောက်ကာလတွင် ကျွန်ုပ်တို့၏

အထူးလိုအပ်ချက်များ ဖြစ်ကြပါသည်။

တစ်ကမ္ဘာလုံးအနေဖြင့် အမြင့်မားဆုံးသော စိန်ခေါ်မှုများ၊ စိတ်အားငယ်ဖွယ်ရာအခြေအနေများနှင့် ရင်ဆိုင် ကြုံတွေ့နေရချိန်တွင် ကျွန်ုပ်တို့သည် ကုလသမဂ္ဂအဖွဲ့ကြီး၏ စိန်ရတုအခမ်းအနားကို ကျင်းပနေရခြင်းဖြစ်ပါသည်။ မျက်မှောက်ကာလတွင် လူသားများသည် နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒအပေါ် ခြိမ်းခြောက်မှုများ မြင့်တက်လာမှု၊ စာမျက်နှာ ၃ ကော်လံ ၁ 🗖

# Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့်မိန့်ခွန်း



နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုဗစ် – ၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံ တင်ပြသည့်မိန့်ခွန်း ပြောကြားစဉ်။

ဒီနေ့ ကိုဗစ်–၁၉ နဲ့ ပတ်သက်လို့ ပြည်သူတွေကို တင်ပြရခြင်းမှာ အရေး အကြီးဆုံးကိစ္စက Stay at Home မြို့နယ်တွေ ကြေညာထားတာ မပြီးပြတ် သေးဘူးဆိုတာကို သတိပေးချင်ပါတယ်။ အထူးသဖြင့် ရန်ကုန်မှာပေ့ါ။ ရန်ကုန်မှာရှိတဲ့ တချို့စက်ရုံ၊ အလုပ်ရုံတွေ၊ နိုင်ငံရဲ့ ရေရှည်စီးပွားရေးအတွက် အရေးကြီးတဲ့ စက်ရုံ၊ အလုပ်ရုံတွေ ပြန်ပြီးတော့ လည်ပတ်နိုင်ဖို့ စည်းမျဉ်း၊ စည်းကမ်းတွေ သတ်မှတ်ပြီးတော့ စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီရင် ပြန်ပြီး လည်ပတ်နိုင်တယ်ဆိုတာကို ခွင့်ပြုလိုက်လို့ တချို့က Stay at Home လွတ်သွားပြီလို့ ထင်ကြပါတယ်။

Stay at Home က အခုထက်ထိ တည်ဆဲပါပဲ။ စည်းမျဉ်းစည်းကမ်းတွေက တည်ဆဲပါပဲ။ သည်းညည်းခံပြီး ဆက်ပြီးတော့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း နေပါလို့ မေတ္တာရပ်ခံပါရစေ။ ရန်ကုန်မှာဆိုရင် အခုကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး စပြီးတော့ထိန်းနိုင်ပါပြီ။ စရုံပဲရှိပါသေးတယ်။ ထိန်းနိုင်သွားပြီလို့ ပြောတာ မဟုတ်ပါဘူး။ စပြီးတော့ထိန်းနိုင်ပါပြီဆိုတာ ဘယ်လိုပြောချင်တာလဲဆိုတော့ အရင်အမြင့်ဆုံးအဆင့်ကနေကျလာပြီ။ သို့သော်လည်း အတက်အကျကတော့ ရှိသေးတာပဲ။ လုံးဝဆက်ပြီးတော့ ကျတာမဟုတ်ပါဘူး။ ကျလိုက်၊ နည်းနည်း တက်လိုက်၊ နည်းနည်းကျလိုက်၊ တက်လိုက်ပေ့ါ့။ အဲဒီတော့ စပြီးတော့ ထိန်းလို့ရပြီလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် တကယ်ကိုပိုင်ပိုင်နိုင်နိုင် ထိန်းနိုင် ဖို့ဆိုရင် ဆက်ပြီးတော့လုပ်ရဦးမယ်။

ဆက်ပြီးတော့လုပ်ရဦးမယ်ဆိုတော့ ပြည်သူတွေစိတ်ထဲက နည်းနည်း စိတ်ပင်ပန်းလား မသိဘူး။ ဒါပေမယ့် သည်းခံရမယ်၊ တောင့်ခံရမယ်။ တောင့်ခံ ရမယ်ဆိုတာ တစ်ကမ္ဘာလုံးမှာ ဒီလိုဖြစ်နေတာ။ တချို့နိုင်ငံတွေမှာဆိုရင် တတိယလှိုင်းလို့တောင် ခေါ်ရလောက်အောင် တော်တော်များများ၊ကျယ်ကျယ် ပြန့်ပြန့် ရောဂါပိုးတွေ တွေ့နေတာတွေ ရှိပါတယ်။ ဒီနိုင်ငံအခြေအနေက အဆိုးဆုံးထဲမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အကောင်းဆုံးထဲမှာလည်း မဟုတ်ဘူး။ ၈ လပိုင်း မတိုင်ခင်တုန်းက အခြေအနေအကောင်းဆုံးနိုင်ငံတွေထဲမှာလို့ ပြောလို့ရတယ်။ စာမျက်နှာ ၄ ကော်လံ ၁ 🏶

ရန်ကုန်တက္ကသိုလ်နဲ့ ရေရှည်ထိန်းသိမ်းခြင်း

*ဆောင်းပါး* စာ ≽ ၆၊ ၅

သမ္မတထရမ့်နှင့် ဂျိုးဘိုင်ဒင်တို့ နောက်ဆုံးအကြိမ် စကားစစ်ထိုးပွဲပြုလုပ် (နို*င်ငံတကာရေးရာ*) ( စာ > ၁၄

### ကိုဗစ်ရောဂါ ကာကွယ်ဆေး

ကိုဗစ်ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုသည် ကမ္ဘာတစ်ဝန်းတွင် အတန်ငယ် နှေးကွေးသွားသလို၊ ငြိမ်ဆိတ်သွားသလို ရှိနေရာမှ ကူးစက်မှုအရှိန် ပြန်လည်မြင့်တက်လာခဲ့ပါသည်။ ထိုပြန်လည် လှုပ်ခတ်လာသည့် လှိုင်းဂယက်သည် နိုင်ငံအများအပြားကို အရှိန်ပြင်းစွာ ရိုက်ခတ်ပါလေသည်။

ယင်းဂယက်သည် မြန်မာနိုင်ငံအတွက်မူ အတော်ပင်ပြင်းရှ နာကျင်သွားစေခဲ့သည်ဟု ဆိုရပါမည်။ နေ့စဉ် လေးယောက် ငါးယောက် ကူးစက်ကာ၊ စုစုပေါင်း ရာဂဏန်းမျှသာရှိရာမှ ယခုအခါ ရောဂါပိုးကူးစက်ခံရသူ လေးသောင်းကျော်ဖြစ်ခဲ့သည်မှာ မြန်မာနိုင်ငံသူ နိုင်ငံသားတို့အဖို့ အတော်ပင် တုန်လှုပ်သွားခဲ့ရ ပါသည်။

စီမံခန့်ခွဲနေကြသူများ၊ ကျန်းမာရေးဆိုင်ရာ တာဝန်ယူထားကြ သူများသည် ကူးစက်ရောဂါပိုးပြန့်ပွားမှုကို အပြင်းအထန် ခုခံ ကာကွယ်ကြရလေသည်။ ရုပ်ဝတ္ထုအခြေခံအထောက်အပံ့များ လုံလုံလောက်လောက်မရှိလှသည့် အခြေအနေအတွင်းမှ အလုံး အရင်းနှင့် တိုးပွားလာသော ကူးစက်ခံရသူများ၊ သံသယလူနာများ ကို နေရာခွဲဝေ ချထားပေးရသည်ကပင် လွယ်ကူလှသည်မဟုတ်ပါ။ ယင်းသို့သော နေ့ စဉ်ထောင်နှင့်ချီ၍ ရောက်လာကြသော လူနာ များ၊ ပျောက်ကင်းကာ ဆေးရုံမှဆင်းရသည့် ထောင်နှင့်ချီသောသူ များဖြင့် အဆင်းအတက်၊ အဝင်အထွက်ကို စီမံခန့်ခွဲနေကြရသည်။ ထို့ပြင် နောက်ထပ်ကူးစက်သူများ တိုးပွားမလာရေးကိုလည်း နည်းလမ်းစုံဖြင့် ကြိုးစားနေကြရသည်။ အိမ်တွင်းတွင်သာ နေထိုင်ရေး စည်းမျဉ်းများထုတ်ရင်း၊ ကန့်သတ်ရင်းဖြင့် ပိုးရှိ မရှိ ဓာတ်ခွဲစမ်းသပ်မှုများ တိုးမြှင့်လုပ်ဆောင်နိုင်ရေး၊ ပိုးကူးသူများကို ကုသနိုင်ရေး စသည်ဖြင့် အင်တိုက်အားတိုက် လုပ်နေကြရပါသည်။

ယခုကဲ့သို့သော ကိုဗစ်–၁၉ ရောဂါပိုးနှင့် ရင်ဆိုင်နေကြရင်း မည်မျှလောက်ကြာအောင် ကြုံတွေ့နေရဦးမည်နည်းဆိုသည်ကို တွေးရင်းပြင်ဆင်ရင်းလည်း နေကြရသည်။နေ့ စဉ်နေထိုင်သွားလာ နေကြသည့် နိစ္စဓူဝ ပုံမှန်နေထိုင်မှုပုံစံတို့သည်ပင် ပုံစံသစ်အဖြစ် ပြောင်းလဲလာတော့မည်။

စိုးရိမ်ပူပန်မှု အလွန်အကျွံမဖြစ်ကြဘူး ဆိုသော်လည်း အနာဂတ်အတွက်ကိုမူ မည်သို့ခရီးဆက်ကြမလဲဟု တွေးတော နေကြရပါသည်။

ယခုအခါ ကမ္ဘာတစ်လွှားက လူအများ နေ့ စဉ်မျှော်လင့်နေရ သည့် သတင်းတစ်ခုမှာ "ကာကွယ်ဆေးပေါ် လာပြီ၊ စိတ်ချလက်ချ အသုံးပြု၍ရတော့မည်၊ များများစားစားလည်း ထုတ်လုပ်နိုင်ပြီ၊ ဆေးတန်ခိုးကလည်း ထိရောက်သည်" အစရှိသည့် အားတက်ဖွယ် သတင်းများ ဖြစ်ပါသည်။ သည်လိုသတင်းများကို နေ့ စဉ်နေ့ တိုင်း မျှော်တလင့်လင့် ဖြစ်နေကြရသည်။

တက္ကသိုလ်ကြီးများ၊ ဆေးသိပ္ပံ ဗဟိုဌာနကြီးများ၊ သုတေသန ဌာနကြီးများ၊ ဆေးဝါးထုတ်လုပ်သည့် စက်ရုံကြီးများတို့သည် ကာကွယ်ဆေး စမ်းသပ်ထုတ်လုပ်နိုင်ရေးကို နေ့မအား ညမနား ကြိုးပမ်းနေကြပါသည်။ နိုင်ငံအစိုးရများကလည်း အားပေးကူညီ နေပါသည်။

ယခုအခါတွင် ကာကွယ်ဆေးများကို စတင်တွေ့ရှိနေပြီဟု နိုင်ငံတကာတွင် ကြေညာနေပြီ။ ထိုကာကွယ်ဆေးကို စတင်ကာ လူတို့ဖြင့် စမ်းသပ်သုံးစွဲကြည့်နေပြီ။ ကာကွယ်ဆေး၏ ထိရောက် မှု၊ ကာကွယ်ဆေးအသုံးပြုရမည့် ဆေးပမာဏ၊ အကြိမ်အရေ အတွက် စသည်တို့ကို တိတိကျကျ သိရှိနိုင်ရေးအတွက် စတင် စမ်းသပ်ရန်လည်း ပြင်ဆင်နေကြပြီ ဖြစ်ပါသည်။

စတင်စမ်းသပ်မှုနှင့် တစ်ချိန်တည်းတွင် တစ်ကမ္ဘာလုံးသို့ ဖြန့်ဝေနိုင်ရေးအတွက် လိုအပ်သည့်အရေအတွက်ကိုမည်သို့ ထုတ်လုပ်မည်၊ မည်သို့ ခွဲဝေကာ မည်သို့ ဦးစားပေးအစီအစဉ်များ လုပ်မည် စသည်ဖြင့် ပြင်ဆင်တွက်ဆနေကြပြီဖြစ်ပါသည်။

ကာကွယ်ဆေး စတင်စမ်းသပ်ရှာဖွေချိန်ကာလက လူအများ သုံးစွဲနိုင်ရေးမှာ အနည်းဆုံး နှစ်နှစ်၊ သုံးနှစ်ထိ ကြာနိုင်သည်ဟု မှန်းဆခဲ့ကြသော်လည်း ယခုအခါတွင် စတင်စမ်းသပ်နိုင်သည့် အဆင့်သို့ ရောက်ပြီဖြစ်သည့်အတွက် ယခု ၂၀၂၀ နှစ်အကုန်၊ ၂၀၂၁ နှစ်စပိုင်းတွင် လူအများကြား စတင်အသုံးပြုနိုင်တော့မည် ဟု ခန့်မှန်းနေသည်မှာ အားတက်ဖွယ်ဖြစ်ပါသည်။


ကာကွယ်ဆေးမျှော်လင့်ချက် မြင့်မားလာသည့်အချိန်တွင် မြန်မာပြည်သူလူထုသည် ချမှတ်ထုတ်ပြန်ထားသော စည်းမျဉ်း များကို ဆက်လက်လိုက်နာရင်း ရောဂါပိုးကူးစက်မှုမဖြစ်ရန် ထိန်းသိမ်းနေထိုင်ကြရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။ ။

### နေပြည်တော် ဇမ္ဗူသီရိမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လုူဒါန်း

နေပြည်တော် အောက်တိုဘာ ၂၃ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်နှင့် ဒက္ခ်ဏသီရိမြို့နယ် အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလ ရှင်ကျောင်းများသို့ ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီတွင် ဇမ္ဗူသီရိမြို့ နန်းဦး ကျောင်းတိုက် ဓမ္မာရုံကြီး၌ ကျင်းပ

လှူဒါန်းပွဲသို့ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ညောင်ကုန်းကျောင်းတိုက် ပဓာနနာယက ဘဒ္ဒန္တပဏ္ဍိတ အမှူးပြု သော ဆရာတော်ကြီး ငါးပါး ကြွရောက် တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို၊ အမြဲတမ်း အတွင်းဝန်၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ကြည်ညိုကြ

ဆွမ်းဆန်တော် ဆက်ကပ် လှူဒါန်းပွဲတွင် ဒက္ခိဏသီရိမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ညောင်ကုန်း ကျောင်းတိုက် ပဓာနနာယက ဘဒ္ဒန္တ ပဏ္ဍိတထံမှ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို အမှူးပြုသော ဌာန ဆိုင်ရာအကြီးအကဲများက ငါးပါးသီလ ခံယူဆောက်တည်ကာ ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဓ္ဈာယ်



တော်မူသည့် ရတနသုတ်၊ မေတ္တသုတ်၊ ပုဗ္ဗဏှသုတ် ပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုက သာသနာ ရေးဆိုင်ရာများ လျှောက်ထားသည်။

ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိပုဂ္ဂိုလ်များက ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆွမ်းဆန် တော်များ ဆက်ကပ်လှူဒါန်းကြပြီး ဇမ္ဗူသီရိမြို့နယ် သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်၊ ရှားတော ကျောင်းတိုက် ပဓာနနာယက၊ ဘဒ္ဒန္တ

ဥတ္တရထံမှ အနုမောဒနာ တရား နာကြားကြကာ လှူဒါန်းမှုအစုစု အတွက် ရေစက်သွန်းလောင်း အမျှ ပေးဝေကြသည်။

နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဒက္ခ်ဏသီရိမြို့နယ်တို့ရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန် တော် ဆက်ကပ်လှူဒါန်းပွဲတွင် Coronavirus Disease 2019 (Covid-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန် နေစဉ်ကာလအတွင်း ဓမ္ဗူသီရိမြို့နယ် ရှိဘုန်းတော်ကြီးကျောင်း ၁၄ ကျောင်း တို့တွင် သီတင်းသုံးဝါဆိုတော်မူကြ သော ရဟန်း၊ သာမဏေ ၆၄၁ ပါး အတွက် ဆွမ်းဆန်တော်အိတ် ၅၂ အိတ် ကို လည်းကောင်း၊ ဒက္ခဏသီရိမြို့နယ် ရှိ ဘုန်းတော်ကြီးကျောင်း ၄၀ နှင့် သီလရှင်ကျောင်း တစ်ကျောင်းတို့တွင် သီတင်းသုံး ဝါဆိုတော်မူကြသော ရဟန်း၊ သာမဏေ ၆၁၇ ပါး၊ သီလရှင် ၉၇ ပါးတို့အတွက် ဆွမ်းဆန်တော် အိတ် ၁၃၂ အိတ်ကို လည်းကောင်း၊ စုစုပေါင်း ဆွမ်းဆန်တော် ၂၁၄ အိတ် တို့ကို ဆက်ကပ်လှူဒါန်းခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ **သတင်းစဉ်** 

### ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် ဆောင်းပါး၊ ကဗျာ၊ ဝတ္ထုတိုပြိုင်ပွဲ ဗိတ်ခေါ်

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၁) ရက် နေ့တွင် ကျရောက်မည့် ရန်ကုန် တက္ကသိုလ် နှစ်(၁၀၀)ပြည့် အထိမ်း အမှတ် ဆောင်းပါး၊ ကဗျာ၊ ဝတ္ထုတို ပြိုင်ပွဲကို ကျင်းပပြုလုပ်မည် ဖြစ်ပါ သည်။ အဆိုပါ ဆောင်းပါး၊ ကဗျာ၊ ဝတ္ထုတိုပြိုင်ပွဲကို ရန်ကုန်တက္ကသိုလ် ကြီး၏ သမိုင်းအစဉ်အလာ ကြီးမားခဲ့ မှုများ၊ နိုင်ငံ့ဂုဏ်ဆောင် တက္ကသိုလ် ကြီးအဖြစ် တည်ရှိခဲ့မှုများနှင့် နိုင်ငံ တော်၏ နိုင်ငံရေး၊ စီးပွားရေး၊

နေပြည်တော် အောက်တိုဘာ ၂၃

လူမှုရေးစနစ်များနှင့်အညီ ပညာ သင်ကြားနိုင်သည့် အခွင့်အလမ်းများ ဖော်ဆောင်ပေးနေမှု များအားလည်း ကောင်း၊ နိုင်ငံတကာနှင့် ယှဉ်ပြိုင်

အစည်းနှင့်ကမ္ဘာကြီးကို အကျိုးပြုနိုင် သော စွမ်းဆောင်ရည်ပြည့်ဝသည့် နိုင်ငံတကာအဆင့်မီ တက္ကသိုလ်ကြီး တစ်ခု ဖြစ်ထွန်းပေါ်ပေါက်လာရန် ကြိုးပမ်းဆောင်ရွက်နေမှုများအား လည်းကောင်း ဖော်ညွှန်းရေးသား ယှဉ်ပြိုင်ရမည်ဖြစ်သည်။

#### ဆောင်းပါးပြိုင်ပွဲ

ဆောင်းပါးပြိုင်ပွဲသို့ မည်သူ ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။ ဆောင်းပါးပြိုင်ပွဲကို "ရာပြည့် တက္ကသိုလ်မြကျွန်းညို" ခေါင်းစဉ် ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပုံနှိပ်ဖော်ပြခြင်း မရှိသေးသည့် စာမူအား A4 စာရွက်ဖြင့် စာမျက်နှာ ၅ မျက်နှာမှ ၇ မျက်နှာအထိ ကွန်ပျူ တာစာစီ၍ ရေးသားပေးပို့ ယှဉ်ပြိုင် ရပါမည်။

ကဗျာ၊ ဝတ္ထုတိုပြိုင်ပွဲ

ဝတ္ထုတိုပြိုင်ပွဲသို့ ကဗျာနှင့် နှစ်သက်ရာ ခေါင်းစဉ်ဖြင့် ပါဝင် ယှဉ်ပြိုင်နိုင်သည်။ ကဗျာပြိုင်ပွဲသို့ ပုံနှိပ်ဖော်ပြဖူးခြင်း မရှိသေးသည့် စာမူအား A4 စာရွက်ဖြင့် စာမျက်နှာ ၁ မျက်နှာမှ ၂ မျက်နှာအထိ ကွန်ပျူတာစာစီ၍ လည်းကောင်း၊ ပုံနှိပ်ဖော်ပြဖူး ဝတ္ထုတို ပြိုင်ပွဲသို့ ခြင်း မရှိသေးသည့် စာမူအား A4 စာရွက်ဖြင့် စာမျက်နှာ ၅ မျက်နှာ မှ ၇ မျက်နှာအထိ ကွန်ပျူတာစာစီ ၍ လည်းကောင်း ပေးပို့ယှဉ်ပြိုင်

ပြိုင်ပွဲဝင်သူများသည် ပြိုင်ပွဲဝင် စာမှုနှစ်စောင်ကို ကိုယ်တိုင်ရေးစာမှု ဖြစ်ကြောင်း ဝန်ခံချက် ရေးသား၍ လိုင်စင်ဓာတ်ပုံနှစ်ပုံ၊ ကိုယ်ရေး



မှတ်တမ်းအကျဉ်းတို့နှင့်အတူ ပေးပို့ ရမည်ဖြစ်သည်။ ပြိုင်ပွဲဝင်ဆောင်းပါး များကို နိုဝင်ဘာလ (၁၆) ရက်နေ့ ညနေ ၄ နာရီ နောက်ဆုံးထား ၍ ဦးအောင်ကျော်ထက်၊ ဒုတိယ (ထုတ်လုပ်)၊ ညွှန်ကြားရေးမှူး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ အမှတ် ၂၂၈၊ သိမ်ဖြူ လမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန် မြို့သို့ ဆက်သွယ်ပေးပို့ရမည် ဖြစ် သည်။

သတင်းစဉ်

### ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် ကာတွန်းပြိုင်ပွဲ ဖိတ်ခေါ်

နေပြည်တော် အောက်တိုဘာ ၂၃

နိုင်စွမ်းရှိသော တက္ကသိုလ်ကြီးတစ်ခု

ပေါ်ပေါက်လာစေရန်နှင့် လူ့အဖွဲ့

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ(၁)ရက် နေ့တွင် ကျရောက်မည့် ရန်ကုန် တက္ကသိုလ် နှစ်(၁၀၀)ပြည့် အထိမ်း အမှတ် ကာတွန်းပြိုင်ပွဲကို ကျင်းပ ပြုလုပ်မည် ဖြစ်ပါသည်။ အဆိုပါ



ကာတွန်းပြိုင်ပွဲကို **"ရာပြည့်တက္ကသိုလ် မြကျွန်းညို"** ခေါင်းစဉ်ဖြင့် ကျင်းပ ပြုလုပ်မည်ဖြစ်ပြီး ရန်ကုန်တက္ကသိုလ်ကြီး၏ သာယာလှပမှုများ၊ အေးချမ်း ပျော်ရွှင်မှုများ၊ ကြည်နူးဝမ်းမြောက်ဖွယ်ရာများ၊ နိုင်ငံ့ဂုဏ်ဆောင် တက္ကသိုလ် ကြီးအဖြစ် တည်ရှိခဲ့မှုများ၊ သမိုင်းအစဉ်အလာကြီးမားခဲ့မှုများနှင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးနိုင်ရေး ကြိုးစားဆောင်ရွက်ရန် လိုအပ်ပုံများ စသည်တို့ကို ဖော်ညွှန်းရေးဆွဲယှဉ်ပြိုင်ရမည် ဖြစ်သည်။

#### ကာတွန်းပြိုင်ပွဲ

ကာတွန်းပြိုင်ပွဲသို့ မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ပြီး ပြိုင်ပွဲဝင်တစ်ဦးလျှင်

ပုံနှိပ်ဖော်ပြခြင်း မရှိသေးသည့် ကာတွန်းတစ်ပုံသာ ပါဝင်ယှဉ်ပြိုင်ရမည်။ ပြိုင်ပွဲဝင် ကာတွန်းများကို လက်ဖြင့်ဖြစ်စေ၊ ကွန်ပျူတာဖြင့်ဖြစ်စေ ရေးဆွဲ ယှဉ်ပြိုင်နိုင်ပြီး A3 အရွယ်စာရွက်ဖြင့် ရေးဆွဲပေးပို့ယှဉ်ပြိုင်ရပါမည်။ ပြိုင်ပွဲဝင် သည့် ကာတွန်းကို ဆေးရောင်စုံခြယ်၍ ယှဉ်ပြိုင်နိုင်သော်လည်း ရောင်စုံခဲတံ၊ ရောင်စုံ ဖယောင်းနှင့် အဏုမြူဆေးရောင်စုံတို့ကို အသုံးမပြုရပါ။

ပြိုင်ပွဲဝင်သူများသည် ပြိုင်ပွဲဝင်ကာတွန်းကို ကိုယ်တိုင်ရေးကာတွန်းဖြစ် ကြောင်း ဝန်ခံချက်ရေးသား၍ လိုင်စင်ဓာတ်ပုံနှစ်ပုံ၊ ကိုယ်ရေးမှတ်တမ်း အကျဉ်းတို့နှင့်အတူ ပေးပို့ရမည်ဖြစ်သည်။ ပြိုင်ပွဲဝင်ကာတွန်းများကို နိုဝင်ဘာ လ (၁၆) ရက်နေ့ ညနေ ၄ နာရီ နောက်ဆုံးထား၍ ဦးအောင်ကျော်ထက်၊ ဒုတိယညွှန်ကြားရေးမှူး(ထုတ်လုပ်)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အမှတ် ၂၂၈၊ သိမ်ဖြူလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့သို့ ဆက်သွယ်ပေးပို့ရမည် ဖြစ်သည်။

သတင်းစဉ်

#### 🛘 ရှေ့ဖုံးမှ

ပထဝီနိုင်ငံရေး တင်းမာမှုများ၊ မညီမျှမှုများ ပိုမိုကြီးထွားလာမှုနှင့် ခြိမ်းခြောက်နေသော ရာသီဥတုပြောင်းလဲမှု စသည့် မြောက်မြားစွာသော စိန်ခေါ် မှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရပါသည်။ ယင်းစိန်ခေါ် မှုများထက် ပိုမိုဆိုးရွားသည့် ကိုဗစ်– ၁၉ ကူးစက်ရောဂါပိုးအသစ်သည် ဆင်းရဲ၊ ချမ်းသာနိုင်ငံမရွေး ပျံ့နှံ့ဝင်ရောက်လျက် လူဦးရေ ၁ သန်းကျော်ကို အသက် ဆုံးရှုံးမှု၊ လူသန်းပေါင်းများစွာကို ရောဂါကူးစက်မှု ဖြစ်စေခဲ့သည့်အပြင် ကမ္ဘာတစ်ဝန်း ဆိုးရွားပြင်းထန်သည့် လူမှု စီးပွားရိုက်ခတ်မှုများကို ဖြစ်ပေါ်စေခဲ့ပါသည်။

စင်စစ်အားဖြင့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါသည် ကျွန်ုပ်တို့၏ မျက်မှောက်ကာလ၏ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အကျပ်အတည်းတစ်ရပ်ပင် ဖြစ်ပါသည်။ ယင်းအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရေးတွင် ထိုကပ်ရောဂါသည် နိုင်ငံတကာအသိုက်အဝန်း၏ စည်းလုံးမှုနှင့် ညီညွှတ်မှုအပေါ် စမ်းသပ်မှုတစ်ရပ်ဖြစ်စေသကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ အရေးယူဆောင်ရွက်မှု မဖြစ်မနေပြုလုပ်ကြရန်အတွက် တိုက်ပွဲခေါ်သံတစ်ခုလည်းဖြစ်ပါသည်။ ကပ်ရောဂါကြောင့် ဆိုးရွားသော သက်ရောက်မှုများ ဖြစ်ပေါ်နေသည့်အခြေအနေတွင် အဆိုပါဘုံရန်သူကို တိုက်ထုတ်နိုင်ရန်နှင့် အရင်းအမြစ် များကို စုစည်းရန်အတွက် တစ်ကမ္ဘာလုံး ပေါင်းစည်းဆောင်ရွက်သွားကြရမည်ဖြစ်ပါသည်။ ယခုကဲ့သို့ အလွန်အရေးကြီး သည့်အချိန်တွင် လူသားတို့၏ ဘုံစိန်ခေါ်မှုများကို တုံ့ပြန်ရာ၌ ကျွန်ုပ်တို့၏ စုပေါင်းအင်အားများ ဟန်ချက်ညီမျှစေရန် အတွက် ပိုမိုခိုင်မာသည့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနှင့် ထိရောက်သည့် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒကို ယခင်ကထက် ပိုမိုလိုအပ်လာပါသည်။

ထို့ကြောင့် "ကျွန်ုပ်တို့ လိုလားသော အနာဂတ်၊ ကျွန်ုပ်တို့ လိုအပ်သော ကုလသမဂ္ဂ– နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေး ဝါဒအပေါ် ကျွန်ုပ်တို့၏ ဘုံကတိကဝတ်ကို ထပ်လောင်းအတည်ပြုခြင်း– ကိုဗစ်–၁၉ ရောဂါကို ထိရောက်သည့် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများဖြင့် ရင်ဆိုင်တုံ့ပြန်ခြင်း" ဟူသည့် ယခုနှစ် ကုလသမဂ္ဂ၏ ဆောင်ပုဒ်သည် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး စိတ်ဓာတ်ကို ပြန်လည်အားသစ်လောင်းရန် လိုအပ်လျက်ရှိသည့် လက်ရှိအခြေအနေကို အမှန်တကယ် ထင်ဟပ်စေပါသည်။

ကုလသမဂ္ဂအဖွဲ့ကြီးသည် လွန်ခဲ့သည့် (၇၅) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သကဲ့သို့ ငြိမ်းချမ်းမှုနှင့် တည်ငြိမ် မှု၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု၊ တရားမျှတမှု၊ ဥပဒေနှင့်အညီ ဖြစ်စေမှုနှင့် တရားဥပဒေစိုးမိုးမှုတို့ကို မြှင့်တင်ခြင်းဖြင့် ကမ္ဘာပေါ်ရှိ လူသန်းပေါင်းများစွာ၏ လူမှု–စီးပွားဘဝ တိုးတက်မြင့်မားရေးအတွက် ကျွန်ုပ်တို့၏ စုပေါင်းကြိုးပမ်းမှု များကို ကိုယ်စားပြုဆောင်ကြဉ်းပေးနေသည့် အဖွဲ့ အစည်းတစ်ခုဖြစ်သည်ဟု ကျွန်ုပ်တို့အနေဖြင့် ယုံကြည်ပါသည်။ ကုလသမဂ္ဂအဖွဲ့ကြီးအနေဖြင့် မပြည့်စုံမှုများရှိလင့်ကစား ကမ္ဘာကြီးအား လွန်ခဲ့သည့် (၇၅)နှစ်ကထက် သိသိ

ကုလ်သမဂ္ဂအဖွဲ့ ကြုံးအနေဖြင့် မပြည့်စုမှုများရှိလ်ငှက်စား ကမ္ဘာကြီးအား လွန်ခဲ့သည့် (၇၅)နှစ်ကယ်က သိသ သာသာ ပိုမိုကောင်းမွန်သည့် နေရာတစ်ခုဖြစ်လာအောင် ဖော်ဆောင်နိုင်ခဲ့ပါသည်။ ကုလသမဂ္ဂအနေဖြင့် ကမ္ဘာစစ်ကြီး များ မဖြစ်ပွားရန် ကူညီတားဆီးနိုင်ခဲ့ပြီး၊ လူသန်းပေါင်းများစွာကို အလွန်အမင်း ဆင်းရဲနွမ်းပါးမှုနှင့် ငတ်မွတ်မှုများမှ ကယ်တင်နိုင်ခဲ့သည့်အပြင် ပျမ်းမျှလူ့သက်တမ်းကိုလည်း ယခင်ကထက် မြင့်မားအောင် ဆောင်ရွက်နိုင်ခဲ့ပါသည်။ ပိုမိုကောင်းမွန်သည့် ကမ္ဘာတစ်ခုဖန်တီးရေး မျှော်မှန်းချက်ကို လက်တွေ့အကောင်အထည်ဖော်ရန်နှင့် ကျွန်ုပ်တို့ လိုလားသည့် အနာဂတ်ကိုပုံဖော်ရန်တို့အတွက် နိုင်ငံစုံပူးပေါင်းကြိုးပမ်း အားထုတ်မှုများကို ကုလသမဂ္ဂထက် ပိုမို ကောင်းမွန်စွာ ဦးဆောင်ထိန်းကျောင်းပေးနိုင်သည့်အဖွဲ့ အစည်း မရှိသေးပါ။

မကြာသေးမီက ကျင်းပခဲ့သည့် ကုလသမဂ္ဂနှင့် ကမ္ဘာတစ်ဝန်း လူထုအကြား ကမ္ဘာလုံးဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှု စစ်တမ်းများအရ ဖြေကြားသူအများစု၏ ဦးစားပေးကဏ္ဍာများမှာ ကျန်းမာရေး၊ ပညာရေး၊ သန့်ရှင်းသောရေနှင့် ရေဆိုး သန့်ရှင်းရေးစနစ်တို့ ကောင်းမွန်စွာရရှိရေးဖြစ်ကြောင်း သိရှိရပါသည်။ ပြည်သူများ၏ မျှော်လင့်ချက်များ ပြည့်မီစေရေး အတွက်၊ အချုပ်အခြာအာဏာပိုင် အဖွဲ့ ဝင်နိုင်ငံများ၏ ဦးစားပေးလိုအပ်ချက်များကို ပိုမိုထိရောက်စွာ တုံ့ပြန်ဆောင်ရွက် ပေးနိုင်စေရေးအတွက် ကုလသမဂ္ဂကို ပြန်လည်အားသစ်လောင်းရေးသည် အထူးအရေးကြီးပါသည်။

ကုလသမဂ္ဂကို ဗဟိုပြုသော စည်းမျဉ်းမူဘောင်များအပေါ် အခြေခံသည့် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှုစနစ်သည် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် နိုင်ငံလံများ၏ မျှော်လင့်အားထားရာ ဖြစ်သင့်သည်ဟု မြန်မာနိုင်ငံအနေဖြင့် ယုံကြည်ပါသည်။ အထူးသဖြင့် ကမ္ဘာပေါ်၌ မမျှတမှု၊ မတရားမှု၊ မညီမျှမှုနှင့် နိုင်ငံတကာဥပဒေကျင့်သုံးမှု၌ပင် စံနှုန်းမျိုးစုံ ကျင့်သုံးနေမှု များဖြင့် ပြည့်နှက်နေသည့်ကာလမျိုးတွင် ကုလသမဂ္ဂသည် ဖွံ့ဖြိုးဆဲနိုင်ငံငယ်များအတွက် ကာကွယ်စောင့်ရှောက် ပေးနိုင်မည့် အဖွဲ့ကြီးတစ်ခုဖြစ်စေရန် ကျွန်ုပ်တို့ မျှော်လင့်ပါသည်။

၁၉၄၈ ခုနှစ်တွင် ကုလသမဂ္ဂသို့ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့စဉ်မှစ၍ မြန်မာနိုင်ငံသည် ကုလသမဂ္ဂပဋိညာဉ်ပါ ရည်ရွယ်ချက်များနှင့် အခြေခံမူများအပေါ် တန်ဖိုးထားယုံကြည်မှု ဆက်လက်မြဲမြံခိုင်မာလျက်ရှိပြီး၊ ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်မှုသည် မြန်မာနိုင်ငံခြားရေးမူဝါဒ၏ အုတ်မြစ်တစ်ရပ်ပင် ဖြစ်ပါသည်။ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ထောင်နိုင်ရေးကို ရှေးရှုလျက် ရှုပ်ထွေးသည့် ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို ဖြတ်သန်းနေသည့် နိုင်ငံတစ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံသည် ကိုဗစ်-၁၉ အပါအဝင် မြောက်မြားစွာသော စိန်ခေါ်မှုများကို ကျော်လွှား

- မကြာသေးမီက ကျင်းပခဲ့သည့် ကုလသမဂ္ဂနှင့် ကမ္ဘာတစ်ဝန်း လူထု
   အကြား ကမ္ဘာလုံးဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှု စစ်တမ်းများအရ ဖြေကြားသူအများစု၏ ဦးစားပေးကဏ္ဍများမှာ ကျန်းမာရေး၊ ပညာရေး၊ သန့်ရှင်းသောရေနှင့် ရေဆိုးသန့်ရှင်းရေးစနစ်တို့ ကောင်းမွန်စွာရရှိရေး ဖြစ်ကြောင်း သိရှိရ
- ပြည်သူများ၏ မျှော်လင့်ချက်များ ပြည့်မီစေရေးအတွက် အချုပ်အခြာ အာဏာပိုင်အဖွဲ့ဝင်နိုင်ငံများ၏ ဦးစားပေးလိုအပ်ချက်များကို ပိုမို ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်ပေးနိုင်စေရေးအတွက် ကုလသမဂ္ဂကို ပြန်လည် အားသစ်လောင်းရေးသည် အထူးအရေးကြီး

နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် ကုလသမဂ္ဂနှင့် အပြုသဘော ပူးပေါင်းဆောင်ရွက်သည့် နည်းလမ်းဖြင့် လက်တွဲဆောင်ရွက်သွားရန် မျှော်လင့်ပါသည်။

ကိုဗစ်–၁၉ ကမ္ဘာ့ကပ်ရောဂါကို ပြည့်စုံကျယ်ပြန့်သည့် ကမ္ဘာလုံးဆိုင်ရာ တုံ့ပြန်မှုဖြင့် တိုက်ဖျက်နိုင်ရေးအတွက် စုပေါင်း၊ ညှိနှိုင်းဆောင်ရွက်ရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အနေဖြင့် အဓိကဦးဆောင်သည့် အခန်းကဏ္ဍာမှပါဝင်မှုနှင့် ကုလသမဂ္ဂစနစ်၏ အရေးကြီးသည့်အခန်းကဏ္ဍာကို ကျွန်ုပ်တို့ အထူးတန်ဖိုးထားပါသည်။ လူသားအားလုံးအတွက် ယနေ့အရေးကြီးဆုံးသောလုပ်ငန်းမှာ နိုင်ငံအားလုံးအတွက် ဘေးကင်းပြီး လူတိုင်းလက်လှမ်းမီသည့် ကိုဗစ်–၁၉ ရောဂါ ကာကွယ်ဆေး အချိန်မီရရှိရေး၊ ဖွံ့ဖြိုးဆဲနိုင်ငံများ စီးပွားရေးနှင့် ဘဏ္ဍာရေး အကျပ်အတည်းများ မကျရောက် စေရေးနှင့် ဆင်းရဲနွမ်းပါးမှုများ ပိုမိုမဆိုးရွားစေရေးတို့အတွက် အားလုံးလက်တွဲ ဆောင်ရွက်သွားကြရန် ဖြစ်ပါသည်။ ၂၀၃၀ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုအစီအစဉ်နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ အောင်မြင်ရေးအတွက် ကျွန်ုပ်

၂၀၃၀ စဉ်ဆက်မပြတ် ဖွံ့ဖြုံးမှုအစအစဉ်နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြုံးမှုဝန်းတိုင်များ အောင်မြင်ရေးအတွက် ကျွနုပ် တို့ ရရှိထားပြီးဖြစ်သည့် တိုးတက်မှုများ ကိုဗစ်–၁၉ ကပ်ရောဂါကြောင့် ပြန်လည်ဆုတ်ယုတ်သွားရသည်မှာ ဝမ်းနည်း ဖွယ်ရာပင် ဖြစ်ပါသည်။ သို့အတွက် ကျွန်ုပ်တို့အနေဖြင့် ကိုဗစ်–၁၉ ကို အခွင့်အရေးတစ်ရပ်အဖြစ် ပြောင်းလဲပြီး ပိုမို မျှတ၍ အားလုံးပါဝင်သော ရေရှည်တည်တံ့ခိုင်မြဲသည့် လူ့အဖွဲ့ အစည်းတစ်ရပ်ကို ထူထောင်နိုင်ရေးအတွက် ဆင်းရဲ နွမ်းပါးမှု၊ ငတ်မွတ်မှုနှင့် နိုင်ငံတွင်းနှင့် နိုင်ငံများအကြား လူမှုစီးပွားမညီမျှများကို လျှော့ချရာတွင် နိုင်ငံစုံပူးပေါင်း ဆောင်ရွက်ကြရေးအတွက် ထပ်လောင်း ကတိကဝတ်ပြုကြရမည် ဖြစ်ပါသည်။ ယင်းသို့ ကြိုးပမ်းဆောင်ရွက်ခြင်း ဖြင့် ၂၀၃၀ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုအစီအစဉ်ကို အကောင်အထည်ဖော်ရာတွင် တိုးတက်မှုများ ရရှိနိုင်ရန်အတွက် အနာဂတ်တွင် ကြုံတွေ့ရမည့် အန္တရာယ်များကို ကျွန်ုပ်တို့အနေဖြင့် လျှော့ချနိုင်ကြမည် ဖြစ်ပါသည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို တိုက်ဖျက်ရေး ကြိုးပမ်းရာတွင် မြန်မာနိုင်ငံအား အလွန်တန်ဖိုးကြီးမားသည့် ကူညီထောက်ပံ့မှုများ ပေးအပ်ခဲ့ခြင်းအတွက် ကုလသမဂ္ဂနှင့် ၎င်း၏ အေဂျင်စီများကို ကျေးဇူးတင်ရှိကြောင်း ပြောကြား လိုပါသည်။ ထို့ပြင် ထူးချွန်ပြောင်မြောက်သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ဆောင်ချက်များအတွက် ၂၀၂၀ ပြည့်နှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ချီးမြှင့်ပေးအပ်ခြင်းခံရသည့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်အား ဂုဏ်ယူ ဝမ်းမြောက်ကြောင်း ပြောကြားလိုပါသည်။ ယင်းသို့ ဆုချီးမြှင့်ခံရခြင်းသည် လူသားများအတွက် အလွန်အရေးပါသော၊ အသက်အန္တရာယ်မှ ကယ်တင်ပေးသော ကုလသမဂ္ဂ၏ အခန်းကဏ္ဍကို စံနမူနာတစ်ရပ်အဖြစ် မှတ်ကျောက်တင် စေပါသည်။

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကာလအပြီးနှင့် ယင်းနောက်ပိုင်းတွင်လည်း ပိုမိုငြိမ်းချမ်းပြီး၊ သာယာဝပြော၍ ကျန်းမာသော ကမ္ဘာကြီးဆီသို့ ဦးတည်ရာတွင် ကမ္ဘာလုံးဆိုင်ရာ အားထုတ်ကြိုးပမ်းမှုများကို ကုလသမဂ္ဂအနေဖြင့် ဆက်လက်ဦးဆောင်လိမ့်မည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်။ ယခုကဲ့သို့ သမိုင်းဝင်အခါသမယ၌ ကုလသမဂ္ဂပဋိညာဉ်ပါ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရေးအတွက် ကျွန်ုပ်တို့၏ ကြိုးပမ်းအားထုတ်မှုများကို ပေါင်းစည်းဆောင်ရွက်ရန် ကျွန်ုပ်တို့အားလုံး ထပ်လောင်း ကတိကဝတ်ပြုကြရမည် ဖြစ်ပါသည်။

### ယခုအချိန်သည် တစ်ကမ္ဘာလုံး အပစ်အခတ်ရပ်စဲနိုင်ရန် ငြိမ်းချမ်းရေးအတွက် အရှိန်အဟုန်မြှင့်၍ တွန်းအားပေး ဆောင်ရွက်ကြရမည့်အချိန်ဖြစ်

### အထွေထွေအတွင်းရေးမှူးချုပ် ကုလသမဂ္ဂနေ့အထိမ်းအမှတ်သဝဏ်လွှာ

#### ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၂၄ ရက်

#### ချစ်ခင်လေးစားရပါသော မိတ်ဆွေအပေါင်းတို့ .....

ကုလသမဂ္ဂအဖွဲ့ ကြီး၏ ဂု၅ နှစ်မြောက် နှစ်ပတ်လည်နေ့သည် ကမ္ဘာ့ကပ် ရောဂါကြီးတစ်ခု ဖြစ်ပွားနေချိန်တွင် ကျရောက်လို့လာခဲ့ပြီဖြစ်ပါသည်။ ဤအခြေအနေတွင် ကျွန်တော်တို့၏ အဖွဲ့အစည်းကြီးအား တည်ထောင် ခဲ့ရခြင်း၏ ရည်ရွယ်ချက်သည် ယခင်ကထက်ပင် ပို၍ အရေးကြီးလာ ပါသည်။

လူသားများ၏ ဂုဏ်သိက္ခာကို မြှင့်တင်ရန်၊ လူ့အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်၊ နိုင်ငံတကာဥပဒေကို လေးစားလိုက်နာရန်၊ လူသားမျိုးနွယ်စုအား စစ်ဘေးမှ ကယ်တင်ရန်တို့ ဖြစ်ပါသည်။

ကမ္ဘာ့ကပ်ရောဂါကြီး ဖြစ်ပွားလာသောအခါ တစ်ကမ္ဘာလုံးအပစ်အခတ် ရပ်စဲကြရန် ကျွန်တော် တိုက်တွန်းခဲ့ပါသည်။

COVID-19 ကသာလျှင် ယနေ့ကျွန်တော်တို့၏ ကမ္ဘာကြီးအတွက် တစ်ခု တည်းသော ဘုံရန်သူ ဖြစ်ပါသည်။

ယခုအချိန်သည် တစ်ကမ္ဘာလုံး အပစ်အခတ်ရပ်စဲနိုင်ရန် ငြိမ်းချမ်းရေး အတွက် အရှိန်အဟုန်မြှင့်၍ တွန်းအားပေး ဆောင်ရွက်ကြရမည့်အချိန်ဖြစ်သည်။ အချိန်သည် လျင်မြန်စွာ ကုန်ဆုံးနေသည်။ လုပ်သင့်သည်ကို မြန်မြန်ဆန်ဆန် လုပ်ကြရပေမည်။

ကျွန်တော်တို့၏ ကမ္ဘာမြေကြီးနှင့်လည်း ကျွန်တော်တို့ ငြိမ်းချမ်းရေး ယူရပါမည်။

ာ — ရာသီဥတုဆိုင်ရာ အရေးပေါ် အခြေအနေက သက်ရှိများကို ခြိမ်းခြောက် လျက်ရှိပါသည်။

၂၀၅၀ ပြည့်နှစ်တွင် မှန်လုံအိမ်ဓာတ်ငွေ့ အသားတင်ထုတ်လွှတ်မှုအား သုညသို့ ရောက်ရှိအောင် တစ်ကမ္ဘာလုံးကို ကျွန်တော်တို့ နှိုးဆော်စည်းရုံး ကြရပါမည်။

ဤပန်းတိုင်ကို ပြည့်မီအောင် လုပ်ဆောင်မည်ဟု ကတိကဝတ်ပြုပြီး ဖြစ်သော နိုင်ငံများနှင့် ကုမ္ပဏီများ၏ အရေအတွက်မှာ အတော်အတန်ပင် များပြားလာနေပြီ ဖြစ်ပါသည်။

ကမ္ဘာနှင့်အဝန်းတွင် ဆင်းရဲနွမ်းပါးမှု၊ တန်းတူညီမျှမရှိမှု၊ ဆာလောင် မွတ်သိပ်မှုနှင့် အမုန်းတရားများကြောင့် လူသားများ၏ ဆင်းရဲဒုက္ခခံစားနေရမှု တို့ကို အဆုံးသတ်ရန်နှင့် လူမျိုး၊ ဘာသာ၊ ကျား–မ ရေးရာ သို့မဟုတ် အခြား မည်သည့်ကွဲပြားမှုကိုမဆို အကြောင်းပြု၍ ခွဲခြားဆက်ဆံမှုများအား တိုက်ထုတ်ကြရန် ကျွန်တော်တို့ ယခုထက်ပို၍ ကြိုးစားလုပ်ဆောင်ကြရမည် ဖြစ်ပါသည်။ ကမ္ဘာ့ကပ်ရောဂါ၏ ရိုက်ခတ်မှုကို ခံစားကြရသည့်လများအတွင်း အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် အကြမ်းဖက်မှုများ ထိတ်လန့်ဖွယ်ရာ တိုးပွားလာသည်ကို မြင်တွေ့နေကြရပါသည်။

ရရှိလာသော တိုးတက်မှုများအပေါ် ကျွန်တော်တို့ အားပြုလုပ်ဆောင်ကြ ရပါမည်။ ငွေကြေးအားဖြင့် တတ်နိုင်သော COVID-19 ကာကွယ်ဆေးအား ဘေးအန္တရာယ်ကင်းရှင်းစွာ အားလုံးလက်လှမ်းမီ ရရှိနိုင်ရေးအတွက် ထူးကဲ လှသည့် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကြီးတစ်ခု စတင်နေပြီ ဖြစ်ပါသည်။ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များက ပိုမိုကောင်းမွန်သည့် အခြေအနေသို့ ရောက်ရှိအောင် ပြန်လည်ထူထောင်နိုင်ရေး စေ့ဆော်ပေးသည့် လမ်းပြအစီအစဉ် (blueprint) တစ်ခု ဖြစ်ပါသည်။

ကျွန်တော်တို့သည် အလွန်တရာကြီးမားသော စိန်ခေါ်မှုများကို ရင်ဆိုင် နေကြရခြင်းဖြစ်သည်။ တစ်ကမ္ဘာလုံး၏ စည်းလုံးညီညွှတ်မှု၊ ပူးပေါင်း ဆောင်ရွက်မှုဖြင့်သာ ထိုစိန်ခေါ်မှုများကို ကျွန်တော်တို့ ကျော်လွှားနိုင်ပါမည်။ ကုလသမဂ္ဂအဖွဲ့ကြီးသည်လည်း ဤအတွက် ဖြစ်တည်လာရခြင်း ဖြစ်ပါသည်။ ယခုနှစ်ပတ်လည်နေ့တွင် ကမ္ဘာ့နေရာအနှံ့အပြားမှ လူများကို ဝိုင်းဝန်းပူးပေါင်းလက်တွဲကြရန် တောင်းဆိုပါသည်။

ကုလသမဂ္ဂအဖွဲ့ ကြီးသည် သင်တို့ နှင့်အတူ ရပ်တည်နေရုံမျှသာမက ... ကုလသမဂ္ဂအဖွဲ့ ကြီးကို သင်တို့ ပိုင်ဆိုင်ကြပါသည်။ ကုလသမဂ္ဂအဖွဲ့ ကြီး ဟူသည် သင်တို့ ကိုယ်တိုင်ပင် ဖြစ်ပါသည် - "ကျွန်တော်တို့ ကမ္ဘာ့ပြည်သူ များ" ပင် ဖြစ်ပါသည်။ ကျွန်တော်တို့အားလုံး အတူတကွပူးပေါင်းလက်တွဲ၍ ကုလသမဂ္ဂပဋိညာဉ်စာတမ်း၏ အခွန့်ရှည်ခိုင်မာသော တန်ဖိုးများကို လိုက်နာ စောင့်ထိန်းကြပါစို့။

ဆယ်စုနှစ်များကို ဖြတ်သန်းကာ ရရှိလာသော တိုးတက်အောင်မြင်မှုများ အပေါ် အားပြု၍ ရှေ့သို့ခရီးဆက်ကြပါစို့။

အားလုံးအတွက် ပိုမိုသာယာဝပြောသော ကမ္ဘာကြီးပေါ်ထွန်းလာရေး တူညီသည့် အနာဂတ်မျှော်မှန်းချက်ကို ပြည့်မီအောင် ဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းလိုက်ရပါသည်။

#### 🏶 ရှေ့ဖုံးမှ

အခုအချိန်မှာတော့ ပြောလို့မရဘူး။ ဒါပေမယ့်လည်း အခုစပြီး ထိန်းနိုင်ပြီဆိုရင် တောင် အများကြီးတိုးတက်မှုလို့ ပြောလို့ရပါတယ်။

အခု တစ်နိုင်ငံလုံးမှာ အရေအတွက်အရရော၊ ရာခိုင်နှုန်းအရရော ကြည့်လိုက်ရင် အပေါ်ဆုံးက ရန်ကုန်တိုင်းဒေသကြီးပါပဲ။ ရန်ကုန်တိုင်း ဒေသကြီးပြီးတော့ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးပြီးရင် ရခိုင် ပြည်နယ်၊ ရခိုင်ပြည်နယ်ပြီးတော့ မန္တလေးတိုင်းဒေသကြီးပါ။ ဒါပေမယ့် မန္တလေးတိုင်းဒေသကြီးက ရာခိုင်နှုန်းအရဆိုရင် နံပါတ် ၄ မချိတ်ပါဘူး။ အရေ အတွက် အရဖြစ်တယ်။ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနဲ့ ရခိုင် ပြည်နယ်ကတော့ ရာခိုင်နှုန်းအရရော၊ အရေအတွက်အရရော များတဲ့ဘက်မှာ ပါပါတယ်။ ဒါကြောင့် ရန်ကုန်တိုင်းဒေသကြီးက ပြည်သူတွေက ဆက်ပြီးတော့ သတိထားရမယ်။ ပဲခူးတိုင်းဒေသကြီးက ပြည်သူတွေကလည်း ဆက်ပြီးတော့ သတိထားရမယ်။ ရခိုင်ပြည်နယ်က ပြည်သူတွေကလည်း ဆက်ပြီးတော့

ကိုဗစ်ရောဂါက အချိန်ကြာလာတာနဲ့အမျှ ပြည်သူတွေရဲ့ဘဝတွေ အကျပ်အတည်းတွေ ရှိလာတယ်ဆိုတာ ကျွန်မတို့ သဘောပေါက်ပါတယ်။ ဒါကြောင့် ပြည်သူတွေကို ဘယ်လိုပံ့ပိုးရမလဲ။ နောက်ထပ်တစ်ကျော့ စပြီး တော့ ပံ့ပိုးဖို့ကို ကျွန်မတို့ အစီအစဉ်တွေ ချမှတ်နေပါတယ်။ အစီအစဉ်တွေ ချမှတ်ပြီးတာနဲ့ ပြည်သူတွေကို အသိပေးပါမယ်။ အဘက်ဘက်က ပြည့်ပြည့် စုံစုံ ၁၀၀ ရာခိုင်နှုန်း မလုပ်ပေးနိုင်တာကိုလည်း စိတ်မကောင်းပါဘူး။ ဒါပေမယ့် တတ်နိုင်သမျှတော့ ကျွန်မတို့ လုပ်ပေးပါမယ်။ ဒါကို အမြန်ဆုံးလည်း လုပ်ပေး ပါမယ်။ ဒါကတော့ စီးပွားရေးဘက်ကပေ့ါ။ ကျန်းမာရေးဘက်မှာလည်း တချို့ နေရာတွေမှာဆိုရင် မပြေလည်တာတွေရှိတယ်ဆိုပြီး ကြားရပါတယ်။ ဥပမာ ဆိုရင် ချက်ချင်း Quarantine ဝင်မယ့်သူတွေကို Quarantine ဝင်နိုင်ဖို့အတွက် အစီအစဉ်တွေ မလုပ်ပေးနိုင်တာတွေ၊ ဆေးရုံတက်ဖို့ မလုပ်ပေးနိုင်တာတွေ၊ အဲဒါတွေကိုလည်း ကျွန်မတို့ စဉ်းစားပြီးတော့ ပိုပြီးမြန်မြန်ဆန်ဆန် ပြည်သူ တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ Quarantine ဝင်သင့်တဲ့ သူတွေကို မြန်မြန်ဆန်ဆန် ဝင်နိုင်အောင်လို့၊ နောက်ပြီး ဆေးရုံတက်သင့်တဲ့ သူတွေ မြန်မြန်ဆန်ဆန် တက်နိုင်အောင်လို့လည်း အစီအစဉ်အသစ်တွေ လုပ်ပေးနေပါတယ်။ လုပ်လည်းလုပ်နေပါတယ်။

ဥပမာဆိုရင် အားလုံး တိုင်းဒေသကြီးအဆင့်က မဟုတ်ဘဲ တချို့ကိစ္စတွေ ကို မြို့နယ်အဆင့်ကနေပြီး ဆုံးဖြတ်နိုင်အောင်လို့ အစီအစဉ်အသစ်တွေ လုပ်ပါမယ်။ မြို့နယ်အဆင့်ကနေ ဆုံးဖြတ်နိုင်ရင် ပိုပြီးတော့ မြန်မြန်ဆန်ဆန် Quarantine ပို့တဲ့ကိစ္စမျိုးကို ဆောင်ရွက်နိုင်မှာ ဖြစ်တယ်။ ဒါကတော့ အခု လောလောဆယ် Quarantine ဝင်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြောခြင်းဖြစ်တယ်။ ရေရှည်မှာ အခြေအနေဘယ်လိုရိုမလဲဆိုတာလည်း ပြည်သူတွေက သိချင်မှာပဲ။ ရေရှည်မှာ အခြေအနေဘယ်လိုရိုမလဲဆိုတာကတော့ ကျွန်မတို့လည်း သေသေ ချာချာ တိတိကျကျတော့ ပြောလို့မရသေးပါဘူး။ သို့သော်လည်း အရင်လည်း ကျွန်မ ပြောပြီးပါပြီ။

အခုဆိုရင် လိုအပ်တဲ့ဆေးတွေရော၊ ကာကွယ်ဆေးပေါ် တယ်ဆိုတာနဲ့ ဒီကာကွယ်ဆေးကို သုံးနိုင်ဖို့ရော၊ ကာကွယ်ဆေးထုတ်ဖို့ အစီအစဉ်ရှိတဲ့ နိုင်ငံ တွေဖြစ်တဲ့ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနဲ့ ဆက်သွယ်ပြီးတော့ အခုကတည်းက ပူးပေါင်းဆောင်ရွက်နေပါတယ်။ ဒါကြောင့် ကာကွယ်ဆေးရရင် မြန်မြန် ဆန်ဆန်နဲ့ ကျွန်မတို့ပြည်သူတွေ သုံးနိုင်မှာ ဖြစ်ပါတယ်။ ကာကွယ်ဆေးနဲ့ ပတ်သက်လို့ ပညာရှင်တွေက အမျိုးမျိုးပြောနေကြတယ်ဆိုတာ အချို့ ပြည်သူတွေလည်းသိမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် တချို့ပညာရှင်တွေက ဘယ်လိုပြောလဲဆိုတော့ ကာကွယ်ဆေးတွေပေါ် တယ်ဆိုရင် ကာကွယ်ဆေးတွေဟာ ၁၀၀ ရာခိုင်နှုန်း အာမခံချက်မရှိဘူး။ ကျန်းမာရေးအခြေခံကောင်း တဲ့သူတွေအတွက် ပိုပြီးတော့ ထိရောက်မယ်လို့ဆိုပါတယ်။ ဒါကတော့ ဘယ်အခြေအနေမှာမဆို မှန်တယ်လို့ ပြောရမှာပေါ့။ အခြေခံကျန်းမာရေး ကောင်းရင် ဘယ်ရောဂါတွေဖြစ်ဖြစ် ပိုပြီးတော့ ကိုယ်ကခိုင်ခိုင်မာမာနဲ့ ရင်ဆိုင်နိုင်မယ်။ ပိုပြီးတော့ ကျော်လွှားနိုင်မယ်။ ဒါကြောင့် ပြည်သူတွေဟာ အခု ကိုဗစ်ကာလအချိန်မှာ ကျန်းမာရေးပညာရှိအောင် လေ့လာစေချင် ပါတယ်။

ဒါဟာ တစ်ပတ်နှစ်ခါ အစီအစဉ်ပေ့ါ။ ကျန်းမာရေးပညာရှင်ကြီးတွေ၊ ဆရာဝန်ကြီးတွေ၊ သမားတော်ကြီးတွေကို မေးတာမြန်းတာ အဲဒီအစီအစဉ်မှာ ထည့်ပြီးတော့ မေးမြန်းလို့လည်း ရပါတယ်။ အချိန်ရှိနေတဲ့အခါမှာ ကိုယ့်ဖုန်း ကနေတစ်ဆင့် ကျန်းမာရေးပညာတွေကို လိုက်စားလေ့လာတာတွေ ရှိနိုင် ပါတယ်။ ဒါပေမယ့် သတိထားရမှာက အွန်လိုင်းမှာတက်တဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အချက်အလက်တိုင်းဟာ မှန်တာမဟုတ်ဘူးဆိုတာ ပြည်သူတွေ သိဖို့လိုပါတယ်။ ကုလသမဂ္ဂကတောင်မှ ဒီဟာကို အသိအမှတ်ပြုပြီးတော့ မမုန်ကန်တဲ့အချက်အလက်တွေကို ကမ္ဘာသူ ကမ္ဘာသားတွေက ယုံကြည်ပြီး တော့ လိုက်နာမယ့်အန္တရာယ်ကို ကာကွယ်ဖို့လိုတယ်ဆိုတာ ပြောပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျန်းမာရေးနဲ့ ပတ်သက်လို့ မမှန်ကန်တဲ့ ဗဟုသုတတွေ မမှန်ကန်တဲ့ အချက်အလက်တွေကို ဖြန့်လိုက်ရင် ဒီဟာတွေကို ယုံကြည်ပြီး လုပ်ရင် ယုံကြည်ပြီးလုပ်တဲ့သူတွေအတွက် အန္တရာယ်ရှိနိုင်ပါတယ်။ ဥပမာ တချို့ကဆိုရင် လွယ်လွယ်ကူကူပဲ ဒီဟာလေးစားလိုက်ရင် ကိုဗစ်မဖြစ်တော့ ဘူး။ ဒီလိုလေးနေလိုက်ရင် မဖြစ်တော့ဘူးဆိုတာ အဲဒီလို ၁၀၀ ရာခိုင်နှုန်း အာမခံချက်ပေးနိုင်တဲ့ နည်းတွေ အခုထိ မရှိသေးပါဘူး။ စောစောကပြောသလို တချို့ ပညာရှင်တွေကတောင် ကာကွယ်ဆေးထိုးတယ် ဆိုရင်တောင်မှ ၁၀၀ ရာခိုင်နှုန်း အကာအကွယ်ရှိချင်မှ ရှိနိုင်မှာ အခုမပြောနိုင်သေးဘူးပေ့ါ။ "အခုရွေးကောက်ပွဲနီးလာတာနဲ့ အမှု ပြည်သူလူထုဟာ ကိုဗစ် - ၁၉ အတွက် ထုတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းဘောင်အတွင်းကနေ နေဖို့ အင်မတန်မှ အရေးကြီး ပါတယ်။ ရွေးကောက်ပွဲနီးလာတာနဲ့ အမှု အောင်နိုင်ရေးနဲ့ ပတ်သက်လို့ လှုပ်ရှားနေတဲ့ ပါတီအသီးသီးဟာ စည်းမျဉ်းစည်းကမ်းတွေကို သတိပြုပြီး လိုက်နာစေချင်ပါတယ်။ ဒါဟာအများရဲ့ ကျန်းမာရေးအတွက်လည်း ဖြစ်တယ်။ နောက်ပြီးတော့ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက်လည်း ဖြစ်ပါတယ်။ ဒါကြောင့် သည်းခံကြပါ။ အောင်နိုင်ရေး ကို အင်တိုက်အားတိုက် လုပ်ချင်ကြတယ်ဆိုပေမယ့် အရေးကြီးတာကတော့ ၈ ရက်နေ့ကျရင် အင်တိုက်အားတိုက် မဲပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်"

ကာကွယ်ဆေးထုတ်တဲ့အချိန်မှ ပိုပြီးတော့ တိတိကျကျသိနိုင်မယ်ဆိုပြီး ပြောနေတာ ရှိပါတယ်။

အခြေခံကျန်းမာရေးကောင်းဖို့ကို ကြိုးစားကြပါ။ အခြေခံကျန်းမာရေး ကောင်းရင် ဘယ်ရောဂါကိုမဆို ရင်ဆိုင်တဲ့နေရာမှာ ကျော်လွှားနိုင်မှာ ဖြစ် ပါတယ်။ ဒါကြောင့် ဘယ်လို အခြေခံကျန်းမာရေးကောင်းအောင် နေရမယ် ဆိုတာသိချင်ရင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အချက်အလက်တွေ၊ သတင်းတွေကို ကြည့်စေချင်ပါတယ်။ သမားတော်ကြီး တွေ မေးမြန်းတဲ့အစီအစဉ်မှာ မေးမြန်းပါ။ ဘေးပြောတာတွေ၊ အရပ်ထဲက ပြောတာတွေကို မယုံပါနဲ့။ ဟိုဟာလေး လုပ်ရင်ရတယ်၊ ဒီဟာလေးလုပ်ရင် ရတယ်ဆိုပြီး လိုက်ပြီးမလုပ်ပါနဲ့။

အကယ်၍ စိတ်ထဲမှာ ဒါများဖြစ်နိုင်မလားဆိုတဲ့ အတွေးဝင်လာရင် အစီ အစဉ်မှာ သမားတော်ကြီးတွေကို မေးလို့ရပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ကိုဗစ်ရောဂါကို ကာကွယ်လို့ရမလား။ ကိုဗစ်ရောဂါ ပျောက်အောင် လုပ်လို့ ရမလားဆိုတာတွေကို မေးစေချင်ပါတယ်။ မေးတဲ့အခါမှ ကိုယ်ကအမှန်အတိုင်း သိရမှာပါ။

နောက်တစ်ခုကတော့ ရွေးကောက်ပွဲနဲ့ ကိုဗစ်အခြေအနေကို ကျွန်မ တင်ပြချင်ပါတယ်။ နိုင်ငံခြားမှာ မဲပေးတဲ့ ပြည်သူတွေဟာ ၂၀၁၅ နဲ့ စာရင် ၃ ဆလောက် တက်လာပါတယ်။ ၃ ဆလောက်တက်လာပြီးတော့ သို့သော် အရင် ၂၀၁၅ နဲ့ စာရင် မဲပေးဖို့ စာရင်းထည့်ထားတဲ့ ပြည်သူတွေရဲ့ မဲပေးဖြစ်တဲ့ ရာခိုင်နှုန်းကတော့ ၂၀၁၅ နဲ့ စာရင် ကျလာပါတယ်။ ၂၀၁၅ တုန်းကဆိုရင် ၇၅ ရာခိုင်နှုန်းက မဲပေးဖြစ်တယ်။ အခုအချိန်မှာတော့ ၆၉ ရာခိုင်နှုန်းက မဲပေး ပါတယ်။ သို့သော် ကိန်းဂဏန်းအရ အားလုံးစုပေါင်းလိုက်မယ်ဆိုရင် ၃ ဆ လောက် ပိုပြီးတော့ မဲပေးပါတယ်။ အများက မဲပေးဖို့ လိုလားပြီးတော့ မဲဆန္ဒရှင် တွေကနေ နိုင်ငံခြားသံရုံးတွေမှာ ပုံစံ – ၁၅ တွေ ထုတ်ထားပေမယ့်လည်း မဲလာမပေးနိုင်တဲ့ ပြည်သူတွေရှိခဲ့ပါတယ်။ ဒါက အဓိကအားဖြင့် ကိုဗစ်ရဲ့ အခက်အခဲကြောင့်လို့ ကျွန်တွေ့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစ ကတည်းက ပုံစံ – ၁၅ ထုတ်တယ်ဆိုတာ မဲပေးချင်တဲ့စိတ်ဆန္ဒရှိလို့ ထုတ်တယ် လို့ နားလည်ပါတယ်။ ဒါပေမယ့် တချို့နိုင်ငံတွေမှာဆိုရင် မဲသွားပေးဖို့ကို အခြေအနေ တော်တော်ခက်ခဲပါတယ်။

တချို့နိုင်ငံတွေမှာ မြို့ကြီးက လွဲလို့ တခြားနေရာတွေမှာ မဲရုံတွေ ထောင်ခွင့်မပေးဘူးဆိုပြီး သတ်မှတ်ထားတာတွေလည်း ရှိပါတယ်။ အဲဒီလို ကြတော့ ကျွန်မတို့ပြည်သူတွေက လာရောက်မပေးနိုင်တဲ့ အခါကျတော့ လည်း ဒီမဲတွေကမပေးဖြစ်ဘူးပေ့ါ။ သို့သော် ၆၉ ရာခိုင်နှုန်းဆိုတာ အင်မတန်မှ မြင့်တဲ့ ရာခိုင်နှုန်းပါ။ ၇၅ ရာခိုင်နှုန်းလောက်တော့ မမြင့်ဘူးပေ့ါ။ ကျွန်မတို့ရဲ့ ပြည်သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ရွေးကောက်ပွဲကို အလေးထားပြီး နိုင်ငံသူနိုင်ငံသားများရဲ့ တာဝန်ကို အလေးထားပြီးတော့ ၆၉ ရာခိုင်နှုန်းက ကြိုတင်မဲတွေ ပေးပြီးပြီဆိုတာ သိရလို့ ဝမ်းသာပါတယ်။

အခုရွေးကောက်ပွဲနီးလာတာနဲ့ အမျှ ပြည်သူလူထုဟာ ကိုဗစ် – ၁၉ အတွက် ထုတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းဘောင်အတွင်းကနေ နေဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ရွေးကောက်ပွဲနီးလာတာနဲ့ အမျှ အောင်နိုင် ရေးနဲ့ ပတ်သက်လို့ လှုပ်ရှားနေတဲ့ ပါတီအသီးသီးဟာ စည်းမျဉ်းစည်းကမ်း တွေကို သတိပြုပြီး လိုက်နာစေချင်ပါတယ်။ ဒါဟာအများရဲ့ ကျန်းမာရေး အတွက်လည်းဖြစ်တယ်။ နောက်ပြီးတော့ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် လည်းဖြစ်ပါတယ်။ ဒါကြောင့် သည်းခံကြပါ။ အောင်နိုင်ရေးကို အင်တိုက် အားတိုက် လုပ်ချင်ကြတယ်ဆိုပေမယ့် အရေးကြီးတာကတော့ ၈ ရက်နေ့ ကျရင် အင်တိုက်အားတိုက် မဲပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ကြိုတင်မဲပေးခွင့်ရှိသူတွေ ကလည်း ၈ ရက်နေ့ မတိုင်ခင်စပြီး မဲပေးနိုင်ပါတယ်။ ဒါကြောင့် မဲပေးဖို့အတွက် ကိုယ့်ရဲ့အင်အားတွေကို စုထားပါ။ အောင်နိုင်ရေးအတွက် ပါတီတိုင်းက သူတို့ရဲ့တာဝန်အရ စည်းမျဉ်းစည်းကမ်းဘောင်အတွင်းက လုပ်သင့်လုပ်ထိုက် တာတော့ လုပ်ရမှာပေ့ါ။ ကျွန်မတို့ပြည်သူတွေက ကိုယ်ထောက်ခံတဲ့ပါတီကို ဝန်းရံတဲ့နေရာမှာ ကိုဗစ် စည်းမျဉ်းစည်းကမ်းဘောင် ကျော်သွားတာတွေလည်း

ရှိတတ်ပါတယ်။ အဲဒါတွေကို သတိပြုပါလို့ မေတ္တာရပ်ခံချင်ပါတယ်။ ကိုဗစ်
– ၁၉ ရောဂါနဲ့ ပတ်သက်ရင် ကျွန်မ မကြာခဏ ပြောပါတယ်။ နောင်အတွက် လည်း ကျွန်မတို့ စဉ်စားရတယ်ပေ့ါ။ စီးပွားရေးအခြေအနေတွေအတွက် စဉ်းစားရပါတယ်။ ဒီဟာတွေကိုလည်း မျက်ခြည်မပြတ်ကြည့်နေပါတယ်ဆိုတာ ပြည်သူတွေကို ထပ်မံပြောချင်ပါတယ်။

ဒါကြောင့် နောင်ရေးအတွက် မပူရဘူးလို့ မပြောပါဘူး။ မပူရဘူးပြောရင် လည်း ပူမှာပါပဲ။ စိတ်မပူပါနဲ့ ဆိုပေမယ့်လည်း ဒါဟာ ကိုယ့်ရဲ့နောင်ရေးအတွက် ကိုယ်စိတ်ပူမှာပေ့ါ့။ ဒီအခြေအနေတွေအရ ဘယ်လောက်ထိ ဆိုးနိုင်မလဲ၊ စိတ်ပူစရာမရှိဘူးလို့လဲ ပြောလို့မရဘူးပေ့ါ။ ကျွန်မပြောချင်တာကတော့ အခု လောလောဆယ်မှာ အရေးကြီးတာက ကျန်းမာဖို့ပဲ။ ဒီရောဂါကပ်ကြီးကို ကျော်လွှားနိုင်ဖို့ အဓိက ပထမဦးဆုံးလုပ်ရမယ့် ကိစ္စက ကျန်းမာနေပြီဆိုရင် ဘာမဆိုလုပ်လို့ရတယ်။ မကျန်းမာရင် လုပ်လို့မရဘူး။ ဒါကြောင့် ကျန်းမာခြင်း သည် အကောင်းဆုံး လာဘ်လာဘဖြစ်တယ်ဆိုတာ အင်မတန်မှ မှန်ပါတယ်။ ကျန်းမာအောင်နေကြပါ။ ပြီးတော့ စည်းမျဉ်းစည်းကမ်းများကို လိုက်နာကြပါ။ အခြေခံကျတဲ့ Mask တပ်ဖို့၊ နှာခေါင်းစည်းတပ်ဖို့ အင်မတန်အရေးကြီး ပါတယ်။ အားလုံးကသာ နှာခေါင်းစည်းတပ်မယ်ဆိုရင် ကိုဗစ်ပြန့်ပွားမှုနှုန်းဟာ အများကြီးကျသွားမှာပါ။ ကျွန်မလည်း လေ့လာပါတယ်။ ဘယ်နိုင်ငံတွေမှာ ရောဂါပြန့်နေတယ်။ ဘယ်နိုင်ငံမှာ ရောဂါမပြန့်ဘူး။ အခုဆိုရင် ရောဂါပြန့်တဲ့ နိုင်ငံတွေထဲမှာ ဂျပန်နိုင်ငံပါတယ်ဆိုတော့ ကျွန်မနည်းနည်း အံ့အားသင့်တယ်။ ဘာဖြစ်လို့လဲဆိုရင် ဂျပန်နိုင်ငံသူ၊ ဂျပန်နိုင်ငံသားများဟာ အင်မတန်မှ စည်းကမ်းလိုက်နာတဲ့ လူမျိုးတွေပါ။ သိပ်ပြီးတော့ စည်းကမ်းရှိပါတယ်။

ကျွန်မနည်းနည်းလေ့လာကြည့်တဲ့အခါ ဂျပန်မှာဆိုရင် လူဦးရေက များတဲ့ အခါ သူတို့ သွားရေးလာရေးက မီးရထားတွေထဲမှာ၊ Bus Car တွေထဲမှာ လူတွေများတာကို တွေ့ရပါတယ်။ ဒါကြောင့် ပြန့်ပွားမှုရှိတယ်လို့ ခန့်မှန်းကြ ပါတယ်။ ဒါကြောင့် လူများများစုရင်တော့ ဖြစ်တတ်ပါတယ်။ ကျွန်မနားလည် သလောက်ကတော့ ဂျပန်နိုင်ငံသူ၊ ဂျပန်နိုင်ငံသားတွေဟာ Mask ကို အမြဲဝတ် ပါတယ်။ Mask ဝတ်ထားတာတောင်မှ လူတွေ ကျပ်ကျပ်သပ်သပ်ဖြစ်ရင် တော့ ကူးနိုင်မယ်လို့ ဒီလိုပဲခန့်မှန်းရပါတယ်။ အဲဒီတော့ ကျွန်မတို့ပြည်သူ တွေ နံပါတ်တစ် တတ်နိုင်သမျှ လူစုလူဝေးတွေကို ရောင်ပါ။ နံပါတ်နှစ် Mask မတပ်ဘဲ အပြင်ကို မသွားပါနဲ့။ မလွှဲမရှောင်သာ အပြင်ကို သွားရမယ်ဆိုရင် Mask တပ်ပါ။ Mask တပ်ခြင်းဟာ ရောဂါ ပြန့်ပွားမှုကို အများကြီး ကာကွယ်မှု ပေးနိုင်ပါတယ်။ နောက်ပြီး ကိုယ့်အိမ်ကိုလာတဲ့ ဧည့်သည်တွေကို အားမနာ ပါနဲ့။ Mask တပ်ဖို့ပြောပါ။ လက်သန့်စင်ဖို့ပြောပါ။ ကိုယ့်အိမ်မှာ အသက် အရွယ်ကြီးတဲ့ မိဘတွေရှိရင် အတူတူထမင်းမစားပါနဲ့။ ဘာဖြစ်လို့လဲဆိုရင် ကိုယ်ကိုယ်တိုင်က အပြင်ထွက်ရတဲ့လူဖြစ်ရင် ကိုယ်ကနေ အကယ်၍ ရောဂါပိုး ပါလာပြီဆိုရင် ကိုယ်က အသက်ကငယ်လို့၊ ကျန်းမာလို့ ဘာမှမဖြစ်ဘူး ဆိုပေမယ့် ဘာမှမဖြစ်တာတော့ မဟုတ်ဘူးပေ့ါ။ ရောဂါ ပိုးပါလာပြီဆိုရင်တော့ ဖြစ်တာပေ့ါ့။ ဒါပေမယ့် ရောဂါဒဏ်ကို ခံနိုင်တယ်ဆိုပေမယ့် အိမ်က အသက် အရွယ်ကြီးတဲ့ ကိုယ့်မိဘတွေက ခံနိုင်ချင်မှ ခံနိုင်မယ်။

အထူးသဖြင့် မိဘတွေမှာ ရောဂါအခံရှိရင် ခံနိုင်ရည်ကလည်း ကျမှာ ဖြစ်ပါတယ်။ ဒါကြောင့်အများအတွက် စဉ်းစားပြီးတော့ အိမ်မှာ ထမင်းလက်ဆုံ စားတဲ့ အလေ့အကျင့်တွေကို ဒီအချိန်ကာလအတွင်းမှာတော့ ရောင်ရပါမယ်။ ဒါမှလည်း မိသားစုအတွင်းမှာ ရောဂါပိုးမပြန့်မှာဖြစ်ပါတယ်။ အားလုံးက အခု ဆိုရင် ကိုဗစ်နဲ့ ပတ်သက်ပြီး စည်းမျဉ်းစည်းကမ်းတွေကို တော်တော်သိနေပြီလို့ ထင်ပါတယ်။ အရေးကြီးတာက လိုက်နာလား၊ မလိုက်နာလားပါပဲ။ စည်းမျဉ်း စည်းကမ်းတွေကို သိပြီးတော့ မလိုက်နာဘူးဆိုရင် သိရကျိုးမနပ်ပါဘူး။ ဒါကြောင့် သိရကျိုးနပ်အောင် ကျွန်မတို့ ထပ်တလဲလဲ ပြောတာတွေကို နားထောင်ရကျိုးနပ်အောင်လို့ ရပ်ထဲရွာထဲမှာလိုက်ပြီး အော်လံတွေနဲ့ ဆော်သြ နေတယ်။ ဆော်သြချက်တွေကို နားထောင်ရ ကျိုးနပ်အောင်လို့ ကျန်းမာအောင် နေကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

# ပြည်သူသာလျှင် အဓိက

### ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ဂုတ်တွင်းတံတားသစ် ဗွင့်ပွဲတက်ရောက်

ကျောက်မဲ အောက်တိုဘာ ၂၃ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် နောင်ချိမြို့နယ် မန္တလေး–လားရှိုး–မူဆယ် ပြည်ထောင်စုလမ်းမပေါ်ရှိ ဂုတ်တွင်းတံတားသစ်ဖွင့်ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက အဆိုပါတံတားအနီး၌ ကျင်းပသည်။

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးနှင့် လွှတ်တော်ကိုယ်စားလှယ်တို့ ဂုတ်တွင်းတံတားသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးစဉ်။

#### တက်ရောက်

ဖွင့်ပွဲအခမ်းအနားသို့ ပြည်သူ့ လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်း ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ရှမ်းပြည်နယ်

အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူ များ တက်ရောက်ကြသည်။

ချုပ် ဒေါက်တာလင်းထွဋ်က အဖွင့် အမှာစကား ပြောကြားပြီး ရှမ်း ပြည်နယ် (မြောက်ပိုင်း) လမ်းဦးစီး ဌာနမှ ညွှန်ကြားရေးမှူး (မြို့ပြ)က ရှေးဦးစွာ ရှမ်းပြည်နယ်ဝန်ကြီး တံတားဆိုင်ရာ အချက်အလက်များကို

ရှင်းလင်းပြောကြားကာ ဒေသခံတစ်ဦး က ကျေးဇူးတင်စကား ပြောကြား

#### ဖဲကြိုးဖြတ်ဖွင့်လှစ်

ထို့နောက် တံတားသစ်အား ဝန်ကြီး ဦးခွန်ရဲထွေးနှင့် လွှတ်တော်

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ရှမ်းပြည်နယ် ဦးထွန်းထွန်းဟိန်၊ ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ရှမ်း ပြည်နယ် လမ်းပန်းဆက်သွယ်ရေး

ကိုယ်စားလှယ်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး တာဝန်ရှိသူများက တံတားသစ်၏ ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာများ ပက်ဖျန်းပေးကာ တံတားသစ်ပေါ်မှ ဖြတ်သန်းကြည့်ရှု စစ်ဆေးသည်။

#### သံကူကွန်ကရစ် တံတားဖြစ်

အဆိုပါ တံတားသစ်ကို ဆောက် လုပ်ရေးဝန်ကြီးဌာန တံတားဦးစီး ဌာန တည်ဆောက်ရေးအဖွဲ့ – ၁၊ တံတားအထူးအဖွဲ့ (၄)မှပြည်ထောင်စု ရန်ပုံငွေ ငွေကျပ် ၈၇၄ သန်းဖြင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှ စတင် တည်ဆောက်ခဲ့ကာ ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၃၁ ရက်တွင် ဆောက်လုပ် ပြီးစီးခဲ့ပြီး တံတားအရှည်မှာ ပေ ၂၁၀၊ အကျယ် ပေ ၃၀ ခံနိုင်ဝန်မှာ တန် ၆၀ ရှိကာ နှစ်လမ်းသွား သံကူကွန်ကရစ် တံတားဖြစ်ကြောင်း သိရသည်။

#### ထပ်မံဆောက်လုပ်ခဲ့

ဂုတ်တွင်း တံတားဟောင်းသည် ၂၀၁၉ ခုနှစ် ဩဂုတ် ၁၅ ရက်တွင် မိုင်းခွဲဖျက်ဆီးခြင်း ခံခဲ့ရပြီးနောက် တာဝန်ရှိသူများက အဆိုပါ တံတား ဟောင်းအား ၄၈ တန် ခံနိုင်ဝန်ရှိ တံတားအဖြစ် ပြန်လည်ပြုပြင် တည်ဆောက်အသုံးပြုခဲ့ကာ ကုန်စည် စီးဆင်းမှု ကောင်းမွန်စေရေးအတွက် ယင်းတံတားဟောင်းအနီးတွင် ယနေ့ ဖွင့်လှစ်ခဲ့သည့် တန် ၆၀ ခံနိုင်ဝန်ရှိ တံတားသစ်ကို ထပ်မံဆောက်လုပ်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)

### မြန်မာ–စင်ကာပူ စီးပွားရေးဝန်ကြီးများ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တွေ့ဆုံဆွေးနွေး

#### နေပြည်တော် အောက်တိုဘာ ၂၃

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်းနှင့် စင်ကာပူနိုင်ငံ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး Mr. Chan Chun Sing တို့သည် ယနေ့ နံနက် ၁၀ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ် ဖြင့် တွေ့ဆုံဆွေးနွေးသည်။

#### ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး ဆွေးနွေး

တွေ့ဆုံစဉ်ပြည်ထောင်စုဝန်ကြီးနှင့် စင်ကာပူနိုင်ငံ ကုန်သွယ်ရေးနှင့် စက်မှု ဝန်ကြီးတို့သည် အာဆီယံစီးပွားရေး အသိုက်အဝန်းအကောင်အထည်ဖော်မှု နှင့် တိုးတက်မှုအခြေအနေများ၊ ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှု (RCEP)ဆိုင်ရာ သဘောတူစာချုပ် လက်မှတ်ရေးထိုးရေးနှင့် ရေ့ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များ၊ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှု မြှင့်တင် ရေးဆိုင်ရာ ကိစ္စရပ်များ၊ အထူးသဖြင့် စင်ကာပူနိုင်ငံက လက်ရှိရင်းနှီးမြှုပ်နှံ ဆောင်ရွက်လျက်ရှိသည့် အရည်အသွေးမြင့် ဆန်စပါးထုတ်လုပ်မှုကို ပိုမိုတိုးချဲ့ ဆောင်ရွက်ရေး၊ မွေးမြူရေးနှင့် ရေထွက်ပစ္စည်းကဏ္ဍတွင် ပိုမိုပူးပေါင်းဆောင် ရွက်ရေးနှင့် မြန်မာ့သစ်သီးဝလံများ စင်ကာပူဈေးကွက်သို့ ချဲ့ထွင်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် ဝန်ကြီးများက ဆိုလာစွမ်းအင်ထုတ်လုပ်ရေးတွင် စင်ကာပူနိုင်ငံက ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးကိစ္စရပ်များကို ဆွေးနွေးကြသည်။ တွေ့ ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန

နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်တို့ ပါဝင်တက်ရောက်ကြသည်။



ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် စင်ကာပူနိုင်ငံ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး Mr. Chan Chun Sing တို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တွေ့ဆုံဆွေးနွေး

#### 🏶 ကျောဖုံးမှ

အဖွဲ့များမှ မိမိတို့ အသင်းကစားသမားများအား နေအိမ် နေသည့်ကာလတစ်လျှောက်တွင် Zoom Virtual Taekwondo Training များဖြင့် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။ "ဒီသင်ကြားပေးမှုက အသင်းတွေက သူတို့ ကစားသမားတွေကို သင်ကြားပေးဖို့နဲ့ အသင်းတိုင်းရဲ့

လှုပ်ရှားမှုတစ်ရပ်အနေနဲ့ အများဆုံးသင်ကြားပေးနိုင်တဲ့ ကလပ်ကို ဆုချီးမြှင့်သွားမှာပါ။ တချို့က Zoom virtual training ကို ၁၀ ယောက်လောက်ပဲ အချိန်နဲ့ခွဲသင်တယ်။ ကျွန်တော်တို့က Zoom ကနေ ကစားသမားအများဆုံး သင်ကြားတဲ့အသင်း ငါးသင်းကို အတက်ကြွဆုံးအသင်းဆု တွေ ပေးတာပါ။ အခုလို ကိုဗစ်ကာလကြီးမှာ လူတိုင်း

စိတ်ဖိစီးမှု ကင်းဝေးပြီး ကျန်းမာကြံ့ခိုင်မှု၊ အားကစား လှုပ်ရှားမှုတစ်ခုအဖြစ်နဲ့ လုပ်ပေးတာပါ။ အဓိက မြန်မာ– ကိုရီးယားသံတမန်ဆက်ဆံရေး (၄၅)နှစ်မြောက် အထိမ်း အမှတ် အွန်လိုင်းတိုက်ကွမ်ဒိုပြိုင်ပွဲအတွက် ကြိုတင် ပြင်ဆင်ပေးစေတာလည်း ပါပါတယ်။ ဒါကြောင့် ပြိုင်ပွဲ မတိုင်ခင်အထိ ကျင်းပပေးခြင်းလည်း ဖြစ်ပါတယ်"ဟု

မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ ချုပ်နည်းစနစ်ကော်မတီမှ ဦးကျော်သန်းဦးက ပြောသည်။ အဆိုပါ သင်ကြားမှုတွင် -အကောင်းဆုံး အသင်းငါးသင်းအား ရွေးချယ်၍ ကိုရီးယား ဒိုဘုခ်များ ၁၀ ထည်စီ ဆုအဖြစ် ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

အာကာစိုး



# ရန်ကုန်တက္ကသိုလ်နဲ့ ရေရှည်ထိန်းသိမ်းခြင်း



### မိုးမိုး( ဗိသုကာ)

ဆရာဇော်ဂျီက တက္ကသိုလ်ဆိုတာ တက္က–ကြံစည်ခြင်းနှင့် သီလ–အလေ့အကျင့်ကို ပေါင်းစပ်ထားရာလို့ ဆိုတယ်။ ဆင်ခြင်ကြံဆလုပ်ကိုင်တဲ့ အလေ့အကျင့်ရှိတဲ့နေရာဟာ တက္ကသိုလ်ပါပဲတဲ့။တက္ကသိုလ်လို့ တရားဝင်အသိအမှတ်ပြုထားတဲ့ ပရဝဏ်တွေဆိုတိုင်း ဒီအလေ့အကျင့်ရှိပြီး ဒီအလေ့အကျင့်ကို အစဉ်တစိုက် ပျိုးထောင်တယ်လို့ မဆိုနိုင်ပေမယ့် မြန်မာပြည်မှာ ဒီအဓိပ္ပာယ်နဲ့ ပြည့်စုံတဲ့ တက္ကသိုလ်တွေထဲ ရန်ကုန်တက္ကသိုလ်ဟာ ထိပ်ဆုံးမှာရှိပါတယ်။ နေရာဌာန အကောင်းမွန်ဆုံး၊ နောက်ခံသမိုင်းကြောင်း အကြွယ်ဝဆုံး၊ မြောက်မြားလှစွာတဲ့ လူတွေရဲ့ဘဝတွေအပေါ် အစိုးမိုးဆုံးဖြစ်လို့ အပြည့်စုံဆုံးသော နေရာပေ့ါ။ အားလုံးနဲ့ဆိုင်တာမို့လို့ တင်စားခေါ်ဆိုကြတာကိုက အဓိတက္ကသိုလ်တဲ့။

ဒီနှစ် ၂၀၂၀ ပြည့်နှစ်ထဲမှာ နှစ်တစ်ရာပြည့်တဲ့ ရန်ကုန်တက္ကသိုလ်ဟာ အားခဲထားသလို ခြိမ့်ခြိမ့်သဲသဲ ပွဲတွေ လောလောဆယ် မကျင်းပနိုင်ပေမယ့် ကိုယ့်နည်း ကိုယ့်ဟန်တွေနဲ့ အားလုံးက အမှတ်တရရှိကြပြီး ရာပြည့် သဘင်ကို ဂုဏ်ပြုကြတယ်။ အခုဆို မြန်မာ့ရုပ်မြင်သံကြားက ရာပြည့်ဂုဏ်ပြုတဲ့ သီချင်းတွေ၊ စကားဝိုင်းတွေလာနေ သလို ဆိုရှယ်မီဒီယာပေါ် အမှတ်တရတွေ ရေးတင်ကြ၊ သီချင်းတွေ စုစည်းထုတ်လွှင့်ကြနဲ့ ကျင်းပနေကြတယ်။ ကံ့ကော်မြေ (နှစ်တစ်ရာပြည့်တက္ကသိုလ်) ဆိုတဲ့ ဖေ့ဘုတ် စာမျက်နှာမှာဆို ဒီနယ်မြေက အစပြုတဲ့ ဆက်စပ်နေတဲ့ လူတို့ရဲ့ ဘဝတွေအကြောင်းတွေပါ လွမ်းဆွတ်သတိရ ဝေမျှနေကြတယ်။ ဆရာမျိုးမြတ်သူက ကမာရွတ် အကြောင်းတွေ ရေးတာမှာလည်း ဒီအမိတက္ကသိုလ်ကြီး တည်ရှိနေတဲ့ နယ်မြေဖြစ်လို့ သူနဲ့ ဆက်စပ်နေတဲ့ နေရာ တွေ လူတွေရဲ့ ဘဝတွေ တွဲပြီးပါနေတော့တယ်။ ရန်ကုန် တက္ကသိုလ်လို့ပြောရင် အမြဲတမ်းရတဲ့ ခံစားချက်က ဆွတ်ပျံ့မှုလို့ပြောရင် အားလုံး သဘောတူကြမှာပဲ။ လူတိုင်းရင်ထဲမှာ ဒီခံစားချက်တွေက လှုပ်ခတ်နေဆဲ။ ကိုယ်တိုင်က အမွေအနှစ် ထိန်းသိမ်းစောင့်ရောက်တဲ့ အလုပ်လုပ်နေလို့ ရန်ကုန်တက္ကသိုလ်မှာ ထိန်းသိမ်း စောင့်ရောက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဆက်စပ်ပါဝင်ဖြစ်ပါ တယ်။ ဒီကျောင်းထွက် မဟုတ်ပေမယ့် ထိပ်ဆုံးက ချစ်မြတ်နိုးသူတစ်ယောက်လည်း ဖြစ်ပါတယ်။ အမွေ အနှစ် ထိန်းသိမ်းစောင့်ရှောက်ခြင်းလို့ ပြောရင် များသော အားဖြင့် ရှေးအဆောက်အအုံတစ်ခုခုကို ပုံမပျက် ပြင်ဆင် ထိန်းသိမ်းတာလောက်ပဲ ထင်မှတ်တတ်ကြတယ်။ ဒီထက် ပိုပါတယ်။ အတတ်ပညာပိုင်းတွေမပြောဘဲ ကိုယ်ဘာကို တန်ဖိုးထားကြမလဲဆိုတာပဲ ပြောရရင် အမွေအနှစ်ကို နေရာလို့ သတ်မှတ်တာက ပိုပြီး ခြုံငုံမိမယ်။ နေရာလို့ ပြောတော့ အဲဒီမှာ ဗိသုကာလက်ရာ အဆောက်အအုံ တစ်ခုခုရှိခဲ့ရင် အဆောက်အအုံလည်း ပါမယ်၊ သူ့ရဲ့ တည်ရာဝန်းကျင်လည်းပါမယ်၊ သူနဲ့ ဆက်စပ်တဲ့ နေရာ၊ သူ့သမိုင်းကြောင်းနဲ့ သူ့သက်ရောက်လွှမ်းခြုံမှု၊ သူက လက်ဆင့်ကမ်းတဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ပိုမို ကျယ်ပြန့်တာတွေပါ ပါလာမှာပါပဲ။

အရေးကြီးဆုံးက အဲဒီနေရာတစ်ခုနဲ့ ပတ်သက်လို့ လူဘယ်လောက်များများက နှစ်သက်တန်ဖိုးထား စွဲလမ်း ကြသလဲ၊ ဒီနှစ်သက်စွဲလမ်းမှုကို ဘယ်လို အစဉ်တစိုက် ဖော်ပြနေကြသလဲ။ ထိန်းသိမ်းမယ်ဆိုရင် အဲဒီအခြေအနေ တွေကို ခံစားပြီး သူ့ဝိသေသတွေကို ထိန်းသိမ်းမှ ထိန်းသိမ်းရာ ရောက်ပါတယ်။ အဆောက်အအုံဟောင်း တစ်ခုကို ဆေးသုတ်တောင့်တင်းခိုင်မာအောင် သစ်လွင် အောင်လုပ်ရုံဟာ ထိန်းသိမ်းရာ မမည်ပါ။ ကိုယ်တိုင်ရဲ့ ခံစားမှုနဲ့ပြောရရင် သစ်လွင်တောင့်တင်းတာထက် ကာလတိုက်စားတဲ့ ဒဏ်ရာတွေနဲ့ နွမ်းလျလျရှိတာက ရင့်ကျက်ခြင်းသဘောကို ပိုဆောင် ပိုဆွဲဆောင်မှုရှိ တယ်လို့ မြင်တယ်။ ရန်ကုန်တက္ကသိုလ်ဟာ ဗိသုကာ လက်ရာကောင်းတွေနဲ့ ရှိနေပြီးနိုင်ငံနဲ့ချီတဲ့ သမိုင်း ကြောင်းနဲ့ ပါ ပြည့်စုံနေပြီးသားမို့ ဗိသုကာဆိုင်ရာ သမိုင်း ဆိုင်ရာဝိသေသတွေ အထပ်ထပ်နဲ့ အဖိုးတန်နေရာဆိုတာ လူတိုင်းလက်ခံပြီးသား ဖြစ်ပါတယ်။ ဒါတွေကို ထပ်မမွမ်း တော့ဘဲ ရေရှည်ထိန်းသိမ်းဖို့ ဘာလုပ်မလဲ၊ ဘယ်လိုနည်း ထိန်းမလဲ၊ ဘာလုပ်ပြီး ဘာမလုပ်ရဘူးလဲဆိုရင် အောက် က အချက်တွေဟာ ထည့်စဉ်းစားရမယ့် အချက်တွေပါ။ (၁) ဝန်းကျင်အာဝါသ

ါက တစ်ခုလုံးကို ခြုံငုံစဉ်းစားတာပါ၊ နေရာတစ်ခုကို

ထိန်းသိမ်းရင် သူ့အာဝါသကိုပါ ထည့်စဉ်းစားမှ၊ သူက ဘာတွေနဲ့ ဖွဲ့ စည်းတယ်၊ ဘာကြောင့် အမှတ်ရစွဲထင်တဲ့ နေရာ ဖြစ်စေတယ်၊ ဘာကို အမှတ်ရကြတယ်ဆိုတာကို ထည့်စဉ်းစားမှ။ ခေတ်အဆက်ဆက်ကို သူဘယ်လိုဖြတ်လာ လဲ၊ ဩဇာဘယ်လိုကြီးခဲ့သလဲ၊ သူရွှေရောင်လွှမ်းခဲ့တဲ့ အချိန် တွေမှာ သူ့ရဲ့ဘယ်အစိတ်အပိုင်းတွေက ဘယ်လိုအရေး ပါခဲ့လဲဆိုတာကို မှတ်တမ်းပြု ချန်ခဲ့နိုင်ပါမှ ထိန်းရာမှာ ဆုံးဖြတ်ချက်မှန်ပြီး လုပ်နည်းမှန်မယ်။ ကိုယ်ကိုယ်တိုင် လည်း မကြာမတင်က သီရိဆောင်ဝင်းထဲ စဝင်ဖူးခဲ့မိတဲ့ အချိန်လေးထဲမှာတင် ဒီအဆောင်အကြောင်း သိထားသမျှ၊ ရေးဖွဲ့ခဲ့တာ ဖတ်ရသမျှတွေ ခေါင်းထဲဝင်လာပြီး သူ့အရှိန် အဝါကို ထိခိုက်ခံစားရတယ်။ ဒီပတ်ဝန်းကျင် ဒီနေရာဟာ လူငယ်ဘယ်နယောက်လောက်နဲ့များ ပတ်သက်ဆက်နွှယ် ခဲ့ပါလိမ့်မလဲ။ ဝင်းဝအုတ်ခုံမှာ ဘယ်သူတွေ စောင့်ခဲ့ပြီး ဒီအဝင်လမ်းပေါ် ဘယ်သူတွေ ရပ်စကားပြောခဲ့လေမလဲ။ ဒီဧည့်ခန်းထောင့်မှာ ဘယ်သူတွေ ထိုင်ခဲ့ဖူးပြီး ဒီအိပ်ခန်း တွေထဲ ဘယ်သူတွေ ပျော်ရွှင်တက်ကြွစွာ နေထိုင်ခဲ့ဖူးသလဲ ဆိုတာတွေပါ ဆက်စပ်မိလာတယ်။ နှစ်များစွာကို နောက်ပြန်ရစ်သွားနိုင်တယ်။ တက္ကသိုလ်အာဝါသဟာ အားလုံးနဲ့ ဆိုင်ပါတယ်။ ဒီလိုခံစားချက်မျိုး အဓိပတိလမ်းမ ကို ပထမဆုံးအကြိမ် လျှောက်သူဖြစ်ဖြစ်၊ အတန်ကြာပြီးမှ ပြန်လျှောက်ခဲ့သူဖြစ်ဖြစ် ပဲခူးဆောင်ရိပ်အောက် ရောက်တဲ့ အခါဖြစ်ဖြစ် ဒီအတိုင်း ခံစားမိကြမှာပါ။ တက္ကသိုလ်ရဲ့


အရှိန်က ဝင်းပြင်ပကိုပါကျော်ပြီး ကမာရွတ်လှည်းတန်း လူမှုရေး၊ စီးပွားရေးပေါ်မှာပါ သက်ရောက်နေတာမို့ နယ်မြေ ရဲ့ သက်ရောက်မှုက ပရဝဏ်ထက် ကျယ်ပါတယ်။ လှည်းတန်းလမ်းဆုံ၊ စံရိပ်ငြိမ်၊ ခြောက်မိုင်ခွဲ၊ တံတားဖြူ၊ ကန်ပေါင်၊ ဆက်စပ်နေတဲ့ အင်းလျားကန်နဲ့ ဟံသာဝတီ အစ ရှိတဲ့နယ်မြေနေရာတွေထိပါ ပူးတွဲပါဝင်နေမှာ ဖြစ်ပါတယ်။ (၂) စိမ်းလန်းရေမြေ

တက္ကသိုလ်ဝန်းကျင်ဟာ စဆောက်ကတည်းက အင်းလျားကန်နဲ့ ဆက်နေတဲ့ မရမ်းတော၊ သရက်တော ကြီးတွေကို ရွေးပြီးနေရာချခဲ့တယ်လို့ ဆိုတယ်။ တက္ကသိုလ်ပရဝဏ်ဟာ အင်းလျားကန်နဲ့ အမြဲတွဲဆက် နေတယ်။ မူလအပင်ကြီးတွေသာမက ခေတ်အဆက်ဆက် စိုက်ခဲ့ကြတဲ့ အပင်အမျိုးစုံနဲ့ ရုက္ခဗေဒဥယျာဉ်တစ်ခုလို စုံလင်များပြားတယ်၊ မြကျွန်းညိုလို့ တင်စားခံရတယ်။ သူ့ပရဝဏ်ကိုယ်နှိုက်က သီးခြားဥတုရပ်ဝန်းငယ်တစ်ခု ဖန်တီးထားသလို ကျောင်းဝင်းထဲ ရောက်သွားရင် အေးမြ သွားတာပဲ။ ကံ့ကော်ပွင့်ရာ၊ စိန်ပန်းပွင့်ရာမြေလို့ ဆိုရိုးပြုရ လောက်အောင် သီးခြားစုပြီး တန်းပြီးစိုက်ခဲ့တဲ့ ပန်းပင်တွေရာယ်ပဲ ရာနကုန်မှာ တွေ့ရခဲ့တဲ့ ဒူးရင်းပင်ကို အပွင့်တွေ ပြွတိလျက် အင်းယားဆောင်ဝင်းထဲ တွေ့ရတာ အဲ့စရာ။

စာမျက်နှာ ၇ သို့

ဆောင်းပါးရှင် မိုးမိုး(ဗိသုကာ)၏ ကိုယ်ရေးအကျဉ်း

- အမည်ရင်း မိုးမိုးလွင် ဖြစ်သည်။ - လက်ရှိ ရန်ကုန်မြို့ပြ အမွေဒ
- လက်ရှိ ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ (Yangon Heritage Trust– YHT) ၏ ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ပြီး မြန်မာနိုင်ငံ ဗိသုကာကောင်စီနှင့် မြန်မာ နိုင်ငံ ဗိသုကာအသင်းတွင် အလုပ် အမှုဆောင်ဖြစ်သည်။
- ရန်ကုန် စက်မှုတက္ကသိုလ်တွင် ဧည့်ပါမောက္ခအဖြစ် သင်ကြားသည်။
- ရန်ကုန်စက်မှုတက္ကသိုလ်မှ ၁၉၈၄ တွင်
   ဗိသုကာဘွဲ့၊၁၉၉၁ တွင် အာရှနည်းပညာ
   တက္ကသိုလ်မှ မြို့ပြစီမံကိန်းဘာသာရပ်
   ဖြင့် မဟာသိပ္ပံဘွဲ့ ရရှိသည်။
- ဗိသုကာဘာသာရပ်ဆိုင်ရာ ဆောင်းပါး များကို မိုးမိုး (ဗိသုကာ) အမည်ဖြင့်ပင် ရေးသားသည်။





အမိရန်ကုန်တက္ကသိုလ် ဘွဲ့ နှင်းသဘင်ခန်းမဆောင်ကြီး။

ဓာတ်ပုံ– တင်စိုး(မြန်မာ့အလင်း)

#### စာမျက်နှာ ၆ မှ

အရိပ်နဲ့ အလှအပတင်မက အရောင်တွေ၊ အနံ့ တွေနဲ့ ပါ ထုံမွှမ်းစေတယ်။ သစ်ပုပ်ပင်ကြီးကတော့ တက္ကသိုလ်မြေ ရဲ့သင်္ကေတ၊ နာဂစ်မုန်တိုင်းပြီး နောက်တစ်နေ့ သစ်ပုတ် ပင်ကြီး လဲသွားလေသလားလို့ သွားကြည့်ကြသူတွေ အများကြီးပါ။ ထို့အတူ ကံ့ကော်တော၊ ရေတမာတန်း၊ စကားပင်၊ တောင်ငူဆောင်က တောင်ပိန္နဲဆိုတာ **ဧ**ာတ်လိုက်တွေပေ့ါ့။ ဒီတော့ ထိန်းသိမ်းရင် သစ်ပင်တွေရဲ့ ကဏ္ဍ၊ သူတို့ အမျိုးစုံတာ၊ ဒေသမျိုးရင်း ဖြစ်တာ၊ သဘာဝ ကျကျ ပျိုးထောင်တောအတိုင်းထားလို့ ထိန်းသိမ်းစရိတ် သက်သာတာ၊ သစ်တောတစ်ခုလို အေးရိပ်ပေးတာတွေက အရေးပါပါတယ်။ ဒီနားလိုလို့ နည်းနည်းရှင်းလိုက်မယ် လုပ်လို့မရပါဘူး။ အေးမြတာနဲ့ တွဲရင် ပညာရှာတဲ့ရပ်ဝန်း ပီပီ ဆိတ်ငြိမ်တာပါ ရှိပြီးသားပါ။ အခုလို အနားမှာ ခုံးကျော်တံတား ကပ်ဆောက်လိုက်တယ် ဆို ဒီဂုဏ်ဒြပ် က အနည်းနဲ့ အများ ထိခိုက်မှာပါပဲ။

#### (၃) နေရာနဲ့ ဟင်းလင်းကွက်လပ်

တက္ကသိုလ်ကိုစပြီး နေရာချ စီမံရေးဆွဲကတည်းက ဗိသုကာလက်ရာ အဆောက်အအုံတွေ မဆောက်ခင် ဘယ်လို တူရူပြုမလဲ၊ ဘာကို ဘယ်လိုချန်မလဲ နောင် ဘာဖြည့်မလဲ စဉ်းစားခဲ့ကြတယ်။ ဘယ်လို ဝင်ရိုးချပြီး ဘယ်ကဝင် ဘယ်ကို မျက်နှာမှုမယ်၊ အဆောက်အအုံတွေ တင်မက သူတို့ရဲ့ အစိတ်အပိုင်းတွေ၊ သူတို့တစ်ခုနဲ့ တစ်ခု ကြားထဲ နေရာလွတ်တွေ ဘယ်လိုချန်မယ်၊ လမ်းတွေ ဘယ်လိုဆက်မယ်၊ ဘယ်နားမော်တော်ကားသွားစေပြီး ဘယ်မှာ လမ်းလျှောက်စေမယ်ဆိုတာ စနစ်တကျ ဒီဇိုင်း လုပ်ခဲ့တယ်။ ဝင်လာလိုက်တာနဲ့ မြင်ကွင်းအဆုံးမှာ ဒီလာ ရခြင်း အန္တိမပန်းတိုင်လည်းဖြစ်တဲ့ ဘွဲ့နှင်းသဘင်ကို ဦးတည်လာစေရမယ်။ အဆောင်ချင်းဆက်တဲ့ အမိုးပါ စင်္ကြံလမ်းတောင် လူနဲ့ကျွမ်းဝင်တဲ့ စကေးအချိုးအစား ရွေးချယ်ပြီး နွေးထွေးတဲ့နေရာတွေ အနံ့ဖန်တီးခဲ့တယ်။ ထောင့်ချိုးဆက်တွေဖြစ်သွားလို့ ပျာယိပျာယာသွားလာ တတ်သူတွေ တိုးတိုက်မိတတ်တာလည်း ရှိမပေ့ါ။ ကြား ကွက်လပ်တွေကို သစ်ပင်ပန်းမန်နဲ့ ဖြည့်တယ်။ သစ်ပုပ်ပင် ကြီးကတော့ မူလကတည်းကရှိတာကို ချန်ပြီး သိပ္ပံဆောင်ကို နေရာချတယ်လို့လည်း ယူဆကြတယ်။ အဆောက်အအုံတွေ မဆောက်ခင်ကတည်းက မာစတာ ပလန် လုပ်ခဲ့တယ်ဆိုတာ အထင်းသား။ ဒီတော့ အတွင်းပိုင်း ဟင်းလင်းတွေ ဖွဲ့ထားတဲ့အဆောက်အအုံနဲ့ အပြင် ဟင်းလင်းကို တွဲလျက် ဖွဲ့ စည်းထားတယ်၊ အဆောင်တွေ စင်္ကြံတစ်လျှောက် သွားရင်း အပြင်မြင်ကွင်းကို ဆက်စပ် မိစေတယ်။ အမွေအနှစ်ထိန်းသိမ်းရာမှာ integrity ဆိုတဲ့ တစ်ခုနဲ့တစ်ခု ဖွဲ့ စည်းညီညွတ်နေတဲ့ မျှခြေကို မပျက်ပြား သိပ်အရေးကြီးပါတယ်။ ဒီကွက်လပ်လေး လွတ်နေတယ်ဆိုပြီး အသစ်တစ်ခု ဖြည့်ဆောက်ရတာမျိုး မဟုတ်ပါ။ ကာလရှည်များ ရှိခဲ့တဲ့ စာသင်ဆောင်၊ ကျောင်းသားဆောင်၊ ဆရာအိမ်၊ လူသွားလမ်း၊ ကွက်လပ် ဆိုပြီး သူ့အနိမ့်အမြင့် အတွဲလိုက် စုစည်းတည်ရှိမှုကို ကြားက လွတ်တယ်ဆို အမြင့်တစ်ခု ထည့်ဆောက်ပြီး ထိခိုက်ပစ်ရတာ မဟုတ်ပါ။

ကျောင်းသားသမဂ္ဂအဆောက်အအုံဆို သမိုင်းအရ သိပ်အရေးကြီးသလို အဆောက်အအုံမရှိတဲ့ ကွက်လပ်ကြီး ကိုက အမှတ်တရနေရာလွတ် ဖြစ်ပါတယ်၊ တစ်ခုခု ဆောက်ဖို့လိုတယ်ဆိုဘက်စုံထောင့်စုံက စဉ်းစားရပါမယ်။ ဒီဘတ်ဂျက်ရလို့ ဒီလိုဆောက်လိုက်တယ်ဆိုတာမျိုး မဖြစ် ရပါ။

ထို့အတူပဲ အဆောက်အအုံကြီးတွေလောက် အရေးကြီး တယ်မထင်ရပေမယ့် အမိုးစင်္ကြံ၊ စစ်ကိုင်းလမ်းကအုတ်ပေါင်း မိုး၊ ရေမြောင်းကြီးတွေထောင့်နဲ့ ခြံဝတွေက အုတ်ခုံတွေ၊ ာ့ံကော်တန်း ခုံတန်းလျားကအစ အားလုံးအာရုံမှာ စွဲနေ တဲ့နေရာ သူ့သမိုင်းနဲ့သူ ရှိကြပြီးသားတွေ။ တစ်ခုခု လုပ်တော့မယ်ဆို ထည့်စဉ်းစားရမှာတွေ ဖြစ်ပါတယ်။



ရန်ကုန်တက္ကသိုလ်အတွင်းရှိ စစ်ကိုင်းဆောင်ကို တွေ့ရစဉ်။

#### (၄) လူပုဂ္ဂိုလ်များနဲ့ စပ်ဆိုင်မှု

ရန်ကုန်တက္ကသိုလ်မှာ လူတွေက တော်တော်အရေး ကြီးပါတယ်၊ ရန်ကုန်တက္ကသိုလ်ဟာ စတည်ကတည်းက နယ်ချဲ့ဆန့်ကျင်ရေးနဲ့ စခဲ့ပြီး ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေ မွေးထုတ်ခဲ့ရာ ဘူမိနက်သန်။ အဆောင်တွေကို အမည် ပေးတာကိုက စိတ်ကူးစိတ်သန်းကောင်းနဲ့ တကောင်း၊ ပြည်၊ ပုဂံကစလို့ မြန်မာပြည် တိုင်းပြည်ထူထောင်တဲ့ ခေတ်အဆက်ဆက်ကို ထင်ဟပ်ခဲ့တယ်။ ဒီလို စိတ်ကူး ကောင်းတွေကြောင့်လည်း အရှည်တည်တံ့နေတာပဲ။ ရေ့က လမ်းဖောက်ခဲ့ကြသူတွေရဲ့ ကျေးဇူးနဲ့ သူတို့ရဲ့အရိပ်အာဝါသ တွေကိုလည်း မေ့ပစ်လို့ မရပါဘူး။ အဆက်ဆက် စီမံ အုပ်ချုပ် သင်ကြားလာခဲ့သူတွေရဲ့ ပညာဂုဏ်နဲ့ စေတနာ တွေဟာ သူတို့ချန်ရစ်တဲ့ အမွေတွေ ဒြပ်ရှိဒြပ်မဲ့ ပုံစံမျိုးစုံနဲ့ ကျန်ရှိပါတယ်။ ဒေါက်တာ သာလှလက်ထက်မှာ ကံ့ကော် တောကို စိုက်ခဲ့တယ်၊ အဆောင်တွေကို မူလ plan အတိုင်း တိုးချဲ့ခဲ့တယ်။ ဒီလိုပဲ စီမံအုပ်ချုပ်ရေး၊ ပညာရေးဘက်၊ ဘာသာရပ်ဆိုင်ရာ သုတေသနဘက်၊ စာပေအနုပညာဘက်၊ စာကြည့်တိုက်ထူထောင်တဲ့ဘက်တွေမှာ ခြေရာချန်ခဲ့ကြသူ စကော်လာတွေ အများကြီး ရှိခဲ့ပါတယ်။ ဆရာကြီး ဦးဖေမောင်တင်၊ ဒေါက်တာထင်အောင်၊ ဆရာဇော်ဂျီ၊ ဆရာ မင်းသုဝဏ်တို့ခေတ် ရန်ကုန်တက္ကသိုလ်အသိုင်းအဝိုင်းရဲ့ မြန်မာစာပေနဲ့ ယဉ်ကျေးမှုအပေါ် အထောက်အကူပြုခဲ့တဲ့ ကျေးဇူးတွေ ပြောမကုန်နိုင်ပါဘူး။ ရန်ကုန်တက္ကသိုလ်ဟာ မြန်မာပြည်အဝှမ်းက လူငယ်တွေကို အရောင်တင်ပေးတဲ့ နေရာဖြစ်တယ်။ နိုင်ငံရေး စီးပွားရေး အုပ်ချုပ်ရေး အနုပညာ ကဏ္ဍမှာ ကျော်ကြားတဲ့သူတွေ အများကြီးထွက်တယ်။ လူပုဂ္ဂိုလ်တွေနဲ့ ဆက်စပ်ရမယ့်နေရာတွေလည်း အပြည့် မို့လို့ ထည့်သွင်းစဉ်းစားရမှာတွေ အများကြီးပါ။

တက္ကသိုလ်ပရဝဏ်ထဲ နေထိုင်ခဲ့တဲ့ ဆရာတွေ အိမ်တွေ နဲ့ ကျောင်းသား ကျောင်းသူ အဆောင်တွေ၊ တစ်ခန်းစီမှာ ပြောစရာသမိုင်းကြောင်းတွေ ရှိနေမှာပါပဲ။ ဘယ်အိမ်မှာ ဘယ်ဆရာတွေ နေခဲ့တယ်၊ ဘယ်အခန်းမှာ ဘယ်သူ ကျောင်းသားဘဝကနေခဲ့တယ်။ ဘယ်လို သမိုင်းဝင် အခမ်း အနားမျိုး ဘယ်အဆောင်မှာ ကျင်းပခဲ့တယ်ဆိုတာမျိုး၊ ဘယ်လှုပ်ရှားမှုရဲ့ အစတည်ရာက ဘယ်နေရာက စတယ် ဆိုတာမျိုး၊ ဘယ်စာအုပ်ထဲမှာတော့ ဘယ်နေရာကို ရေးခဲ့ တာဆိုတာမျိုး ပြောစရာတွေ အများကြီး ရှိခဲ့သလို

ရှိနေဦးမှာလည်း ဖြစ်ပါတယ်။ ဒါကြောင့် လည်း အစဉ်အလာ ကြီးတဲ့ တက္ကသိုလ်လို့ ခေါ်ကြတာပေ့ါ။ အိမ်လေးတစ်အိမ်၊ နှစ်အိမ်လေး ဖယ်ပြီး အဆောင်သစ်ဆောက်လိုက်ရင် ကျောင်းဆောင်တစ်ခု တိုးလာတယ်လို့ မယူဆဘဲ ဘယ်သူ နေခဲ့လို့ ဘယ်လိုတန်ဖိုးထားသင့်တယ် ဆိုတာကို နောက်ကြောင်းကြည့်ဖို့လိုပါတယ်။

#### (၅) သင်္ကေတများ၊ အနုပညာဖန်တီးမှုများ

ရန်ကုန်တက္ကသိုလ်ရဲ့ အစိတ်အပိုင်းတွေဟာ ပန်းချီ၊ ကဗျာ၊ ဝတ္ထု၊ ရုပ်ရှင်နဲ့ သီချင်းစာသားတွေမှာ သင်္ကေတ တွေအနေနဲ့ ပါဝင်ခဲ့တာကြာပါပြီ။ မြန်မာပြည်ထုတ် အနုပညာ ထုတ်ကုန်တွေရဲ့ မြစ်ဖျားခံရာ တစ်ခုလို့ ပြောရင် မမှားပါဘူး။ အင်းလျားကန်၊ သစ်ပုပ်ပင်၊ ဂျပ်ဆင်၊ အဓိပတိလမ်း၊ ကံ့ကော်တော၊ စစ်ကိုင်းလမ်း၊ တောင်ငူ ဆောင်နဲ့ ဘွဲ့နှင်းသဘင်တို့ဟာ ခေတ်အဆက်ဆက် **ောတ်လိုက်တွေပါ။ ခေတ်စမ်း စာပေရှေ့ဆောင်တွေ၊ ဇဝနရဲ့** ကောလိပ်ကျောင်းသား၊ သိန်းဖေမြင့် သပိတ်မှောက် ကျောင်းသားအရွယ်ကနေစလို့ ဧရာအိုတစ်ဦးအဖြစ် တက္ကသိုလ်ဝင်းကိုဖြတ်ပြီး အင်းယားလမ်းမှာ လျှောက်တဲ့ အထိ၊ ကြည်အေး၊ အောင်ပြည့်၊ မောင်ဝဏ္ဏ၊ မင်းလူ၊ နီကိုရဲ တို့ကို ဖြတ်သန်းပြီး ယနေ့ခေတ်အထိ တက္ကသိုလ်တွင်း လူမှုရေးဘဝအဖုံဖုံကို ရေးဖွဲ့ မဆုံးရှိခဲ့ကြတယ်။

အဆောင်ရှေ့မှာ သီချင်းသွားဆိုတဲ့အခါ မီးလုံးတွေနဲ့ လိုက်ကာရိပ်လေးတွေကနေ ကိုယ်ရည်မှန်းသီဆိုတဲ့သူ သီချင်းကို နားထောင်နေသလား မှန်းဆနိုင်တာကို တကယ်ဆိုဖူးသူတွေသာ ရေးဖွဲ့နိုင်ခဲ့ကြတာပါ။ ဂန္ထဝင် တန်းဝင်တဲ့ စာကဗျာ၊ ပန်းချီ ဂီတတွေ မကုန်ဆုံးနိုင် အောင် ဖန်တီးခဲ့ကြတယ်။ ဒီနေရာကို စွဲလမ်းမှုတွေကနေ စေ့ဆော် ပြီး ခေတ်အဆက်ဆက်ကို ထင်ဟပ်နေတဲ့ အနုပညာပစ္စည်း တွေ များစွာ ကျန်ရစ်ပါတယ်။ သူတို့ အခြေတည်ရာဖြစ်တဲ့ ဒီသင်္ကေတတွေကို သူ့အနှစ်သာရမပျက် ဘယ်လိုထိန်း ရမလဲဆိုတာ အရေးကြီးပါတယ်။ သီချင်းကဗျာခံစားပြီး သွားကြည့်တော့ ဪ– မရှိတော့ပါလား၊ နောက်တစ်မျိုး ဖြစ်နေပြီ ဆိုတာထက် ဆက်လက်ရှိနေအောင် အားထုတ် ရမှာ ဖြစ်ပါတယ်။

ဒီတော့ တက္ကသိုလ်ဟာ ဆက်လက်ပြီး အနာဂတ်မှာ ရှင်သန်နေဖို့လည်းလိုတယ်။ ခေတ်နဲ့ လျော်ညီတဲ့ လိုအပ် ချက်တွေနဲ့ ကိုက်ညီအောင်၊ ရေရှည်ပညာရေး အဆင့်မြှင့် အောင် လုပ်ရမှာတွေ အများကြီးရှိတယ်။ ခေတ်မီအောင် အဆင့်မြှင့်တိုးချဲ့ရမှာတွေရှိတယ်။ ဘက်စုံဖွံ့ဖြိုးမှုတွေ လုပ်ရမယ်။ မာစတာပလန်ရေးဆွဲ ပြင်ဆင်နေတာကိုလည်း သိရတယ်။ ဒီနေရာဌာနကြီးအပေါ် ရေရှည်မျှော်မှန်းချက်က ဘာဖြစ်သင့်သလဲဆိုတာ သုံးသပ်ကြည့်ဖို့ လိုပါတယ်။

- နိုင်ငံတကာအဆင့်မီ တက္ကသိုလ်ကြီးတစ်ခု ဖြစ်စေချင်တယ်။
- အနာဂတ်မှာ ကျောင်းသားတွေ အများကြီး (တစ်သောင်းကျော်နှစ်သောင်း) ဘွဲ့ယူတန်း လာရောက် ပညာသင်နိုင်တဲ့ ဧရာမ ပင်မ တက္ကသိုလ်ကြီးအဖြစ် ရှိချင်တယ်။
- ခေတ်မီ ဌာနအသစ်ကြီးတွေ တိုးချင်တယ်။
- ဘွဲ့လွန်တန်းနဲ့ သုတေသနလုပ်ငန်းတွေအတွက်

ဓာတ်ပုံ– တင်စိုး(မြန်မာ့အလင်း)

- လည်း အခြေချချင်တယ်။
- နိုင်ငံတကာနဲ့ ပညာဖလှယ်ပြီး ဧည့်ပါမောက္ခတွေ၊ ဧည့်သုတေသီတွေ လာရောက်နေထိုင် လုပ်ကိုင်ဖို့
- ကျောင်းသားတွေရော ဆရာတွေရော ဒီဝင်းထဲမှာပဲ နေထိုင်ပြီး ကျောင်းတက်ဖို့လည်း လိုတယ်။

– မူလဂုဏ်ဒြပ်တွေလည်း ဆက်ထိန်းဖို့လိုတယ်။ ဖြစ်ချင်တာတွေကတော့ ဟုတ်ပြီ၊ ဒါတွေအကုန်လုံး ရနိုင်ပါ့မလား၊ ဘယ်လိုစီမံမှာပါလဲ၊ ဒီမြေ ဒီရေ ဒီအမွေ အနှစ်နေရာက လိုအပ်ချက်အသစ်တွေ အားလုံးကို နေရာပေးနိုင်ပါ့မလား၊ ပြုပြင်ပြောင်းလဲမှု ဒဏ်တွေကို ခံနိုင်ပါ့မလား။ သူ့စရိုက်လက္ခဏာနဲ့ ဆီလျော်အောင် ဘယ်လို ဆက်ထိန်းမလဲ။

ခုနမျှော်မှန်းချက်တွေဖြစ်အောင် ထပ်တိုးနေရာချဖို့ အဆောက်အအုံ ကြမ်းခင်းဧရိယာ ဘယ်နှထောင် စတုရန်းပေ ထပ်လိုပါမလဲ၊ အဆောက်အအုံသစ်တွေကို ဘယ်နားမှာ ဆောက်မှာပါလဲ၊ ကွက်လပ်တွေမှာ ဖြည့်ဆောက်မှာလား၊ ဒါမှမဟုတ် ရှိပြီးအဆောက်အအုံ တွေကြားထဲ တချို့ကို ဖယ်ပြီး ဆောက်မှာပါလား၊ အသစ်တွေနေရာချဖို့ လက်ရာ သစ်ပင်အုပ်တွေ ရှင်းပစ် ဖို့ လိုလာပါလိမ့်မယ်၊ အချို့ အသုံးပြုမှုတွေ ပြန်ပြောင်း လဲရမယ်၊ မူလဆောင်တွေ နားကြားထဲ အဆောင်သစ် အထပ်မြင့်တွေ ပေါ်လာတော့မယ် စတဲ့မေးခွန်းနဲ့ မှတ်ချက်တွေ အများကြီး ပေါ်လာပါလိမ့်မယ်။ နောက်အနှစ် ၂၀ ဒီစီမံကိန်း အကောင်အထည် ဖော်ပြီးချိန် လက်ရှိသစ်ပင်ရဲ့ တစ်ဝက်လောက်ပဲ ကျန် တော့မယ်ဆိုရင်တော့ ဒါဟာ လုပ်သင့်တဲ့ စီမံကိန်းမဟုတ် နိုင်ပါဘူး။ အမွေအနှစ်ထိန်းသိမ်းရေးမှာ အခြေခံကျတဲ့ စည်းမျဉ်းက တန်ဖိုးနဲ့ ထူးခြားမှုမြင့်မားလေ သူ့ကို ထိခိုက်မှုအနည်းဆုံး၊ ပြောင်းလဲမှုအနည်းဆုံးဖြစ်အောင် သာ စဉ်းစားဖို့ လိုလေပါပဲ။

ဒီတော့ ရန်ကုန်တက္ကသိုလ်ကို စီမံခန့်ခွဲဖို့နဲ့ အဆင့် မြှင့်ဖို့ အခြားသော နည်းလမ်းတွေ မရှိနိုင်ဘူးလားဆိုတာ ဝိုင်းဝန်း ညှိနှိုင်းအဖြေရှာကြဖို့ လိုလာပါတယ်။ အသစ် တစ်ခုရဖို့ ပိုင်ဆိုင်ပြီးသား အရာတွေနဲ့ လဲစရာ မလိုတဲ့ နည်းလမ်းတွေ ဖော်ထုတ်နိုင်ကြပါလိမ့်မယ်။ ပညာရေးနဲ့ ပတ်သက်လို့ တာဝန်ရှိ ကျွမ်းကျင်သူတွေလိုသလို လက်ရှိ ရန်ကုန်တက္ကသိုလ်ကြီးရဲ့ မူလအနှစ်သာရနဲ့ ထူးခြားတဲ့ တန်ဖိုးတွေမပျောက်ပျက်သွားအောင် အထူး အလေးထားပြီး အကြံကောင်းများ ပေးနိုင်မယ့် လူပုဂ္ဂိုလ် များလည်း ပါဝင်ဖို့လိုပါတယ်။ ရန်ကုန်မှာ အခြားရွေးချယ် စရာနေရာ၊ နည်းပညာနဲ့ထောက်ကူပြု အခြေခံ အဆောက်အအုံတွေ ရှိနေဦးမှာပါ။ ရန်ကုန်တက္ကသိုလ် ကြီးဟာ သူကချည်းပဲ လိုအပ်နေတာ မှန်သမျှ ပြုပြင် ပြောင်းလဲမှုတွေကို ဆက်လက်နေရာပေးနေရမယ့် နေရာမဟုတ်ဘဲ အစဉ်အဆက် ရှိခဲ့ပြီးသား ဒြပ်ရှိ ဒြပ်မဲ့ ဂုဏ်တွေကို ဆက်လက်ထိန်းသိမ်းပြီး အနာဂတ်မှာ အရေးလည်းပါ၊ ဆက်နွှယ်ပတ်သက်သူတွေရဲ့ နှလုံးသားထဲ စွဲမှတ်ထားတဲ့နေရာအဖြစ်လည်း ချန်ခဲ့နိုင်ဖို့ အရေးကြီး ကြောင်းပါ။



ရန်ကုန်တက္ကသိုလ်အနီးရှိ အင်းလျားကန်ကို တွေ့ရစဉ်။

ဓာတ်ပုံ– တင်စိုး(မြန်မာ့အလင်း)

### မြန်မာနိုင်ငံအတွင်း ပြည်ထောင်စုလမ်းမကြီးများ လမ်းပန်းဆက်သွယ်ရေး လုံခြုံချောမွေ့စေရန် အဆင့်မြှင့်တင်နိုင်ခဲ့ပြီ

### ကိုတင့်(မြို့ပြအင်ဂျင်နီယာ)

(ယမန်နေ့ မှ အဆက်) အမှတ် (၂) အာရှလမ်းကြီးဖြစ်သော မိတ္ထီလာ– တောင်ကြီး– ကျိုင်းတုံ– တာချီ လိုက်လှမ်း

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ နယ်မှစ၍ ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အရေ့ပိုင်း ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့တို့ကို ဆက်သွယ်ထားသော မိတ္ထီလာ-တောင်ကြီး–ကျိုင်းတုံ–တာချီလိတ် လမ်း သည် အာရှလမ်းမကြီးအမှတ်(၂) (AH-2) ဖြစ်ပြီး လမ်းအရှည် ၄၉၁ မိုင်ရှိပါသည်။ မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီ လိတ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် တောင်ပေါ်ဒေသလမ်း ကုမ္ပဏီမှ BOT စနစ်ဖြင့် ဆောင်ရွက် လျက် ရှိရာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လမ်းမိုင် ၅၂/၆ တွင် ၄၈ ပေအကျယ် ကတ္တရာလမ်းအဖြစ် ၂၆ မိုင် ၁ ဖာလုံ ဆောင်ရွက်ပြီးဖြစ်သည်။

ရှမ်းပြည်နယ်တောင်ပိုင်း၌ လမ်း အရှည် ၂၂၉ မိုင် ၄ ဖာလုံရှိရာတွင် BOT စနစ်ဖြင့် တောင်ပေါ်ဒေသလမ်းဆောက် လုပ်ရေးကုမ္ပဏီမှ ၆၂ မိုင် ၄ ဖာလုံ၊ နေမင်း ရောင်ဆောက်လုပ်ရေးကုမ္ပဏီမှ ၇၃ မိုင်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း လမ်းဦးစီးဌာန မှ လမ်းအရှည် ၉၄ မိုင်တို့ကို လမ်းတိုးတက် ပြုပြင်ခြင်းလုပ်ငန်းများ တာဝန်ယူဆောင် ရွက်လျက်ရှိသည်။ တောင်ပေါ်ဒေသလမ်း ဆောက်လုပ်ရေးကုမ္ပဏီမှ BOT စနစ်ဖြင့် ကလောမြို့မှ တောင်ကြီးမြို့အထိ လမ်း အရှည် ၄၅ မိုင်ကို လေးလမ်းသွား နိုင်လွန် ကတ္တရာလမ်းအဖြစ် အဆင့်တိုးမြှင့်ဆောင် ရွက်နိုင်ခဲ့သည်။ ရှမ်းပြည်နယ် တောင်ပိုင်း နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း နယ်စပ် သံလွင်မြစ်ကူးတံတားဘေးတွင် ဆောက် လုပ်ရေးဝန်ကြီးဌာနက တာကော်တံတား အသစ် (၁၁၅၁ ပေ အရှည်) တစ်စင်းတည် ဆောက်လျက်ရှိကြောင်း သိရှိရသည်။

မိတ္ထီလာ- တောင်ကြီး- ကျိုင်းတုံ-တာချီလိတ်လမ်း (ရှမ်းပြည် နယ်-အရှေ့ ပိုင်း) သည် ၂၀၈ မိုင် ၅ ဖာလုံရှည်လျားပြီး လွန်ခဲ့သောအချိန်များက သွားလာမှုခက်ခဲ သော လမ်းပိုင်းများဖြစ်သည်။ မိုးတွင်း ကာလ အချိန်များတွင် တာကော်-မိုင်းပျဉ်း-ကျိုင်းတုံလမ်းပိုင်းသည် ယခင်က တောင်ပြို ခြင်း၊ လမ်းသား ပဲ့ခြင်းတို့ကြောင့် လမ်းဝိတ် ဆို့မှုများ မကြာခဏဖြစ်ခဲ့ပါသည်။ ရှမ်းပြည် နယ်အရှေ့ပိုင်းရှိ လမ်းပိုင်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရှမ်းပြည် နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေများဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်း လမ်းဦးစီးဌာနက



မိတ္ထီလာ–တောင်ကြီး–ကျိုင်းတုံ–တာချီလိတ်လမ်းပိုင်း ကတ္တရာကွန်ကရစ်ခင်းပြီးစီးမှု တစ်နေရာ။

လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် ရာသီမရွေး သွားလာနိုင်သော လမ်းအဆင့်သို့ ရောက်ရှိ လာပြီဖြစ်သည်။ ကျိုင်းတုံမြို့မှ တာချီလိတ် မြို့အထိ လမ်းအရှည် ၉၈/၃ မိုင်ကို သော် တာဝင်းဆောက်လုပ်ရေးကုမ္ပဏီမှ BOT စနစ် ဖြင့် လမ်းတိုးတက်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေပါသည်။

မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီ လိတ်လမ်းမကြီးကို အဆင့်တိုးမြှင့် တည် ဆောက်နိုင်ခြင်းကြောင့် တရုတ်နိုင်ငံ၊ လာအို နိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း၊ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ခြင်းတို့ကြောင့် ကုန်စည်စီးဆင်းမှုမြန်ဆန်ခြင်းနှင့် တိုင်းရင်း သားလူမျိုးများ ချစ်ကြည်ရင်းနှီးမှု ရရှိစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေပါသည်။

#### ရခိုင်ပြည်နယ် အဓိကဝင်ပေါက် ရန်ကုန်– စစ်တွေလမ်း(မင်းဘူး–အမ်း–စစ်တွေလမ်းပိုင်း)

ရခိုင်ပြည်နယ်အတွင်းသို့ အဓိကဝင်ပေါက် လမ်း သုံးလမ်းရှိသည်။ နေပြည်တော်-မကွေးမှ ဝင်ရောက်နိုင်သော မင်းဘူး-အမ်း-စစ်တွေ လမ်းသည် မင်းဘူးမှ ရခိုင်ပြည်နယ် စစ်တွေ အထိ လမ်းအရှည် ၃၀၂ မိုင် ၄ ဖာလုံရှိသည်။ ပြည်-ပန်းတောင်း-တောင်ကုတ်လမ်းသည် ၁၀၂ မိုင် ၂ ဖာလုံအရှည်ရှိပြီး တောင်ကုတ်မှ ကျောက်ဖြူအထိ လမ်းအရှည် ၁၁၉ မိုင် ၇ ဖာ လုံအရှည် ရှိပါသည်။ ပြည်မှ ကျောက်ဖြူအထိ စုစုပေါင်း ၂၂၂ မိုင် ၁ ဖာလုံလမ်းအရှည်ရှိသည်။ ရောဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငါးသိုင်း ချောင်းမှ ၇-သံတွဲလမ်းပိုင်းသည် လမ်းအရည် ၁၃၂ မိုင် ၂ ဖာလုံရှိပါသည်။ ဧရာဝတီတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးတို့မှ ရခိုင်ပြည်နယ်နှင့် ဆက်သွယ် ထားသောလမ်းမကြီး(၃)လမ်း လမ်းအဆင့်မြှင့် တင်ခြင်းလုပ်ငန်းများကို သက်ဆိုင်ရာ တိုင်း ဒေသကြီးအစိုးရအဖွဲ့၊ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့က ခွင့်ပြုလမ်း/တံတားရန်ပုံငွေများဖြင့် အဆင့်မြှင့် တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ ကြောင်း သိရှိရသည်။

မင်းဘူး-အမ်းလမ်းအပိုင်းသည် ၁၀၃ မိုင် ၁ ဖာလုံရှိပြီး အမ်းမှ စစ်တွေအထိ စုစုပေါင်း လမ်းအရှည် ၁၉၉ မိုင် ၃ ဖာလုံလမ်းအရှည်ရှိ ပါသည်။ မင်းဘူးမှ စစ်တွေအထိ စုစုပေါင်း လမ်းအရှည် ၃၀၂ မိုင် ၄ ဖာလုံအရှည်ရှိပါသည်။ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ ရခိုင်ပြည် နယ် ကျောက်ဖြူခရိုင်၊ မြောက်ဦးခရိုင်၊ စစ်တွေ ခရိုင်တို့ကို ဖြတ်သန်းပါသည်။ လမ်းတိုးတက်မှု အခြေအနေမှာ မင်းဘူးမှ အမ်းအထိ ကတ္တရာ လမ်း ၁၀၃/၁ မိုင်ရှိသည်။ အမ်း-စစ်တွေ လမ်းပိုင်းတွင် ကွန်ကရစ်လမ်း ၁၁၁/၄ မိုင်၊ ကတ္တရာလမ်း ၈၅/၇ မိုင်နှင့် မြို့တွင်းအပိုင်း နိုင်လွန်ကတ္တရာလမ်း ၂/၀ မိုင်အထိ လမ်းတိုး တက်ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်သည်။

ယခင်က မင်းဘူးမှ စစ်တွေသို့ ယာဉ် မောင်းချိန် ၁၅ နာရီခန့်ရှိပြီး ယခုအခါ ၁၀ နာရီ ယာဉ်မောင်းချိန်ဖြင့် အရောက်သွားနိုင်ပြီ ဖြစ်သည်။ ရန်ကုန်-စစ်တွေလမ်း (အမ်း-စစ် တွေအပိုင်း) မင်းပြားမြို့အနီး မိုင်တိုင် ၉၁/၂ ရှိ ရာမောင်ကြိုးတံတားဘေးတွင် တံတားဦးစီး ဌာနက ၁၂၈၄ ပေ အရှည်ရှိသော ရာမောင် တံတားသစ်ကြီးကို တည်ဆောက်လျက်ရှိရာ ယခုအခါ တံတားပြီးစီးမှု ၈၀ ရာခိုင်နှုန်း ကျော် ရှိပြီ ဖြစ်ကြောင်း သိရှိရသည်။ ရခိုင်ပြည်နယ်မှ ထွက်ရှိသော ပင်လယ်ထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများနှင့် ဒေသထွက်ကုန်များကို မင်းဘူး–အမ်း–စစ်တွေ လမ်းကြီးမှ မြန်မာနိုင်ငံ အတွင်း ဒေသအသီးသီးသို့ လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်ခြင်းကြောင့် ရခိုင်ပြည်နယ် အတွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူများ၏ စားဝတ်နေရေးအဆင်ပြေပြီး လူနေမှုအဆင့် အတန်းများ ဖွံ့ဖြိုးတိုးတက်လာစေမည် ဖြစ်ပါသည်။

#### နေပြည်တော် – ကင်းသာ – လိန်းလီ – ပင်လောင်း – နန့် ပန် –ညောင်ရွှေ –အေးသာ ယာ–တောင်ကြီးလမ်း

နေပြည်တော်– လိန်းလီ– ပင်လောင်း– ညောင်ရွှေ– အေးသာယာ– တောင်ကြီးကား လမ်းသည် နေပြည်တော်မှ ရှမ်းပြည်နယ် မြို့တော် တောင်ကြီးသို့ ဆက်သွယ်ထား သော အတိုဆုံးလမ်းဖြစ်သည်။ နေပြည် တော်မှ ကင်းသာလမ်းဆုံအထိ ၁၂ မိုင် ၂ ဖာလုံနှင့် ကင်းသာ– လိန်းလီ– ပင်လောင်း မြို့ထဲအထိ လမ်းပိုင်းအရှည် ဂုဝ မိုင် ၄ ဖာလုံရှိပါသည်။ ပင်လောင်းမြို့မှ အင်းလေး ကန်အရှေ့ ဘက်ပတ်လမ်း ညောင်ရွှေမြို့– အေးသာယာမှ တောင်ကြီးမြို့အထိ ၆၅ မိုင် ၄ ဖာလုံအရှည်ရှိပါသည်။ စုစုပေါင်း နေပြည် တော်–ပင်လောင်း–တောင်ကြီး ကားလမ်း အရှည် ၁၄၈ မိုင် ၂ ဖာလုံ ရှိပါသည်။

နေပြည်တော်မှ ပျော်ဘွယ်–ဘုရား ငါးဆူဖြတ်လမ်း– ကလောမှတစ်ဆင့် တောင်ကြီးမြို့သို့ သွားသည့်လမ်းခရီးထက် မိုင် ၂၀ ခန့် သက်သာပါသည်။ နေပြည်တော် မှ ဒေသခံပြည်သူများ၊ အစိုးရဝန်ထမ်းများ အနေဖြင့် လိန်းလီကြိုးတံတားအလှအပကို ကြည့်ရှုပြီး နေပြည်တော်– ပင်လောင်း-တောင်ကြီးကားလမ်းမှ အေးချမ်းသာယာ လှပသော ပင်လောင်းမြို့သို့ လည်ပတ်သွား ရောက်နိုင်မည် ဖြစ်ပါသည်။ ပင်လောင်းမြို့ မှတစ်ဆင့် ကယားပြည်နယ် လွိုင်ကော်မြို့ သို့ လည်းကောင်း၊ အင်းလေးကန်ပတ်လမ်း မှ တစ်ဆင့် အင်းလေး၊ ကလော၊ တောင်ကြီး မြို့များသို့လည်းကောင်း လွယ်ကူလျင်မြန် စွာ ဆက်သွယ်သွားရောက် လည်ပတ်နိုင် ကြပြီဖြစ်ပါသည်။

#### နေပြည်တော်– ကံပြား– မကွေးလမ်းမှ မင်းဘူး–အမ်း–စစ်တွေသို့

နေပြည်တော်ကောင်စီနယ်မြေနှင့် မကွေးတိုင်းဒေသကြီး မကွေးမြို့၊ ရခိုင် ပြည်နယ် စစ်တွေမြို့သို့ ဆက်သွယ်ထား သော လမ်းမကြီးသည် နေပြည်တော်-ကံပြား-မကွေးလမ်းဖြစ်ပါသည်။ နေပြည် တော်(ပန်းတင်)မှ မကွေး (ကံပြား) အထိ လမ်းအရှည် ဂု၉ မိုင် ၄ ဖာလုံ ကတ္တရာ လမ်း အသစ် ဖောက်လုပ်ထားခြင်းဖြစ်ပါသည်။ နေပြည်တော်မှ မကွေးမြို့သို့ ယာဉ်မောင်း ချိန် ၂ နာရီ မိနစ် ၃၀ ခန့်ရှိပြီး မင်းဘူး-အမ်း-စစ်တွေလမ်း၊ ပုသိမ်-မုံရွာလမ်း၊ ရန်ကုန်-ပြည်-မကွေး- မန္တလေးလမ်းတို့နှင့် ရန်ကုန်-နေပြည်တော်-မန္တလေး (အမြန် လမ်း)တို့ကို ဆက်စပ်ပေးထားသော အဓိက ရိုးမဖြတ်လမ်း တစ်ခုဖြစ်သည်။

စာမျက်နှာ ၉ သို့



တောင်ငူ– လိပ်သို– ယာဒို–လွိုင်ကော်လမ်း တိုးတက်လာမှု အခြေအနေ။



မင်းဘူး– အမ်း– စစ်တွေလမ်း မင်းဘူး– အမ်းအပိုင်း လမ်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို တွေ့ရစဉ်။





ရန်ကုန်– ပဲခူး– တောင်ငူ– မန္တလေးလမ်း နိုင်လွန်ကတ္တရာလမ်းမကြီးအဖြစ် မြင်တွေ့ရစဉ်။

ရန်ကုန် – နေပြည်တော် – မန္တလေးလမ်း အမြန်လမ်းနိုင်လွန်ကတ္တရာခင်းပြီး မြင်တွေ့ ရစဉ်။

စာမျက်နှာ ၈ မှ ပဲခူးတိုင်းဒေသကြီး– ကရင်ပြည်နယ်– ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်သို့ ဆက်သွယ်သော တောင်ငူ–လိပ်သို–ယာဒို– လျှိုင်ကော်–ဟိုပုံး လမ်း

တောင်ငူ- လိပ်သို- လွိုင်ကော်- ဟုံပုံး လမ်းသည် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ နှင့် ကရင်ပြည်နယ် လိပ်သိုမြို့မှတစ်ဆင့် ကယားပြည်နယ် လွိုင်ကော်မြို့၊ ရှမ်း ပြည်နယ် ဟိုပုံးမြို့တို့ကို ဆက်သွယ်ထား သော ပြည်ထောင်စုလမ်းမကြီး ဖြစ်ပါသည်။ တောင်ငူမြို့မှ လွိုင်ကော်မြို့အထိ ၁၃၁ မိုင် အရှည်ရှိပြီး ဟုံပုံးမြို့အထိ အကွာအဝေးမှာ ၂၁၇ မိုင် ၁ ဖာလုံရှိပါသည်။ တောင်ငူ-လိပ် သို-လွိုင်ကော်လမ်းသည် ပဲခူးတိုင်းဒေသ ကြီး တောင်ငူမြို့နယ်တွင် လမ်းအရှည် မိုင်တိုင် ၁၈/၂ အထိရှိပါသည်။ မိုင်တိုင် ၁၈/၂ မှ မိုင်တိုင် ၆၉/ဝ လမ်းအရှည် ၅ဝ မိုင် ၆ ဖာလုံမှာ ကရင်ပြည်နယ် လိပ်သိုမြို့ နယ်အတွင်း ဖြတ်သန်းပါသည်။

ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်အတွင်း မိုင်တိုင် ၆၉/၀ မှ ၉၉/၅ အထိ လမ်းအရှည် ၃၀ မိုင် ၅ ဖာလုံ ရှိပါသည်။ ကယားပြည်နယ် အတွင်း မိုင်တိုင် ၉၉/၅ မှ ၁၃၁/၀ ဒီးမော့ဆို မြို့နယ်နှင့် လွိုင်ကော်မြို့ကို ဖြတ်သန်းပါ သည်။ လမ်းမကြီးဖြတ်သန်းရာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ လမ်းဦးစီး ဌာနများသည် ခွင့်ပြုရန်ပုံငွေဖြင့် တောင်ငူ– လိပ်သို– လွိုင်ကော်လမ်း တိုးတက်ခြင်း လုပ်ငန်းတို့ကို ဆောင်ရွက်ကြပါသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီး ဌာနသည် ဂျပန်နိုင်ငံ၏ ချေးငွေအကူအညီ ဖြစ်သော JICA ODA Loan ဖြင့် မိုင် ၇/၆မှ ၁၈/၂ အတွင်း လမ်းပိုင်းကို ၅ ဒသမ ၅ မီတာအကျယ် ကွန်ကရစ်လမ်း/ တံတား များ၊ တံတားငယ်များ၊ ကျောက်စီမြေကာ နံရံများ စသည့်လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာပြည်အလယ်ပိုင်းဒေသမှ ပြည် သူများအနေဖြင့် တောင်ငူမြို့မှ ကယား ပြည်နယ် လွိုင်ကော်မြို့သို့ ယာဉ်မောင်းချိန် ၅ နာရီဖြင့် သွားရောက်နိုင်ကြပြီဖြစ်သည်။ လွိုင်ကော်မြို့မှတစ်ဆင့် ရှမ်းပြည်နယ် တောင်ကြီးမြို့သို့ လည်းကောင်း၊ မိတ္ထီလာ– တောင်ကြီး–ကျိုင်းတုံ– တာချီလိတ်လမ်း ဟိုပုံးမြို့သို့လည်းကောင်း သွားရောက်နိုင်ကြပါသည်။ လွိုင်ကော်မြို့မှ တစ်ဆင့် လွိုင်ကော်-ဖားဆောင်း-မယ်စဲ့ မှ ထိုင်းနိုင်ငံ နယ်စပ် BP13 သို့ နယ်စပ်ကုန် သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်မည် ဖြစ်သည်။ တောင်ငူ-လိပ်သို- လွိုင်ကော်-ဟိုပုံးလမ်းမကြီးအနေဖြင့် ပြည်ထောင်စု တိုင်းရင်းသားများအတွက် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရန် အဓိက အထောက်အကူဖြစ်စေသည့် လမ်းမကြီး

ဖြစ်သည်။

ရန်ကုန်မြို့မှ မန္တလေးမြို့သို့ဆက်သွယ်ထား သော အဓိကလမ်းမကြီးသုံးလမ်း

#### ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းရှိ ရန်ကုန်မြို့–ပြည်–မကွေး–မန္တလေးလမ်း

ရန်ကုန်မြို့မှ မန္တလေးမြို့သို့ ဆက်သွယ် ထားသော အဓိကလမ်းမကြီးသုံးလမ်းတွင် ရန်ကုန်- ပြည်-မကွေး-မန္တလေး လမ်းသည် မိုင်ပေါင်း ၅၁၁ မိုင်ရှိပြီး ခရီးအကွာအဝေးအရှည် ဆုံးဖြစ်သည်။ ရန်ကုန်-ပြည်-မကွေးအထိ ၃၃၃ မိုင်ကို Max Highway Co., ltd မှလည်းကောင်း၊ မကွေး– ရေနံချောင်း– ကျောက်ပန်းတောင်း အထိ ၆၉ မိုင်လမ်းအရှည်ကို ကောင်းမွန် ဆောက်လုပ်ရေးကုမ္ပဏီမှလည်းကောင်း BOT စနစ်ဖြင့် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း များ ဆောင်ရွက်နေသည်။ ကျောက်ပန်းတောင်း မြို့မှ မြင်းခြံမြို့အထိ လမ်းအရှည်မိုင် ၆၀ ခန့် ကို မန္တလေးတိုင်းဒေသကြီး လမ်းဦးစီးဌာနက လမ်းတိုးတက်ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီး မြင်းခြံ-မြို့သာ- တံတားဦး လမ်းအပိုင်း ၅၃ မိုင် ၃ ဖာလုံအရှည်ကို သာယာ ဦး ဆောက်လုပ်ရေးအဖွဲ့မှ BOT စနစ်ဖြင့် လမ်း လုပ်ငန်းများ ဆောင်ရွက်ပါသည်။

ရန်ကုန်-ပြည်လမ်းပိုင်းတွင် Max High-way Co., ltd မှ BOT စနစ်ဖြင့် ဆောင်ရွက် လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့ နယ်(ထောက်ကြန့်) မိုင်တိုင် ၂/၀ မှ တိုက်ကြီး မြို့နယ် မိုင်တိုင် ၄၉/၄ အထိ လေးလမ်းသွား နိုင်လွန်ကတ္တရာလမ်းအဖြစ် အဆင့်တိုးမြှင့်ပြီး ဖြစ်ပါသည်။ ရန်ကုန်မြို့မှ မန္တလေးမြို့သို့ တိုက်ရိုက်သွားလျှင် အဆိုပါလမ်းကို အသုံးပြုမှု နည်းသော်လည်း ရန်ကုန်မြို့မှ ပြည်မြို့သို့၊ ပြည်မြို့မှ မကွေးမြို့သို့ သွားလာခြင်း စသည် ဖြင့် ရန်ကုန်-ပြည်-မကွေး-မြင်းခြံ-မန္တလေး လမ်းတစ်လျှောက်ရှိ ဒေသခံပြည်သူများ အတွက် အလွန်အရေးပါသော လမ်းမကြီးဖြစ် သည်။

#### ပဲခူးရိုးမအရှေ့ခြမ်းရှိ ရန်ကုန်–ပဲခူး– တောင်ငူ–မန္တလေးလမ်း

ပဲခူးရိုးမအရှေ့ခြမ်းရှိ ရန်ကုန်– ပဲခူး– တောင်ငူ– မန္တလေးလမ်းသည် ရန်ကုန်မှ မန္တလေးအထိ ၄၂၂ မိုင် အရှည်ရှိသည်။ ရန်ကုန် မှ မန္တလေးမြို့အထိ နိုင်ငံသားလုပ်ငန်းရှင် BOT အဖွဲ့ (၇) ဖွဲ့ မှ လမ်း/ တံတားအဆင့်မြှင့်တင် ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ရန်ကုန်(ထောက်ကြန့်)မှ ပဲခူးအထိ (၆)လမ်း သွား လမ်းမကြီး နိုင်လွန်ကတ္တရာလမ်းခင်းခြင်း ကို Max Highway Co., ltd မှ ဆောင်ရွက်ပြီးဖြစ် သည်။ ပဲခူးမှ မန္တလေးအထိကို BOT အဖွဲ့ များ ဖြစ်သော ရွှေသံလွင်ကုမ္ပဏီ၊ High Star Co., ltd၊ ကမ္ဘောဇလမ်းကြောင်း ရှာဖွေရေးစက်မှု လုပ်ငန်းများအဖွဲ့၊ Oriental High way Co., ltd၊ ယုဇနေဆောက်လုပ်ရေး ကုမ္ပဏီနှင့် သော်တာဝင်းဆောက်လုပ်ရေး ကုမ္ပဏီဝှိမှ မိမိတို့တာဝန်ယူရသော လမ်းပိုင်းအလိုက် မူလကတ္တရာလမ်း ၂၄ ပေအကျယ်မှ လေး လမ်းသွား နိုင်လွန်ကတ္တရာလမ်းအဖြစ် လမ်း/ တံတားများကို အဆင့်မြှင့်တင်ဆောင်ရွက် လျက်ရှိရာ (၁၀၀%) ရာနှုန်းပြည့် နီးပါး လုပ်ငန်းပြီးစီးနေပြီဖြစ်ကြောင်း သိရှိရ သည်။

ရန်ကုန်မြို့နှင့် မြန်မာပြည်အောက်ပိုင်း ဒေသများမှ ပြည်တွင်း ပြည်ပကုန်ပစ္စည်း များနှင့် ထုတ်ကုန်ပစ္စည်းများကို မန္တလေး မြို့နှင့် အထက်မြန်မာပြည်တစ်ဝန်းလုံးသို့ လည်းကောင်း၊ တရုတ်နိုင်ငံ နယ်စပ်ကုန် သွယ်ရေးလုပ်ငန်းများသို့ လည်းကောင်း သယ်ယူပို့ဆောင်ပေးနေကြသော ကုန်တင် ယာဉ်ကြီးများ၊ ကွန်တိန်နာယာဉ်ကြီးများ၊ ဆီသယ်ယာဉ်ကြီးများအားလုံး နီးပါးသည် ရန်ကုန်-ပဲခူး-တောင်ငူ-မန္တလေးကားလမ်းကို အသုံးပြုနေကြပါသည်။ ရန်ကုန် –ပဲခူး-မန္တလေးလမ်းမကြီးကို နိုင်ငံသားလုပ်ငန်းရှင် များက BOT စနစ်ဖြင့် လမ်း/တံတား အဆင့် မြှင့်တင်ခြင်းလုပ်ငန်းများကို ရင်းနှီးမြှုပ်နှံ ဆောင်ရွက်ခြင်းကြောင့် နိုင်ငံတော်ရန်ပုံငွေ သုံးစွဲရမှုသက်သာစေပြီး အခြားလိုအပ်သော ပညာရေးနှင့် ကျန်းမာရေးရန်ပုံငွေများတွင် သုံးစွဲနိုင်သည့် အကျိုးကျေးဇူးများ ရရှိစေသည်။

နိုင်ငံသားပုဂ္ဂလိက လုပ်ငန်းရှင်များက စီးပွားရေးတွက်ခြေကိုက်သော လမ်း/တံတား များတွင် ရင်းနှီးမြှုပ်နှံမှုကြောင့် လုပ်ငန်းရှင် ပြည်သူများအတွက်လည်း အကျိုးစီးပွားဖြစ် ထွန်းစေပါသည်။ ဒေသခံပြည်သူများအတွက် လည်း လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ပြီး အလုပ် အကိုင် အခွင့်အလမ်းများ ရရှိစေသည်။ ရန်ကုန် - ပဲခူး - တောင်ငူ - မန္တလေးလမ်း တစ်လျှောက်ရှိ ဒေသခံပြည်သူများ၊ ခရီးသွား ပြည်သူများအနေဖြင့်လည်း လမ်း/ယာဉ် အန္တရာယ်ကင်းရှင်းစေပြီး လမ်းပန်းဆက်သွယ် ရေး လုံခြုံချောမွေ့သော လမ်းမကြီးကို

အသုံးပြုနိုင်သည့် အကျိုးကျေးဇူးများရရှိနေ ပြီဖြစ်ပါသည်။

#### – – ရန်ကုန်–နေပြည်တော်–မန္တလေး အမြန် လမ်းမကြီး

ရန်ကုန်– နေပြည်တော်– မန္တလေး အမြန် လမ်းမကြီးသည် ရန်ကုန်–နေပြည်တော်လမ်း အပိုင်း ၂၀၂ မိုင်နှင့် နေပြည်တော်– မန္တလေး လမ်းအပိုင်း ၁၅၆ မိုင် ၂ ဖာလုံရှိပြီး စုစုပေါင်း ၃၅၈ မိုင် ၂ ဖာလုံ လမ်းအရှည်ရှိသည်။ အမြန် လမ်းမကြီးမှာ ၂၄ ပေ အကျယ်ကားလမ်း အသွားအပြန် နှစ်ဖက်တွင် ပါရှိသော လေးလမ်း သွား လမ်းမကြီးဖြစ်ပြီး လမ်းလယ်ကျွန်းမှာ ပေ ၃၀ အကျယ်ရှိပါသည်။ အမြန်လမ်းမကြီး ကို၂၀၁၀ ပြည့်နှစ်တွင် ဖွင့်လှစ်နိုင်ခဲ့သည်။ အမြန်လမ်းမကြီးကို ဆောက်လုပ်ရေးဝန်ကြီး ဌာန ရန်ကုန်–မန္တလေး အမြန်လမ်းထိန်းသိမ်း ရေးအဖွဲ့မှ လမ်းတိုးတက်ပြုပြင်ခြင်းလုပ်ငန်း များ ဆောင်ရွက်လျက်ရှိပြီး လမ်းဦးစီးဌာနက လမ်းအသုံးပြုခ ကောက်ခံရရှိငွေမှာ တစ်နှစ် လျှင် ကျပ် ၂၂ ဘီလီယံရှိကြောင်း သိရှိရသည်။ ရန်ကုန်–နေပြည်တော်–မန္တလေး အမြန်လမ်းမ ကြီးသည် နိုင်ငံတော်အတွက် အဓိကအရေး ပါသောလမ်းမကြီးဖြစ်ပြီး ပြည်သူများအနေဖြင့် ရုံးလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်ရန်သွားလာခြင်း၊ ဒေသန္တရ ဗဟုသုတအတွက် အပန်းဖြေခရီးနှင့် ဘုရားဖူးသွားလာခြင်း စသည်တို့ အမြန်လမ်း မကြီးကို အသုံးပြုပြီး သွားလာနိုင်ကြပြီဖြစ်

#### ဧရာဝတီမြစ် အနောက်ဘက်ခြမ်း ဒေသများ ဖွံ့ဖြိုးတိုးတက်စေမည့် ပုသိမ်–မုံရွာလမ်း

ဧရာဝတီမြစ် အနောက်ဘက်ခြမ်းဒေသ များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပုသိမ်-မုံရွာလမ်းကို မြန်မာနိုင်ငံအတွင်း တိုင်းဒေသ ကြီး လေးခုကို ဖြတ်သန်းဖောက်လုပ်ထားပါ သည်။ ပုသိမ်-မုံရွာ လမ်းမကြီးဖြတ်သန်းသွား သော တိုင်းဒေသကြီးများမှာ ဧရာဝတီတိုင်း ဒေသကြီးအတွင်း လမ်းအရှည် ၇၀ မိုင် ၂ ဖာလုံ၊ ပဲခူးတိုင်းဒေသကြီးအတွင်း မိုင်တိုင် ၁၃၅/၅ မှ ၁၇၉/၆ အထိ လမ်းအရှည် ၄၄ မိုင် ၁ ဖာလုံ၊ မကွေးတိုင်းဒေသကြီးအတွင်း မိုင်တိုင် ၁၇၉/၆ မှ ၄၂၄/၅ အထိ လမ်းအရှည် ၂၄၄ မိုင် ၇ ဖာလုံရှိပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မိုင်တိုင် ၄၂၄/၅ မှ ၄၅၀/၅ အထိ အရှည် ၂၆ မိုင်နှင့် ပုသိမ်– မုံရွာလမ်းအရှည် စုစုပေါင်းမှာ ၄၅၀ မိုင် ၃ ဖာလုံရှိပါသည်။ ပုသိမ်–မုံရွာလမ်း သည် မြန်မာပြည်အောက်ပိုင်းရှိ ပုသိမ် ခရိုင်၊ ဟင်္သာတခရိုင်၊ မြန်မာပြည် အလယ်ပိုင်းရှိ ပြည်ခရိုင်၊ သရက်ခရိုင်နှင့် မင်းဘူးခရိုင်၊ မြန်မာပြည်အထက်ပိုင်းရှိ ပခုက္ကူခရိုင်၊ ယင်းမာပင်ခရိုင်နှင့် မုံရွာခရိုင် များကို ဆက်စပ်ပေးထားသော လမ်းမကြီး ဖြစ်ပါသည်။

ပုသိမ်-မုံရွာ လမ်းကြီးမှတစ်ဆင့် ရခိုင် ပြည်နယ်၊ ချင်းပြည်နယ်နှင့် ကချင်ပြည် နယ် အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းလုံး ကို ဆက်သွယ်သွားလာနိုင်ပါသည်။ ပုသိမ်-မုံရွာလမ်းမကြီးကြောင့် ဧရာဝတီမြစ် အနောက်ဘက်ခြမ်းရှိမြို့/ရွာများ ဖွံ့ဖြိုးတိုး တက်စေပါသည်။ ဆောက်လုပ်ရေးဝန်ကြီး ဌာနနှင့်သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရ အဖွဲ့များက လမ်းထိန်းသိမ်းရေး ရန်ပုံငွေ များဖြင့် ပုသိမ်– မုံရွာလမ်းကို သက်ဆိုင်ရာ လမ်းဦးစီးဌာနများမှ တိုင်းဒေသကြီး တာဝန်ယူ ထိန်းသိမ်းလျက်ရှိသည်။ ပုသိမ်-မုံရွာလမ်းမကြီးကို အသုံးပြုပြီး ဒေသထွက် ကုန်ပစ္စည်း သယ်ယူပို့ဆောင် ရောင်းဝယ် နိုင်ခြင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန် ထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင် ကြခြင်းတို့ကြောင့် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ် ပါသည်။ ။ *(ဆက်လက်ဖော်ပြပါမည်)* 

- ရန်ကုန်မြို့နှင့် မြန်မာပြည်အောက်ပိုင်း ဒေသများမှ ပြည်တွင်း ပြည်ပကုန်ပစ္စည်းများ နှင့် ထုတ်ကုန်ပစ္စည်းများကို မန္တလေးမြို့နှင့် အထက်မြန်မာပြည်တစ်ဝန်းလုံးသို့ လည်းကောင်း၊ တရုတ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများသို့လည်းကောင်း သယ်ယူပို့ဆောင်ပေးနေကြသော ကုန်တင်ယာဉ်ကြီးများ၊ ကွန်တိန်နာယာဉ်ကြီးများ၊ ဆီသယ်ယာဉ်ကြီးများ အားလုံးနီးပါးသည် ရန်ကုန်-ပဲခူး-တောင်ငူ-မန္တလေးကားလမ်းကို အသုံးပြုနေကြပါသည်
- ရန်ကုန်-ပဲခူး-မန္တလေးလမ်းမကြီးကို နိုင်ငံသားလုပ်ငန်းရှင်များက BOT စနစ်ဖြင့် လမ်း / တံတား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ရင်းနှီးမြှုပ်နှံဆောင်ရွက်ခြင်း ကြောင့် နိုင်ငံတော်ရန်ပုံငွေ သုံးစွဲရမှုသက်သာစေပြီး အခြားလိုအပ်သော ပညာရေး နှင့် ကျန်းမာရေးရန်ပုံငွေများတွင် သုံးစွဲနိုင်သည့် အကျိုးကျေးဇူးများရရှိစေသည်

### (၆) ကြိမ်မြောက် အာဆီယံ- အိန္ဒိယ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးကျင်းပ

နေပြည်တော် အောက်တိုဘာ ၂၃ (၆) ကြိမ်မြောက် အာဆီယံ-အိန္ဒိယ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တော ဆိုင်ရာဝန်ကြီးများအဆင့် အစည်း အဝေးကို အောက်တိုဘာ၂၁ ရက် ညနေပိုင်းက Virtual Meeting ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူ၊ ကမ္ဘော ဒီးယားနိုင်ငံ စိုက်ပျိုးရေး၊ သစ်တော နှင့် ရေလုပ်ငန်းဝန်ကြီးဌာနဝန်ကြီး Mr. Veng Sakhon တို့ က သဘာပတိ အဖြစ် ဦးဆောင်ကျင်းပပြီး အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် အိန္ဒိယနိုင်ငံတို့မှ စိုက်ပျိုးရေးဝန်ကြီးများ တက်ရောက်ကြသည်။

(၆) ကြိမ်မြောက် အာဆီယံ-အိန္ဒိယ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးတွင်

ကိုဗစ်–၁၉ ကပ်ရောဂါကာလ စားနပ် ရိက္ခာဖူလုံရေး၊ အစားအစာ ဘေး အန္တရာယ်ကင်းရှင်းစေရေးနှင့် အာဟာရ ပြည့်ဝစေရေး၊ ကုန်သွယ်မှုလွယ်ကူ ချောမွေ့စေရေးတို့အတွက် တုံ့ပြန် ဆောင်ရွက်နေသည့် နည်းလမ်းများ နှင့် စပ်လျဉ်း၍ အာဆီယံအဖွဲ့ဝင်နိုင်ငံ များနှင့် အိန္ဒိယနိုင်ငံတို့မှ နိုင်ငံအလိုက် ဖြစ်ပေါ်လျက်ရှိသည့် အခြေအနေများ နှင့်စပ်လျဉ်း၍ သတင်းအချက် အလက်များ ဖလှယ်ခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက နိုင်ငံများအနေဖြင့် ၂၀၁၇– ၂၀၁၈ ခုနှစ်က ကြုံတွေ့ခဲ့ရသည့် အစား အစာ ကပ်ဆိုက်သော အခြေအနေကို ရှောင်ရှားနိုင်ရန်အတွက် ဒေသဆိုင်ရာ မူဝါဒများ ချမှတ်ရာတွင် ကျန်းမာရေး ဆိုင်ရာ ကပ်ဘေးမှ အစားအစာဆိုင်ရာ

ကပ်ဘေးသို့ ရောက်ရှိမည့်အရေးကို အထူးဂရုပြုရန်လိုကြောင်း ထည့်သွင်း ပြောကြားသည်။

— ဆက်လက်၍ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း အကောင်အထည် ဖော် ဆောင်ရွက်ခဲ့သည့် စိုက်ပျိုးရေး နှင့် သစ်တောဆိုင်ရာ အာဆီယံ– အိန္ဒိယ ပူးပေါင်းဆောင်ရွက်မှု၏ ဖြစ်ပေါ်တိုးတက်မှု၊၂၀၂၁–၂၀၂၅ ခုနှစ် အတွက် အသစ်ထပ်မံရေးဆွဲထား သော စိုက်ပျိုးရေး၊ သစ်တောဆိုင်ရာ ကာလလတ် လုပ်ငန်းစဉ်များအား မှတ်တမ်းတင်ခြင်း၊ အစည်းအဝေး တွင် (၆) ကြိမ်မြောက် အာဆီယံ– အိန္ဒိယ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်း အဝေးအတွက် အဆင့်မြင့်အရာရှိများ အကြိုညှိနှိုင်း အစည်းအဝေး၏




ဆုံးဖြတ်ချက်အရ အာဆီယံ–အိန္ဒိယ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တော ဆိုင်ရာ လုပ်ငန်းအဖွဲ့၏ လုပ်ငန်း တာဝန်များကို ပြန်လည်ပြင်ဆင်၍ အဆိုပါလုပ်ငန်း အဖွဲ့ အစည်းအဝေးကို တစ်နှစ်လျှင် တစ်ကြိမ်ကျင်းပမည် ဖြစ်ပြီး ဝန်ကြီးအဆင့်အစည်းအဝေး

ကို နှစ်နှစ်လျှင် တစ်ကြိမ် ကျင်းပရန် ဆွေးနွေး အတည်ပြုခဲ့ကြသည်။

ထို့နောက် (၆) ကြိမ်မြောက် အာဆီယံ-အိန္ဒိယ လယ်ယာစိုက်ပျိုး ရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အဆင့် အစည်းအဝေး၏ ကြေညာချက်အပေါ် အစည်းအဝေးမှ

အတည်ပြုခဲ့ပြီး နောက်တစ်ကြိမ် ကျင်းပမည့် (၇) ကြိမ်မြောက် အာဆီယံ– အိန္ဒိယ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးကို ၂၀၂၂ ခုနှစ်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရ သတင်းစဉ်



### ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ၂၀၂၀ ပြည့်နှစ် ယူနက်စကို ကမ္ဘာ့ပညာရေးအစည်းအဝေး တက်ရောက်ဆွေးနွေး

နေပြည်တော် အောက်တိုဘာ ၂၃

၂၀၂၀ ပြည့်နှစ် ယူနက်စကို ကမ္ဘာ့ပညာရေးအစည်းအဝေးကို အောက်တိုဘာ ၂၂ ရက်တွင် Zoom Webinar စနစ်ဖြင့် ကျင်းပသည်။

ရှေးဦးစွာ ယူနက်စကို ညွှန်ကြားရေးမှူးချုပ် Ms Au– drey Azoulay ၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် Mr Antonio Guterres ၊ နော်ဝေနိုင်ငံဝန်ကြီးချုပ် Ms Erna Solberg ၊ ဂါနာနိုင်ငံ သမ္မတ Mr Nana Akufo–Addo ၊ ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Ms Baroness Sugg တို့က အဖွင့်မိန့်ခွန်းများ ပြောကြား ကြသည်။

ယင်းနောက်၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ပညာရေး အစည်း အဝေး ကြေညာစာတမ်းကို ရှင်းလင်းဆွေးနွေးကာ ဆရာ များ အသင်းအဖွဲ့၏ သဝဏ်လွှာကို ဖတ်ကြားသည်။ ဆက်လက်၍ နိုင်ငံအကြီးအကဲ ၁၄ ဦး၊ အထူးဧည့်သည် တော် ၁၄ ဦး၊ အာရှပစိဖိတ်ဒေသမှ ဝန်ကြီး ၁၀ ဦး၊ အာရပ် နိုင်ငံများမှ ဝန်ကြီး ရှစ်ဦး၊ ဥရောပနှင့် မြောက်အမေ ရိကမှ ဝန်ကြီး ၁၉ ဦး၊ အာဖရိကမှ ဝန်ကြီး ၁၆ ဦး၊ လက်တင်အမေ ရိကနှင့် ကာရစ်ဘီယံဒေသမှ ဝန်ကြီး ၁၁ ဦးတို့က Reimagine and Re–commit to Education ခေါင်းစဉ်ဖြင့် တစ်ဦးချင်း ဆွေးနွေးတင်ပြကြသည်။

အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက လူတိုင်း အကျုံးဝင်ပညာရေး၊ သာတူညီမျှပညာရေးနှင့် အရည် အသွေးရှိသော ပညာရေးကို ဖော်ဆောင်ရာတွင် မူဝါဒ၊ စီမံကိန်း၊ စွမ်းဆောင်ရည်မြှင့်တင်မှုနှင့် အရည်အသွေး ရှိသော ဒေတာအချက်အလက်တို့သည် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါကြောင်း၊ ပညာရေးတွင် မည်သည့်ခွဲခြားမှုမျှမရှိစေရေး၊ မည်သူတစ်ဦးတစ်ယောက် မျှ မကျန်ရစ်စေရေး၊ ကျောင်းထွက်သူ ပပျောက်ရေး၊ သင်ယူမှုအခွင့်အလမ်း မဆုံးရှုံးစေရေးတို့အတွက် ပညာရေး ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊



ယခုအခါတွင် အခမဲ့ KG+12 ပညာရေးစနစ်ကို ပြောင်းလဲ ကျင့်သုံးလျက်ရှိပြီး ၂၁ ရာစု ကျွမ်းကျင်မှုများကို ဖြည့်ဆည်း ပေးနိုင်မည့် သင်ရိုးညွှန်းတမ်းအသစ်များကိုလည်း ရေးဆွဲ သင်ကြားသင်ယူလျက် ရှိပါကြောင်း၊ မြန်မာဒစ်ဂျစ်တယ် ပညာရေးပလက်ဖောင်း (MDEP) နှင့် ဆင့်ပွားသင်တန်း များဖြင့် အခြေခံပညာ ဆရာ ဆရာမများ အားလုံးအား သင်ရိုးသစ်သင်တန်းများပေးပြီး ဖြစ်ပါကြောင်း၊ အထက် တန်းကျောင်းများကို ဇူလိုင် ၂၁ ရက်မှ ဩဂုတ် ၂၇ ရက်အထိ ပြန်လည်ဖွင့်လှစ်ခဲ့ပါကြောင်း။

IQ၊ EQ၊ ၂၁ ရာစု ကျွမ်းကျင်မှုများကို မြှင့်တင်ပေးနိုင် မည့် စာသင်ခန်းတွင်းသင်ယူမှု၊ အွန်လိုင်းသင်ယူမှုနှင့် ပေါင်းစပ်သင်ယူမှုများမှတစ်ဆင့် လူတိုင်းအတွက် အကျိုး ရှိမည့် တစ်သက်တာသင်ယူမှု အခွင့်အလမ်းများဖြင့် ကျွမ်းကျင်မှု၊ ပရော်ဖက်ရှင်နယ် ဖွံ့ဖြိုးမှုများ ရရှိစေရန် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း။

ကျောင်းသင်ခန်းစာများကို မြန်မာဒစ်ဂျစ်တယ်ပညာရေး ပလက်ဖောင်း (MDEP)၊ ပညာရေး ရုပ်သံလိုင်းများနှင့် FM ရေဒီယိုများမှတစ်ဆင့် ထုတ်လွှင့်လျက် နေအိမ်မှ လေ့လာ သင်ယူနိုင်စေရန် အားပေးလျက်ရှိပါကြောင်း၊ အင်တာနက် မရရှိသော ဝေးလံခေါင်ဖျားဒေသများတွင် DBE Boxes နှင့် DBE Sticks များမှတစ်ဆင့် ဒစ်ဂျစ်တယ်ကျောင်း သင်ခန်းစာ များကို လေ့လာသင်ယူနိုင်ရန် စီစဉ်ပေးလျက်ရှိပါကြောင်း၊ ပြောင်းလဲလာသော ပညာရေးပုံစံသစ်နှင့် လိုက်လျော ညီတွေမူရှိစေရန် High-tech Learning နှင့် High-touch Learning တို့ကို မျှတစွာအားပေးနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ဒစ်ဂျစ်တယ်နည်းပညာ အသုံးပြု၍ ပညာသင်ယူနိုင်ရေးအတွက် ဝန်ကြီးဌာနအနေဖြင့် ကျောင်း များ၊ တက္ကသိုလ်များအား နည်းပညာနှင့် အခြေခံအဆောက်

အအုံများ ပံ့ပိုးပေးလျက်ရှိပါကြောင်း၊ တိုင်းရင်းသားဒေသ များ၊ ဖွံ့ဖြိုးမှုအားနည်းသောဒေသများနှင့် အထူးလိုအပ် လျက်ရှိသော ဒေသများတို့ကို ဦးစားပေး ဖြည့်ဆည်းဆောင် ရွက်နေပါကြောင်းနှင့် ပညာရေး အထူးဝန်ဆောင်မှု အစီ အစဉ် (Special Needs Education Programme) ကို လည်း စတင်ဆောင်ရွက်ရန် စီစဉ်လျက်ရှိပါကြောင်း။

အမျိုးသားပညာရေးဥပဒေတွင် အစိုးရအသုံးစရိတ်၏ ၂၀ ရာခိုင်နှုန်းကို ပညာရေးဘတ်ဂျက်တွင် ခွဲဝေသုံးစွဲ နိုင်စေရန် အားပေးထားပါကြောင်း၊ နိုင်ငံတော်အစိုးရက အမျိုးသား ပညာရေးဥပဒေနှင့်အညီ နှစ်စဉ်ပညာရေးအသုံး စရိတ်များ တိုးမြှင့်ပေးလျက်ရှိသဖြင့် ပညာရေးပြုပြင် ပြောင်းလဲမှုကို အရည်အသွေးမြင့်မားလာရေးအတွက် ဦးတည်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲ၍ ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှု ပန်းတိုင်-၄ (SDG-4) ၏ အညွှန်းကိန်းများ ပြည့်မီရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံတော်နှင့် ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများ၏ နည်းပညာနှင့် ဘဏ္ဍာငွေအထောက်အပံ့များဖြင့် ရေရှည် တည်တံ့ခိုင်မြဲ၍ ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုအတွက် ပညာရေး (Education for Sustainable Development – ESD)ကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင် ရွက်သွားမည်ဟု ယုံကြည်ပါကြောင်း။

ကမ္ဘာတစ်ဝန်းနှင့် ဒေသတွင်း စုပေါင်းအင်အားဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်ကြမည်ဆိုလျှင် ကမ္ဘာ့ ကပ်ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများကို လျှော့ချကာ အရည်အသွေးရှိသော ပညာရေးကို ဖော်ဆောင်နိုင်မည် ဟုလည်း ယုံကြည်ပါကြောင်း ဆွေးနွေးပြောကြားသည်။ ယင်းနောက် ယူနက်စကို ပညာရေးဆိုင်ရာ လက်ထောက် ညွှန်ကြားရေးမှူးချုပ် Ms Stefania Giannini က နိဂုံးချုပ် စကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

### စင်ကာပူနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ခဲ့



နေပြည်တော် အောက်တိုဘာ ၂၃ နိုင်ငံတကာခရီးသည်တင် လေယာဉ် များပျံသန်းမှု ယာယီရပ်ဆိုင်းထား ခြင်းကြောင့် စင်ကာပူနိုင်ငံ၌ အခက် အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံ သား ၁၃၈ ဦးအား မြန်မာသံရုံး၊ စင်ကာပူမြို့မှ စီစဉ်သည့် မြန်မာ အမျိုးသားလေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ ညနေ ၅ နာရီ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ အသီးသီး ပြန်လည်ရောက်ရှိကြ သည်။ (**ဲပုံ**)

နေအိမ်တွင် အသွားအလာကန့်သတ်

၎င်းတို့ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေး စိစစ်ရေး၊ သီးသန့်စီစဉ်ပေးသည့် နေရာ/သတ်မှတ်ဟိုတယ်များ၌ အသွား အလာကန့်သတ်မှု ခုနစ်ရက်နှင့် မှု ခုနစ်ရက် နေထိုင်စေရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍ အလိုက် တာဝန်ယူဆောင်ရွက်ပေး

ခဲ့သည်။ ပြည်ပနိုင်ငံများတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား များနှင့် မြန်မာသင်္ဘောသားများအား ပြန်လည်ခေါ်ဆောင်ရန် Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့် အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေ ဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံး များနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက် ပေးလျက်ရှိရာ စင်ကာပူနိုင်ငံမှ ကယ်ဆယ်ရေးလေယာဉ် ၂၃ ကြိမ် တိုင် ပျံသန်းပြေးဆွဲခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

## ကိုရီးယား - မြန်မာ စက်မှုဇုန်ထူထောင်ရေး ဦးဆောင်ညှိနှိုင်းမှုကော်မတီ(ပထမအကြိမ်) အစည်းအဝေးကျင်းပ

နေပြည်တော် အောက်တိုဘာ ၂၃

ဒေသအတွင်း ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် နိုင်ငံတကာအဆင့်မီ စက်မှုမြို့တစ်ခုဖြစ်လာစေရေးအတွက် ရင်းနှီးမြှုပ်နှံသူများ၏ လုပ်ငန်းများချောမွေ့စွာ လည်ပတ်စေနိုင်ရန်နှင့် ကောင်းမွန်သော အခြေခံအဆောက်အအုံ၊ ပြည့်စုံသော Facilitation Service ဝန်ဆောင်မှုများဖြင့် ထိရောက်မြန်ဆန်စွာ ဆောင်ရွက်ပေးနိုင်ရန် Korea – Myanmar Industrial Complex (KMIC) ကိုရီးယား–မြန်မာ စက်မှုဇုန်ထူထောင်ရေး ဦးဆောင်ညှိနှိုင်းမှုကော်မတီ (ပထမအကြိမ်) အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ ဆောက်လုပ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ အမြဲတမ်းအတွင်းဝန်နှင့် ကော်မတီဝင်များဖြစ်သည့် သက်ဆိုင် ရာဝန်ကြီးဌာနများမှ ညွှန်ကြားရေး မှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျော်နှင့် ကိုရီးယားနိုင်ငံအစိုးရ အဖွဲ့အစည်း ဖြစ်သည့် Land and Housing Corporation မှ တာဝန်ရှိ ပုဂ္ဂိုလ်များ Zoom Meeting ဖြင့် တက်ရောက်ကြ သည်။

အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီး ဦးဟန်ဇော်က Korea – Myanmar Industrial Complex စက်မှုဇုန်စီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကိုရီးယား နိုင်ငံအစိုးရ အဖွဲ့ အစည်းဖြစ်သည့် Land and Housing Corporation တို့ ပူးပေါင်း၍ ဆောင်ရွက်ခြင်း ဖြစ်ပါ ကြောင်း။

KMIC စက်မှုဇုန်စီမံကိန်းသည် မြန်မာ-ကိုရီးယား နှစ်နိုင်ငံအစိုးရ အချင်းချင်း စီးပွားရေး ပူးပေါင်း

ဆောင်ရွက်မှုအဖြစ် အကောင်အထည် ဖော် ဆောင်ရွက်သည့် နိုင်ငံတကာ အဆင့်မီ အခြေခံအဆောက်အအုံများ ပြည့်စုံသည့် စက်မှုဇုန်စီမံကိန်းတစ်ခု ဖြစ်ပါကြောင်း။

#### လုပ်ထုံးလုပ်နည်းများနှင့်အညီ

ယခုအခါ KMIC စက်မှုဇုန် စီမံကိန်းအတွက် အသေးစိတ်ဒီဇိုင်း ရေးဆွဲခြင်းလုပ်ငန်းများ ပြီးစီး၍ တင်ဒါခေါ်ယူခြင်းနှင့် တည်ဆောက် ရေးလုပ်ငန်းများကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလမှ စတင်နိုင်ရန် စီစဉ်ထား ပြီး KMIC စက်မှုဇုန်စီမံကိန်းအတွက် လိုအပ်မည့် အခြေခံအဆောက်အအုံ များဖြစ်သည့် လမ်း၊ ရေပေးဝေရေးနှင့် လျှပ်စစ် ဓာတ်အားပေးရေးတို့ကို စက်မှုဇုန်ဝင်း ပြင်ပသို့ အရောက် တည်ဆောက်ပေးရန် အစီအစဉ်များ ပါရှိပါကြောင်း၊ အာဆီယံဒေသတွင်းရှိ အခြားသော နိုင်ငံတကာစက်မှုဇုန်များ အား ယှဉ်ပြိုင်နိုင်စွမ်းရှိသော စက်မှု **ဖုန်တစ်ခုဖြစ်လာစေရန်** အခြေခံ အဆောက်အအုံပိုင်းသာမက ရင်းနှီး မြှုပ်နှံသူ လုပ်ငန်းရှင်များအတွက် ထိရောက်သည့် ဝန်ဆောင်မှုစနစ် ပေးနိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာန များ ညှိနှိုင်းပြီး လုပ်ထုံးလုပ်နည်းများ နှင့်အညီ ဆောင်ရွက်ရန် ကော်မတီ တစ်ရပ်ကို ဖွဲ့ စည်းခဲ့ပါကြောင်း။

ကော်မတီ၏ လုပ်ငန်းတာဝန် များကို ကော်မတီအဖွဲ့ဝင်များဖြစ်ကြ သည့် သက်ဆိုင်ရာ ဝန်ကြီးဌာန အသီးသီးမှ မိမိတို့နှင့်သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍအလိုက် ကူညီဖြည့် ဆည်းပေးနိုင်မည့် ဝန်ဆောင်မှုများကို အကြံပြု ဆွေးနွေးပေးရန်လိုပါ ကြောင်း။

#### အလုပ်အကိုင်တစ်သိန်း ဖန်တီးပေးနိုင်

KMIC စက်မှုဇုန် စီမံကိန်းမှ အလုပ်အကိုင်ပေါင်း တစ်သိန်းခန့်ကို ဖန်တီးပေးနိုင်မည်ဖြစ်ပြီး ရန်ကုန် တိုင်းဒေသကြီး စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် များစွာအထောက် အကူဖြစ်မည်ဟု ယုံကြည်ပါကြောင်း၊ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ပြီး KMIC စက်မှုဇုန် စီမံကိန်း ထူထောင်ရာတွင် အခြေခံအဆောက် အအုံပိုင်းသာမက ဝန်ဆောင်မှုပေးရေး အပိုင်းကိုပါ နိုင်ငံတကာအဆင့်မီစေ ရန် ထိထိရောက်ရောက် ဆောင်ရွက် ပေးနိုင်လိမ့်မည်ဟု ကြောင်း ပြောကြားသည်။

ထို့နောက် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန် က (KMIC) စက်မှုဇုန်

အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ရေ့ဆက်လက်ဆောင်ရွက်မည့် အစီ အစဉ်များကို ပါဝါပွိုင့်ဖြင့် အသေးစိတ်

ရှင်းလင်းတင်ပြသည်။ ယင်းနောက် ရန်ကုန်တိုင်းဒေသ ကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ ကော်မတီအဖွဲ့ဝင် များဖြစ်သည့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အကောက်ခွန် ဦးစီးဌာနနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ ညွှန်ကြားမှုဦးစီးဌာနတို့၏

ညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးချုပ်များက Korea– Myanmar Industrial Complex (KMIC) စက်မှုဇုန်စီမံကိန်းအကောင် အထည်ဖော် ဆောင်ရွက်ရေး၊ စက်မှု **ဇုန် ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒပိုင်း** ဆိုင်ရာ လုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံ စက်မှုဇုန်ဥပဒေကို လိုက်နာအကောင် အထည်ဖော်နိုင်ရေးတို့နှင့် ပတ်သက် ၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် အသီးသီး အသေးစိတ်ရှင်းလင်း

ဒုတိယ တင်ပြကြသည်။

#### ဝိုင်းဝန်းအကြံပြုဆွေးနွေး

ထို့နောက်ကော်မတီအဖွဲ့ဝင်များ၊ တက်ရောက်လာသူများက (KMIC) စက်မှုဇုန်စီမံကိန်း အကောင်အထည် ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြချက် များအပေါ် ပြည်ထောင်စုဝန်ကြီးက



Complex (KMIC) စက်မှုဇုန် စီမံကိန်း ကို ရန်ကုန်တိုင်းဒေသကြီး လှည်းကူး မြို့နယ် ညောင်နှစ်ပင်သင်တန်း ကျောင်း မြေဧရိယာ ၅၅၈ ဧက ပေါ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကိုရီးယားနိုင်ငံအစိုးရ အဖွဲ့အစည်း ဖြစ်သည့် Land and Housing Cor– poration (LH) တို့ ပူးပေါင်းအကောင် အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး ယခုစီမံကိန်းကို ဆောင်ရွက်ခြင်းဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်နိုင်ပြီး ရန်ကုန်မြို့ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေး၊ စက်မှုကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာမည်ဖြစ် ကြောင်း သိရသည်။ သတင်းစဉ်

### အာဆီယံဒေသဆိုင်ရာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးလုပ်ငန်းစီမံချက်အပေါ် ကာလလတ်ပြန်လည်သုံးသပ်သည့် နိုင်ငံအဆင့်ဆွေးနွေးပွဲကျင်းပ

နေပြည်တော် အောက်တိုဘာ၂၃

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ဦးဆောင်၍ အာဆီယံဒေသဆိုင်ရာ အမျိုး သမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး လုပ်ငန်းစီမံ ချက်အပေါ် ကာလလတ်ပြန်လည်သုံးသပ်သည့် နိုင်ငံအဆင့် ဆွေးနွေးပွဲကို အောက်တိုဘာ ၂၂ရက်က Online စနစ်ဖြင့် ကျင်းပသည်။

ဆွေးနွေးပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာကိုကိုနိုင်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌများ၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေး၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးဝင်းနိုင်ထွန်း၊ UN WOMEN Regional Consultant ၊ Ms. Katherine Belen၊ အစိုးရ/ဌာန အဖွဲ့ အစည်းအသီးသီးမှ တာဝန်ရှိသူများ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့ ဝင် ကုလ သမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့ အစည်းများ၊ ပြည်တွင်းအစိုးရမဟုတ်သော အဖွဲ့ အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ GBV Working Group မှ ကိုယ်စားလှယ်များ Online မှ ပါဝင် တက်ရောက်

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ၂၀၁၅ ခုနှစ် နိုဝင်ဘာတွင် ကျင်းပခဲ့သည့် အာဆီယံထိပ်သီးညီလာခံ (ASEAN Summit) တွင် အာဆီယံဒေသဆိုင်ရာ အမျိုးသမီး များအပေါ် အကြမ်းဖက်မှု ပပျောက်ရေးလုပ်ငန်းစီမံချက်ကို အတည်ပြုခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် စတင်အကောင်အထည် ဖော်ခဲ့ပါကြောင်း၊ လက်ရှိအချိန်သည် အာဆီယံ လုပ်ငန်းစီမံ ချက်၏ အကောင်အထည်ဖော်ဆောင်မှု၏ ပထမ ငါးနှစ် ပြီးမြောက်လုနီးပါးဖြစ်ပါကြောင်း၊ ထို့ကြောင့် အာဆီယံအဖွဲ့ ဝင် နိုင်ငံများအနေဖြင့် လုပ်ငန်းစီမံချက်အား အကောင်အထည်



ဖော်ဆောင်မှုများကို ကာလလတ်ပြန်လည် သုံးသပ်မှု ပြုလုပ်ရမည်ဖြစ်ကြောင်း၊ ကာလလတ် ပြန်လည်သုံးသပ် မှုကို အဆင့် နှစ်ဆင့်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ပထမအဆင့် (Phase I) အဖြစ် Desk Review ဆောင်ရွက်ပြီး ဒုတိယအဆင့် (Phase II) အဖြစ် နိုင်ငံအဆင့် ဆွေးနွေးပွဲ များကို ကျင်းပရန်ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေ ဖြင့် အာဆီယံအမျိုးသမီးကော်မတီ (ASEAN Committee on Women – ACW) နှင့် အာဆီယံအမျိုးသမီးနှင့် ကလေး သူငယ်အခွင့်အရေးများ ကာကွယ်စောင့်ရောက်ရေးနှင့် မြှင့်တင်ရေးကော်မရှင် (ASEAN Commission on Promo– tion and Protection of the Rights of Women and Children- တို့အပြင် အာဆီယံအမျိုးသမီးရေးရာ ဝန်ကြီး များအဆင့်အစည်းအဝေး (ASEAN Ministerial Meeting on Women – AMMW) တို့တွင်လည်း Focal Point အဖြစ်

တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း။

ယခုကဲ့သို့ ကာလလတ်ပြန်လည် သုံးသပ်ခြင်းဖြင့် အာဆီယံဒေသဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက် မှုပပျောက်ရေး လုပ်ငန်းစီမံချက် (ASEAN RPA on EVAW) ပါ လုပ်ငန်းရပ်များကို မိမိတို့နိုင်ငံအဆင့်တွင် အကောင် အထည်ဖော်ဆောင်မှုများကို စုစည်းဆန်းစစ်ပြီး စိန်ခေါ်မှု၊ ကွာဟချက်နှင့် ဖြေရှင်းနိုင်မည့်နည်းလမ်းများကို သတ်မှတ် ဖော်ထုတ်နိုင်မည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးအတွက် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃–၂၀၂၂) ရေးဆွဲအကောင် အထည်ဖော်ခြင်း၊ နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့ လေးဖွဲ့ တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီး ကာကွယ်ရေးနည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့ကို ထည့်သွင်း

ဖွဲ့ စည်းခြင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီး ကာကွယ်ရေး ဥပဒေမှုကြမ်းကိုရေးဆွဲခြင်း၊ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေး အတွက် အမျိုးသားကော်မတီဖွဲ့ပြီး လုပ်ငန်းစီမံချက် (မူကြမ်း) ရေးဆွဲခြင်း၊ လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲရေးစနစ် ဆိုင်ရာလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရေး စံလုပ်ငန်းလမ်းညွှန်ရေးဆွဲအတည်ပြုခြင်း၊ အမျိုးသမီးများ ဘဝတစ်လျှောက် အတွေ့အကြုံများဆိုင်ရာ စစ်တမ်း ကောက်ယူရေးအတွက် စီစဉ်ဆောင်ရွက်မှုများကို ပြုလုပ် ထားရှိကြောင်း။

အကြမ်းဖက်ခံရသူအမျိုးသမီးများကို ဝန်ဆောင်မှုများ ပေးနိုင်ရန်အတွက် ၂၄ နာရီ Help Line ဖွင့်လှစ်ထားခြင်း၊ One Stop Women Support Center ခြောက်ခု ဖွင့်လှစ် ထားရှိခြင်း၊ တရားရင်ဆိုင်စရိတ်နှင့် ဝမ်းကျောင်းအတွက် ထောက်ပံ့မှုများပေးခြင်း၊ လူမှုရေးရာ ဖြစ်ရပ်စီမံခန့်ခွဲသူများကို လေ့ကျင့်သင်တန်းပေးခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံအဆင့် ဆွေးနွေးပွဲသို့ တက်ရောက်လာသူများအနေဖြင့် ဆွေးနွေးပွ ရည်ရွယ် ချက်များ ပေါက်မြောက်အောင်မြင်နိုင်ရေး၊ အမျိုးသမီးများ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးလုပ်ငန်းများ၊ အခက် အခဲနှင့် စိန်ခေါ်မှုများ မကျန်ခဲ့စေရေး ဝိုင်းဝန်းဆွေးနွေး ပေးစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာ ဒေါ် စန်းစန်းအေးက အာဆီယံဒေသဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး လုပ်ငန်း စီမံချက်အပေါ် ကာလလတ်ပြန်လည်သုံးသပ်သည့် နိုင်ငံ အဆင့်ဆွေးနွေးပွဲ၏ ရည်မှန်းချက်နှင့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခြင်း၊ UN WOMEN Regional Consul– tant ၊ Ms. Katherine Belen က အာဆီယံဒေသဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးလုပ်ငန်း စီမံချက်ပါ ဦးစားပေးလုပ်ငန်းနယ်ပယ် ငါးရပ်နှင့် လုပ်ငန်း စီမံချက် ရှစ်ခုတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း၊ အစုအဖွဲ့ အလိုက် ဆွေးနွေးခြင်းများပြုလုပ်ခဲ့ကြကြောင်း

### အကျဉ်းထောင်များတွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အကျဉ်းထောင်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် အောက်တိုဘာ ၂၃

အကျဉ်းထောင်များတွင် ကိုဗစ်–၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အကျဉ်းထောင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပြုလုပ်သည်။ (ယာပုံ)

အစည်းအဝေးတွင် ပြည်ထောင်စု ဒေါက်တာမြင့်ထွေးက အကြောင်းအမျိုးမျိုးကြောင့် အကျဉ်း ကျခံနေရသူများသည်လည်း မိမိတို့ နိုင်ငံသားများဖြစ်၍ အခြားပြည်သူ များနည်းတူ ကျန်းမာရေးစောင့်ရှောက် မှုများရရှိရန်မှာ ဆေးပညာကျင့်ဝတ် များအရ အရေးကြီးပါကြောင်း၊ မြန်မာ နိုင်ငံ၏ အကျဉ်းထောင်အချို့နှင့် ကိုဗစ်–၁၉ အချုပ်ခန်းအချို့တွင် ဖြစ်ပွားတွေ့ရှိမှုကို ယခုရက်ပိုင်း၌ သတင်းများရရှိပြီး ချက်ချင်း ပြည်ထဲ ရေးဝန်ကြီးဌာနနှင့် ပေါင်းစပ်ကာ Rapid Antigen Diagnostic Test Kit များဖြင့် ရောဂါစစ်ဆေးခြင်းအပါအဝင် ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်း များကို စတင်လုပ်ဆောင်လျက်ရှိပါ ကြောင်း၊ အကျဉ်းထောင်များသည် အလုံပိတ် ပတ်ဝန်းကျင်ဖြစ်ခြင်း၊ တစ်ဦးနှင့်တစ်ဦး အလွန်နီးကပ်စွာ နေထိုင်ရခြင်း၊ တစ်ကိုယ်ရေသန့်ရှင်း ရေးအတွက် လိုအပ်ချက်ရှိနေနိုင်ခြင်း၊ အာဟာရပြည့်ဝမှု လိုအပ်ချက်များ ရှိနိုင်ခြင်း၊ ကိုယ်ခံအားကျနေနိုင်ခြင်း တို့ ကြောင့် ကိုဗစ်–၁၉ ကဲ့သို့ ကူးစက် မြန်သော ရောဂါတစ်စုံတစ်ဦးတွင် ဖြစ်ပွားပါက အလွန်လျင်မြန်စွာ ကူးစက်ပျံ့နှံ့သွားမည်ဖြစ်သဖြင့် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် အကျဉ်းဦးစီး ဌာနနှင့်ပေါင်းစပ်၍အထူးအလေးထား ကာ ဆောင်ရွက်သွားမည် ဖြစ်ပါ

ကိုဗစ်–၁၉ သည် ပြင်ပမှ ထောင်ဝင်စာ လာတွေ့သူများနှင့် ဝန်ထမ်းများမှတစ်ဆင့် အကျဉ်းကျ ခံနေရသူများထံသို့ လည်းကောင်း၊ ထိုသို့ ရောဂါကူးစက်ဖြစ်ပွားသူ အကျဉ်းသားမှတစ်ဆင့် အခြားသော အကျဉ်းသားများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများထံသို့ လည်း ကောင်း အပြန်အလှန်အဆင့်ဆင့် ကူးစက်နိုင်သဖြင့် အကျဉ်းဦးစီးဌာန နှင့် ရောဂါဆိုင်ရာသတင်းများအချိန် နှင့် တစ်ပြေးညီမျှဝေကာ ချိန်သား ကိုက် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပါ ကြောင်း၊ ကိုဗစ်-၁၉ သည် အကျဉ်း ထောင်များ၏ သဘောသဘာဝအရ လျင်မြန်စွာကူးစက်ပြန့်ပွားနိုင်သည် ဖြစ်သဖြင့် လုပ်ငန်းများကိုအချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီး/ပြည်နယ် အကျဉ်း ဦးစီးဌာနမှူးများ၊ အကျဉ်းဦးစီးဌာန ဆေးမှူးချုပ်၊ အကျဉ်းထောင်မှူးများ နှင့် တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး များသည် အချိန်နှင့်တစ်ပြေးညီ စနစ် တကျသတင်းမျှဝေခြင်း၊ ချိတ်ဆက် ဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင် ရမည့်အပြင် ဆုံးဖြတ်ချက်များကို လည်း ချက်ချင်းချမှတ်ကာ အကောင် အထည်ဖော်ရမည် ဖြစ်ပါကြောင်း၊ အကျဉ်းထောင်၌ စတင်တွေ့ရှိ သော ကိုဗစ်–၁၉ ကို အချိန်နှင့်တစ်ပြေးညီ ထိန်းချုပ်ကာ အကျဉ်းထောင်များ၌ ကပ်ရောဂါအသွင် ပြန့်ပွားကူးစက်မှု မရှိစေရေးအတွက် ကာကွယ်ထိန်းချုပ် မှု လုပ်ငန်းများကို ပြတ်ပြတ်သားသား တိတိကျကျ စနစ်ကျစွာ အရှိန်မြှင့်၍ အမြန်ဆုံးဆောင်ရွက်ရမည် ဖြစ်ပါ

ယခုပြုလုပ်သော အစည်းအဝေး အပြီးတွင်လည်း အစည်းအဝေးမှ ထွက်ပေါ်လာမည့် လုပ်ဆောင်ရန် အချက်များကို တိုင်းဒေသကြီး/ ပြည်နယ် အကျဉ်းဦးစီးဌာနမှူးနှင့် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး တို့က မိမိတို့ တိုင်းဒေသကြီး/ပြည်နယ် အလိုက် မြေပြင်အခြေအနေများနှင့် ကိုက်ညီသည့်လုပ်ငန်းများ ဆောင်ရွက် အသေးစိတ်ဆက်လက် ဆွေးနွေးပြီး အကောင်အထည်ဖော် ကြရမည် ဖြစ်ပါကြောင်း။

အကျဉ်းထောင်များ၏ ကျန်းမာရေး စောင့်ရောက်မှုအခြေအနေ လေ့လာ ဆန်းစစ်ခြင်းကိုလည်း၂၀၂၀ ပြည့်နှစ် ဇွန်လက ပြီးစီးပြီဖြစ်၍ အကျဉ်းသာ<u>း</u> များ၏ ကျန်းမာရေးကဏ္ဍအတွက် အကျဉ်းထောင်များ၌ ပြည်သူ့ကျန်းမာ ရေးနှင့်ပတ်သက်၍ ဆောင်ရွက်သည့် အချက်များကို ယခုထက် အရှိန်အဟုန် မြှင့်၍ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အကျဉ်းထောင်များတွင် ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေးအသိပညာပေး နှိုးဆော်မှုများ ပြုလုပ်နိုင်ရန်အတွက်



ပံ့ပိုးပေးမည်ဖြစ်ပါကြောင်း၊ အထူး သဖြင့် ရောဂါလက္ခဏာတစ်စုံတစ်ရာ မပြသဘဲ ရောဂါပိုးရှိနေနိုင်ကြောင်းနှင့် ကိုဗစ်–၁၉ အလွန် လျင်မြန်စွာကူးစက် ပြန့်ပွားနေသည်ဆိုသည့် အချက်တို့ကို အသိပေးပြောကြားစေလိုပါကြောင်း၊ အကျဉ်းထောင်များ၌ ကိုဗစ်–၁၉ ဖြစ်ပွားသူတစ်ဦးတွေ့ရှိပါက အခြား များစွာသော အကျဉ်းသားများ၌လည်း ကူးစက်ပြီးဖြစ်နေနိုင်သည် ဖြစ်ပါ ကြောင်း၊ အကျဉ်းထောင်များသည် စည်ကမ်း၊ စည်းမျဉ်းများဖြင့် အမြဲ လုပ်ဆောင်နေခြင်းဖြစ်သဖြင့် အကျဉ်း သားများအား ရောဂါကာကွယ်ရေး စည်းကမ်းများချမှတ်ပေးရာ၌ လွယ်ကူ ပြီး လိုက်နာဆောင်ရွက်မှုအားကောင်း မည်ဟု ထင်မြင်ပါကြောင်း။

ထို့အပြင် အကျဉ်းထောင်ဝန်ထမ်း များအနေဖြင့်လည်း ပါးစပ်နှင့် နှာခေါင်းစည်း (mask) အပြင် မျက်နှာ အကာ (face shield) ကိုပါ တပ်ဆင် စေလိုပါကြောင်း၊ ယခုအစည်းအဝေး သို့ တက်ရောက်လာကြသူများက သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များ၏ လက်ရှိအခြေအနေ အရပ်ရပ်နှင့်အညီ ပွင့်လင်းပြတ်သား စွာ ဆွေးနွေးကြစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်စိုးက နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များ၊ စိုက်ပျိုးရေးစခန်းများနှင့် ကုန်ထုတ် ရေးစခန်းများ အရေအတွက်၊ အကျဉ်း ထောင် ကျန်းမာရေး လုပ်ငန်းများအား စီမံချက်များ ချမှတ်ဆောင်ရွက်နေမှု၊ ယခင်က ကိုဗစ်-၁၉ ကာကွယ်ရေး

တွေ့မှုအား ခေတ္ထပိတ်ထားမှု၊ အကျဉ်း ထောင်များတွင် ရောဂါကာကွယ်ရေး စည်းကမ်းများချမှတ် ဆောင်ရွက်နေမှု၊ ရောဂါကာကွယ်ရေး အသုံးအဆောင် နှင့် ပစ္စည်းကိရိယာများ ဝယ်ယူထားမှု၊ အကျဉ်းသားအသစ်များ၊ အချုပ်သား အသစ်များ ရောက်ရှိလာပါက အကျဉ်း သားဟောင်းများ၊ အချုပ်သားဟောင်း နှင့် ရောနှောမထားသေးဘဲ သီးခြား အဆောက်အဦတွင် ၁၄ ရက် ထားရှိ သီးခြားအဆောင်နေရာတွင် နောက်ထပ် ခုနှစ်ရက်ကြာထားရှိမှု၊ အကျဉ်းသားအသစ်များနှင့် အကျဉ်း ပြည့်မြောက်ပြီး ကျခံမှုကာလ လွတ်မြောက်သူများအား ကိုဗစ်–၁၉ ရောဂါ ရှိ/ မရှိ စစ်ဆေးပေးနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ကူညီပံ့ပိုးပေးရန် စသည်တို့ကို လည်းကောင်း။

ဆက်လက်၍ အကျဉ်းဦးစီးဌာန ဆေးမှူးချုပ် ဒေါက်တာသန့် ဧော်ဝင်း က အကျဉ်းထောင်များတွင် ကိုဗစ်–၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ချက်များကို အခြေခံ ၍ ညွှန်ကြားချက်စာ (၈၃)ကြိမ် ထုတ်ပြန်ပြီး အလေးထားဆောင်ရွက် နေမှု၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ပံ့ပိုးပေးရန် ကိစ္စရပ်များ ကိုလည်းကောင်း တင်ပြသည်။

ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်း ရေး) ဒေါက်တာသန္တာလွင်က လက်ရှိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဖြစ်ပွား နေမှုအခြေအနေများ၊ သာယာဝတီ ကျနဲးမာရေးအသိပေးကြေညာချက် စည်းကမ်းများဖြင့် ထောင်ဝင်စာ အကျဉ်းထောင်နှင့် အခြားအချုပ်ခန်း ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက် ဝန်ကြီး ဒေါက်တာမြင့်ထွေးက နိဂုံး များ ကြိုတင်အသံသွင်းထည့်ထား ပေးတွေ့ခဲ့သော်လည်း စက်တင်ဘာ များတွင် ကိုဗစ်–၁၉ ဖြစ်ပွားတွေ့ရှိမှု လာကြသည့် သော လက်ကိုင်အသံချဲ့စက်များကို လဆန်းပိုင်းမှစတင်ကာ ထောင်ဝင်စာ အတွက် ကွင်းဆင်းအဖွဲ့ စေလွှတ် အားကစားဝန်ကြီးဌာန၊ တိုင်းဒေသ

ဆောင်ရွက်ခဲ့မှုနှင့် အကျဉ်းထောင် များတွင် ကိုဗစ်–၁၉ ကာကွယ် ထိန်းချုပ်ရေး အတွက် ဆောင်ရွက်မည့် နည်းဗျူဟာများနှင့် လုပ်ငန်းစဉ်များ ကို အကျဉ်းချုပ် ရှင်းလင်းတင်ပြ

ညွှန်ကြားရေးမှူး (ရောဂါနှိမ်နင်း ရေး) ဒေါက်တာ စည်သူအောင်က သာယာဝတီ အကျဉ်းထောင်တွင် ကိုဗစ်–၁၉ ဖြစ်ပွားတွေ့ရှိမှုအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့မှုနှင့် သာယာ ဝတီအကျဉ်းထောင်တွင် ကိုဗစ်–၁၉ ကာကွယ်ရေးကိစ္စရပ်များ အကြံပြု ဆောင်ရွက်ခဲ့မှုတို့ကို တင်ပြခဲ့ပြီး၊ အကျဉ်းထောင်များတွင် ကိုဗစ်–၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက် ၍ အကျဉ်းသားသစ်များအား ကိုဗစ်– ၁၉ ရောဂါ စစ်ဆေးရန်၊ အကျဉ်းသား သစ်များကို သီးခြားထားရှိရာတွင် ရောက်ရှိသည့် ရက်တူသူများကိုသာ အဖွဲ့လိုက် အတူတူထားရှိရန်နှင့် ရောက်ရှိရက်မတူသူများအား အတူတူ ထားရှိခြင်း မပြုလုပ်ရန်၊ ကိုဗစ်–၁၉ ရောဂါပိုးတွေ့ရှိသည့် အကျဉ်းသား များအတွက် သီးခြားထားရှိ ကုသရန် အဆောင်နေရာထားရှိရန်၊ ပြင်းထန် သည့် ရောဂါလက္ခဏာရှိသူများအား စနစ်တကျ လွှဲပြောင်းကုသမှုပေးရေး စီစဉ်ဆောင်ရွက်ရန်၊ အကျဉ်းထောင် များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုမှု လုပ်ငန်းများ တင်းကျပ်စွာဆောင်ရွက် ရန်နှင့် နေ့စဉ်သတင်းပေးပို့ရန်နှင့် အကျဉ်းထောင်မှ လွတ်မြောက်သူများ အား ကိုဗစ်-၁၉ ရောဂါစစ်ဆေးရန် တို့ကို အကြံပြုတင်ပြသည်။

ထို့နောက် အစည်းအဝေးသို့ ကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေး နှင့် ကုသရေးဦးစီးဌာနမှူးများက အသီးသီးတင်ပြကြသည်။

ဆက်လက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ကိုဗစ်-၁၉ ရောဂါ ရှိ/ မရှိ စစ်ဆေးရန်အတွက် စစ်ဆေးမည့်သူ အရေအတွက်အား အကျဉ်းဦးစီးဌာနမှ စာရင်းပြုစုပေးပို့ ရန်နှင့် အကျဉ်းဦးစီးဌာနအနေဖြင့် အကျဉ်းထောင်ကျန်းမာရေး စောင့် ရောက်မှုလုပ်ငန်းများတွင် ဝန်ကြီးဌာနမှ ပံ့ပိုးပါဝင်ရမည့် ကိစ္စရပ် များအား ဆန်းစစ်မှုများ ပြုလုပ် ပေးပို့ရန်တို့ကို အကြံပြုပြောကြား သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သာထွန်းကျော်က အကျဉ်းထောင်များ ကဲ့သို့ လူများစုဝေးနေထိုင်ရာ နေရာ များသည် ကိုဗစ်–၁၉ ကူးစက်ပြန့်ပွား ရန် လွယ်ကူသော နေရာများဖြစ်သဖြင့် လုပ်ငန်းများကို ဆောင်ရွက်ကြရမည်ဖြစ်ပြီး မိမိတို့ ဝန်ကြီးဌာနအနေဖြင့် အကျဉ်းဦးစီး ဌာနနှင့် ပူးပေါင်းလက်တွဲဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြား

ယင်းနောက်ပြည်သူ့ကျန်းမာရေး နှင့်ကုသရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာ စိုးဦးနှင့် အစည်းအဝေးသို့ တက်ရောက်လာကြ သူများက အထွေထွေဆွေးနွေးမှုနှင့် အကြံပြုမှုတို့ကို ဆောင်ရွက်ခဲ့ပြီး ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်း များကို ချမှတ်ခဲ့ကြပြီး ပြည်ထောင်စု ကျန်းမာရေးနှင့် ချုပ် အမှာစကားပြောကြားသည်။

### UNCTFMR ၏ သတင်းထုတ်ပြန်မှုနှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်

နေပြည်တော် အောက်တိုဘာ၂၃

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၌ တပ်မတော်နှင့် AA အကြမ်းဖက် သောင်းကျန်းသူများအကြား ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးနှစ်ဦးသေ ကျေခဲ့မှုအပေါ် UNCTFMR က စိုးရိမ်ကြောင်း သတင်းထုတ်ပြန်ခဲ့မှုနှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန် ချက်တစ်ရပ်ကို ယနေ့တွင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

အဆိုပါသတင်းထုတ်ပြန်ချက်တွင် ၅–၁၀–၂၀၂၀ ရက်နေ့တွင် ရခိုင် ပြည်နယ် ဘူးသီးတောင်မြို့နယ်၌ တပ်မတော်နှင့် AA အကြမ်းဖက်

သောင်းကျန်းသူများအကြား ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးနှစ်ဦး သေကျေခဲ့မှုအပေါ် UNCTFMR က စိုးရိမ်ကြောင်းကို ၁၄–၁၀–၂၀၂၀ ရက်နေ့ တွင် သတင်းထုတ်ပြန်ခဲ့ပါကြောင်း။

တပ်မတော်သားများအနေဖြင့် ကလေးသူငယ်များအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုမရှိစေရေးအတွက် ကလေးသူငယ်အခွင့်အရေးဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ ဥပဒေပြဋ္ဌာန်းချက်များကို ထိရောက်စွာအရေးယူဆောင်ရွက်ရန်နှင့် ဖောက်ဖျက်ကျူးလွန်ပါက ဖောက်ဖျက်ကျူးလွန်မှုမရှိစေရေးအတွက်လည်း ကွပ်ကဲမှုအလိုက် ကြပ်မတ်

ဆောင်ရွက်ရန်တို့ကို ၂၂-၈-၂၀၂၀ ရက်နေ့တွင် ညွှန်ကြားထားရှိပြီး ဖြစ်ပါ ကြောင်း။

ဖြစ်စဉ်နှင့် စပ်လျဉ်း၍ UNCTFMR က သတင်းမထုတ်ပြန်မီကပင် တပ်မတော်အနေဖြင့် ကနဦး စိစစ်ချက်များပြုလုပ်ခဲ့ပြီး ကနဦး စိစစ်တင်ပြ ချက်အပေါ် ဖြစ်စဉ်မှန်ကန်တိကျမှု ရှိ / မရှိ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဖြင့် အသေးစိတ်စုံစမ်းစစ်ဆေးဖော်ထုတ်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ စုံစမ်း စစ်ဆေးတွေ့ ရှိချက်ကိုလည်း ဆက်လက်သတင်းထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်ဟု ဖော်ပြထားသည်။ သတင်းစဉ်

### နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး သတင်းမီဒီယာများနှင့် တွေ့ဆုံပြီး ရွေးကောက်ပွဲနှင့် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ ရှင်းလင်းပြောကြား

နေပြည်တော် အောက်တိုဘာ ၂၃ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးသည် ယနေ့ မွန်းလွဲ၂ နာရီတွင် သတင်းမီဒီယာ များနှင့် နိုင်ငံတော်သမ္မတအိမ်တော် Press Briefing Room ၌ Physical Distancing သတ်မှတ်ချက်များနှင့်အညီ တွေ့ဆုံပြီး ရွေးကောက်ပွဲနှင့် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်

များကို ရှင်းလင်းပြောကြားသည်။

တွေ့ဆုံစဉ် ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက <u>ဇူ</u>လိုင်လမှ စက်တင်ဘာလအတွင်း ကောက်ခံခဲ့သည့် လူထုစစ်တမ်းအရ ရွေးကောက်ပွဲနှင့်ပတ်သက်၍ အကြမ်းဖက်မှုဖြစ်လာနိုင်သည့် အလားအလာကို ချင်း ပြည်နယ်၌ ၈ ရာခိုင်နှုန်း၊ ကချင်ပြည်နယ်၌ ၁၄ ရာခိုင် နှုန်း၊ ကယားပြည်နယ်၌ ၈ ရာခိုင်နှုန်း၊ ကရင်ပြည်နယ်၌ ၁၄ ရာခိုင်နှုန်း၊ မွန်ပြည်နယ်၌ သုည ရာခိုင်နှုန်း၊ ရခိုင် ပြည်နယ်၌ ၁၃ ရာခိုင်နှုန်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၌ ၂၀ ရာခိုင်နှုန်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၌ ၂၄ ရာခိုင်နှုန်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၌ ၂၆ ရာခိုင်နှုန်း၊ ပဲခူးတိုင်း ဒေသကြီး(အရှေ့ပိုင်း)၌ ၁၃ ရာခိုင်နှုန်း၊ တနင်္သာရီတိုင်း ဒေသကြီး၌ သုည ရာခိုင်နှုန်းစသည်ဖြင့် ရှိပါကြောင်း၊ ယင်းမှာ လူထုစစ်တမ်းအရ ရွေးကောက်ပွဲနှင့်ပတ်သက်၍ လက်နက်ကိုင်အဖွဲ့ အစည်းများနှင့် ဆက်စပ်သည့် အကြမ်း ဖက်မှုများ မည်မျှအထိ ဖြစ်လာနိုင်သည်ဆိုသည့် ရာခိုင် နှုန်း ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲ အကြိုကာလနီးလာ သည်နှင့်အမျှ နိုင်ငံရေးပါတီများ၏ ဆိုင်းဘုတ်များ ဖျက်ဆီးခံရခြင်း၊ ပြဿနာရှာ အငြင်းပွားမှုဖြစ်ပွားခြင်း များရှိပါကြောင်း၊ လက်ရှိတွင် ရွေးကောက်ပွဲ နီးကပ်လာ သည်နှင့်အမျှ ယင်းကဲ့သို့ဖြစ်စဉ်များ ပိုမိုမြင့်မားလာသည် ကို တွေ့ရှိနိုင်ပါကြောင်း။

နောက်တစ်ခုမှာ ရွေးကောက်ပွဲကို မည်သည့်အရာ များက အနှောင့်အယှက်ပေးလာနိုင်သလဲ၊ အခက်အခဲ ဖြစ်စေနိုင်သလဲဆိုသည့် လူထုစစ်တမ်းဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲတွင် ပြည်သူလူထု၏ လွတ်လပ်စွာ မဲပေး ပိုင်ခွင့်အနေအထားကို ထိခိုက်နိုင်ခြေနှင့် အနှောင့် အယှက်ပေးလာနိုင်သည့်အခြေအနေမှာ ကိုဗစ်–၁၉ ရောဂါ သည် တစ်နိုင်ငံလုံး၏ ၄၆ ရာခိုင်နှုန်း၊ နိုင်ငံရေးပါတီများ၏ မဲဆွယ်စည်းရုံးရေး လုပ်ငန်းစဉ်များကြောင့် ၁၃ ရာခိုင် နှုန်း၊ ဒေသတွင်းမတည်ငြိမ်မှုကြောင့် ၁၃ ရာခိုင်နှုန်း၊ အစိုးရနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ် ယုံကြည်မှုမှ ဖြစ်လာနိုင်သည်မှာ ၇ ရာခိုင်နှုန်း၊ ကြိုတင် မဲပေးသည့်ကိစ္စကြောင့် ၆ ရာခိုင်နှုန်း၊ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အားနည်းချက်များကြောင့် ၄ ရာခိုင်နှုန်း၊ သတင်းအမှားများ၊ ကောလာဟလများ၊ မဟုတ်မမုန်များ ဖြန့်ချိခြင်းမှာ ၃ ရာခိုင်နှုန်း၊ မဲဆန္ဒရှင် များက ရွေးကောက်ပွဲနှင့်ပတ်သက်၍ သိနားလည်မှု အားနည်းခြင်းမှာ ၃ ရာခိုင်နှုန်း၊ လူမျိုးရေး၊ ဘာသာရေး ပတ်သက်သည့် အနှောင့်အယှက်များကြောင့် ၃ ရာခိုင် နှုန်း၊ မဲစာရင်းမမှန်ကန်မှုကြောင့် ၂ ရာခိုင်နှုန်း အနှောင့် အယှက်ဖြစ်နိုင်သည်ဟု သဘောထားပေးပါကြောင်း၊ ယင်းမှာ စက်တင်ဘာလအထိ စစ်တမ်းဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲနီးကပ်လာသည်နှင့်အမျှ အခြားကိစ္စများ အနည်းငယ်များပြားလာသည်ကို တွေ့ရှိရပါကြောင်း၊ ဥပမာအနေဖြင့် သတင်းအမှားများနှင့် ကောလာဟလ လုပ်ကြံမှုများကြောင့် ၃ ရာခိုင်နှုန်း၊ လူမျိုးရေး၊ ဘာသာရေး ကိစ္စများကြောင့် ၃ ရာခိုင်နှုန်းဟု စစ်တမ်းတွင် တွေ့ရ သော်လည်း ယခုနောက်ပိုင်း ပိုမိုမြင့်မားလာသည်ကို တွေ့ရှိရပါကြောင်း။

ယခုကဲ့သို့ ဖြစ်စဉ်များ များပြားလာသည့်အတွက် နိုင်ငံတော်သမ္မတရုံးက အမိန့်ထုတ်ပြန်ထားပါကြောင်း၊ အထူးသဖြင့် တင်ပြလိုသည်မှာ အပိုဒ်(၃)ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာ အခွင့်အရေးများကို ပုံစံအမျိုးမျိုးဖြင့် အကြမ်းဖက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ နှောင့်ယှက်ခြင်းများ၊ အသွင်အမျိုးမျိုးဖြင့် ဘာသာရေး၊ လူမျိုးရေးကို အကြောင်း ပြု၍ စည်းရုံးခြင်း၊ ဆူပူမှုဖြစ်အောင်ဖန်တီးခြင်း၊ ရပ်ရွာ အေးချမ်းသာယာရေး ပျက်ပြားအောင်ကြံဆောင်ခြင်းများ စသည့် တရားမဲ့ပြုကျင့်မှုများ ဖြစ်ပေါ် လာပါက သက်ဆိုင် ရာ တာဝန်ရှိအဖွဲ့အစည်းများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်း များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များက တည်ဆဲဥပဒေဖြင့် ထိရောက်စွာအရေးယူရန် ပြောထား ပြီး ဖြစ်ပါကြောင်း။

ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ–(၂၁)ရာစု ပင်လုံ စတုတ္ထအစည်းအဝေးတွင်ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃)ကို သြဂုတ်လ ၂၁ ရက်တွင် ချုပ်ဆို ခဲ့ပါကြောင်း၊ ယင်းစာချုပ်တွင် အစိတ်အပိုင်း (၃) ပိုင်း ပါဝင်ပါကြောင်း၊ အပိုင်း(၁) အနေဖြင့် NCA အကောင် အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက်ဖြစ် ပါကြောင်း၊ သဘောတူညီချက် စုစုပေါင်း(၁၅) ချက် ပါဝင် ပါကြောင်း၊ NCA စာချုပ်ကို လက်တွေ့အကောင်အထည် ဖော်သည့်အခါ တွေ့ကြုံခဲ့ရသည့် အခက်အခဲများကို ကျော်လွှားနိုင်ရန်အတွက် ညှိနှိုင်းထားသည့် ညှိနှိုင်းချက် များ ပါဝင်ပါကြောင်း၊ ယင်းကိစ္စရပ်များကို ပြီးခဲ့သည့် NCA နှစ်ပတ်လည်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ NRPC ဥက္ကဋ္ဌ၏ မိန့်ခွန်းတွင် မည်သည့်အခက်အခဲများ ကြုံတွေ့ခဲ့ရသည်ကို ပြောကြားထားပြီး ဖြစ်ပါကြောင်း၊ ယင်းတို့ကို ကျော်လွှားရန်အတွက် သဘောတူခဲ့သည့် သဘောတူညီချက်များ ပါဝင်ပါကြောင်း၊ NCA ဆွေးနွေးစဉ် တွင် ပါဝင် ခဲ့ခြင်းမရှိခဲ့သည့် အကောင်အထည်ဖော်မှုဆိုင်ရာ သဘောတူညီချက်များ၊ ယန္တရားများ၊ မည်သို့အကောင် အထည်ဖော်မည်ဆိုသည့်အချက်များ ပါဝင်ပါကြောင်း။

စာချုပ်၏ အပိုင်း (၂) အနေဖြင့် ၂၀၂၀ အလွန် အဆင့် လိုက် လုပ်ငန်းစဉ်များနှင့် အဆင့်လိုက်အကောင်အထည် ဖော်မှုများ (ဧယား–၁) ပါဝင်ပါကြောင်း၊ အဓိကအနေဖြင့် ဒီမိုကရေစီဖက်ဒရယ် တည်ဆောက်ရေးအဆင့် (၃)ဆင့် နှင့် နိုင်ငံရေးသဘောတူညီချက် အကောင်အထည်ဖော်မှု ဆိုင်ရာ အဆင့် (၃)ဆင့် ပါဝင်ပါကြောင်း၊ ဒုတိယအချက် အနေဖြင့် ခေါင်းစဉ် စုစုပေါင်း (၈)ခု ပါဝင်ပါကြောင်း၊ ဖက်ဒရယ်တည်ဆောက်ရေး၊ အုပ်ချုပ်မှု ပြုပြင်ပြောင်းလဲ ရေး၊ စီးပွားရေးနှင့်ဖွံ့ဖြိုးရေး၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ပိုင် ခွင့်များ၊ မြေယာသယံဧာတ၊ ဒီမိုကရေစီတည်ဆောက် ရေး၊ လူမှုသဟဇာတဖြစ်ရေး၊ လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းရေး NCA အပိုဒ် ၃၀ နှင့်အညီဆိုပြီး သဘော တူထားခြင်းဖြစ်ပါကြောင်း၊ တတိယအချက်အနေဖြင့် ယင်းအပိုင်းသည်၂၀၂၀ အလွန် မည်သည့်အစိုးရ တက်လာ သည်ဖြစ်စေ အဆင်သင့် ဆက်လက်အကောင်အထည် ဖော်နိုင်မည့် အဆင့်လိုက်လုပ်ငန်းစဉ်များ ဖြစ်သည်ကို တွေ့ ရှိနိုင်မည် ဖြစ်ပါကြောင်း။

စာချုပ်၏ အပိုင်း (၃)မှာ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်တို့ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး ဆိုင်ရာ လမ်းညွှန်အခြေခံမူသဘောတူညီချက် ဖြစ်ပါ ကြောင်း၊ (၅)ချက် ပါဝင်ပါကြောင်း၊ ပြည်နယ် Constitution ကိစ္စအား ဆက်လက်ဆွေးနွေးသွားရန်ရှိပါကြောင်း၊ အနာဂတ်တွင် ပေါ်ထွန်းလာမည့် ပြည်ထောင်စုအတွက် မျှော်မုန်းချက်၊ အနာဂတ် Vision များ ဖြစ်ပါကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသားအားလုံး တည်ထောင်မည့် မည်ကဲ့သို့သောပြည်ထောင်စုဆိုသည်ကို ယခုအပိုင်းမှ ပုံဖော်ထားခြင်းဖြစ်ပါကြောင်း၊ ယင်းတို့သည် ၂၀၂၀ အလွန် ဆက်သွားမည့် လုပ်ငန်းစဉ်တွင် ပထမ လုပ်ငန်းစဉ်အဖြစ် အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားထား ပြီး ဖြစ်ပါကြောင်း၊ ဒုတိယလုပ်ငန်းစဉ်နှင့် တတိယ လုပ်ငန်းစဉ်တို့ကိုလည်း ပြောကြားထားပြီးဖြစ်ပါကြောင်း၊ ယင်းပြောကြားချက်များကို အခြေခံပြီး လုပ်ငန်းစဉ် (၃) ရပ်ကို ၂၀၂၀ အလွန်တွင် မည်သည့်ပုံစံဖြင့်သွားမည်ကို State Counsellor Page နှင့် NRPC Page တို့တွင် ဖော်ပြထားပြီး ဖြစ်ပါကြောင်း။

လုပ်ငန်း (၁) အနေဖြင့် Cease Fire အပိုင်း ဖြစ်ပါ ကြောင်း၊ Cease Fire အပိုင်းတွင် NCA မထိုးရသေးသည့် အဖွဲ့များနှင့် Cease Fire ရရှိရန်၊ ထိုးပြီးသားအဖွဲ့များနှင့် ခိုင်မာသည့် Cease Fire ရရှိရန်၊ အားလုံးပါဝင်ရေးနှင့် ဒေသန္တရ ဖွံ့ဖြိုးရေးတို့ ပါဝင်ပါကြောင်း၊ ဒုတိယလုပ်ငန်းစဉ် အနေဖြင့် ပြည်နယ်အခြေခံဥပဒေနှင့် လွှတ်တော်နှစ်ရပ် ကိစ္စ ဖြစ်ပါကြောင်း၊ မိမိတို့အနာဂတ်တွင် လွှတ်တော် နှစ်ရပ်ထားရေး သို့မဟုတ် သုံးရပ်ထားရေးကိစ္စ ဖြစ်ပါ



ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး သတင်းမီဒီယာများနှင့် တွေ့ဆုံပြီး ရွေးကောက်ပွဲနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ ရင်းလင်းပြောကြားစဉ်။

ကြောင်း၊ ယခုတွင် လွှတ်တော်သုံးရပ်သဘောမျိုး ဖြစ်နေ သည်ကို တွေ့ နိုင်ပါကြောင်း၊ ပြည်သူ့လွှတ်တော်၊ အမျိုး သား လွှတ်တော်ကိုပေါင်း၍ ပြည်ထောင်စုလွှတ်တော် လုပ်ထားပါကြောင်း၊ တိုင်းရင်းသားများကို ကိုယ်စားပြု သည့် အမျိုးသားလွှတ်တော်က မဲခွဲတိုင်းတွင် လူဦးရေအရ အသာစီးမရပါကြောင်း၊ ထို့ကြောင့် လွှတ်တော်တစ်ရပ် ချင်းကို လုပ်ပိုင်ခွင့်၊ ပြဋ္ဌာန်းခွင့် တိတိကျကျပေးမည့်ကိစ္စ ကို ဆက်လက်ဆွေးနွေးသွားရန်ရှိပါကြောင်း၊ နောက် တစ်ချက်မှာ Political Frame work ပြင်ရန်ရှိပါကြောင်း၊ ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ် အဆင့်လိုက် အကောင်အထည်ဖော်မှုကို အသေးစိတ်ဆက်သွားမည့် (ဇယား-၂) နှင့် နိုင်ငံရေးနှင့်လုံခြုံရေးအကြား ဟန်ချက် ညီအောင် ဆောင်ရွက်ရန် လုပ်ငန်းစဉ်များ ရှိပါကြောင်း၊ တတိယလုပ်ငန်းစဉ်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်သည့်အခါ ယင်းသဘောတူညီချက်များဖြင့် ပြင်ဆင်သွားမည် ဖြစ်ပါကြောင်း၊ ပြည်နယ်များ၏ အခြေခံ ဥပဒေရေးဆွဲသည့်အခါ မည်သို့ရေးဆွဲသွားမည်ကို ဆက်သွားမည် ဖြစ်ပါကြောင်း၊ ပြည်နယ်များ၏ နိုင်ငံရေး အခွင့်အရေးနှင့် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်း ရေးကို ဟန်ချက်ညီအောင်သွားရန်ရှိပါကြောင်း၊ ယင်း ကိစ္စရပ်များနှင့်ပတ်သက်၍ ၂၀၂၀ အလွန် ငြိမ်းချမ်းရေး အစီအစဉ်အသစ်အားလုံး (၇) ချက်ပါ ရှိပါကြောင်း။

၂၀၂၀ အလွန် ငြိမ်းချမ်းရေးအစီအစဉ်အသစ် စုစု ပေါင်း ၇ ချက်ပါရှိပါကြောင်း၊ Dialogue Structure များကို ပြင်ဆင်ရန်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်များတွင် ပါဝင်နေသည့် mechanisms၊ institu– tion အပိုင်းများကို မည်သို့ပြန်သွားမည်ကို လုပ်ဆောင် သွားရန်ရှိပါကြောင်း၊ ပညာရှင်များ၊ အကြံပေးများ၏ အခန်းကဏ္ဍတွင် Dialogue၊ နိုင်ငံရေးပိုင်း၊ တပ်ပိုင်းတို့တွင် မည်သို့လုပ်ဆောင်မည်ကို ညှိနှိုင်းဆောင်ရွက်သွားရန် ရှိပါကြောင်း၊ နောက်တစ်ခုမှာ အားလုံးပါဝင်မှုဖြင့် NCA အရ ပူးတွဲပိုင်ဆိုင်မှုအပေါ်တွင် မည်သို့ ပူးတွဲဆောင်ရွက် သွားမည်ကို ဆက်လက်လုပ်ဆောင်သွားရန် ရှိပါကြောင်း၊ Dialogue အခင်းအကျင်းမှာ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို လက်တွေ့ကျကျ ပြင်ဆင်သွားမည်ဖြစ်ပါ ကြောင်း၊ Peace Process တစ်ခုလုံးကို ပြင်ဆင်သွားမည် ဖြစ်ပါကြောင်း၊ ထိုသို့ပြင်ဆင်ရာတွင် ပါဝင်နေသည့် Stakeholder အားလုံး၏ သဘောထား အကြံပေးချက်များ ကို ရယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လတ်တလော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ထဲထဲဝင်ဝင် ပါဝင်နေသူ များ၏ ဖြစ်စဉ်များအပေါ် မိမိတို့အနေဖြင့် အားသာချက်၊ အားနည်းချက်များကို ပြန်လည်သုံးသပ်လုပ်ဆောင်နေ ပါကြောင်း။

ထို့ပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြင်ပမှ လူများ၏ အမြင်သဘောထားများကိုလည်း ရယူနေပါကြောင်း၊ Review Process တစ်ခုလုံးကို လက်ရှိအစိုးရအနေဖြင့် ဆောင်ရွက်နေပါကြောင်း၊ Review Process ပြီးလျှင် တစ်ချိန်တည်းမှာ EOAs၊ နိုင်ငံရေးပါတီများ၊ CSO များနှင့် မိမိတို့ပြန်တွေ့ပြီး အမြင်ချင်းဖလှယ်၍ နောက်ဆုံး မည်သည့်ပုံစံဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို ယခုလုပ်ငန်းစဉ် ၃ ရပ်ဖြင့် ဆောင်ရွက်မည်ဆိုသည်ကို ညှိနှိုင်းသွားရန် ရှိပါ

ပြန်ကြည့်လိုက်လျှင် မိမိတို့နိုင်ငံ လွတ်လပ်ရေးမရခင် ၁၉၄၇ ခုနှစ်ကတည်းက EAOs ၅ ဖွဲ့က ပေါ်နေပြီဖြစ်ပါ ကြောင်း၊ ၁၉၆၂ ခုနှစ်တွင် တော်လှန်ရေးကောင်စီတက်ပြီး ငြိမ်းချမ်းရေးဆွေးနွေးခဲ့ပါကြောင်း၊ ဆွေးနွေးပွဲ မအောင် မြင်ခဲ့ပါကြောင်း၊ နောက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်တွင် သဘောတူညီချက်ရပြီး လက်နက်များ ဖျက်သိမ်းခဲ့ပါကြောင်း၊ ၁၉၈၈ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ အတောအတွင်းတွင် EAOs ၄၀ နှင့် သဘောတူညီချက် ရရှိခဲ့ပါကြောင်း၊ ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း EAOs ၁၅ ဖွဲ့ နှင့် Bilateral သဘောတူညီချက်များ ရေးထိုးခဲ့ ပါကြောင်း။

ယင်းနောက် NCA ပေါ်လာပြီး NCA ကို အဖွဲ့ ၈ ဖွဲ့ လက်မှတ်ရေးထိုးပါကြောင်း၊ ထို့နောက် နိုင်ငံရေးဆွေးနွေး မှုဆိုင်ရာ မူဘောင်ရေးဆွဲခဲ့ပါကြောင်း၊ ထို့နောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၁ ကြိမ် ကျင်းပပြီး စာတမ်းဖတ်ပွဲများ ပြုလုပ်နိုင်ခဲ့ပါကြောင်း၊ လက်ရှိအစိုးရ လက်ထက် ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း NCA တွင် နောက်ထပ် ၂ ဖွဲ့ ပါဝင်လာပါကြောင်း၊ မြောက်ပိုင်းအဖွဲ့ များနှင့် ပူးတွဲကြေညာချက်ထုတ်ပြီး ဆက်လက်ဆွေးနွေး သည့် အဆင့်ရောက်ရှိလာပါကြောင်း၊ KNPP နှင့်လည်း ပူးတွဲကြေညာချက် ထုတ်ပြန်နိုင်ခဲ့ပါကြောင်း၊ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို ၁၂ကြိမ် ပြင်ခဲ့ရပါကြောင်း၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ၇ ကြိမ်၊ CSO ဖိုရမ် ၂ ကြိမ်၊ ၂၁ ရာစုပင်လုံ ၄ ကြိမ် ကျင်းပခဲ့ပြီး ပြည်ထောင်စု သဘောတူစာချုပ် ၃ ပိုင်း ရရှိခဲ့ပါကြောင်း၊ ထို့ပြင် ၂၀၂၀ အလွန် ဆက်သွားမည့်လုပ်ငန်းစဉ်တစ်ရပ် ပေါ်ထွက်လာ ပါကြောင်း၊ အပေါ်တွင် တင်ပြခဲ့သည့်အတိုင်း လုပ်ငန်းစဉ် ၃ ရပ်ဖြင့် ဆက်သွားမည်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး လတ်တလော အလွတ်သဘောအစည်း အဝေးများ၊ ညှိနှိုင်းမှုများ၊ NCA ၊ EAOs ဆွေးနွေးနေပြီး အခြားအဖွဲ့များနှင့်လည်း မည်သို့ဆက်သွားမည်ကို ညှိနှိုင်း ဆောင်ရွက်နေပါကြောင်း၊ ၂၀၂၀ အလွန် ငြိမ်းချမ်းရေး အစီအစဉ်သစ်တစ်ရပ် ချမှတ်ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း ပြောကြားသည်။

ထို့နောက် သတင်းမီဒီယာများ မေးမြန်းသည့် လာမည့်ရွေးကောက်ပွဲအတွက် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ နေပြည်တော်တွင် မဲပေးမည့်ကိစ္စု ကိုဗစ် – ၁၉ မဖြစ်ပွားမီနှင့် ကိုဗစ် – ၁၉ ဖြစ်ပွားနေစဉ်ကာလ နိုင်ငံ၏စီးပွားရေးအခြေအနေ၊ NLD လွှတ်တော်ကိုယ်စားလှယ် (၃)ဦး ဖမ်းဆီးခံရမှုအခြေအနေ နှင့် အစိုးရဘက်က ဆောင်ရွက်နေမှုအခြေအနေ၊ ရွေးကောက်ပွဲမကျင်းပနိုင်သည့်နယ်မြေများ ကြေညာ ခဲ့မှုနှင့် အစိုးရဘက်က သဘောထားမှတ်ချက်ပေးခဲ့မှု အခြေအနေ၊ နေရပ်စွန့် ခွာသူများအတွက် ရန်ပုံငွေဆွေးနွေး ပွဲများ ပြုလုပ်နေမှုကိစ္စ၊ UDP ပါတီဥက္ကဋ္ဌအား စုံစမ်း စစ်ဆေးနေမှု နောက်ဆုံးအခြေအနေ၊ ရွှေကုက္ကိုစီမံကိန်း ဆောင်ရွက်နေမှုအခြေအနေ၊ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ခြံဝင်းအတွင်း လက်ပစ်ဗုံးတွေ့ ရှိမှုနှင့် စုံစမ်းဖော်ထုတ်နေမှုအခြေအနေ၊ ကိုဗစ်–၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ၊ ကိုဗစ်-၁၉ ကာလအတွင်း နိုင်ငံရေးပါတီများ၏ မဲဆွယ်စည်းရုံးမှု၊ လူမျိုးရေး၊ ဘာသာရေးသတင်းအမှားများ ဖြန့်ဝေနေမှု ကိစ္စအပေါ် ဆောင်ရွက်နေမှုအခြေအနေ၊ တပ်မတော်၏ စစ်လက်နက်ဝယ်ယူမှုကိစ္စ၊ Stay Home မြို့နယ်များအား ထောက်ပံ့ကြေးပေးရန် ရှိ၊ မရှိ၊ ကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်မည့် အခြေအနေနှင့် ကလေးများ၏ ပညာ သင်ကြားရေးအတွက် ဆောင်ရွက်နေမှု အခြေအနေ၊ Stay Home မြို့နယ်အတွင်းရှိပြည်သူများအတွက် ဆန္ဒမဲပေးရန် ဆောင်ရွက်ထားမှုအခြေအနေ၊ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် စတုတ္ထအကြိမ် ထောက်ပံ့ ပေးရန်ကိစ္စဆိုင်ရာ မေးခွန်းများကို ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြန်လည်ရှင်းလင်းဖြေကြားသည်။

သတင်း – မျိုးသွင်ကျော်၊ ဓာတ်ပုံ – ကိုထိန်

## သမ္မတထရမ့်နှင့် ဂျိုးဘိုင်ဒင်တို့ နောက်ဆုံးအကြိမ် စကားစစ်ထိုးပွဲပြုလုပ်

ဝါရှင်တန် အောက်တိုဘာ ၂၃

အမေရိကန်သမ္မတ ဒေါ် နယ်ထရမ့်နှင့် ဒီမိုကရက်တစ် ကိုယ်စားလှယ် ဂျိုးဘိုင်ဒင်တို့သည် နိုဝင်ဘာ ၃ ရက်တွင် ကျင်းပမည့် အမေရိကန်ရွေးကောက်ပွဲမတိုင်မီ ရက် အနည်းငယ်သာ လိုတော့သည့်အချိန်တွင် နောက်ဆုံး အကြိမ် စကားစစ်ထိုးပွဲ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။


မူလက စကားစစ်ထိုးပွဲပြုလုပ်ကြမည့် ၎င်းတို့နှစ်ဦး အကြား မှန်အကာဖြင့် ခြားထားရန် စီစဉ်ထားသော်လည်း ယှဉ်ပြိုင်ဘက်နှစ်ဦးစလုံးတွင် ကိုဗစ်–၁၉ ကင်းစင်ကြောင်း ရလဒ်ထွက်ပေါ်ခဲ့ပြီးနောက် မှန်အကာကို ပြန်လည် ဖယ်ရှားခဲ့ကြောင်း သိရသည်။

စကားစစ်ထိုးပွဲပထမပိုင်းတွင် ဂျိုးဘိုင်ဒင်က ကိုဗစ်– ၁၉ အကျပ်အတည်းကို ထရမ့်၏ကိုင်တွယ်ဆောင်ရွက် မှုနှင့် ပတ်သက်၍ ဝေဖန်ရှုတ်ချခဲ့ရာ ထရမ့်က ၎င်း၏ လုပ်ဆောင်ချက်များအပေါ် ကာကွယ်ပြောဆိုခဲ့သည်။

ကိုဗစ်-၁၉ အကျပ်အတည်းကိစ္စသည် တစ်ကမ္ဘာလုံး တွင် ရင်ဆိုင်နေရသည့် ပြဿနာဖြစ်ကြောင်းနှင့် ယင်းအခြေအနေတွင် အစိုးရအဖွဲ့ အနေဖြင့် တတ်နိုင်သမျှ အကောင်းဆုံးလုပ်ဆောင်ခဲ့မှုအပေါ် နိုင်ငံအများအပြားက အသိအမှတ်ပြုချီးကျူးခဲ့ကြောင်း၊ လက်ရှိတွင်လည်း အမေရိကန်သည် ကိုဗစ်–၁၉ တိုက်ဖျက်ရေးအတွက် လစဉ်ထောင်နှင့်ချီသည့် အသက်ရှူအထောက်အကူပြု စက်များကို ထုတ်လုပ်ဖြန့်ဖြူးနေကြောင်း ပြောကြား

ဂျိုးတိုင်ဒင်က သမ္မတထရမ့်၏ အကြံပေးပုဂ္ဂိုလ်ပြောခဲ့ သည့်အတိုင်း နာခေါင်းစည်းများကို တပ်ဆင်ခဲ့မည်ဆိုပါက မိမိတို့အနေဖြင့် လူ့အသက်ပေါင်း ၁၀၀၀၀၀ ခန့် အထိကို ကယ်ဆယ်နိုင်ခဲ့လိမ့်မည်ဖြစ်ပြီး လက်ရှိအချိန်အထိ ယင်း ကိစ္စနှင့်ပတ်သက်၍ သမ္မတထရမ့်ထံ၌ အစီအစဉ်မရှိသေး ကြောင်း၊ နောက်ထပ်အမေရိကန်ပြည်သူ ၂၀၀၀၀၀ ကျော် ထပ်မံအသက်ဆုံးရှုံးရဖွယ်ရှိနေကြောင်း၊ ၎င်းသာဆိုလျှင် လူတိုင်းနှာခေါင်းစည်းကို အချိန်ပြည့်တပ်ဆင်ထားကြ အောင် သေချာပေါက် လုပ်ဆောင်ခဲ့လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အင်န်အိတ်ချ်ကေ



စကားစစ်ထိုးပွဲပြုလုပ်နေသည့် ဒီမိုကရက်တစ်ကိုယ်စားလှယ် ဂျိုးဘိုင်ဒင်နှင့် သမ္မတဒေါ်နယ်ထရမ့်။

### နေတိုးအဖွဲ့က ဂျာမနီနိုင်ငံတွင် အာကာသစင်တာ ဆောက်လုပ်သွားမည်

ဘရပ်ဆဲလ် အောက်တိုဘာ ၂၃ နေတိုးအဖွဲ့ဝင်နိုင်ငံများမှ ကာကွယ်ရေးဝန်ကြီးများသည် အာကာသ စင်တာတစ်ခု ဆောက်လုပ်သွားရန် သဘောတူထားကြောင်း သိရ သည်။

အာကာသနယ်ပယ်တွင် တရုတ်နှင့်ရုရှားတို့၏ ပါဝင်မှုကြီးထွား လာသည့်အပေါ် စိုးရိမ်မှုများ မြင့်တက်နေသည့် အတွက် ယခုလို လှုပ်ရှားမှု ပြုလုပ်ရန် သဘောတူခဲ့ခြင်း ဖြစ်သည်။

အောက်တိုဘာ ၂၂ ရက်က ပြုလုပ်သည့် အစည်းအဝေး တွင် နေတိုးအဖွဲ့ ဝင်နိုင်ငံများမှ ဝန်ကြီးများ သဘောတူခဲ့ကြခြင်း ဖြစ် သည်။ မဟာမိတ်များ၏ လုပ်ငန်းတာဝန်များ၊ ဂြိုဟ်တုဆက်သွယ်ရေး ကို အသုံးပြုကာ လုပ်ဆောင်ရသည့် စစ်ဆင်ရေးများကို အထောက် အပံ့ပေးသွားမည်ဖြစ်သည်။ အလားအလာရှိသည့် ခြိမ်းခြောက်မှု များကို အဆိုပါ အာကာသစင်တာမှ သတင်းအချက်အလက်များ မျှဝေပေးသွားမည် ဖြစ်သည်။ အဖွဲ့ဝင်နိုင်ငံများ၏ အာကာသ ပူးပေါင်းဆောင်ရွက်မှု လှုပ်ရှားမှုများကိုလည်း ကူညီပေးသွားမည် ဖြစ်သည်။ ဆွေးနွေးပွဲပြီးနောက်တွင် အာကာသစင်တာအသစ်သည် အာကာသတွင်း လုံခြုံစိတ်ချရမှုနှင့် ယုံကြည်ရသောစနစ်များ အတွက် အရေးပါလိမ့်မည်ဟု နေတိုးအထွေထွေအတွင်းရေးမှူး Jens Stoltenberg က သတင်းထောက်များကို ပြောသည်။

အင်န်အိတ်ခ်ျကေ



### ကိုဗစ် - ၁၉ မှ ပြန်လည်ကျန်းမာလာသူအချို့ နောက်ဆက်တွဲပြဿနာအချို့ ရင်ဆိုင်ရ

တိုကျို အောက်တိုဘာ ၂၃

ကိုဗစ်–၁၉ ကူးစက်ခံရပြီး ပြန်လည်ကျန်းမာ လာသူအချို့မှာ ဆေးရုံမှဆင်းပြီး လအနည်း ငယ်အကြာတွင် အသက်ရှူကျပ်ခြင်း၊ အနံ့ အာရုံပျောက်မှုနှင့် ဆံပင်ကျွတ်မှုများ ဖြစ်ပေါ်ကြောင်း ဂျပန်သုတေသနအဖွဲ့ တစ်ဖွဲ့က ပြောသည်။

အဆိုပါ သုတေသနအဖွဲ့သည် တစ်ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးနှင့် ဆေးဝါးအမျိုးသားစင်တာမှဖြစ်ပြီး ဖေဖော် ဝါရီလမှ ဇွန်လအတွင်း ဆေးရုံမှ ဆင်းသွား သူများကို မေးမြန်းမှု ပြုလုပ်ခဲ့ခြင်း ဖြစ် သည်။ အသက် ၄၈ နှစ် ဝန်းကျင် ၆၃ ဦးမှာ စစ်တမ်းကောက်ယူမှုတွင် ဖြေကြားခဲ့ ကြောင်း သိရသည်။

ကိုဗစ် – ၁၉ ခံစားရပြီးနောက် ဆေးရုံမှ ဆင်းလာပြီး လေးလအကြာတွင် အသက် ရှူကျပ်သည်ဟု ဖြေကြားသူ ၁၁ ရာခိုင်နှုန်း ရှိကာ ပင်ပန်းနွမ်းနယ်ပြီး အနံ့ခံအာရုံတွင် ထိခိုက်မှုရှိသည်ဟု ဖြေကြားသူ ၁၀ ရာခိုင် နှုန်းရှိသည်။

နောက်ထပ်လေ့လာမှုများ ပြုလုပ်ရန် ၅၈ ဦးက သဘောတူထားပြီး အမျိုးသား ကိုးဦးနှင့် အမျိုးသမီး ငါးဦးမှာမူ ဆေးရုံမှ ဆင်းပြီး နှစ်လအကြာတွင် ဆံပင်ကျွတ် သည်ဟု ဖြေကြားခဲ့ကြသည်။ အီဘိုလာနှင့် သွေးလွန်တုပ်ကွေးဖြစ်ပြီး ပြန်လည် ကျန်းမာလာကြသူများတွင်လည်း ဆံပင် ကျွတ်ခြင်းများ ဖြစ်ပေါ်လေ့ရှိသည်။

သုတေသနအဖွဲ့ တွင် ပါဝင်သည့် ဒေါက်တာ မိုရီအိုကာရှင်နီချီရိုကမူ ဆံပင် ကျွတ်ခြင်းဖြစ်ပေါ် မှုမှာ ကာလရှည်ကြာ ဆေးကုသမှု ခံယူရသည့်အတွက် စိတ်ပိုင်း ဆိုင်ရာဖိစီးမှုကြောင့် ဖြစ်နိုင်ကြောင်း ပြော သည်။ ကိုဗစ် – ၁၉ ပျောက်ကင်းသွားသည့် လူများတွင် နောက်ပိုင်းမည်သည့် လက္ခဏာ များ ခံစားရမည်ကို ဆက်လက်လေ့လာမှု များ ပြုလုပ်သွားမည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။ အင်န်အိတ်ခ်ျကေ

### ရမ်ဒက်ဆဗီယာဆေးကို ကိုဗစ် - ၁၉ ကုသဆေးအဖြစ် အသုံးပြုရန် အက်ဗ်ဒီအေ အတည်ပြု

ဝါရှင်တန် အောက်တိုဘာ ၂၃– ဗိုင်းရပ်စ်သတ်ဆေးဖြစ်သည့် ရမ်ဒက်ဆဗီယာကို ကိုဗစ်–၁၉ အတွက် ကုသသည့်ဆေးအဖြစ် အသုံးပြုရန် အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုအဖွဲ့ က အတည်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။ လက်တွေ့ စမ်းသပ်ကုသမှုများမှရရှိသည့် အချက်အလက် များအပေါ် အခြေခံကာ ထိုသို့နှင့်ပြုလိုက်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ရမ်ဒက်ဆဗီယာဆေးသည် အမေရိကန်ပြည်ထောင်စုတွင် ကိုဗစ် – ၁၉ ရောဂါကို ကုသရန် ခွင့်ပြုချက်ရရှိသည့် ပထမဆုံးသောဆေးဖြစ်သည်။ အဆိုပါဆေးကို အသက် ၁၂နှစ်နှင့် အထက် ရှိသူများနှင့် ကိုယ်အလေးချိန် ၄၀ ကီလိုဂရမ်ရှိသူများတွင် ကိုဗစ်–၁၉ ကုသခြင်းအတွက် အသုံးပြုရန် အက်ဖ်ဒီအေက ခွင့်ပြုချက်ပေးလိုက်ခြင်းဖြစ်ကြောင်း အောက်တိုဘာ ၂၃ ရက်တွင် ကြေညာခဲ့သည်။ ရမ်ဒက်ဆဗီယာဆေးကို အီဘိုလာရောဂါကူးစက်ခံရသူများအား ကုသရန် အမေရိကန် ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီက ထုတ်လုပ်ထားသည်။ အဆိုပါဆေးကို ကိုဗစ်–၁၉ လူနာများအား အရေးပေါ် ကုသရာတွင် အသုံးပြုရန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုအဖွဲ့ က မေလအတွင်းက ခွင့်ပြုပေးခဲ့သည်။ ရမ်ဒက်ဆဗီယာဆေးသည် ကိုဗစ်– ၁၉ ကူးစက်ခံရသည့်လူနာများတွင် ရောဂါ မြန်မြန်ပျောက်ကင်းစေနိုင်သည့် အစွမ်းသတ္တိရှိကြောင်း အမေရိကန်အမျိုးသားကျန်းမာရေး

### ဂျပန်နိုင်ငံက ပြည်ဝင်ခွင့်ကန့်သတ်ချက်များ ထပ်မံဖြေလျှော့မည်

အင်စတီကျုမှ သုတေသနပညာရှင်များ ဦးဆောင်သည့်အဖွဲ့ က ပြောကြားခဲ့သည်။ **အင်န်အိတ်ချ်ကေ** 

**တိုကျို အောက်တိုဘာ ၂၃**– ဂျပန်နိုင်ငံတွင် အချိန်ကာလတိုနေထိုင်ရန် ဝင်ရောက်လာကြသည့် စီးပွားရေးလုပ်ကိုင်သူများကို ကန့်သတ်စောင့်ကြည့်မှုနေထိုင်ရန် သတ်မှတ်ထားချက်ကိုဖယ်ရှားရေး ဂျပန်အစိုးရက စဉ်းစားလျက်ရှိကြောင်း သိရသည်။

ကိုဗစ် – ၁၉ ကူးစက်ဖြစ်ပွားမှုကို ကောင်းစွာထိန်းချုပ်နိုင်သည့် နိုင်ငံများနှင့်ဒေသများရှိ ခရီးသွား များအပေါ် ကန့်သတ်စောင့်ကြည့်မှု ကင်းလွတ်ခွင့်ပေးရန် ဂျပန်အစိုးရက စဉ်းစားနေကြောင်း သိရ သည်။ သို့ရာတွင် အဆိုပါ ခရီးသွားများအနေဖြင့် ဗိုင်းရပ်စ်စစ်ဆေးမှုခံယူထားသည့် ရလဒ်များနှင့် ၎င်းတို့သွားမည့်နေရာများအား ဖော်ပြသည့်အစီအစဉ်များကို ဖော်ပြရန် လိုအပ်မည်ဖြစ်သည်ဟု ဆိုသည်။ ပြည်ဝင်ခွင့်ဆိုင်ရာ ကန့်သတ်ချက်များ ထပ်မံဖြေလျှော့မည့် အစီအစဉ်ကို လာမည့်လတွင် အစောဆုံးထားကာ စတင်အကောင်အထည်ဖော်နိုင်ရန် ဂျပန်အစိုးရက မျှော်လင့်ထားသည်။

ဂျပန်အစိုးရသည် လေဆိပ်များတွင် ကိုဗစ် – ၁၉ စစ်ဆေးနိုင်စွမ်း မြှင့်တင်မှုနှင့်အတူ ပြည်ဝင် ခွင့်ကန့်သတ်ချက်ဖြေလျှော့ရန်နှင့် ပြည်ပနိုင်ငံများနှင့် ဂျပန်နိုင်ငံအကြား စီးပွားရေးဆိုင်ရာ ဝင်ထွက် သွားလာမှုများ တိုးချဲ့ရန် ဆန္ဒရှိနေကြောင်း သိရသည်။ **အင်န်အိတ်ချ်ကေ** 

### ဆီးရီးယားအနောက်မြောက်ပိုင်းတွင် အမေရိကန်၏ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် စစ်သွေးကြွ ၁၇ ဦးသေဆုံး

ဝါရှင်တန် အောက်တိုဘာ ၂၃– ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း တူရကီနယ်စပ်အနီးတွင် အယ်လ်ခိုင်ဒါအဖွဲ့ ခေါင်းဆောင်များအား ပစ်မှတ်ထားသည့် အမေရိကန်၏ ဒရုန်းတိုက်ခိုက်မှုကြောင့် စစ်သွေးကြွ၁၇ဦး သေဆုံးခဲ့ကြောင်း အမေရိကန်စစ်တပ်က အောက်တိုဘာ ၂၂ရက်တွင် ပြောကြား သည်။ ဒရုန်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူများထဲတွင် အရပ်သားငါးဦး ပါဝင်သည်ဟု ဆီးရီးယား လူ့အခွင့် အရေးစောင့်ကြည့်အဖွဲ့က ပြောသည်။ ဆီးရီးယားနိုင်ငံ အီဒလစ်ပြည်နယ်အနီးတွင် အစည်းအဝေး ပြုလုပ်နေသည့် အယ်လ်ခိုင်ဒါအဖွဲ့မှ ထိပ်တန်းခေါင်းဆောင်များကို ပစ်မှတ်ထား လျက် အမေရိကန်တပ်ဖွဲ့များက ဒရုန်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်ဗဟို စစ်ရေးညွှန်ကြားမှုအဖွဲ့ ပြောဆိုခွင့်ရအမျိုးသမီး ဘက်ရီအော်ဒန်က ပြောသည်။

အယ်လ်ခိုင်ဒါအဖွဲ့ ခေါင်းဆောင်များအား ဖယ်ရှားရန်ကြိုးပမ်းမှုကြောင့် အကြမ်းဖက် အဖွဲ့ အစည်းများအနေဖြင့် အမေရိကန်ပြည်သူများ၊ အပြစ်မဲ့ အရပ်သားပြည်သူများနှင့် အမေရိကန်၏ လုပ်ဖော်ကိုင်ဖက်များကို ခြိမ်းခြောက်နေသည့် တိုက်ခိုက်မှုများ ထပ်မံကြံစည် လုပ်ဆောင်ရာတွင် အားနည်းသွားစေလိမ့်မည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ အောအက်ဖ်ပီ



## အထွေထွေရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည်

- မဲစာရင်းတွင် မိမိအမည်ပါရှိမှသာ မဲပေးခွင့်ရရှိနိုင်မည်။
- ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်းရရှိရန်အတွက် အိမ်ထောင်စုတစ်ခုလျှင် အနည်းဆုံးတစ်ဦး မပျက်မကွက် လာရောက်ကြည့်ရှုစစ်ဆေးခြင်းဖြင့် ပူးပေါင်းကူညီဆောင်ရွက်သွားကြရန်။
- မဲပေးခွင့်မဆုံးရှုံးစေရန် ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းများ ဆောင်ရွက်ကြရန်။



### စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် အထွေထွေရွေးကောက်ပွဲ အဆင်ပြေချောမွေ့စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

မုံရွာ အောက်တိုဘာ ၂၃ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် ယနေ့ နံနက် ၁၀ နာရီက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အဆင်ပြေ ချောမွေ့စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။ (ယာပုံ)

ချုပ် ဒေါက်တာမြင့်နိုင်က နိုဝင်ဘာ ၈ ရက်၌ အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်မည် ဖြစ်သည့်အတွက် ကူးစက်ခံရမှုမရှိစေပဲ ဘေးကင်းစွာ ဆန္ဒမဲပေးနိုင်ရေး၊ မဲပေးရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက် ကြိုတင်မဲပေးရာတွင် ညွှန်ကြားချက်နှင့်အညီ ကိုက်ညီစေ

ရမည့် မဲရုံမှူးများ၊ ဒုမဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များအား အင်အားပြည့်မီစွာ ဖြည့်စွက်ခန့်ထားနိုင်ရေး၊ မဲပေးရာတွင် ပြည်သူများ COVID-19 ရောဂါ လိုအပ်သည့် ကျန်းမာရေးအထောက် အကူပြုပစ္စည်းများ သက်ဆိုင်ရာ မဲရုံများသို့ ရောက်ရှိနိုင်ရေးတို့အား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ သက်ဆိုင်ရာဌာန/အဖွဲ့ အစည်းများက အားလုံးပူးပေါင်း ဆောင်ရွက်ပေးကြ စေလိုကြောင်း အမှာစကား ပြော

> ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသ ကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီး ရေး၊ မဲရုံများတွင် တာဝန်ထမ်းဆောင် မှ တာဝန်ရှိသူများက အထွေထွေ ရွေးကောက်ပွဲ အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ရေးကြိုတင်စီစဉ် ဆောင် ရွက်ထားရှိမှု အခြေအနေများနှင့် ရှင်းလင်းဆွေးနွေးခဲ့ စပ်လျဉ်း၍

> ထို့နောက် တက်ရောက်လာကြ သည့် တိုင်းဒေသကြီးအဆင့် ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် နာဂဒေသ နှင့် ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ များက သက်ဆိုင်ရာလုပ်ငန်းကဏ္ဍ များအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် လုပ်ငန်းလိုအပ်



ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေး ရေးတို့အပြင် အောင်မြင်စွာ အားလုံး ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ရေးတို့အား အထူးအလေး

ထား၍ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေး ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများ အလိုက် လိုအပ်ချက်များမရှိစေရေး

အတွက် ပေါင်းစပ်ဖြည့်ဆည်း ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းကိုကို (တိုင်းဒေသကြီး–ပြန်/ဆက်)

### ပြည်တွင်းရှိ သက်ဆိုင်ရာမဲဆန္ဒနယ် ပြင်ပရောက် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးခြင်း

- 💠 သက်ဆိုင်ရာ သင်တန်း၊ ကျောင်း၊ ဆေးရုံ၊ အချုပ်ခန်း အကြီးအမျူးများသည် မိမိတို့ဌာန တည်ရှိရာ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများနှင့် ဆက်သွယ်၍ ပုံစံ (၁၅) များကို တောင်းခံသွားရန်၊
- 💠 သက်ဆိုင်ရာ သင်တန်း၊ ကျောင်း၊ ဆေးရုံ၊ အချုပ်ခန်း အကြီးအမှူးများသည် မဲဆန္ဒရှင်များက ဖြည့်သွင်း ပြီးသည့် ပုံစံ (၁၅) များကို သက်ဆိုင်ရာ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသို့ ၂၆–၈–၂၀၂၀ ရက် အရောက်ပေးပို့သွားရန်၊
- 💠 မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသည် ကြိုတင်ဆန္ဒမဲ လက်မှတ်နှင့် စာအိတ်များကို သက်ဆိုင်ရာ သင်တန်း၊ ကျောင်း၊ ဆေးရုံ၊ အချုပ်ခန်း များသို့ ၇–၁၀–၂၀၂၀ ရက် အရောက်ပေးပို့ရန်၊
- 💠 သက်ဆိုင်ရာ သင်တန်း၊ ကျောင်း၊ ဆေးရုံ၊ အချုပ်ခန်းများ တွင် ၈–၁၀–၂၀၂၀ ရက်မှ ၂၁–၁၀–၂၀၂၀ ရက်အတွင်း သင့်လျော်သည့်ရက်၌ ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ရန်၊
- 💠 ဆန္ဒပြုပြီး ကြိုတင်ဆန္ဒမဲလက်မှတ်ပါ စာအိတ်များကို သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ များသို့ ၈–၁၁–၂၀၂၀ ရက်နေ့ ညနေ ၄ နာရီထက် နောက်မကျဘဲ အရောက်ပေးပို့သွားရန်။



သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၈ ( ဃ ) အရ ဆန္ဒမဲပေးခြင်း ပျက်ပြား စေရန်ဖြစ်စေ၊ ရွေးကောက်ပွဲပျက်ပြားစေရန်ဖြစ်စေ စည်းဝေးဟောပြောခြင်း၊ လှုံ့ဆော်ခြင်း၊ ရေးသားခြင်း၊ ဖြန့်ချိခြင်း၊ ပိုစတာများ အသုံးပြုခြင်း သို့မဟုတ် အခြားနည်းဖြင့် အားထုတ် ကြိုးပမ်းခြင်းမပြုရ။ ကျူးလွန်ပါက တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်း ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံ ရနိုင်သည်။



"ရွေးချယ်မှန်ကန် မဲပေးဖို့ mVoter ကိုသုံးကြစို့"

# လူစုလူဝေး မဖြစ်လေ ကောင်းလေ

မြန်မြန်ဆန်ဆန် လုပ်စေချင်တယ်ဆိုတာဟာ လူစုလူဝေး မဖြစ်အောင်လို့၊ ကိုဗစ်ရောဂါရဲ့ အဓိက ကာကွယ် ရမယ့်အချက်ကတော့ သိပ်ပြီးတော့ လူစုလူဝေးတွေမဖြစ်ဖို့၊ တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာနေနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရွေးကောက်ပွဲမှာ မဲရုံတွေမှာလာပြီးတော့ မဲပေးဖို့လာတဲ့ ပြည်သူတိုင်းကို စစချင်း အဖျားတိုင်းမှာပါ။ အပူချိန်တိုင်းမှာပါ။ အပူချိန်က မြင့်သင့်တာထက်မြင့်နေပြီဆိုရင် ဘယ်လို စီစဉ်ထားလဲ၊ ကျန်းမာရေးအတွက်ဘယ်လို လုပ်မလဲဆိုတာလည်း အားလုံးစီစဉ်ပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် လူစုလူဝေး မဖြစ်လေ ကောင်းလေပါပဲ။ ဒါကြောင့် ၆ပေ ခွာပြီးတော့ ပြည်သူတွေ တန်းစီဖို့ လုပ်ထားတယ်။ ကြာကြာတန်းစီဖို့ မလိုအောင်လို့ မြန်မြန်ဆန်ဆန်ထွက်နိုင်အောင်လို့ ဘယ်လို စည်းမျဉ်း စည်းကမ်းတွေ ကျွန်မတို့ သတ်မှတ်မလဲဆိုတာ သေချာလေ့လာထားပြီးပါပြီ။

(Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၁၆–၁၀–၂၀၂၀ ရက်နေ့တွင် ကိုဗစ်–၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်)



### အသိပေးနှိုးဆော်ချက်

COVID–19 ကပ်ရောဂါကို ကာကွယ်ထိန်းချုပ်နိုင်ရေး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ပြည်သူလူထုကလည်း လိုက်နာဆောင်ရွက်လျက်ရှိပြီး အချို့တိုင်းဒေသကြီး နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်များတွင် Stay at Home အစီအမံများကို ချမှတ်ဆောင်ရွက်လျက်ရှိပါသည်၊ ယခုကာလ သည် ရွေးကောက်ပွဲအကြိုကာလအချိန်အခါလည်းဖြစ်သဖြင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရလျက်ရှိပါသည်။

သို့သော် မကြာမီရက်များတွင် သီတင်းကျွတ်ပွဲတော်နှင့် တန်ဆောင်တိုင်ပွဲတော်ကာလသို့ ရောက်ရှိပြီး ယင်းကာလကို အကြောင်းပြု၍ မီးရှူးမီးပန်းများပစ်လွှတ်ခြင်း၊ ဗြောက်ဆိုး၊ ရှူးဒိုင်းများပစ်ဖောက်ခြင်းများ ပြုလုပ် ကြခြင်းကြောင့် အများပြည်သူ အထိတ်တလန့်ဖြစ်စေခြင်း၊ ပြည်သူလူထုနှင့် ကလေးသူငယ်တို့ ထိခိုက်အနာတရ ဖြစ်စေနိုင်သည့်အပြင် မသမာသူများ၊ အဖျက်အမှောင့် ဆောင်ရွက်လိုသူများကလည်း အခွင့်ကောင်းယူပြီး အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ဖောက်ခွဲဖျက်ဆီးမှုများ ရောနှောဆောင်ရွက်လာနိုင်ပါသည်။

သို့ဖြစ်၍ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးအတွက် မီးရှူးမီးပန်း၊ ဗြောက်အိုး၊ ရှူးဒိုင်းများကို ထုတ်လုပ်ခြင်း၊ သယ်ဆောင်ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ ရောင်းချခြင်း၊ ပစ်ဖောက်ခြင်းများမပြု လုပ်ကြရန်နှင့် လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေအရ ထိရောက်စွာ ထိန်းချုပ်အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။ မြန်မာနိုင်ငံရဲတ**်**ဖွဲ့

### COVID-19 Call Center ကို နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ဗွင့်လှစ်ထား

နေပြည်တော် အောက်တိုဘာ ၂၃ COVID–19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်အတွက် COVID – 19 Call Center ကို ဆေးသုတေသန ဦးစီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတို့ ညှိနှိုင်းမှုဖြင့် ဆက်သွယ်ရေး အော်ပရေတာ လေးခု၊ Blue Ocean ကုမ္ပဏီတို့ ပူးပေါင်း၍ COVID–19 Call Center (ဖုန်းနံပါတ် ၂၀၁၉) အား ဧပြီ ၈ ရက်မှစ၍ နုံနက် ၈ နာရီမှ ည ၈ နာရီအထိ ဖွင့်လှစ်ခဲ့ပြီး ယခုအခါ နေ့ စဉ်နံနက် ၉ နာရီမှ ညနေ ၅ နာရီ အထိ ရန်ကုန်မြို့၊ ဆေးသုတေသနဦးစီးဌာနတွင် ဆေးသုတေသနဦးစီးဌာန တွင်တို့ ဝန်ထမ်း ၄၃ ဦး၊ မြန်မာနိုင်ငံ



### ၂၃-၁၀-၂၀၂၀ ရက်၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အများဆုံး ၁၀ နိုင်ငံ၏ အခြေအနေ

စဉ်	နိုင်ငံ	ဓာတ်ခွဲအတည်ပြု လူနာ စုစုပေါင်း	ရောဂါပိုး ကင်းစင်သွားသူ	သေဆုံးသူဦးရေ စုစုပေါင်း
ЭШ	အမေရိကန်	ინნვენე	ეცეცეეი	ગ્રજ્ ગુજ
JII	အိန္ဒိယ	ეენგინე	<u> </u>	၁၁၇၃၆၅
<b>5</b> II	ဘရာဇီး	ე <b>၃</b> ၃၂၆၃၄	୨୧ <sup>୭</sup> ୬၂၉୧	<u>ე</u> ეეცცე
911	ရုရှား	၁၄၈၀၆၄၆	၁၁၁၉၂၅၁	JooJo
၅။	စပိန်	၁၀၉၀၅၂၁	စိစစ်ဆဲ	გ <b>ე</b> ე
GII	အာဂျင်တီးနား	၁၀၅၃၆၅၀	၈၅၁၈၅၄	၂୧၉၅୧
ମା	ပြင်သစ်	<u>୧</u> ୧୧୦୨୭	၁၀၈၅၉၉	રુડ્રાગ્૦
ดแ	ကိုလံဘီယာ	၉၉၀၂၇၀	၈၉၃၇၁၂	၂၉၆၃၆
GII	ပီရူး	၈၇၉၈၇၆	ეცნე၁ც	୧୧၉၈၄
OOII	မက္ကဆီကို	၈၇၄၁၇၁	၆၃၆၃၉၁	၈၇၈၉၄

### အာဆီယံနိုင်ငံများမှ COVID-19 ရောဂါ သတင်းထုတ်ပြန်ချက်

	75-00-	၂၀၂၀	
	COVID–19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ	ရောဂါပိုး ကင်းစင်သွားသူ	ပိုးတွေ့သေဆုံး လူနာ
အင်ဒိုနီးရား	၃၈၁၉၁၀	<b>२</b> ०၅၁००	၁၃၀၇၇
ဖိလစ်ပိုင်	გ <mark>ნ</mark> ეეცც	၃၁၂၆၉၁	<u>ල</u> ො၅
စင်ကာပူ 🌕	<u> ე</u> ეცე၁	၅၇၈၂၉	၂၈
မြန်မာ	ુરાક <sub>ઉ</sub> ગ	JJ999	၁၀၃၈
မလေးရှား	ე၄၅၁၄	၁၅၈၈၄	၂၁၄
<b>ක්</b> දිස	રડીડ	၃၅၁၈	୨୧
ဗီယက်နမ်	၁၁၄၈	၁၀၄၉	୧၅
ကမ္ဘောဒီးယား 🔼	၂၈၆	၂၈၀	0
ဘရူနိုင်း	၁၄၈	၁၄၃	9
လာအို	J9	'n	0

### COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၁၃၆၁ ဦး တွေ့ရှိ

(၂၃–၁၀–၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ

(၂၂–၁၀–၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီမှ (၂၃–၁၀–၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၃,၆၉၉) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID–19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁,၃၆၁)ဦး တွေ့ရှိရပါသည်။

#### ဓာတ်ခွဲခန်းများနှင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဓာတ်ခွဲစမ်းသပ်မှုအခြေအနေ (၂၃-၁၀ -၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီအထိ

ဓာတ်ခွဲဌာနအမည်	စစ်ဆေးခဲ့သည့် ဘေတ်ခွဲနမူနာ စုစုပေါင်း	ပိုးတွေ့ လူနာသစ်
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)	(၁၅၀၆) ခု	(၂၄၈) දීඃ
ဆေးသုတေသနဦးစီးဌာန (DMR)	(၃၇၃) ခု	(၅၈) දිඃ
ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး)	(၇၃၅) ခု	(මම) දී:
ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်)	(၂၅၁) ခု	(२) క్రిక
ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (တောင်ကြီး)	(၄၅၉) ခု	(၁) ဦး
ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀)	(၄၅၀) ခု	(၇၂) ဦး
နေပြည်တော်၊ အမှတ် (၂) တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀)	(၁၁၉) ခု	-
နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် Gene Xpert စက်များဖြင့် ဓာတ်ခွဲစမ်းသပ်မှုအခြေအနေ	(၂၃၇) ခု	(ලිද) දී
နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဆေးရုံများတွင် COVID-19 Rapid Antigen Diagnostic Test	(၇၀၉) ခု	(၂၁၇) ဦး

စစ်ဆေးမှုအခြေအနေ	Panishop (t)	
နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများတွင် COVID-19 Rapid Antigen Diagnostic Test စစ်ဆေးမှုအခြေအနေ	(၈,၈၆၀) ခု	(ලිදද) දුීඃ
စုစုပေါင်း	(ඉඉව්,දර)	(၁,၃၆၁) ဦး

#### မြန်မာနိုင်ငံတွင် COVID-19 လူနာဖြစ်ပွား၊ သေဆုံးမှုအခြေအနေ (၂၃-၁၀ -၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီအထိ

	အသစ် (လွန်ခဲ့သော ၂၄ နာရီအတွင်း)	ယခုအထိ စုစုပေါင်း
စစ်ဆေးခဲ့သည့် ဓာတ်ခွဲနမူနာ စုစုပေါင်း	(၁၃,၆၉၉) දී:	(၅၇၉,၉၂၁) ဦး
COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း	(၁,၃၆၁) දුීඃ	(၄၂,၃၆၅) දුී:
ဆေးရုံဆင်းခွင့် ရရှိသူ	(၁,၃၁၀) දීඃ	(JJ,999) ဦး
သေဆုံးလူနာ	(55) දි:	(၁,ဝ၃၈) ဦး

- Rapid Antigen Diagnostic Test Kit များဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံကြီးများနှင့် မြို့နယ်များတွင် ဆက်လက်စစ်ဆေးလျက်ရှိပြီး အဆိုပါ စစ်ဆေးမှုများတွင် အနံ့မရရှိသူများလည်း ပါဝင် ပါသည်။
- ယနေ့ သေဆုံးသူ (၃၃) ဦးအနက် ရောဂါအခံရှိသူ (၂၆) ဦးပါဝင်ပါသည်။
- ရန်ကုန်တိုင်းဒေသကြီးအတွင်း အသွားအလာကန့်သတ်ထားရှိရာနေရာများမှ ဓာတ်ခွဲအတည်ပြုလူနာများ နှင့် အနီးကပ်ထိတွေ့ခဲ့သူများအနက် Negative အဖြေထွက်ရှိခဲ့သူ (၁,၇၁၇) ဦးအား ၎င်းတို့၏နေအိမ်များ တွင် အသွားအလာကန့်သတ်ထားရှိ၍ ဆက်လက်စောင့်ကြပ်ကြည့်ရှုသွားမည် ဖြစ်ပါသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

## COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

(၂၃–၁၀–၂၀၂၀) ရက်နေ့၊ ညနေ (၆:၀၀)နာရီ

(၂၂–၁၀–၂၀၂၀) ရက်နေ့ဓာတ်ခွဲစစ်ဆေးမှုများတွင် တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ (၁,၃၀၈) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှုအခြေအနေမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်–

<u>•</u> ۇ	တိုင်းဒေသကြီး/ ပြည်နယ်/ ပြည်ထောင်စုနယ်မြေ နေပြည်တော်	(8 <sub>1.4</sub> 05	အတည်ပြုလူနာ (ဦးရေ)
		သင်္ဃန်းကျွန်း	Эос
		မြောက်ဥက္ကလာပ	eo
		လှိုင်သာယာ	69
		မင်္ဂလာဒုံ	୨୯
		အင်းစိန်	75
		ဒဂုံမြို့သစ် (တောင်ပိုင်း)	୨୯
		ရန်ကင်း	Gg
		ရွှေပြည်သာ	90
		သန်လျင်	90
	ရန်ကုန်တိုင်းဒေသကြီး	မရမ်းကုန်း	90
IIC	ရနကုနတူငးဒေသကြး	ဒဂုံဆိပ်ကမ်း	50
		ထန်းတပင်	IJ
		သာကေတ	Jo
		ဒဂုံမြို့သစ် (အရှေ့ပိုင်း)	26
		ဗိုလ်တထောင်	26
		300	26
		ကျောက်တံတား	၁၇
		တာမွေ	9c
		ကျောက်တန်း	9c
		လှိုင်	၁၅
		တောင်ဥက္ကလာပ	၁၅
		ဗဟန်း	>၅
		တွံတေး	აე
		ဒဂုံမြို့သစ် (မြောက်ပိုင်း)	၁၂
		စမ်းချောင်း	ອງ
		အလုံ	၁၁
		ကြည့်မြင်တိုင်	е
		ပန်းဘဲတန်း	6
		မင်္ဂလာတောင်ညွှန့်	G
		ဒေါင့်	6
		လသာ	9
		ပုစွန်တောင်	G
		တိုက်ကြီး	9
		မှော်ဘီ	9
		ဆိပ်ကြီးခနောင်တို	9
		ခရမ်း	9
		aဂုံ	9
		လမ်းမတော်	9
		ကွမ်းခြံကုန်း	9
		ကော့မှုႏ	5

		သုံးခွ	9
		စုစုပေါင်း	၁,၀၅၆
		မဟာအောင်မြေ	၁၇
J۳	မန္တလေးတိုင်းဒေသကြီး	ချမ်းအေးသာစံ	9
		မိတ္ထီလာ	9
		ලිදි:ලි	J
		ရမည်းသင်း	J
		ညောင်ဦး	0
		စဉ့်ကိုင်	0
		နွားထိုးကြီး	0
		၀မ်းတွင်း	9
		ချမ်းမြသာစည်	э
		စုစုပေါင်း	90
		အမ်ိုး	၁၃
		మీయ్ద	9
		မြောက်ဦး	9
		တောင်ကုတ်	9
		မောင်တော	9
<b>SII</b>	ရခိုင်ပြည်နယ်	စစ်တွေ	9
		ကျောက်ဖြူ	9
		ပုဏ္ဏားကျွန်း	9
		ဘူးသီးတောင်	J
		ကျောက်တော်	J
		မင်းပြား	J
		စုစုပေါင်း	99
		အုတ်တွင်း	75
		ပဲခူး	75
		ကြို့ပင်ကောက်	75
911	ပဲခူးတိုင်းဒေသကြီး	ကျောက်တံခါး	Jo
		နတ်တလင်း	00
		നം	9
		<del></del> <u> </u>	J
		အုတ်ဖို	J
		ဝေါ	J
		ရွှေကျင်	5
		ညောင်လေးပင်	0
		စုစုပေါင်း	၁၁၂
		မအုပင်	9
		<del>ဖျာ</del> ပုံ	9
		ဝါးခယ်မ	9

- 3	(၂၂-၁၀-၂၀၂၀) ရက်နေ့အတွက် ေ	ာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း	(၁,၃၀၈) ရှိ
		စုစုမ	c :3k
og#	ရှမ်းပြည်နယ် (မြောက်ပိုင်း)	ကျောက်မဲ	0
		φφec.	ાં ક્રિ
၁၃။	ကချင်ပြည်နယ်	<u>မြစ်ကြီး</u> နား	٥
		9960	c :36
၁၂။	ချင်းပြည်နယ်	တီးတိန်	0
		9960	ગેર્દા તુ
201	ကရင်ပြည်နယ်	ကြာအင်းဆိပ်ကြီး	٥
	2 2 2 2	ကော့ကရိတ်	٥
		9990	ာရှင်း ၁၂
	no setoto ca <del>ral</del> i	ကော့သောင်း*	0
NOC	တနင်္သာရီတိုင်းဒေသကြီး	ලි <mark></mark> ග්	٥
		ထားဝယ်	00
		စုစုပေ	o :3f
	- The Lordon	ဝက်လက်	٥
Ga.	စစ်ကိုင်းတိုင်းဒေသကြီး	§ὸωδ:	J
		တန့်ဆည်	9
		စုစုပေ	n8: g
	6.8 <u>es</u>	အောင်လံ	٥
၇။	မကွေးတိုင်းဒေသကြီး	ချောက်	J
		သရက်	J
		စုစုပေ	i8: 6
Gu	မွန်ပြည်နယ်	သထုံ	0
		မော်လမြိုင်	3
		စုစုလ	
		eလွန်	0
		မြောင်းမြ	0
			5
		ကျိုက်လတ်	3
O"	ရောဝတီတိုင်းဒေသကြီး	ဒေးဒရဲ အိမ်မဲ	٥

မော်လမြိုင်ကျွန်း

\* ပြည်ပမှ ပြန်လည်ရောက်ရှိလာပြီး အသွားအလာကန့်သတ်ထားရှိ: ဖြစ်ပါသည်။

မှတ်ချက်။ (၂၂–၁၀–၂၀၂၀) ရက်နေ့တွင် စစ်ဆေးတွေ့ ရှိခဲ့သော ဓာတ်ခွဲ အတည်ပြုလူနာ (၁,၃၀၈) ဦးတွင် အနံ့မရရှိသူ (၁၀၁) ဦး ပါရှိပါသည်။

(၂၂-၁၀-၂၀၂၀)ရက်နေ့၊ ည (၈:၀၀) နာရီသတင်းတွင် ထုတ်ပြန်ခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ (၁,၃၁၂)ဦးအနက်(၄)ဦးမှာ ဒုတိယအကြိမ် ဓာတ်ခွဲ နမူနာ ရယူစစ်ဆေးခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် (၂၂-၁၀-၂၀၂၀) ရက်နေ့တွင် စစ်ဆေးတွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာမှာ (၁,၃၀၈)ဦး ဖြစ်ပါသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

### ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီမှ

### ရခိုင်ပြည်နယ် စစ်တွေ၊ မြောက်ဦးနှင့် ကျောက်ဖြူခရိုင်များရှိ နေရပ်စွန့်ခွာသူများအတွက် လူသုံးကုန်ပစ္စည်းများလှူဒါန်း

နေပြည်တော် အောက်တိုဘာ ၂၃

ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (Korea International Cooperation Agency –KOICA) မှ ရခိုင်ပြည်နယ် စစ်တွေ၊ မြောက်ဦးနှင့် ကျောက်ဖြူခရိုင်များရှိ နေရပ်စွန့်ခွာသူများအတွက် လူသုံးကုန်ပစ္စည်းများ လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။ (အောက်ပုံ)

အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ရခိုင်ပြည်နယ်ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်း နှင့်စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း၊ UEHRD ကော်မတီညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး က KOICA မှ မြန်မာနိုင်ငံအစိုးရ၏ ကိုဗစ်–၁၉ ရောဂါကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှု အနေဖြင့် Hand Sanitizer များ၊ ဆေးစိမ်ခြင်ထောင်များ၊ တာပေါ် လင်များနှင့် နှာခေါင်းစည်းများ ခန့်မှန်းတန်ဖိုး အမေရိကန် ဒေါ်လာ ၃၀၀၀၀၀ လှူဒါန်းခြင်းကို အထူးပင်ဝမ်းမြောက် ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် မည်သူတစ်ဦး တစ်ယောက်မျှ မကျန်ရှိစေရေးအတွက် ပြည်တွင်းနေရပ် စွန့်ခွာသူများ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ မသန်စွမ်းများ အပါအဝင် ပြည်သူများအတွက် ကိုဗစ်–၁၉ အသိပညာပေးလုပ်ငန်းနှင့်



လူုဒါန်းပစ္စည်းများကို နေရပ်စွန့်ခွာသူများ လက်ဝယ် IDP စခန်းများ၊ တိုက်ပွဲရှောင်စခန်းများအတွက် ကိုဗစ်–၁၉ သို့ စနစ်တကျ ဖြန့်ဖြူးနိုင်ရေး ရခိုင်ပြည်နယ်အစိုးရ၊ ရောဂါကာကွယ် ရေးပစ္စည်းများ ပံ့ပိုးထောက်ပံ့ခဲ့ပါကြောင်း၊ ထို့အပြင် CERP အစီအစဉ်အရ IDP စခန်းများ၊ တိုက်ပွဲရောင် သက်ဆိုင်ရာဌာနများ နှင့် ပူးပေါင်း၍ ဆောင်ရွက်ပေးသွား စခန်းများတွင် နေထိုင်သူများနှင့် ထိခိုက်လွယ်အုပ်စုများ မည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ လူူဒါန်းခြင်းသည် လက်ခံ တွင် အထောက်အကူဖြစ်မည့်လုပ်ငန်းများကို ငွေကျပ် ရရှိသူများအနေဖြင့် ကိုဗစ်–၁၉ ရောဂါ ကာကွယ်တားဆီး ၃၀ ဒသမ ၄၄၆ သန်း ကျခံဆောင်ရွက်ခဲ့ပါကြောင်း၊ KOICA ရေးလုပ်ငန်းများတွင်သာမက အထွေထွေအသုံးပြုရန်

အတွက်ပါ အသုံးဝင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကိုရီးယားနိုင်ငံသံအမတ်ကြီး မစ္စတာ လီဆောင်ဟွာက KOICA အနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာအိမ်ထောင်စု ၈၀၀၀ ကျော်အတွက် လိုအပ် သော လူသုံးကုန်ပစ္စည်းများဖြစ်သော ဆေးစိမ်ခြင်ထောင် များ၊ တာပေါ် လင်များ၊ Face Masks နှင့် Hand Sanitizers များထောက်ပံ့ရခြင်းအတွက် ဝမ်းမြောက်ရပါကြောင်း၊ Korea နိုင်ငံအစိုးရအနေဖြင့် ODA "Building Trust" initiative အရ လှူဒါန်းခြင်း ဖြစ်ပါကြောင်း၊ Korea နိုင်ငံ သည် ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားချိန်မှစတင်၍ မြန်မာနိုင်ငံ၏ ကိုဗစ်–၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး၊ ရောဂါရှာဖွေရေးလုပ်ငန်းများတွင် အတူတကွ ကူညီဆောင် ရွက်လျက်ရှိပြီး ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် KOICA မှ Chief Representative က လှူဒါန်းရသည့် အကြောင်းရင်းကို ပြောကြားပြီး လှူဒါန်း ပစ္စည်းပေးအပ်လွှာကို တာဝန်ရှိသူအားပေးအပ်ရာ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။ ဆက်လက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ကိုယ်စား ပြည်နယ် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော် အေးသိန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြား ကြောင်း သိရသည်။

Kunming

အောက်တိုဘာ ၂၂ ရက်က Kunming Air လေကြောင်းလိုင်းမှ အထူးလေယာဉ်ဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိလာသည့် ကိုဗစ်–၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများကို သယ်ဆောင်ကြစဉ်။ (သတင်း-ကျောဖုံး)

အောက်တိုဘာ၂၁ ရက်က China Eastern လေကြောင်းလိုင်းမှ အထူးလေယာဉ်ဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိလာသည့် ကိုဗစ်–၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများကို သယ်ယူကြစဉ်။ (သတင်း-ကျောဖုံး)


အသိပေး နိုးဆော်ချက်


ရန်ကုန်တိုင်းဒေသကြီးအတွင်း သီတင်းကျွတ်ကာလတွင် ဗြောက်အိုး၊ မီးရှူးနှင့် မီးဒုံး ဖြစ်စေခြင်း၊ မသမာသူများမှ ရပ်ရွာအေးချမ်းသာယာရေးနှင့် လုံခြုံရေးကိုထိခိုက်အောင် ပြုလုပ်လာနိုင် (ရှူးဒိုင်း)များကို ထုတ်လုပ်ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း၊ ပစ်ဖောက်ခြင်းများ မရှိစေရေးအတွက် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ မှ အသိပေးနှိုးဆော်ချက်များ နှစ်စဉ်ထုတ်ပြန်လျက်ရှိပါသည်။

၂။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များ၌ သီတင်းကျွတ်ပွဲတော်ကာလတွင် ဗြောက်အိုး၊ မီးရှူးနှင့် မီးဒုံး(ရှူးဒိုင်း)များကို ပစ်ဖောက်မှုများကြောင့် ပြည်သူများ အထိတ်တလန့်

ခြင်းတို့ကြောင့် ဗြောက်အိုး၊ မီးရူးနှင့် မီးဒုံး(ရူးဒိုင်း)များကို ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း၊ ပစ်ဖောက် ခြင်းများမပြုလုပ်ကြရန်နှင့် လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့





### ရွှေသွေးဂျာနယ်ထွက်ရှိ

ရန်ကုန် အောက်တိုဘာ ၂၃ ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေး နှင့် ထုတ်ဝေရေးဦးစီးဌာန စာပေ ဗိမာန်ရုံးက အပတ်စဉ် စနေနေ့ တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေ ဖြန့်ချိလျက်ရှိသည်။

အောက်တိုဘာ ၂၄ ရက် (စနေ နေ့) တွင် ထုတ်ဝေမည့် ရွှေသွေး ဂျာနယ်၌ မြင်သမျှအရာတိုင်းကို မျောက်ကလေး စပ်စုချင်သော ပေါက်ပေါက်အကြောင်းကို ရေးဖွဲ့ ထားသည့် ကာတွန်းဇော်ဝိတ်၏ "စပ်စုနှင့် ဒုက္ခ" မျက်နှာဖုံးကာတွန်း၊ ရေကို အသုံးပြုမှုများစွာထဲမှ သောက်သုံး၍ရနိုင်သော ရေအမျိုး အစားအချို့အကြောင်းကို တင်ဆက် ထားသည့် "သောက်သုံး၍ ရနိုင် သည့် ရေအမျိုးအစားများ" သုတ \_\_\_\_\_ ဆောင်းပါးနှင့် ကလေးတို့အနေဖြင့်



မှန်ကန်ခိုင်လုံမှုရှိသော သတင်း အချက်အလက်များကို သတိပြု ဆင်ခြင်ပြီး လက်ခံယုံကြည်ရန် အရေးကြီးကြောင်း တင်ဆက်ထား သည့် "သတင်းတု၊ သတင်းမှားများကို သတိပြု ရောင်ကြဉ်ကြပါစို့" သုတ ကဏ္ဍ၊ ကလေးတို့အနေဖြင့် ကဗျာ

စာပေကို နှစ်သက်မြတ်နိုးဖွယ် ဖတ်ရှု နိုင်မည့် စာအုပ်ကောင်းလေး တစ် အုပ်ကို ဖော်ညွှန်ထားသည့် "ရွှေသွေး တို့ စာဖတ်စို့" ကဏ္ဍ၊ ပုပုတို့ သူငယ်ချင်းတစ်စု၏ ဖောက်ထွင်း ဝိဇ္ဇာများကိုကူညီ ဖမ်းပေးနိုင်ခဲ့ပုံ အကြောင်း တင်ဆက်ထားသည့် "ပုပုပါဝင်သည့် အမှတ်မထင်" နှစ် မျက်နှာ ကာတွန်း၊ ညီညီနှင့် မီမီတို့၏ မြန်မာ့ရိုးရာသီတင်းကျွတ်ပွဲတော်ကို အွန်လိုင်းမှတစ်ဆင့် သူငယ်ချင်းများ နှင့် ပျော်ရွှင်စွာ ကျင်းပပုံအကြောင်း ကို တင်ဆက်ထားသည့် "သီတင်း ကျွတ်ပွဲတော်"ကလေးဝတ္ထု၊ကလေး တို့ရေးဆွဲထားသော ကာတွန်းများ ကို ဖော်ပြပေးထားသည့် "ရွှေသွေး တို့လက်ရာ" ကဏ္ဍအပါအဝင်ရွှေ သွေး အင်္ဂလိပ်သဒ္ဒါ ကဗျာကဏ္ဍ စုံလင်စွာဖြင့် ဖတ်စရာ မှတ်စရာများ ပါရှိကြောင်း သိရှိရသည်။

သတင်းစဉ်



### သဗန်းဆိပ်ရေလှောင်တမံမှ မိုးစပါးစိုက်ဧကများ အောင်ရေရသည်အထိ ဆည်ရေပေးဝေနိုင်ရန် စီမံဆောင်ရွက်လျက်ရှိ

နေပြည်တော် အောက်တိုဘာ ၂၃ သဖန်းဆိပ်ရေလှောင်တမံ ဆည်ရေ သောက်ဧရိယာအတွင်း ၂၀၂၀ ပြည့် နှစ် မိုးစပါးလျာထားဧက ၄၂၀၀၀၀ ယခုလက်ရှိတွင် လျာထားကာ ဆည်ရေဖြင့် ဧက ၄၄၀၀၀၀ ကျော် စိုက်ပျိုးပြီးဖြစ်ပြီး ဆည်ရေသောက် ဧရိယာအတွင်းရှိ လယ်မြေများအား ရေအလေအလွင့်မရှိစေရန် အလှည့်ကျစနစ်ဖြင့် ရေပေးဝေလျက် ရှိကြောင်း သိရသည်။

ထို့အပြင် ရေချေတာသုံးစွဲနည်း စနစ်ဖြစ်သည့် စိုတစ်လှည့် ခြောက် တစ်ခါစနစ်ဖြင့် ရေအသုံးချသူများ အဖွဲ့ (WUG) များနှင့် ပေါင်းစပ်ညှိနှိုင်း ပြီးရေပေးဝေနေသဖြင့် စပါးပင်များ ယခင်နှစ်ကထက် ပိုမိုရှင်သန်လျက် ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဆက်လက်၍ မိုးစပါးစိုက်ပျိုး ထားသော ဧရိယာများ အောင်ရေပြည့် မီစွာ ရရှိနိုင်ရေးနှင့် မြောင်းအဖျား

ပိုင်းသို့ စိုက်ပျိုးရေရောက်ရှိနိုင်ရေး တို့အတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့် ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ ကိုယ်တိုင်ကွင်းဆင်း၍ ကြီးကြပ် လျက်ရှိပြီး စိုက်ပျိုးပြီး မိုးစပါးဧက ၄၄၀၀၀၀ ကျော် အောင်ရေရသည် အထိ အောင်မြင်စွာ ဆက်လက်၍ ဆည်ရေပေးဝေမည်ဖြစ်ကြောင်း သိ ရသည်။

#### အကူအညီ တောင်းခံနိုင်

ပြည်သူလူထုအနေဖြင့် သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနတွင် (၂၄) နာရီ ဖွင့်လှစ်ထားရှိသော Hot – line ဖုန်းများဖြစ်သည့် ဂ၆၇–၃၄၀၄၆၆၆ နှင့် ၀၆၇–၃၄၀၄၇၇၇ တို့သို့ အချိန် မရွေး ဆက်သွယ်သတင်းရယူ၊ အကူ အညီတောင်းခံနိုင်ပါကြောင်း အသိပေး နိုးဆော်အပ်ပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန

ကျပ် ၁၂၉၃ . ၃

ကျပ်

ကျပ်

ကျပ်

ကျပ်

ကျပ်

ကျပ်

ကျပ်

ကျပ်

აეგე . ც

၁၆၈၆ . ၂

JSJ · 6

**၉၁၄** . ၉၀

ეცი . ეი

၃၁၁ . ၉၈

(ဗဟိုဘဏ်ပေါက်ဈေးဖြစ်ပါသည်)

50 · 60]

၁၇ . ၅၇၂

**ცე** . აი

### ရန်မာ့အလင်း

စာတည်းမှူးချုပ်

www.mrtv.gov.mm www.facebook.com/mrtvwebmediaportal

– အောင်နိုင်ဦး

ခေတ္တစာတည်းမှူး

– ဝင်းကျော် မြင့်ဆွေ

သတင်းထောက်ချုပ် စာတည်းများ

- ကြည်ဝင်း၊ ခင်ရတန၁၊ သိမ့်သိမ့်မိုး၊ ဇူလိုင်မိုး၊ မြတ်မွန်ထွေး၊

ဘာသာပြန် စာတည်း

– ခြူးစန္ဒီနွေး၊ ကလျာမိုးမြင့်၊ တင်လင်းအောင်

အကြီးတန်း သတင်းထောက်များ - ကျော်သူဝင်း၊ စိန်လွင်အောင်၊ ဇင်ဦး၊ တင်မောင်လွင်၊ ဟိန်းထက်ဇော်၊ သန့် ဇင်ဝင်း

အငယ်တန်း သတင်းထောက်များ – နေဝင်းထွန်း(၂)၊ ဝေသူနွယ်၊ ဧာခြည်အေး

ဓာတ်ပုံ

- တင်စိုး

သတင်းထောက် သုတေသန

- အိအိခင်နှင့် အဖွဲ့

စာပြင်

- ကျော်ဇင်ဦး၊ အေးအေးမိုးလှိုင်နှင့် အဖွဲ့

စာမျက်နှာဖွဲ့စည်းမှုနှင့် – ဧော်ဝိုင်းအောင်၊ သန်းထွန်းအောင်နှင့် အဖွဲ့ ဒီဓိုင်း

**အီးမေးနှင့် အွန်လိုင်း –** သီဟအောင်၊ သက်လွင်ဦးနှင့် အဖွဲ့

**ထုတ်ဝေခြင်းအမှတ် –** (၀၁၀၉၃)

ပုံနှိပ်ခြင်းအမှတ် - (၀၀၈၇၇)

mmalin.npt@ gmail.com

www.facebook.com/MYANMAALINNNEWS

**နေပြည်တော်–စာတည်းမှူး** ၀၆၇–၃၆၁၄၂၊ **စာတည်းအဖွဲ့** ၀၆၇–၃၆၁၄၅၊ **ဖက်စ်** ၀၆၇–၃၆၁၄၆၊ ရန်ကုန်ရုံးခွဲ– အမှတ်(၅၃)၊ နတ်မောက်လမ်းသွယ်(၁)၊ ဗိုလ်ချို(၂) ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့၊ စာတိုက်သေတ္တာအမှတ်-၄၀၊ စာတည်းအဖွဲ့ ၀၁-၅၄၄၃၀၉၊ မန်နေဂျာ ၀၁-၅၄၄၃၁၄၊ စီမံ ၀၁-၅၄၄၃၁၅၊ **ငွေစာရင်း** ၀၁-၅၄၄၃၁၆၊ **ကြော်ငြာ** ၀၁-၅၄၅၈၃၄၊ ၀၁- ၅၅၉၁၁၈၊ Fax ၀၁-၅၄၆၂၂၁၊ ၀၆၇-၃၆၁၄၈၊ ဖြန့်ချိရေး ၀၁-၅၄၄၃၁၇၊ Fax ၀၁-၈၆၀၄၅၄၆။



#### ယနေ့ဈေးကွက်ပေါက်ဈေးများ JS - 20 - JoJo နိုင်ငံတကာ ငွေကြေးများ

အမေရိကန်

ဥရောပ

ဗြိတိန်

ဂျပန်

တရုတ်

အိန္ရွိယ

ကိုရီးယား

မလေးရှား

စင်ကာပူ

ဩစတြေးလျ

တစ်ဒေါ်လာ

တစ်ဒေါ်လာ

၁၀၀ ယန်း

တစ်ဒေါ်လာ

တစ်ယွမ်

တစ်ရူပီး

၁၀၀ ဝမဲ

တစ်ဘတ်

တစ်ပေါင်စတာလင်

တစ်ယူရို

#### ရန်ကုန် ၁၆ ပဲရည် <del>ရောင်းဈေး</del> တစ်ကျပ်သား ကျပ် ၁၃၁၄ဝဝဝ ရန်ကုန် ၁၆ ပဲရည် ပြန်ဝယ်ဈေး တစ်ကျပ်သား ကျပ် ၁၃ဝ၉ဝဝဝ ရန်ကုန် ၁၅ ပဲရည် တစ်ကျပ်သား ကျပ် ၁၂၃၆၇၀၀ မန္တလေး ၁၆ ပဲရည် <del>ရောင်းဈေး</del> တစ်ကျပ်သား ကျပ် ၁၃၁၄ဝဝဝ မန္တလေး ၁၆ ပဲရည် ပြန်တ်ဈေး တစ်ကျပ်သား ကျပ် ၁၃ဝ၉ဝဝဝ တစ်ကျပ်သား ကျပ် ၁၂၃၆၇၀၀ မန္တလေး ၁၅ ပဲရည် (အောင်သမာဓိရွှေဆိုင်မှ ရယူပါသည်)

	စက်သုံးခ	ద్ద		
စက်သုံးဆီ	လက်လီဈေး	(ရန်ကုန်)	လက်လီဈေး	(မန္တလေး)
ဒီဇယ်(တစ်လီတာ)	ეⴢე/ეეე	ကျပ်	ეეე/ე <sup>ც</sup> ე	ကျပ်
ပရီမီယံဒီဧယ်(တစ်လီတာ)	ეკე/ეეი	ကျပ်	၅၇၀/၅၈၀	ကျပ်
အောက်တိန်း ၉၂	99/ <u>9</u> 09	ကျပ်	ე ე ე ე ე ე	ကျပ်
အောက်တိန်း ၉၅	G00/GJ0	ကျပ်	ලිලිං/ලිබෙ	ကျပ်

(Yangon Petrol မှ ရယူပါသည်)

		စတော့အိတ်ချိန်းဈေးကွက်		
ကုမ္ပဏီအမည်	အဖွင့်ဈေး (ကျပ်)	အပိတ်ဈေး (ကျပ်)	ရှယ်ယာစောင်ရေ	ရှယ်ယာတန်ဖိုး (ကျပ်)
FMI	00000	00000	၃၃၆	၃၃၆၀၀၀၀
MTSH	<b>ე</b> წეი	<b>ე</b> ცეი	၇၈၀၂	၂၈၄၇၇၈၀၀
мсв	റൊറ	റ്വെററ	250	225000
FPB	വ്വാ	വ്വാ	<b>ද</b> ၅၆	၇၈၃၂၀၀၀
ТМН	J <mark>ე</mark> ე0	၂၈၀၀	ગ્૧૬૬	<b>ჯ</b> ეჯცება
EFR	<b>ე</b> იჟი	၃၁၅၀	ეც	၁၇၀၉၀၀

ခင်ရတနာ – စုစည်းသည်

# မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဟံသာ၀တီ ဦးအုန်းကြိုင် ဆုံးရှာပြီ...

### သတင်းပိုး

သည်ကနေ့ ၂၃ အောက်တိုဘာ ၂၀၂၀ ပြည့်နှစ် သောကြာနေ့ မွန်းလွဲ ၃ နာရီ ၂၅ မိနစ်တွင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌဖြစ်သူ ဟံသာဝတီ ဦးအုန်းကြိုင် ဆုံးပါးသွားခဲ့ပါသည်။ ကိုဗစ်ရောဂါပိုးကူးစက်ခံရပြီး ဆေးကုသ ခံယူနေရာက ပိုးကင်းရှင်း ပျောက်ကင်းပြီဟုသိရပြီး ဆေးရုံမှဆင်းရတော့ မည့် အချိန်တွင် အူနှင့်ပတ်သက်သောရောဂါကြောင့် ခွဲစိတ်ကုသမှုခံယူခဲ့ရာမှ အူမကြီးပေါက်ခြင်းနှင့် ယင်းကြောင့် သွေးဆိပ်ပျံ့နှံ့ကာ ကိုယ်တွင်းအင်္ဂါများ ပျက်စီးမှုကြောင့် တိမ်းပါးသွားခဲ့ကြောင်း ကျန်ရစ်သူ မိသားစုဝင်များ၏ ပြောပြချက်အရ သိရပါသည်။

ဟံသာဝတီ ဦးအုန်းကြိုင်သည် ၁၆ စွန်၊ ၁၉၂၆ တနင်္ဂနွေနေ့တွင် အမှတ် ၈၁၊ အေလမ်း၊ ဈေးကုန်းရပ်ကွက်၊ အင်းစိန်မြို့၌ မွေးဖွားခဲ့သည်။ ဖခင်ဖြစ်သူမှာ ဦးဘိုးဆင်၊ မိခင်မှာ ဒေါ် နှင်းကျင်ဖြစ်ကာ ငယ်စဉ်က အင်းစိန် အစိုးရ မူလတန်းကျောင်း၊ အင်းစိန်အစိုးရ ဟိုက်စကူးကျောင်းတို့တွင် ပညာသင်ကြားခဲ့ပြီး ၁၉၄၄ တွင် ၁၀ တန်း အောင်မြင်ခဲ့သည်။ ၁၉၄၅-၄၆ တွင် ထီးတန်းကောလိပ်တွင် ပညာဆက်လက်သင်ကြားခဲ့ပြီး ၁၉၅၂-၅၃ ပညာသင်နှစ်တွင် ရန်ကုန်တက္ကသိုလ်က ပေးအပ်သော BA ဘွဲ့ကို ရရှိ ခဲ့သည်။

၂၉ နိုဝင်ဘာ ၁၉၄၅ နေ့၊ ၂၅ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့တွင် ဟံသာဝတီသတင်းစာကို ပြန်လည်ထုတ်ဝေသည့်အခါ၊ ဦးအုန်းကြိုင်သည် သတင်းထောက်အဖြစ် စတင်အမှုထမ်းခဲ့သည်။ ၁၉၅၀-၅၁ တွင် နိုင်ငံရေး သတင်းထောက်တာဝန်နှင့်အတူ တွဲဖက်၍ အယ်ဒီတာအဖြစ် ဟံသာဝတီ သတင်းစာတွင် တာဝန်ပေးအပ်ခြင်းခံရသည်။

ဟံသာ၀တီသတင်းစာတိုက်တွင် တာဝန်ထမ်းဆောင်နေစဉ်၊ ၁၉၅၄

နှင့် ၁၉၆၀ ပြည့်နှစ်များတွင် သတင်းစာတိုက်ပိုင်ရှင် ဗြိတိသျှဘားမား ဦးညွှန့် ချီးမြှင့်သည့် "သတင်းထူးချွန် ရွှေကလောင်ဆု" နှစ်ကြိမ်ရရှိ ခဲ့သည်။ ဟံသာ၀တီအုန်းကြိုင် ကလောင်အမည်ဖြင့် နိုင်ငံရေးသတင်းများ၊ သတင်းဆောင်းပါးများ များစွာရေးသားခဲ့၏။ ထိုကာလက ဟံသာ၀တီ တနင်္ဂနွေအထူးထုတ် မဂ္ဂဇင်းကဏ္ဍကိုပါ တွဲဖက်တာဝန်ယူခဲ့သည်ဟု သိရ ပါသည်။

သတင်းလိုက်ရာတွင် "ကျားလေး အုန်းကြိုင်" အမည်ဖြင့် လူသိများ ခဲ့သည်။ ၁၉၆၂ ဇန်နဝါရီလကုန်တွင် ဟံသာ၀တီသတင်းစာမှ နုတ်ထွက် ရပ်နားခဲ့သည်။

၁၉၆၃ တွင် ရတည (ရခိုင်တိုင်းရင်းသားညီညွှတ်ရေးအဖွဲ့) ခေါင်းဆောင် ဦးလှထွန်းဖြူ၏ အကူအညီတောင်းခံမှုကြောင့် ခေတ်သစ္စာသတင်းစာတိုက် တွင် အယ်ဒီတာလုပ်ခဲ့သည်။ နောင် ခေတ်သစ္စာကိုအမည်ပြောင်း ထုတ်ဝေ သည့် အမျိုးသားသတင်းစာတွင် ဂါးဒီယန်း ဦးစိန်ဝင်းနှင့်အတူ တာဝန် ထမ်းဆောင်ခဲ့သည်။

သတင်းစာလောက က အနားယူခဲ့ပြီးနောက် ၂၀၀၀ ပြည့်နှစ်တွင် နအဖ အစိုးရက အင်းစိန်ကြို့ကုန်း မင်းဓမ္မတောင်တွင် အဘယလာဘမုနိ ကျောက်တော်ကြီးဘုရား စကျင်ရုပ်ပွားတော် တည်ထားစဉ် သူငယ်စဉ်က မှီခိုဆည်းပူးခဲ့သော မင်းဓမ္မတောင်ဘုရားကျောင်းခေါ် ဦးသဓမ္မဒေဝကိတ္တိ ဘွဲ့ ံ ရာကျော်ဆရာတော်ဘုရားကြီးဖြစ်စဉ်တော်များနှင့် မင်းဓမ္မတောင် တော်အကြောင်းတို့ကို မြို့တော်သတင်းစာနှင့် နက္ခတ္တရောင်ခြည်မဂ္ဂဇင်း၊ ရောင်ပြန်မဂ္ဂဇင်းတို့တွင် နေ့စဉ် လစဉ် အခန်းဆက်ဆောင်းပါးရှည်ကြီး ရေးသားခဲ့သည်။ သူရ၉ၘ၊ ဂမ္ဘီရ သုတရသစုံ မဂ္ဂဇင်း တွင်လည်း ဟံသာဂတီအုန်းကြိုင် အမည်ဖြင့် သာသနာဘာသာနှင့် ဂမ္ဘီရ ပညာရပ်ဆိုင်ရာ ဆောင်းပါးများ ရေးခဲ့ သည်။

၂၀၀၅ တွင် ကကုသန္ဓ မြတ်ဗုဒ္ဓ၏ ဖီဝမာနက သကေသ ဓာတုဝင် သာဓု ဆံတော် ရှ င် စေ တီတော် သမိုင်းကို လည်းကောင်း၊ ၂၀၁၆ ကစ၍ ရန်ကုန် တက္ကသိုလ် လှိုင်နယ်မြေ မြန်မာ

အင်ဖိုတက်ရှိ ဓမ္မဝီရစာပေတိုက်က အပတ်စဉ်ထုတ်ဝေသည့် ဓမ္မဝီရဂျာနယ် တွင် အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။

1000

ကြေးပုံ၊ မြန်မာ့အလင်း၊ ဒီမိုကရေစီတူဒေး၊ စံတော်ချိန်၊ မြဝတီ စသည့် နေ့ စဉ်ထုတ် သတင်းစာများတွင် ဆောင်းပါးများ၊ ကဗျာများကို ဟံသာဝတီ ဦးအုန်းကြိုင် ကလောင်အမည်ဖြင့် ရေးသားခဲ့သည်။

မြန်မာနိုင်ငံ သတင်းစာဆရာအသင်း၊ မြန်မာနိုင်ငံ စာရေး ဆရာအသင်း တို့၏ ကန်တော့ခံ သက်ကြီးပညာရှင်လည်း ဖြစ်ပါသည်။ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း အမျိုးသားသတင်းဆု ကော်မတီက ချီးမြှင့်သည့် သတင်းသူရဲကောင်းဆုကိုလည်း ရရှိခဲ့ပါသည်။

၂၀၁၅ အောက်တိုဘာတွင် စတင်ဖွဲ့ စည်းသော မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီ (ပထမနှစ်သက်တမ်း)တွင် ကောင်စီဝင်၊ ဒုတိယဥက္ကဋ္ဌနှင့် အာဆီယံသတင်းမီဒီယာကောင်စီကွန်ရက် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ ပါသည်။

ယခု ၂၀၁၉ သက်တမ်းတွင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ တာဝန်ယူစဉ်ကာလတစ်လျှောက် ဆရာသည် ကိုးဆယ်ကျော် အရွယ်တွင် အသက်နှင့် မမျှအောင် တက်ကြွစွာ လှုပ်ရှားဆောင်ရွက်ရင်း မြန်မာနိုင်ငံ သတင်းမီဒီယာလောကအတွက် များစွာ ကျေးဇူးပြုခဲ့ပြီး ယနေ့ ၂၃ အောက်တိုဘာ၊ ၂၀၂၀ မွန်းလွဲ ၃ နာရီ ၂၅ မိနစ်တွင် ကွယ်လွန်အနိစ္စ ရောက်ခဲ့ပါသည်။

ဆရာ ဟံသာဝတီဦးအုန်းကြိုင် ကွယ်လွန်ခဲ့ခြင်းမှာ မြန်မာနိုင်ငံ သတင်းလောက၊ မီဒီယာလောကအတွက် ဆုံးရှုံးမှုကြီးအဖြစ် ဝမ်းနည်းမိရ ပါသည်။



ရန်ကုန် အောက်တိုဘာ ၂၃

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ သတင်းစာဆရာကြီး ဦးအုန်းကြိုင်(ဟံသာဝတီ ဦးအုန်းကြိုင်)သည် ယနေ့ မွန်းလွဲ ၃ နာရီ ၂၅ မိနစ်က ရန်ကုန်မြို့ တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) တွင် ကွယ်လွန်သွားပြီဖြစ်ရာ ၎င်းနှင့် ပတ်သက်၍ စာရေးဆရာကြီးများ၏ အမှတ်တရ စကားသံများကို ဖော်ပြအပ်ပါသည် –

#### ဆရာ ချစ်ဦးညို

ဆရာကြီးဟံသာဝတီဦးအုန်းကြိုင်ဟာ ကျွန်တော် တို့တွေမသိ၊ မမီလိုက်တဲ့ ရှေးတုန်းက နိုင်ငံရေးဖြစ်ရပ် တွေ၊ ခေါင်းဆောင်တွေရဲ့အကြောင်းတွေ၊ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေ၊ ပြီးတော့နိုင်ငံအတွက်အရေးကြီးတဲ့ အကြောင်းတွေ တော်တော်များများသိထားတဲ့ ပုဂ္ဂိုလ် ကြီးဖြစ်တယ်လို့ သိရတယ်။ သူပြောတဲ့စကားတွေထဲ ကနေ ကြားရတာလေ။ အဲဒီတော့ အခုလို ကွယ်လွန် သွားခြင်းဟာ ကျွန်တော်တို့ မသိရသေးတဲ့သမိုင်းအချို့ပါ ပျောက်ဆုံးသွားခြင်းလို့ အဲဒီလိုခံစားရပါတယ်။ သူ့ထံမှာ အများကြီးရှိနေသေးတယ်လေ။

#### ဆရာမြတ်ဝေတိုး(ပညာရေး )

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဆရာကြီး ဟံသာဝတီဦးအုန်းကြိုင် ကွယ်လွန်သွားတဲ့အတွက် သတင်းမီဒီယာလောကမှာ ကြီးမားတဲ့ဆုံးရှုံးမှုတစ်ရပ် ဖြစ်ပါတယ်။ ဆရာကြီးဟာ သတင်းမီဒီယာကောင်စီ သက်တမ်းတစ်လျှောက် လုပ်လာပြီးတော့ ယခင် ဆရာကြီး ဖိုးသောကြာ(ခေတ်မိုး)ဥက္ကဋ္ဌ တာဝန်ယူတဲ့ အချိန်မှာလည်း ဆရာကြီးဟံသာဝတီဦးအုန်းကြိုင်ဟာ ဒုတိယဥက္ကဋ္ဌအဖြစ် လုပ်ဆောင်ခဲ့တဲ့ပုဂ္ဂိုလ်ပါ။ အသက် အရွယ်အားဖြင့် ၉၀ ကျော်ပါပြီ။ နိုင်ငံအတွက်၊ သတင်း မီဒီယာလောကအတွက် တန်ဖိုးရှိတဲ့ ပုဂ္ဂိုလ်တစ်ဦး

ဆုံးရှုံးသွားတယ်လို့မြင်ပါတယ်။ များစွာစိတ်မကောင်း ဖြစ်ရပါတယ်။

#### ဆရာမဂျူး

အခုလိုကြားရတော့ စိတ်မကောင်းဘူး။ တစ်ရက် နှစ်ရက်မှာ စာပေ၊ အနုပညာရှင်တွေ၊ ကိုယ်နဲ့ ခင်မင်တဲ့ သူတွေ၊ လေးစားရတဲ့သူတွေ ဆုံးသွားတာကြားရတော့ စိတ်မကောင်းဘူး၊ ကြေကွဲရတယ်။ ဒီလိုကာလမှာ ကိုယ်လည်းအသက် ၆၀ ကျော်ပြီဆိုတော့ အသက်အရွယ် အရ အသက်ရှင်မှာကော ဟုတ်ရဲ့လား၊ နေ့ စဉ်မပြတ် ရတနာသုံးပါးကို အောက်မေ့ရမှာပါ။ အိမ်ကမထွက် ရတာကြာပြီဆိုတော့ မိမိကိုယ်တိုင်တောင် စာပေ လောကသားလို့ မသိတော့ဘူး။ ဒီရောဂါကြီးကို ကျော် လွှားနိုင်အောင် ဉာဏ်၊ သတိနဲ့ ဆင်ခြင် သုံးသပ်ရမှာပါ။ အားလုံးဟာ အနတ္တဖြစ်တာကြောင့် မိမိကိုယ်ကိုယ် လည်း မပိုင်ဘူးလေ။ အကြောင်းကြောင့် အကျိုးဖြစ် တာကြောင့် ဆရာကြီး ဦးအုန်းကြိုင်အတွက် စိတ်လည်း မကောင်း ဖြစ်မိတယ်။

#### ဆရာမောင်စိမ်းနောင်(လယ်ဝေး)

သတင်းမီဒီယာကောင်စီမှာ အားထားရတဲ့ပုဂ္ဂိုလ် ဖြစ်ပြီး ရှေးမီနောက်မီအားထားရသူလည်း ဖြစ်ပါတယ်။ အခုလိုဆုံးပါးသွားမှုအပေါ် အလွန်ပဲစိတ်မကောင်း ဖြစ်ရပါတယ်။ ဆရာကြီးထံကကျွန်တော်တို့တွေသင်ယူ စရာ၊ လေ့လာစရာများစွာ ရှိနေပါသေးတယ်။ စာပေ လောက၊ သတင်းမီဒီယာလောကအတွက် အဖိုးတန်တဲ့ ကြယ်တစ်ပွင့်ကြွေသွားတယ်လို့မြင်ပါတယ်၊ ဆရာကြီးလို ပုဂ္ဂိုလ်မျိုး နောက်ထပ်ရရှိဖို့လည်း ခဲယဉ်းပါလိမ့်မယ်။

#### ဆရာအောင်မြင့်ဦး(မဟာဝိဇ္ဇာ)

ဆရာကြီး ကွယ်လွန်သွားတာဟာ စာပေနဲ့ သတင်း မီဒီယာလောကအတွက်ဆုံးရှုံးမှုတစ်ခုပါပဲ။ သူ့ရဲ့သမိုင်း တစ်လျှောက်မှာ စာပေလောကနဲ့ ပတ်သက်ရင် သူရတဲ့ အချိန်မှာ ဆောင်ရွက်ပေးခဲ့တယ်။ ရှေးမီနောက်မီ ဆရာကြီးတစ်ဦး အခုလိုမမျှော်လင့်ဘဲ ဆုံးရှုံးမှုအပေါ် ကျွန်တော်တို့စာပေလောကအတွက်သာမက နိုင်ငံ အတွက် အဖိုးတန်ရတနာတစ်ပါး ဆုံးရှုံးတယ်လို့ မြင်ပါ

### ကမ္ဘာ့ငါးများရွှေ့ပြောင်းသွားလာသောနေ့ အထိမ်းအမှတ် ငါးမျိုးစိုက်ထည့်မည်

နေပြည်တော် အောက်တိုဘာ ၂၃
ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီး
ဌာနကကြီးမှူး၍ အောက်တိုဘာ ၂၄
ရက်တွင် ကျရောက်မည့် ကမ္ဘာ့ငါးများ
ရွှေ့ပြောင်းသွားလာသောနေ့ (World
Fish Migration Day) အထိမ်းအမှတ်
ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်
ရှမ်းကိုင်း ရေထိန်းတံခါးအနီးတွင်
ငါးမျိုးစိုက်ထည့်ရေး ဆောင်ရွက်
မည့် နေရာကို ပဲခူးတိုင်းဒေသကြီး
ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးထွန်းဝင်း
မြင့်နှင့်အဖွဲ့မှ ယနေ့ သွားရောက်
စစ်ဆေးသည်။

အဆိုပါ အခမ်းအနားတွင် ပဲခူး



ငါးလုပ်ငန်းစခန်းမှ ငါးမြစ်ချင်း သားပေါက်ကောင်ရေ ၆၀၀၀ နှင့် သနုပ်ပင်ငါးလုပ်ငန်းစခန်းမှ ငါးခုံးမ ကြီးသားပေါက်ကောင်ရေ ၆၀၀၀၊ စုစုပေါင်း ကောင်ရေ ၁၂၀၀၀ ကို လွှတ်ရန် စီစဉ်ဆောင်ရွက်ထား ကြောင်း သိရသည်။ သတင်းစဉ်

### မုန်တိုင်းငယ်၏အရှိန်ကြောင့် ဒေသအလိုက် မိုးကြီးခြင်းနှင့် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်

#### နေပြည်တော် အောက်တိုဘာ ၂၃

ယနေ့ ညနေ ၅ နာရီခွဲ တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလား ပြည်နယ်နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားခေ့ရှ်နိုင်ငံ ကမ်းခြေ ကို ဆာဂါကျွန်းနှင့် ခ်ီပူပါရာမြို့အကြားမှ ဖြတ်ကျော်ဝင်ရောက်ခဲ့သော မုန်တိုင်း ငယ်(Depression)သည် ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် ရောက်ရှိခဲ့ပြီး မြောက်–အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ နောက် ၂၄ နာရီ အတွင်း ဘင်္ဂလားခေ့ရှ်နိုင်ငံပေါ်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့ သွားမည်ဟု ခန့်မှန်းရသည်။

အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ်၏အရှိန်ကြောင့် ယနေ့ညမှ နောက် ၂၄ နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင် ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက် မိုးကြီးခြင်းနှင့် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ကာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် ကိုးပေမှ ၁၁ ပေ ခန့်ရှိနိုင်သည်။

သို့ဖြစ်ပါ၍ ကုန်းတွင်းမုန်တိုင်းငယ်၏အရှိန်ကြောင့် မိုးသည်းထန်စွာ ထစ်ချုန်းရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကို လည်းကောင်း၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် လျှပ်တစ်ပြက် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြု နေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။

မိုး/ဧလ

### ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ Coronavirus Disease 2019 (COVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ သတင်းထုတ်ပြန်ချက် (၁၀/၂၀၂၀)

(ယမန်နေ့ မှအဆက်)

ဒုတိယအကြိမ် Covid–19 Fund မှ ဒုတိယအသုတ် ချေးငွေခွင့်ပြုပေးရန် စိစစ်အတည်ပြုသည့် ကုမ္ပဏီ/လုပ်ငန်းများစာရင်း

	ကုမ္ပဏ/(	လုပ်ငန်းများစာရင်း
စဉ်	ကုမ္ပဏီ/ လုပ်ငန်း	လိပ်စာ
I	အမည်	
ලෙල	ဦးစိုးနိုင် ဆန်စက်လုပ်ငန်း	မြို့မလမ်း၊ သီရိဝေဖြာရပ်၊ အင်းမမြို့၊ သဲကုန်းမြို့နယ်
900	ဦးညွှန့်ဟန် (နေလှန်းဆားကြမ်း ထုတ်လုပ်ရေးလုပ်ငန်း)	ပငကျေးရွာ၊ သံဖြူဇရပ်မြို့နယ်၊ မွန်ပြည်နယ်/
		သိင်္ဂီလမ်း၊ ကျောင်းပိုင်းရပ်ကွက်၊ သံဖြူဇရပ်မြို့နယ်
၇၀၁	ဦးဌေးဝင်း + ဒေါ်စန်းမြိုင် ဆန်စက်	၂၁ လမ်း၊ သုဝဏ္ဏရပ်ကွက်၊ ကောလင်းမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး
၇၀၂	ဦးတင်ဝင်း ဆားထုတ်လုပ်ရေးလုပ်ငန်း	ဥယျာဉ်ကုန်းကျေးရွာ၊ လပ္ပတ္တာမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး
૧૦૦	ဦးထွန်းထွန်းနိုင် ဖီးခွဲစက်နှင့်	ရွာတောင်၊ ရေလမ်းထိန်းသိမ်းရေးလမ်း၊ အောင်လံမြို့
	သီးနှံစုံရောင်းဝယ်ရေး (ဂေါ်ဂူးနိုင်)	
709	ဦးထွန်းသိန်း ဆန်ဖြူချောစက်+ ဟာလာဆန်စက်	ရွှေပြားဈေးလမ်း၊ ရွှေပြားရပ်ကွက်၊ စစ်တွေ
၇၀၅	ဦးပါလူး (နေလှမ်းဆားကြမ်း)	နှစ်ကရင်ကျေးရွာ၊ ရေးမြို့၊ မွန်ပြည်နယ်
၇၀၆	ဦးမျိုးမင်းထွန်း ကြက်မွေးမြူရေး	ကွေ့ကြီးရပ်ကွက်၊ မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး
707	ဦးလှတင် (နေလှန်းဆားကြမ်း ထုတ်လုပ်ရေး) ဦးဝင်းနိုင် (နိုင်းဆဲဗင်း) ပင်လယ်ကမ်းဝေးလုပ်ငန်းနှင့်	ဝဲကလောင်ကျေးရွာ၊ သံဖြူစရပ်မြို့နယ်
၇၀၈	ငပိကြိတ်စက်ရုံလုပ်ငန်း	နောက်မီးကျေးရွာအုပ်စု၊ အမာမြို့နယ်၊ ဖျာပုံခရိုင်
୨୦၉	ဦးဝင်းမြင့် (အောင်တလူ) မွေးမြူရေးလုပ်ငန်း	နတ်မော်လမ်း၊ တာကလေးရပ်ကွက်၊ ဟင်္သာတမြို့
700	ဦးသန့် ဧော်ထွေး ကွမ်းစိုက်ပျိုးရေးလုပ်ငန်း	ပေါက်တောကျေးရွာ၊ တူးချောင်းအုပ်စု၊ ပန်းတနော်မြို့
၇၁၁	ဦးသန်းကြွယ် ဆန်စက်လုပ်ငန်း	သူဌေးကုန်းကျေးရွာ၊ ရွာခိုင်ကျေးရွာအုပ်စု၊ ပွင့်ဖြူမြို့
၇၁၂	ဦးသောင်းမြင့် မြေပဲခွဲစက်လုပ်ငန်း	အောင်စေယျရပ်၊ အမှတ်(စီ)/၉၊ မကွေးမြို့
702	ဦးအောင်ဘိုဘို ဟာလာဆန်စက်	ကျောင်းတော်ရာကျေးရွာ၊ ပွင့်ဖြူမြို့နယ်
709	ဦးအောင်မျိုးထွန်း	ထပ်အိမ်ကုန်းကျေးရွာ၊ တီလောကျေးရွာ၊ နန္ဒဝန်ရပ်ကွက်၊
`´	(မွေးမြူရေးလုပ်ငန်း)	ညောင်ရွှေမြို့၊ ရှမ်းပြည်နယ်
၇၁၅	ဦးအောင်မျိုးဝင်း ဝက်မွေးမြူရေးလုပ်ငန်း	ဘိုင်းဒါးကျေးရွာ၊ (၃) ရပ်ကွက်၊ ညောင်လေးပင်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး
၇၁၆	ဦးအောင်ရှိန် (နေလှန်းဆားကြမ်း ထုတ်လုပ်ငန်း)	ကညင်ငူကျေးရွာ၊ ငပုတောမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး
າວາ	ဧရာလှိုင်း သောက်ရေသန့်	ဖီဇဝါလမ်း၊ သီဟရပ်ကွက်၊ မြင်းမူမြို့
၇၁၈	ဧဝရတ် ဆန်စက်	အမှတ်(၁၂) ဆေးရိုးတန်းလမ်း၊ ကြာနီကန်ရပ်ကွက်၊ ရွှေတောင်မြို့
റാര	Royal & Golden Energy Natural	စက်မှုဇုံ၊ အကွက်အမှတ် (L–5/6/10/11)၊ စကားဝါလမ်း၊ မြင်ခြံမြို့
	Fertilizer, Rice Powder, Powdering Business	
റ്വഠ	Mya Yadanar Animal Food Grinding	အမှတ်(၃၁၈)၊ညောင်ပင်ဈေး၊ နတ်မော်လမ်း၊ ဟင်္သာတမြို့၊ ဧရာဝတီတိုင်းဒေသကြီး
၇၂၁	သိန်း ဆီစက်	H–Block, စက်မှုဇုန်၊ မြင်းခြံမြို့
ใไ	ရွှေသရဖူ နဂါးမောက်ခြံနှင့် သီးနှံအခြောက်ခံ	ရေသရဖူလမ်း၊ ပုပ္ပား၊ ကျောက်ပန်တောင်းမြို့
	ကုန်ထုတ်လုပ်ငန်း	
JJ5	ထူးခေတ် မုန့်မျိုးစုံလုပ်ငန်း	လမ်း ၉ဝ၊ ၁၆ x ၁၇ ကြား၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့၊
		မန္တလေးတိုင်းဒေသကြီး
าปร	ဇေယျာမြင့် ဆန်စက်နှင့် ဆန်စပါးရောင်းဝယ်ရေး	ငပုတောမြို့နယ်၊ အုပ်ရှစ်ကွင်းအုပ်စု၊ ဘီးလူးကုန်းကျေးရွာ၊ အုပ္ပုံဝ
างา	ဦးအင်းလျား ဆားလုပ်ငန်း	၁၇၇၈၊ မြင်ခရိုင်တောကွင်း၊ သက္ကသောင်တိုက်နယ်၊ ငပုတောမြို့
റ്വ	သဇင် သောက်ရေသန့်	မြကန်သာနှင့် အင်ကြင်းလမ်းထောင့်၊ ထန်းတောရပ်၊ ဗုံရွာမြို့
7,17	သိန်းကမ္ဘာ ပေါင်မုန့်လုပ်ငန်း	ကွင်းကောက်ကျေးရွာ၊ အင်္ဂပူမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး အကွက်အမှတ် G–7(ခ)၊ စက်မှုစုန်၊ မြင်းခြံမြို့
၇၂၈	ကောင်းကင်ကြယ် ဇီးခွဲစက် ရွှေဘိုမျိုးမြတ်မွန် ကုမ္ပဏီလီမိတက်	မြေကွက်အမှတ် G-7(၁)၊ စကမှုဇုန၊ ဗြငးမျှဗျု့ မြေကွက်အမှတ် A7 (193)၊ သီရိသိင်္ခလမ်းနှင့် ရွှေမာလာလမ်းထောင့်၊ ရွှေဘိုစက်မှုဇုန်၊
୧၂୯	(စပါးခွံလောင်စာတောင့် ထုတ်လုပ်ရေးလုပ်ငန်း)	ရွှေဘိုမြို့နယ်
020	ခိုင်သဇင် ဆန်စက်	ဒဂုံ–မန်းလမ်း၊ သူဌေးကုန်းကျေးရွာ၊ ကျောက်တံခါးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး
750 750	မြကျွန်းသာ ဆန်စက်/ဆီစက်လုပ်ငန်း	ဝိတောက်မြိုင်ရပ်ကွက်၊ ကျွန်းလှမြို့၊ ကန့်ဘလူခရိုင်
727	ဦးတင်သိန်း နေလှန်းဆားကြမ်း လုပ်ငန်း	ဒေါင့်ကြီးကျေးရွာအုပ်စု၊ ငပုတောမြို့နယ်၊ ပုသိမိခရိုင်
752	ဦးအောင်သန်းဝင်း ဆန်စက်	ပြည်လမ်း၊ တိုးချဲ့ (၄) ရပ်ကွက်၊ ဆတ်သွားရွာ၊
```	- '	တောင်တွင်းကြီးမြို့နယ်၊ မကွေးတိုင်းဒေသကြီး
729	အောင်မြန်မာ ဆီစက်/ပဲခွဲစက်	၁၅ လမ်း၊ မင်းကွက်(၁)ရပ်ကွက်၊ ပေါင်းတည်မြို့
725	စိုးစံ ဆန်စက်လုပ်ငန်း	ကြိုးကြာကွင်းကျေးရွာ၊ ဂုံမင်းကျေးရွာအုပ်စု၊ ကျောင်းကုန်းမြို့နယ်၊ ပုသိမ်ခရိုင်
72G	ဦးသန်းဝင်းမောင် (ငါးပုစွန် မွေးမြူရေး)	အောင်မြေကုန်းကျေးရွာ၊ ပုဏ္ဏားကျွန်းမြို့နယ်
ารา	ဦးလှသိန်း နေလှမ်းဆားကြမ်း ထုတ်လုပ်ငန်း	အမှတ်(၃)ရပ်ကွက်၊ ရိပ်သာလမ်း၊ လ႘တ္တာမြို့
၇၃၈	မျိုးမြန်မာ ဆန်စက်	ဂျေရစ်ပူကျေးရွာ၊ ဖြူးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး
୨୧୯	မလိငပိ ဒေသထွက်စားသောက်ကုန် လုပ်ငန်း	အမှတ်(၁၀၈၇)၊ ရွှေတောင်စားလမ်း၊ ပိန္နဲတောရပ်၊ ထားဝယ်မြို့
790	ရွှေစကြာ ဆန်စက်	မာဃလမ်း၊ ကော့ပြတ်ရပ်ကွက်၊ သနပ်ပင်မြို့
၇၄၁	သူရိန် ဆန်စက်	သံဖြူရုံကျေးရွာ၊ တုံးလှဲကျေးရွာအုပ်စု၊ ဘိုကလေးမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး
୧୨၂	"ဦးဝင်းညွှန့်" ဆီစက်	ကုန်းတန်းကျေးရွာ၊ ငပုတောမြို့နယ်၊ ပုသိမိခရိုင်၊ ပုသိမိမြို့
૧૬૨	ဦးမိုးဝင်း ဆီစက်	ပါရမီရပ်၊ စစ်ကိုင်းမြို့
799	အောင်ဆုမွန် မြေပဲခွဲလုပ်ငန်း	အမှတ်(၃၀၀)၊ ၂၅ လမ်း၊ ရန်နိုင်ရပ်၊ မကွေးမြို့
799	ထူးသစ်အောင် ဆန်စက်၊ နေလင်းကျော်ဆန်ပွဲရုံ	ည–၇၀၊ ယုဇနလမ်း၊ ဘုရင့်နောင်ပွဲရုံတန်း၊ ရန်ကုန်/ တာသစ်လမ်း၊
		အောင်ဆန်းရပ်ကွက်၊ ကျုံပျော်မြို့
ე၄၆	Top နေကြာ၊ အပျိုစင်မက်မန်းနှင့် ယိုစုံလုပ်ငန်း	အမှတ်(၁၃၁)၊ သိင်္ဂါလမ်း၊ ရကက(၆)၊ ဘိုကုန်း၊ ပြင်ဦးလွင်
797	အောင်သပြေ ရေခဲစက်လုပ်ငန်း	အမှတ်(၉၀)၊ အောင်ဇေယျာ(၁)လမ်း၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့
၇၄၈	မင်းသစ္စာ ဆီစက်	ငှဝါလမ်း၊ စက်မှုစုံ(၁) မုံရွာမြို့
୨୨୯	သလ္လာမွန် ပဲခွဲစက်လုပ်ငန်း	စက်မှုဇုန်၊ မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး

ეეი ეეე	ဖူဂျီ(Fuji) သောက်ရေသန့် လုဝ်ငန်း အောင်မေတ္တာ ဆန်စက်	အမှတ် (၁၂)၊ ပြည်တော်သာလမ်း၊ အမှတ်(၁) ရပ်ကွက်၊ မြောင်းမြမြို့ ကရင်ကုန်းအုပ်စု၊ သစ်ဆနွင်းကုန်းကျေးရွာ၊ သဲကုန်းမြို့၊ ပဲခူးတိုင်းဒေသကြ
	ရှမ်း(မ်) မလိုင်မုန့်	ရပ်ကွက် (၃)၊ မန္တလေး–လားရှိုးလမ်း၊ ၆လမ်းနှင့်ဂုလမ်းကြား၊ ပြင်ဦးလွင်မြို
าบ		
าขา	ရွှေအင်ကြင်း ကြာဇံစက်	အေးသာယာလမ်း၊ မုံရွာမြို့
799	မင်္ဂလာအောင် ဆန်စက်	အမှတ် (၃) ရပ်ကွက်၊ သစ်နုဖားလမ်း၊ ဇီးကုန်းမြို့၊ ပဲခူးတိုင်းဒေသကြီး
7 <u>9</u> 2	ငြိမ်းချမ်း ဆန်စက်	ကျားနက်ကန်ကျေးရွာ၊ ကျောက်တော်မြို့နယ်
ეეც	အောင်ရတနာ ဆီစက်	ချပ်သင်းကျေးရွာ၊ ကန့်ဘလူမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး
าอา	ထိပ်တန်း ရေခဲစက်လုပ်ငန်း	င/လပွေ့လမ်း၊ င/လပွေ့ကျေးရွာ၊ ကျောက်ဖြူမြို့နယ်
၇၅၈	ပေါင်ပေါင်း (သောက်ရေသန့်)	အမှတ် (၂) ရပ်ကွက်၊ ကျုံပျော်လမ်း၊ ကျောင်းကုန်းမြို့
୧୭୯	စိန်စိန်ဝင်း ဆန်စက်	ယွန်းတန်းရပ်ကွက်၊ ယွန်းတန်းလမ်း၊ ရွှေတောင်မြို့၊ ပဲခူးတိုင်းဒေသကြီး
၇၆၀	ဦးသန်းထွန်း နေလှန်းဆားကြမ်း ထုတ်လုပ်မှုလုပ်ငန်း	ငပုတောမြို့နယ်၊ သင်္ကန်းကုန်တိုက်နယ်၊ ကညင်ငူကျေးရွာ
၇၆၁	တော်ဝင်ရတနာ ဆန်စက်	ရွှေဘုံသာ–ကမ်းနားလမ်း၊ ပုသိမ်မြို့
ენე	ဦးမြင့်နိုင် ဆားထုတ်လုပ်ရေး	သရက်ကုန်းကျေးရွာ၊ လ႘တ္တာမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး
. უ ენგ	လူထုမေတ္တာ ဆန်စက်	အမှတ်(၂)၊ အောင်ဇေယျာရပ်၊ ထီးချိုင့်မြို့၊ စစ်ကိုင်းတိုင်းဒေသကြီး
<del>```</del> ეცς	ဦးထွန်းဇော်ဦး (မြေပဲခွဲစက်လုပ်ငန်း)	၂ လမ်း၊ ဈေးကုန်းရပ်ကွတ်၊ အောင်လံမြို့
<u>(                                    </u>	ဦးလွှမ်းမိုးကျော် ကြက်မွေးမြူရေးလုပ်ငန်း	ရေတွင်းကုန်းကြီးကျေးရွာ၊ ကန်ကြီးထောင်မြို့နယ်
ηGG	လယ်သမားကြီး	အကွက် (၁၂၅)၊ ရွှေပြည်အရှေ့လမ်း၊ ၂၀–၈၆ လမ်းထောင့်၊
.,00		
	အထွေထွေစက်မှုလုပ်ငန်း	အောင်မြေသာဇံမြို့နယ်၊ မန္တလေး
<sub>7</sub> ၆၇	Family Milk နို့စားနွား မွေးမြူရေးလုပ်ငန်း	မဲခုံအုပ်စု၊ ကျိုက်ပေါကျေးရွာ၊ ကျိုက်ပေါ(၉)လမ်း၊ ပဲခူးမြို့
၇၆၈	စိန်တံခွန် ဆန်စက်လုပ်ငန်း	၂၃၄၊ ပုသိမ်-ငပုတောလမ်း၊ ၁၂ ရပ်ကွက်၊ ပုသိမ်မြို့
၇၆၉	အောင်ချမ်းသာ ဆန်စက်	ငါးဘတ်အိုင်ကျေးရွာ၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီ
୧୧୦	မြတ်ရတနာမွန် ဆန်စက်	ဂျီကိုလမ်း၊ အမှတ် (၂) ရပ်ကွက်၊ ဟင်္သာတမြို့
၇၇၁	ကေဆဲဗင်း k7 ဆန်စက်	ပြင်ကသာကျေးရွာ၊ ဓနုဖြူမြို့နယ်
ากา	KKL သီဟိုခွဲစက်လုပ်ငန်း	ဝဲကျွန်းထိန်သစ်၊ တိုးချဲ့မြို့သစ် (၄) လမ်း၊ ထားဝယ်မြို့
777	စိန်ကမ္ဘာ ခေါက်ဆွဲစက်	နန္ဒဝန်ချင်းစုရပ်ကွက်၊ စစ်ကိုင်းမြို့
779	ဝေသင်းဖြိုး ဆန်စက်	ငနုချောင်းကျေးရွာ၊ တန့်ဆည်မြို့၊ စစ်ကိုင်းတိုင်းဒေသကြီး
<u> </u>	ဦးဝင်းဗိုလ် ဆီစက်လုပ်ငန်း	အပ်ချုပ်စုရပ်ကွက်၊ မိုးဇာတိုက်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး
<u>ე</u> ეც	နန်းဦးထိုက် ဟာလဝါလုပ်ငန်း	ဘန့်ဘွေးကုန်းလမ်း၊ မြချမ်းသာရပ်ကွက်၊ အမှတ် (၆) နယ်မြေ၊
.(.(-	++-G[[+	ပုသိမ်မြို့၊ ဧရာဝတီတိုင်းဒေသကြီး
777	တော်ဝင် ဆန်စက်လုပ်ငန်း	ဒဂုံမန်းလမ်း၊ ကမ္ဘောဧရပ်ကွက်၊ အောင်မြင်မြို့၊ ကျောက်တံခါးမြို့နယ်
၇၇၈	ရွှေလဝင်း ဆန်စက်	လမ်းဆုံ၊ မဟာမြိုင်ရပ်ကွက်၊ တန်ဆည်မြို့
୧୧୧	အောင်သစ္စာ ဆန်စက်	ငှက်ပျောတောကွင်းကျေးရွာ၊ ဒေါင့်ကြီးရိုး၊ မဒေါ့ကျေးရွာအုပ်စု၊ ရေကြည်မြို
၇၈၀	ဒေါလာ ဆီစက်၊ ဆီဆိုင် နှင့် ပဲမျိုးစုံရောင်းဝယ်ရေး	
	ထွန်းပြည့်လျှံ မြေပဲခွဲစက်လုပ်ငန်း	သန်းတောကုန်းကျေးရွာ၊ မကွေးမြို့နယ်
၇၈၁	ထွန်းပြည့်လျှံ မြေပဲစွဲစက်လုပ်ငန်း ယုန်မင်း ဆီစက်	သန်းတောကုန်းကျေးရွာ၊ မကွေးမြို့နယ် ၆၁x၁၄ လမ်းထောင့်၊ အကွက် (၁၃)၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့
၇၈၁ ၇၈၂	ထွန်းပြည့်လျှံ မြေပဲခွဲစက်လုပ်ငန်း	သန်းတောကုန်းကျေးရွာ၊ မကွေးမြို့နယ်
700 700 701 702 705	ထွန်းပြည့်လျှံ မြေပဲစွဲစက်လုပ်ငန်း ယုန်မင်း ဆီစက်	သန်းတောကုန်းကျေးရွာ၊ မကွေးမြို့နယ် ၆၁x၁၄ လမ်းထောင့်၊ အကွက် (၁၃)၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့
၇၈၁ ၇၈၂ ၇၈၃	ထွန်းပြည့်လျှံ မြေပဲခွဲစက်လုပ်ငန်း ယုန်မင်း ဆီစက် ဒေါ်လာ ဆန်စက်နှင့် ဆန်၊စပါးရောင်းဝယ်ရေး	သန်းတောကုန်းကျေးရွာ၊ မကွေးမြို့နယ် ၆၁x၁၄ လမ်းထောင့်၊ အကွက် (၁၃)၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့ ၁၉ လမ်း၊ နွယ်ချို့ (၁) ရပ်ကွက်၊ ပေါင်းတည်မြို့ ဖုန်းဆိုးကြီးကျေးရွာ၊ မာန်အောင်မြို့နယ်၊ ရခိုင်ပြည်နယ်
၇၈၁ ၇၈၂ ၇၈၃ ၇၈၄	ထွန်းပြည့်လျှံ မြေပဲခွဲစက်လုပ်ငန်း ယုန်မင်း ဆီစက် ဒေါ်လာ ဆန်စက်နှင့် ဆန်၊စပါးရောင်းဝယ်ရေး ငွေတိုး ဆီစက်လုပ်ငန်း	သန်းတောကုန်းကျေးရွာ၊ မကွေးမြို့နယ် ၆၁x၁၄ လမ်းထောင့်၊ အကွက် (၁၃)၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့ ၁၉ လမ်း၊ နွယ်ချို့ (၁) ရပ်ကွက်၊ ပေါင်းတည်မြို့ ဖုန်းဆိုးကြီးကျေးရွာ၊ မာန်အောင်မြို့နယ်၊ ရခိုင်ပြည်နယ်
၇၈၄ ၇၈၃ ၇၈၃	ထွန်းပြည့်လျှံ မြေပဲခွဲစက်လုပ်ငန်း ယုန်မင်း ဆီစက် ဒေါ်လာ ဆန်စက်နှင့် ဆန်၊စပါးရောင်းဝယ်ရေး ငွေတိုး ဆီစက်လုပ်ငန်း ဒေါ်နွယ်နွယ်ဝင်း (ရှင်မြတ်ထွေး	သန်းတောကုန်းကျေးရွာ၊ မကွေးမြို့နယ် ၆၁x၁၄ လမ်းထောင့်၊ အကွက် (၁၃)၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့ ၁၉ လမ်း၊ နွယ်ချို (၁) ရပ်ကွက်၊ ပေါင်းတည်မြို့ ဖုန်းဆိုးကြီးကျေးရွာ၊ မာန်အောင်မြို့နယ်၊ ရခိုင်ပြည်နယ် အမှတ်– ၈၄၊ မြဝတီလမ်း၊ ၁ ရပ်ကွက်၊ အောင်ပန်းမြို့၊ ကလောမြို့န
റ്റോ റ്റെ റ്റെ റ്റെ റ്റെ	ထွန်းပြည့်လျှံ မြေပဲခွဲစက်လုပ်ငန်း ယုန်မင်း ဆီစက် ဒေါ်လာ ဆန်စက်နှင့် ဆန်၊စပါးရောင်းဝယ်ရေး ငွေတိုး ဆီစက်လုပ်ငန်း ဒေါ်နွယ်နွယ်ဝင်း (ရှင်မြတ်ထွေး ကောက်ညှင်းပဲပုတ်ကြော်)	သန်းတောကုန်းကျေးရွာ၊ မကွေးမြို့နယ် ၆၁x၁၄ လမ်းထောင့်၊ အကွက် (၁၃)၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့ ၁၉ လမ်း၊ နွယ်ချို (၁) ရပ်ကွက်၊ ပေါင်းတည်မြို့ ဖုန်းဆိုးကြီးကျေးရွာ၊ မာန်အောင်မြို့နယ်၊ ရခိုင်ပြည်နယ် အမှတ်– ၈၄၊ မြဝတီလမ်း၊ ၁ ရပ်ကွက်၊ အောင်ပန်းမြို့၊ ကလောမြို့န မင်္ဂလာရပ်ကွက်၊ ဘဲလေးကန်လမ်း၊ အောင်ပန်းမြို့ အမှတ် (၂) ရပ်ကွက်၊ စိုင်ပြင်မြို့၊ ဒီပဲယင်းမြို့နယ်၊ ရွေဘိုခရိုင်
700 700 700 700 700 700	ထွန်းပြည့်လျှံ မြေပဲခွဲစက်လုပ်ငန်း ယုန်မင်း ဆီစက် ဒေါ်လာ ဆန်စက်နှင့် ဆန်၊စပါးရောင်းဝယ်ရေး ငွေတိုး ဆီစက်လုပ်ငန်း ဒေါ်နွယ်နွယ်ဝင်း (ရှင်မြတ်ထွေး ကောက်ညှင်းပဲပုတ်ကြော်) ရွေနဂါး ဆန်စက် ရွေဒေါင်းတောင် အမှုန့်ကြိတ်စက်နှင့် ပဲခွဲစက်လုပ်ငန်း	သန်းတောကုန်းကျေးရွာ၊ မကွေးမြို့နယ် ၆၁x၁၄ လမ်းထောင့်၊ အကွက် (၁၃)၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့ ၁၉ လမ်း၊ နွယ်ချို (၁) ရပ်ကွက်၊ ပေါင်းတည်မြို့ ဖုန်းဆိုးကြီးကျေးရွာ၊ မာန်အောင်မြို့နယ်၊ ရခိုင်ပြည်နယ် အမှတ် - ဓ၄၊ မြဝတီလမ်း၊ ၁ ရပ်ကွက်၊ အောင်ပန်းမြို့၊ ကလောမြို့န မင်္ဂလာရပ်ကွက်၊ ဘဲလေးကန်လမ်း၊ အောင်ပန်းမြို့ အမှတ် (၂) ရပ်ကွက်၊ စိုင်ပြင်မြို့၊ ဒီပဲယင်းမြို့နယ်၊ ရွှေဘိုခရိုင် အမှတ်(မစ-၁) ကနောင်မင်းသားကြီးလမ်း၊ ပြည်မြို့
(100) (100) (100) (100) (100) (100) (100)	ထွန်းပြည့်လျှံ မြေပဲခွဲစက်လုပ်ငန်း ယုန်မင်း ဆီစက် ဒေါ်လာ ဆန်စက်နှင့် ဆန်၊စပါးရောင်းဝယ်ရေး ငွေတိုး ဆီစက်လုပ်ငန်း ဒေါ်နွယ်နွယ်ဝင်း (ရှင်မြတ်ထွေး ကောက်ညှင်းပဲပုတ်ကြော်) ရွှေနဂါး ဆန်စက် ရွှေဒေါင်းတောင် အမှုန့်ကြိတ်စက်နှင့် ပဲခွဲစက်လုပ်ငန်း ဦးစော်မင်း ဆားထုတ်လုပ်ရေးလုပ်ငန်း	သန်းတောကုန်းကျေးရွာ၊ မကွေးမြို့နယ် ၆၁x၁၄ လမ်းထောင့်၊ အကွက် (၁၃)၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့ ၁၉ လမ်း၊ နွယ်ချို (၁) ရပ်ကွက်၊ ပေါင်းတည်မြို့ ဖုန်းဆိုးကြီးကျေးရွာ၊ မာန်အောင်မြို့နယ်၊ ရခိုင်ပြည်နယ် အမှတ်– ၈၄၊ မြဝတီလမ်း၊ ၁ ရပ်ကွက်၊ အောင်ပန်းမြို့၊ ကလောမြို့န မင်္ဂလာရပ်ကွက်၊ ဘဲလေးကန်လမ်း၊ အောင်ပန်းမြို့၊ အမှတ် (၂) ရပ်ကွက်၊ စိုင်ပြင်မြို့၊ ဒီပဲယင်းမြို့နယ်၊ ရွေဘိုခရိုင် အမှတ်(မစ–၁) ကနောင်မင်းသားကြီးလမ်း၊ ပြည်မြို့ ကပြိုကျေးရွာ၊ ကန့်ဘလာကျေးရွာအုပ်စု၊ လပ္ပတ္တာမြို့နယ်၊ ဧရာဝတီတိုင်းဒေဒ
7002 7002 7002 7009 7009 7000	ထွန်းပြည့်လျှံ မြေပဲခွဲစက်လုပ်ငန်း ယုန်မင်း ဆီစက် ဒေါ်လာ ဆန်စက်နှင့် ဆန်၊စပါးရောင်းဝယ်ရေး ငွေတိုး ဆီစက်လုပ်ငန်း ဒေါ်နွယ်နွယ်ဝင်း (ရှင်မြတ်ထွေး ကောက်ညှင်းပဲပုတ်ကြော်) ရွှေနဂါး ဆန်စက် ရွှေဒေါင်းတောင် အမှုန့်ကြိတ်စက်နှင့် ပဲခွဲစက်လုပ်ငန်း ဦးစော်မင်း ဆားထုတ်လုပ်ရေးလုပ်ငန်း	သန်းတောကုန်းကျေးရွာ၊ မကွေးမြို့နယ် ၆၁x၁၄ လမ်းထောင့်၊ အကွက် (၁၃)၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့ ၁၉ လမ်း၊ နွယ်ချို (၁) ရပ်ကွက်၊ ပေါင်းတည်မြို့ ဖုန်းဆိုးကြီးကျေးရွာ၊ မာန်အောင်မြို့နယ်၊ ရခိုင်ပြည်နယ် အမှတ်– ၈၄၊ မြဝတီလမ်း၊ ၁ ရပ်ကွက်၊ အောင်ပန်းမြို့၊ ကလောမြို့န မင်္ဂလာရပ်ကွက်၊ ဘဲလေးကန်လမ်း၊ အောင်ပန်းမြို့၊ အမှတ် (၂) ရပ်ကွက်၊ စိုင်ပြင်မြို့၊ ဒီပဲယင်းမြို့နယ်၊ ရွှေဘိုခရိုင် အမှတ် (မစ–၁) ကနောင်မင်းသားကြီးလမ်း၊ ပြည်မြို့ ကပြိုကျေးရွာ၊ ကန့်ဘလာကျေးရွာအုပ်စု၊ လပ္ပတ္တာမြို့နယ်၊ ရောဝတီတိုင်းဒေ၁ စက်ကုန်းရပ်ကွက်၊ ညောင်ပင်သာ၊ ဖြူးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး
7002 7007 7009 7000 7000 7000 7000	ထွန်းပြည့်လျှံ မြေပဲစွဲစက်လုပ်ငန်း ယုန်မင်း ဆီစက် ဒေါ်လာ ဆန်စက်နှင့် ဆန်၊စပါးရောင်းဝယ်ရေး ငွေတိုး ဆီစက်လုပ်ငန်း ဒေါ်နွယ်နွယ်ဝင်း (ရှင်မြတ်ထွေး ကောက်ညှင်းပဲပုတ်ကြော်) ရွေ့နဂါး ဆန်စက် ရွှေဒေါင်းတောင် အမှုန့်ကြိတ်စက်နှင့် ပဲခွဲစက်လုပ်ငန်း ဦးဇော်မင်း ဆားထုတ်လုပ်ရေးလုပ်ငန်း စိန်ကမ္ဘာ ဆန်စက်	သန်းတောကုန်းကျေးရွာ၊ မကွေးမြို့နယ် ၆၁x၁၄ လမ်းထောင့်၊ အကွက် (၁၃)၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့ ၁၉ လမ်း၊ နွယ်ချို (၁) ရပ်ကွက်၊ ပေါင်းတည်မြို့ ဖုန်းဆိုးကြီးကျေးရွာ၊ မာန်အောင်မြို့နယ်၊ ရခိုင်ပြည်နယ် အမှတ် – ၈၄၊ မြဝတီလမ်း၊ ၁ ရပ်ကွက်၊ အောင်ပန်းမြို့၊ ကလောမြို့နှ မင်္ဂလာရပ်ကွက်၊ ဘဲလေးကန်လမ်း၊ အောင်ပန်းမြို့၊ ကလောမြို့နှ မင်္ဂလာရပ်ကွက်၊ ဘဲလေးကန်လမ်း၊ အောင်ပန်းမြို့၊ အမှတ် (၂) ရပ်ကွက်၊ ဖိုင်ပြင်မြို့၊ ဒီပဲယင်းမြို့နယ်၊ ရွှေဘိုခရိုင် အမှတ်(ဗစ-၁) ကနောင်မင်းသားကြီးလမ်း၊ ပြည်မြို့ ကပြိုကျေးရွာ၊ကန့်ဘလာကျေးရွာအုပ်စု၊ လပ္ပတ္တာမြို့နယ်၊ ဧရာဝတီတိုင်းဒေ၁ စက်ကုန်းရပ်ကွက်၊ ညောင်ပင်သာ၊ ဖြူးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး ပြင်ဦးလွင်ရပ်ကွက်၊ ကောလင်းမြို့
700 700 700 700 700 700 700 700	ထွန်းပြည့်လျှံ မြေပဲခွဲစက်လုပ်ငန်း ယုန်မင်း ဆီစက် ဒေါ်လာ ဆန်စက်နှင့် ဆန်၊စပါးရောင်းဝယ်ရေး ငွေတိုး ဆီစက်လုပ်ငန်း ဒေါ်နွယ်နွယ်ဝင်း (ရှင်မြတ်ထွေး ကောက်ညှင်းပဲပုတ်ကြော်) ရွှေခေါင်းတောင် အမှုန့်ကြိတ်စက်နှင့် ပဲခွဲစက်လုပ်ငန်း ဦးစော်မင်း ဆားထုတ်လုပ်ရေးလုပ်ငန်း စိန်ကမ္ဘာ ဆန်စက် စန္ဒာထွန်း ဆန်စက် စန္ဒာထွန်း ဆန်စက်	သန်းတောကုန်းကျေးရွာ၊ မကွေးမြို့နယ် ၆၁x၁၄ လမ်းထောင့်၊ အကွက် (၁၃)၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့ ၁၉ လမ်း နွယ်ချို (၁) ရပ်ကွက်၊ ပေါင်းတည်မြို့ ဖုန်းဆိုးကြီးကျေးရွာ၊ မာန်အောင်မြို့နယ်၊ ရခိုင်ပြည်နယ် အမှတ်– ၈၄၊ မြဝတီလမ်း၊ ၁ ရပ်ကွက်၊ အောင်ပန်းမြို့၊ ကလောမြို့န မင်္ဂလာရပ်ကွက်၊ ဘဲလေးကန်လမ်း၊ အောင်ပန်းမြို့၊ အမှတ် (၂) ရပ်ကွက်၊ စိုင်ပြင်မြို့၊ ဒီပဲယင်းမြို့နယ်၊ ရွေဘိုခရိုင် အမှတ်(မစ–၁) ကနောင်မင်းသားကြီးလမ်း၊ ပြည်မြို့ ကပြိုကျေးရွာ၊ ကန့်ဘလာကျေးရွာအုပ်စု၊ လမ္ပတ္တာမြို့နယ်၊ ဧရာဝတီတိုင်းဒေဒ စက်ကုန်းရပ်ကွက်၊ ညောင်ပင်သာ၊ ဖြူးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး ပြင်ဦးလွင်ရပ်ကွက်၊ ကောလင်းမြို့
700 700 700 700 700 700 700 700	ထွန်းပြည့်လျှံ မြေပဲခွဲစက်လုပ်ငန်း ယုန်မင်း ဆီစက် ဒေါ်လာ ဆန်စက်နှင့် ဆန်၊စပါးရောင်းဝယ်ရေး ငွေတိုး ဆီစက်လုပ်ငန်း ဒေါ်နွယ်နွယ်ဝင်း (ရှင်မြတ်ထွေး ကောက်ညှင်းပဲပုတ်ကြော်) ရွှေဂေါင်းတောင် အမှုန့်ကြိတ်စက်နှင့် ပဲခွဲစက်လုပ်ငန်း ဦးဇော်မင်း ဆားထုတ်လုပ်ရေးလုပ်ငန်း စိန်ကမ္ဘာ ဆန်စက် စန္ဒာထွန်း ဆန်စက် စင်းမင်းစိုး ဆန်စက် ရတနာသိဒ္ဓိ ဆန်စက်	သန်းတောကုန်းကျေးရွာ၊ မကွေးမြို့နယ် ၆၁x၁၄ လမ်းထောင့်၊ အကွက် (၁၃)၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့ ၁၉ လမ်း၊ နွယ်ချို (၁) ရပ်ကွက်၊ ပေါင်းတည်မြို့ ဖုန်းဆိုးကြီးကျေးရွာ၊ မာန်အောင်မြို့နယ်၊ ရခိုင်ပြည်နယ် အမှတ်– ၈၄၊ မြဝတီလမ်း၊ ၁ ရပ်ကွက်၊ အောင်ပန်းမြို့၊ ကလောမြို့န မင်္ဂလာရပ်ကွက်၊ ဘဲလေးကန်လမ်း၊ အောင်ပန်းမြို့၊ အမှတ် (၂) ရပ်ကွက်၊ စိုင်ပြင်မြို့၊ ဒီပဲယင်းမြို့နယ်၊ ရွှေဘိုခရိုင် အမှတ် (မစ–၁) ကနောင်မင်းသားကြီးလမ်း၊ ပြည်မြို့ ကပြိုကျေးရွာ၊ ကန့်ဘလာကျေးရွာအုပ်စု၊ လပ္ပတ္တာမြို့နယ်၊ ရောဝတီတိုင်းဒေ၁ စက်ကုန်းရပ်ကွက်၊ ညောင်ပင်သာ၊ ဖြူးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး ပြင်ဦးလွင်ရပ်ကွက်၊ ကောလင်းမြို့ ပျဉ်တောင်တွင်းကျေးရွာ၊သပြုကုန်းအုပ်စု၊ လပ္ပတ္တာမြို့နယ်၊ ရောဝတီတိုင်းဒေ
700 700 700 700 700 700 700 700	ထွန်းပြည့်လျှံ မြေပဲစွဲစက်လုပ်ငန်း ယုန်မင်း ဆီစက် ဒေါ်လာ ဆန်စက်နှင့် ဆန်၊စပါးရောင်းဝယ်ရေး ငွေတိုး ဆီစက်လုပ်ငန်း ဒေါ်နွယ်နွယ်ဝင်း (ရှင်မြတ်ထွေး ကောက်ညှင်းပဲပုတ်ကြော်) ရွေ့နဂါး ဆန်စက် ရွေ့ဒေါင်းတောင် အမှုန့်ကြိတ်စက်နှင့် ပဲခွဲစက်လုပ်ငန်း ဦးဇော်မင်း ဆားထုတ်လုပ်ရေးလုပ်ငန်း စိန်ကမ္ဘာ ဆန်စက် စန္ဒာထွန်း ဆန်စက် မင်းမင်းစိုး ဆန်စက် ရတနာသိဒ္ဓိ ဆန်စက် ရတနာသိဒ္ဓိ ဆန်စက်	သန်းတောကုန်းကျေးရွာ၊ မကွေးမြို့နယ် ၆၁x၁၄ လမ်းထောင့်၊ အကွက် (၁၃)၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့ ၁၉ လမ်း၊ နွယ်ချို (၁) ရပ်ကွက်၊ ပေါင်းတည်မြို့ ဖုန်းဆိုးကြီးကျေးရွာ၊ မာန်အောင်မြို့နယ်၊ ရခိုင်ပြည်နယ် အမှတ်– ၈၄၊ မြဝတီလမ်း၊ ၁ ရပ်ကွက်၊ အောင်ပန်းမြို့၊ ကလောမြို့န မင်္ဂလာရပ်ကွက်၊ ဘဲလေးကန်လမ်း၊ အောင်ပန်းမြို့၊ အမှတ် (၂) ရပ်ကွက်၊ ဖိုင်ပြင်မြို့၊ ဒီပဲယင်းမြို့နယ်၊ ရွှေဘိုခရိုင် အမှတ်(မစ–၁) ကနောင်မင်းသားကြီးလမ်း၊ ပြည်မြို့ ကပြုံကျေးရွာ၊ ကန့်ဘလာကျေးရွာအုပ်စု၊ လမွတ္တာမြို့နယ်၊ ဧရာဝတီတိုင်းဒေ၁ စက်ကုန်းရပ်ကွက်၊ ညောင်ပင်သာ၊ ဖြူးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး ပြင်ဦးလွင်ရပ်ကွက်၊ ကောလင်းမြို့ ပျဉ်တောင်တွင်းကျေးရွာ၊ သပြုကုန်းအုပ်စု၊ လမွတ္တာမြို့နယ်၊ ဧရာဝတီတိုင်းဒေ ဘောဂလမ်း၊ (၆) ရပ်ကွက်၊ ဘိုကလေးမြို့
7000 7001 7007 7009 7000 7000 7000 7000	ထွန်းပြည့်လျှံ မြေပဲခွဲစက်လုပ်ငန်း ယုန်မင်း ဆီစက် ဒေါ်လာ ဆန်စက်နှင့် ဆန်၊စပါးရောင်းဝယ်ရေး ငွေတိုး ဆီစက်လုပ်ငန်း ဒေါ်နွယ်နွယ်ဝင်း (ရှင်ဖြတ်ထွေး ကောက်ညှင်းပဲပုတ်ကြော်) ရွေနဂါး ဆန်စက် ရွေဒေါင်းတောင် အမှုန့်ကြိတ်စက်နှင့် ပဲခွဲစက်လုပ်ငန်း ဦးစော်မင်း ဆားထုတ်လုပ်ရေးလုပ်ငန်း စိန်ကမ္ဘာ ဆန်စက် စန္ဒာထွန်း ဆန်စက် မင်းမင်းစိုး ဆန်စက် ရတနာသိဒ္ဓိ ဆန်စက် ရတနာသိဒ္ဓိ ဆန်စက် ရတနာသိဒ္ဓိ ဆန်စက် ဓာမဏိ (စာနည်ကျော်) ဆန်စက်	သန်းတောကုန်းကျေးရွာ၊ မကွေးမြို့နယ် ၆၁x၁၄ လမ်းထောင့်၊ အကွက် (၁၃)၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့ ၁၉ လမ်း နွယ်ချို (၁) ရပ်ကွက်၊ ပေါင်းတည်မြို့ ဖုန်းဆိုးကြီးကျေးရွာ၊ မာန်အောင်မြို့နယ်၊ ရခိုင်ပြည်နယ် အမှတ်– ၈၄၊ မြဝတီလမ်း၊ ၁ ရပ်ကွက်၊ အောင်ပန်းမြို့၊ ကလောမြို့န မင်္ဂလာရပ်ကွက်၊ ဘဲလေးကန်လမ်း၊ အောင်ပန်းမြို့၊ အမှတ် (၂) ရပ်ကွက်၊ စိုင်ပြင်မြို့၊ ဒီပဲယင်းမြို့နယ်၊ ရွှေဘိုခရိုင် အမှတ်(မစ–၁) ကနောင်မင်းသားကြီးလမ်း၊ ပြည်မြို့ ကပြိုကျေးရွာ၊ ကန့်ဘလာကျေးရွာအုပ်စု၊ လမ္ပတ္တာမြို့နယ်၊ ဧရာဝတီတိုင်းဒေး စက်ကုန်းရပ်ကွက်၊ ညောင်ပင်သာ၊ ဖြူးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး ပြင်ဦးလွင်ရပ်ကွက်၊ ကောလင်းမြို့ ပျဉ်တောင်တွင်းကျေးရွာ၊ သပြုကုန်းအုပ်စု၊ လမ္ပတ္တာမြို့နယ်၊ ဧရာဝတီတိုင်းဒေး ဘောဂလမ်း၊ (၆) ရပ်ကွက်၊ ဘိုကလေးမြို့ စက်အမှတ်(၁၂၀၀)၊ ဦးကဲလမ်း၊ ရှေ့ဆောင်ရပ်ကွက်၊ ငါးသိုင်းချောင်းမြို့နပ်
7000 7001 7000 7000 7000 7000 7000 7000	ထွန်းပြည့်လျှံ မြေပဲခွဲစက်လုပ်ငန်း ယုန်မင်း ဆီစက် ဒေါ်လာ ဆန်စက်နှင့် ဆန်၊စပါးရောင်းဝယ်ရေး ငွေတိုး ဆီစက်လုပ်ငန်း ဒေါ်နွယ်နွယ်ဝင်း (ရှင်မြတ်ထွေး ကောက်ညှင်းပဲပုတ်ကြော်) ရွှေခေါင်းတောင် အမှုန့်ကြိတ်စက်နှင့် ပဲခွဲစက်လုပ်ငန်း ဦးဇော်မင်း ဆားထုတ်လုပ်ရေးလုပ်ငန်း စိန်ကမ္ဘာ ဆန်စက် စန္ဒာထွန်း ဆန်စက် စင်းမင်းစိုး ဆန်စက် ရတနာသိဒ္ဓိ ဆန်စက် ရတနာသိဒ္ဓိ ဆန်စက် တေမဏီ (စာနည်ကျော်) ဆန်စက် ကျော်မိုးအောင် ဆန်စက်	သန်းတောကုန်းကျေးရွာ၊ မကွေးမြို့နယ် ၆၁x၁၄ လမ်းထောင့်၊ အကွက် (၁၃)၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့ ၁၉ လမ်း၊ နွယ်ချို (၁) ရပ်ကွက်၊ ပေါင်းတည်မြို့ ဖုန်းဆိုးကြီးကျေးရွာ၊ မာန်အောင်မြို့နယ်၊ ရခိုင်ပြည်နယ် အမှတ် – ၈၄၊ မြဝတီလမ်း၊ ၁ ရပ်ကွက်၊ ရောင်ပန်းမြို့၊ ကလောမြို့န မင်္ဂလာရပ်ကွက်၊ ဘဲလေးကန်လမ်း၊ အောင်ပန်းမြို့၊ အမှတ် (၂) ရပ်ကွက်၊ စိုင်ပြင်မြို့၊ ဒီပဲယင်းမြို့နယ်၊ ရွေဘိုခရိုင် အမှတ် (မစ – ၁) ကနောင်မင်းသားကြီးလမ်း၊ ပြည်မြို့ ကပြိုကျေးရွာ၊ကန့်ဘလာကျေးရွာအုပ်စု၊ လပ္ပတ္တာမြို့နယ်၊ ဧရာဝတီတိုင်းဒေး စက်ကုန်းရပ်ကွက်၊ ညောင်ပင်သာ၊ ဖြူးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး ပြင်ဦးလွင်ရပ်ကွက်၊ ကောလင်းမြို့ ပျဉ်တောင်တွင်းကျေးရွာ၊ သပြုကုန်းအုပ်စု၊ လပ္ပတ္တာမြို့နယ်၊ ဧရာဝတီတိုင်းဒေး ဘောဂလမ်း၊ (၆) ရပ်ကွက်၊ ဘိုကလေးမြို့ စက်အမှတ်(၁၂၀၀)၊ ဦးကဲလမ်း၊ ရှေ့ဆောင်ရပ်ကွက်၊ ငါးသိုင်းချောင်းမြို့နယ် နန်းဦးလမ်း၊ နွယ်ချို (၁) ရပ်ကွက်၊ ပေါင်းတည်မြို့
7000 7001 7000 7000 7000 7000 7000 7000	ထွန်းပြည့်လျှံ မြေပဲခွဲစက်လုပ်ငန်း ယုန်မင်း ဆီစက် ဒေါ်လာ ဆန်စက်နှင့် ဆန်၊စပါးရောင်းဝယ်ရေး ငွေတိုး ဆီစက်လုပ်ငန်း ဒေါ်နွယ်နွယ်ဝင်း (ရှင်မြတ်ထွေး ကောက်ညှင်းပဲပုတ်ကြော်) ရွှေဂေါင်းတောင် အမှုန့်ကြိတ်စက်နှင့် ပဲခွဲစက်လုပ်ငန်း ဦးဇော်မင်း ဆားထုတ်လုပ်ရေးလုပ်ငန်း စိန်ကမ္ဘာ ဆန်စက် စန္ဒာထွန်း ဆန်စက် မင်းမင်းဖိုး ဆန်စက် ရတနာသိဒ္ဓိ ဆန်စက် ရတနာသိဒ္ဓိ ဆန်စက် တမဏိ (စာနည်ကျော်) ဆန်စက် ကျော်မိုးအောင် ဆန်စက် ဆက်နွယ် ဆန်စက်	သန်းတောကုန်းကျေးရွာ၊ မကွေးမြို့နယ် ၆၁x၁၄ လမ်းထောင့်၊ အကွက် (၁၃)၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့ ၁၉ လမ်း နွယ်ချို (၁) ရပ်ကွက်၊ ပေါင်းတည်မြို့ ဖုန်းဆိုးကြီးကျေးရွာ၊ မာန်အောင်မြို့နယ်၊ ရခိုင်ပြည်နယ် အမှတ်– ၈၄၊ မြဝတီလမ်း၊ ၁ ရပ်ကွက်၊ အောင်ပန်းမြို့၊ ကလောမြို့န မင်္ဂလာရပ်ကွက်၊ ဘဲလေးကန်လမ်း၊ အောင်ပန်းမြို့၊ ကလောမြို့န မင်္ဂလာရပ်ကွက်၊ တဲလေးကန်လမ်း၊ အောင်ပန်းမြို့၊ အမှတ် (၂) ရပ်ကွက်၊ စိုင်ပြင်မြို့၊ ဒီပဲယင်းမြို့နယ်၊ ရွှေဘိုခရိုင် အမှတ်(မစ–၁) ကနောင်မင်းသားကြီးလမ်း၊ ပြည်မြို့ ကပြိုကျေးရွာ၊ ကန့်ဘလာကျေးရွာအုပ်စု၊ လမ္ပတ္တာမြို့နယ်၊ ဧရာဝတီတိုင်းဒေဒ စက်ကုန်းရပ်ကွက်၊ ညောင်ပင်သာ၊ ဖြူးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး ပြင်ဦးလွင်ရပ်ကွက်၊ ကောလင်းမြို့ ပျဉ်တောင်တွင်းကျေးရွာ၊သပြုကုန်းအုပ်စု၊လမ္ပတ္တာမြို့နယ်၊ ဧရာဝတီတိုင်းဒေ ဘောဂလမ်း၊ (၆) ရပ်ကွက်၊ ဘိုကလေးမြို့ စက်အမှတ်(၁၂၀၀)၊ ဦးကဲလမ်း၊ ရှေ့ဆောင်ရပ်ကွက်၊ ငါးသိုင်းချောင်းမြို့နယ်
7000 7001 7007 7006 7000 7000 7000 7000	ထွန်းပြည့်လျှံ မြေပဲခွဲစက်လုပ်ငန်း ယုန်မင်း ဆီစက် ဒေါ်လာ ဆန်စက်နှင့် ဆန်၊စပါးရောင်းဝယ်ရေး ငွေတိုး ဆီစက်လုပ်ငန်း ဒေါ်နွယ်နွယ်ဝင်း (ရှင်မြတ်ထွေး ကောက်ညှင်းပဲပုတ်ကြော်) ရွှေခေါင်းတောင် အမှုန့်ကြိတ်စက်နှင့် ပဲခွဲစက်လုပ်ငန်း ဦးဇော်မင်း ဆားထုတ်လုပ်ရေးလုပ်ငန်း စိန်ကမ္ဘာ ဆန်စက် စန္ဒာထွန်း ဆန်စက် စင်းမင်းစိုး ဆန်စက် ရတနာသိဒ္ဓိ ဆန်စက် ရတနာသိဒ္ဓိ ဆန်စက် တေမဏီ (စာနည်ကျော်) ဆန်စက် ကျော်မိုးအောင် ဆန်စက်	သန်းတောကုန်းကျေးရွာ၊ မကွေးမြို့နယ် ၆၁x၁၄ လမ်းထောင့်၊ အကွက် (၁၃)၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့ ၁၉ လမ်း၊ နွယ်ချို (၁) ရပ်ကွက်၊ ပေါင်းတည်မြို့ ဖုန်းဆိုးကြီးကျေးရွာ၊ မာန်အောင်မြို့နယ်၊ ရခိုင်ပြည်နယ် အမှတ် – ၈၄၊ မြဝတီလမ်း၊ ၁ ရပ်ကွက်၊ ရောင်ပန်းမြို့၊ ကလောမြို့န မင်္ဂလာရပ်ကွက်၊ ဘဲလေးကန်လမ်း၊ အောင်ပန်းမြို့၊ အမှတ် (၂) ရပ်ကွက်၊ စိုင်ပြင်မြို့၊ ဒီပဲယင်းမြို့နယ်၊ ရွေဘိုခရိုင် အမှတ် (မစ – ၁) ကနောင်မင်းသားကြီးလမ်း၊ ပြည်မြို့ ကပြိုကျေးရွာ၊ကန့်ဘလာကျေးရွာအုပ်စု၊ လပ္ပတ္တာမြို့နယ်၊ ဧရာဝတီတိုင်းဒေး စက်ကုန်းရပ်ကွက်၊ ညောင်ပင်သာ၊ ဖြူးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး ပြင်ဦးလွင်ရပ်ကွက်၊ ကောလင်းမြို့ ပျဉ်တောင်တွင်းကျေးရွာ၊ သပြုကုန်းအုပ်စု၊ လပ္ပတ္တာမြို့နယ်၊ ဧရာဝတီတိုင်းဒေး ဘောဂလမ်း၊ (၆) ရပ်ကွက်၊ ဘိုကလေးမြို့ စက်အမှတ်(၁၂၀၀)၊ ဦးကဲလမ်း၊ ရှေ့ဆောင်ရပ်ကွက်၊ ငါးသိုင်းချောင်းမြို့နယ် နန်းဦးလမ်း၊ နွယ်ချို (၁) ရပ်ကွက်၊ ပေါင်းတည်မြို့
7000 7001 7007 7006 7000 7000 7000 7000	ထွန်းပြည့်လျှံ မြေပဲခွဲစက်လုပ်ငန်း ယုန်မင်း ဆီစက် ဒေါ်လာ ဆန်စက်နှင့် ဆန်၊စပါးရောင်းဝယ်ရေး ငွေတိုး ဆီစက်လုပ်ငန်း ဒေါ်နွယ်နွယ်ဝင်း (ရှင်မြတ်ထွေး ကောက်ညှင်းပဲပုတ်ကြော်) ရွှေဂေါင်းတောင် အမှုန့်ကြိတ်စက်နှင့် ပဲခွဲစက်လုပ်ငန်း ဦးဇော်မင်း ဆားထုတ်လုပ်ရေးလုပ်ငန်း စိန်ကမ္ဘာ ဆန်စက် စန္ဒာထွန်း ဆန်စက် မင်းမင်းဖိုး ဆန်စက် ရတနာသိဒ္ဓိ ဆန်စက် ရတနာသိဒ္ဓိ ဆန်စက် တမဏိ (စာနည်ကျော်) ဆန်စက် ကျော်မိုးအောင် ဆန်စက် ဆက်နွယ် ဆန်စက်	သန်းတောကုန်းကျေးရွာ၊ မကျွေးမြို့နယ် ၆၁x၁၄ လမ်းထောင့်၊ အကွက် (၁၃)၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့ ၁၉ လမ်း၊ နွယ်ချို (၁) ရပ်ကွက်၊ ပေါင်းတည်မြို့ ဖုန်းဆိုးကြီးကျေးရွာ၊ မာန်အောင်မြို့နယ်၊ ရခိုင်ပြည်နယ် အမှတ်– ၈၄၊ မြဝတီလမ်း၊ ၁ ရပ်ကွက်၊ အောင်ပန်းမြို့၊ ကလောမြို့န မင်္ဂလာရပ်ကွက်၊ ဘဲလေးကန်လမ်း၊ အောင်ပန်းမြို့၊ အမှတ် (၂) ရပ်ကွက်၊ စိုင်ပြင်မြို့၊ ဒီပဲယင်းမြို့နယ်၊ ရွှေဘုံခရိုင် အမှတ်(မစ–၁) ကနောင်မင်းသားကြီးလမ်း၊ ပြည်မြို့ ကပြိုကျေးရွာ၊ကန့်ဘလာကျေးရွာအုပ်စု၊ လမ္ပတ္တာမြို့နယ်၊ ဧရာဝတီတိုင်းဒေ စက်ကုန်းရပ်ကွက်၊ ညောင်ပင်သာ၊ ဖြူးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး ပြင်ဦးလွင်ရပ်ကွက်၊ ကောလင်းမြို့ ပျဉ်တောင်တွင်းကျေးရွာ၊ သပြုကုန်းအုပ်စု၊ လမ္ပတ္တာမြို့နယ်၊ ဧရာဝတီတိုင်းဒေ ဘောဂလမ်း၊ (၆) ရပ်ကွက်၊ ဘိုကလေးမြို့ စက်အမှတ်(၁၂၀၀)၊ ဦးကဲလမ်း၊ ရှေ့ဆောင်ရပ်ကွက်၊ ငါးသိုင်းချောင်းမြို့နယ် နန်းဦးလမ်း၊ နွယ်ချို (၁) ရပ်ကွက်၊ ပေါင်းတည်မြို့ ညောင်ပင်သာရွာမ၊ (၅)လမ်း၊ ဖြူးမြို့နယ်
700 700 700 700 700 700 700 700 700 700	ထွန်းပြည့်လျှံ မြေပဲခွဲစက်လုပ်ငန်း ယုန်မင်း ဆီစက် ဒေါ်လာ ဆန်စက်နှင့် ဆန်၊စပါးရောင်းဝယ်ရေး ငွေတိုး ဆီစက်လုပ်ငန်း ဒေါ်နွယ်နွယ်ဝင်း (ရှင်မြတ်ထွေး ကောက်ညှင်းပဲပုတ်ကြော်) ရွှေခေါင်းတောင် အမှုန့်ကြိတ်စက်နှင့် ပဲခွဲစက်လုပ်ငန်း ဦးစော်မင်း ဆားထုတ်လုပ်ရေးလုပ်ငန်း စိန်ကမ္ဘာ ဆန်စက် စန္ဒာထွန်း ဆန်စက် မင်းမင်းစိုး ဆန်စက် ရတနာသိဒ္ဓိ ဆန်စက် စာမဏီ (စာနည်ကျော်) ဆန်စက် ကျော်စိုးအောင် ဆန်စက် ဆက်နွယ် ဆန်စက် ဆက်နွယ် ဆန်စက်	သန်းတောကုန်းကျေးရွာ၊ မကျွေးမြို့နယ် ၆၁x၁၄ လမ်းထောင့်၊ အကွက် (၁၃)၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့ ၁၉ လမ်း၊ နွယ်ချို (၁) ရပ်ကွက်၊ ပေါင်းတည်မြို့ ဖုန်းဆိုးကြီးကျေးရွာ၊ မာန်အောင်မြို့နယ်၊ ရခိုင်ပြည်နယ် အမှတ်– ၈၄၊ မြဝတီလမ်း၊ ၁ ရပ်ကွက်၊ အောင်ပန်းမြို့၊ ကလောမြို့န မင်္ဂလာရပ်ကွက်၊ ဘဲလေးကန်လမ်း၊ အောင်ပန်းမြို့၊ ကလောမြို့န မင်္ဂလာရပ်ကွက်၊ ဘဲလေးကန်လမ်း၊ အောင်ပန်းမြို့ အမှတ် (၂) ရပ်ကွက်၊ စိုင်ပြင်မြို့၊ ဒီပဲယင်းမြို့နယ်၊ ရွှေဘိုခရိုင် အမှတ်(မစ–၁) ကနောင်မင်းသားကြီးလမ်း၊ ပြည်မြို့ ကပြိုကျေးရွာ၊ကန့်ဘလာကျေးရွာအုပ်စု၊ လပ္ပတ္တာမြို့နယ်၊ ဧရာဝတီတိုင်းဒေး စက်ကုန်းရပ်ကွက်၊ ညောင်ပင်သာ၊ ဖြူးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး ပြင်ဦးလွင်ရပ်ကွက်၊ ကောလင်းမြို့ ပျဉ်တောင်တွင်းကျေးရွာ၊ သပြုကုန်းအုပ်စု၊ လပ္ပတ္တာမြို့နယ်၊ ရောဝတီတိုင်းဒေး ဘောဂလမ်း၊ (၆) ရပ်ကွက်၊ ဘိုကလေးမြို့ စက်အမှတ်(၁၂၀၀)၊ ဦးကဲလမ်း၊ ရှေ့ဆောင်ရပ်ကွက်၊ ငါးသိုင်းချောင်းမြို့နပ် နန်းဦးလမ်း၊ နွယ်ချို (၁) ရပ်ကွက်၊ ပေါင်းတည်မြို့ ညောင်ပင်သာရွာမ၊ (၅)လမ်း၊ ဖြူးမြို့နယ် စစ်တောရွာ၊ ညောင်ကိုင်းအုပ်စု၊ ကျွန်းလှမြို့ ဖအောင်ဝဲကျေးရွာ၊ ဒိုက်ဦးမြို့၊ ရွာလယ်လမ်း၊ မြောက်ဖက်ကမ်းရပ်ကွက်၊ ပဲခူးတိုင်းဒေသကြီး
7002 701 700 700 700 700 700 700 700 700 700	ထွန်းပြည့်လျှံ မြေပဲခွဲစက်လုပ်ငန်း ယုန်မင်း ဆီစက် ဒေါ်လာ ဆန်စက်နှင့် ဆန်၊စပါးရောင်းဝယ်ရေး ငွေတိုး ဆီစက်လုပ်ငန်း ဒေါ်နွယ်နွယ်ဝင်း (ရှင်မြတ်ထွေး ကောက်ညှင်းပဲပုတ်ကြော်) ရွှေဂေါင်းတောင် အမှုန့်ကြိတ်စက်နှင့် ပဲခွဲစက်လုပ်ငန်း ဦးဇော်မင်း ဆားထုတ်လုပ်ရေးလုပ်ငန်း စိန်ကမ္ဘာ ဆန်စက် စန္ဒာထွန်း ဆန်စက် မင်းမင်းစိုး ဆန်စက် ရတနာသိဒ္ဓိ ဆန်စက် တေမဏီ (စာနည်ကျော်) ဆန်စက် ကျော်မိုးအောင် ဆန်စက် ဆက်နွယ် ဆန်စက် ဆက်နွယ် ဆန်စက် ဆက်နွယ် ဆန်စက်	သန်းတောကုန်းကျေးရွာ၊ မကျွေးမြို့နယ် ၆၁x၁၄ လမ်းထောင့်၊ အကွက် (၁၃)၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့ ၁၉ လမ်း၊ နွယ်ချို (၁) ရပ်ကွက်၊ ပေါင်းတည်မြို့ ဖုန်းဆိုးကြီးကျေးရွာ၊ မာန်အောင်မြို့နယ်၊ ရခိုင်ပြည်နယ် အမှတ် – ၈၄၊ မြဝတီလမ်း၊ ၁ ရပ်ကွက်၊ အောင်ပန်းမြို့၊ ကလောမြို့န မင်္ဂလာရပ်ကွက်၊ ဘဲလေးကန်လမ်း၊ အောင်ပန်းမြို့၊ ကလောမြို့န မင်္ဂလာရပ်ကွက်၊ ဘဲလေးကန်လမ်း၊ အောင်ပန်းမြို့ အမှတ် (၂) ရပ်ကွက်၊ စိုင်ပြင်မြို့၊ ဒီပဲယင်းမြို့နယ်၊ ရွှေဘုံခရိုင် အမှတ်(မစ – ၁) ကနောင်မင်းသားကြီးလမ်း၊ ပြည်မြို့ ကပြိုကျေးရွာ၊ ကန့်ဘလာကျေးရွာအုပ်စု၊ လပ္ပတ္တာမြို့နယ်၊ ဧရာဝတီတိုင်းဒေဒ စက်ကုန်းရပ်ကွက်၊ ညောင်ပင်သာ၊ မြူးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး ပြင်ဦးလွင်ရပ်ကွက်၊ ကောလင်းမြို့ ပျဉ်တောင်တွင်းကျေးရွာ၊ သပြုကုန်းအုပ်စု၊ လပ္ပတ္တာမြို့နယ်၊ ရောတီတိုင်းဒေး ဘောဂလမ်း၊ (၆) ရပ်ကွက်၊ ဘိုကလေးမြို့ စက်အမှတ်(၁၂၀၀)၊ ဦးကဲလမ်း၊ ရှေ့ဆောင်ရပ်ကွက်၊ ငါးသိုင်းချောင်းမြို့နပ် နန်းဦးလမ်း၊ နွယ်ချို့ (၁) ရပ်ကွက်၊ ပေါင်းတည်မြို့ ညောင်ပင်သာရွာမ၊ (၅)လမ်း၊ မြူးမြို့နယ် စစ်တောရွာ၊ ညောင်ကိုင်းအုပ်စု၊ ကျွန်းလှမြို့ ဖအောင်ဝဲကျေးရွာ၊ ဒိုက်ဦးမြို့၊ ရွာလယ်လမ်း၊ မြောက်ဖက်ကမ်းရပ်ကွက်၊ ပဲခူးတိုင်းဒေသကြီး
700 700 700 700 700 700 700 700 700 700	ထွန်းပြည့်လျှံ မြေပဲစွဲစက်လုပ်ငန်း ယုန်မင်း ဆီစက် ဒေါ်လာ ဆန်စက်နှင့် ဆန်၊စပါးရောင်းဝယ်ရေး ငွေတိုး ဆီစက်လုပ်ငန်း ဒေါ်နွယ်နွယ်ဝင်း (ရှင်ဖြတ်ထွေး ကောက်ညှင်းပဲပုတ်ကြော်) ရွေ့ဒေါင်းတောင် အမှုန့်ကြိတ်စက်နှင့် ပဲစွဲစက်လုပ်ငန်း ဦးစော်မင်း ဆားထုတ်လုပ်ရေးလုပ်ငန်း စိန်ကမ္ဘာ ဆန်စက် စန္ဒာထွန်း ဆန်စက် စော့တွေန်း ဆန်စက် ရတနာသိဒ္ဓိ ဆန်စက် ရတနာသိဒ္ဓိ ဆန်စက် ကျော်မိုးအောင် ဆန်စက် ဆက်နွယ် ဆန်စက် ညီနောင် ဆီစက်လုပ်ငန်း မြန်မာ့သုခ ဆန်စက်	သန်းတောကုန်းကျေးရွာ၊ မကျွေးမြို့နယ် ၆၁x၁၄ လမ်းထောင့်၊ အကွက် (၁၃)၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့ ၁၉ လမ်း၊ နွယ်ချို (၁) ရပ်ကွက်၊ ပေါင်းတည်မြို့ ဖုန်းဆိုးကြီးကျေးရွာ၊ မာန်အောင်မြို့နယ်၊ ရခိုင်ပြည်နယ် အမှတ်– ၈၄၊ မြဝတီလမ်း၊ ၁ ရပ်ကွက်၊ အောင်ပန်းမြို့၊ ကလောမြို့န မင်္ဂလာရပ်ကွက်၊ ဘဲလေးကန်လမ်း၊ အောင်ပန်းမြို့၊ ကလောမြို့န မင်္ဂလာရပ်ကွက်၊ ဘဲလေးကန်လမ်း၊ အောင်ပန်းမြို့၊ အမှတ် (၂) ရပ်ကွက်၊ စိုင်ပြင်မြို့၊ ဒီပဲယင်းမြို့နယ်၊ ရွှေဘိုခရိုင် အမှတ်(မစ–၁) ကနောင်မင်းသားကြီးလမ်း၊ ပြည်မြို့ ကပြုံကျေးရွာ၊ ကန့်ဘလာကျေးရွာအုပ်စု၊ လပ္ပတ္တာမြို့နယ်၊ ဧရာဝတီတိုင်းဒေဒ စက်ကုန်းရပ်ကွက်၊ ညောင်ပင်သာ၊ ဖြူးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး ပြင်ဦးလွင်ရပ်ကွက်၊ ကောလင်းမြို့ ပျဉ်တောင်တွင်းကျေးရွာ၊ သပြုကုန်းအုပ်စု၊ လပ္ပတ္တာမြို့နယ်၊ ရောဝတီတိုင်းဒေး ဘောဂလမ်း၊ (၆) ရပ်ကွက်၊ ဘိုကလေးမြို့ စက်အမှတ်(၁၂၀၀)၊ ဦးကဲလမ်း၊ ရှေ့ဆောင်ရပ်ကွက်၊ ငါးသိုင်းချောင်းမြို့နပ် နန်းဦးလမ်း၊ နွယ်ချို (၁) ရပ်ကွက်၊ ပေါင်းတည်မြို့ စစ်တောရွာ၊ ညောင်ကိုင်းအုပ်စု၊ ကျွန်းလှမြို့ ဖအောင်ဝဲကျေးရွာ၊ ဒိုက်ဦးမြို့၊ ရွာလယ်လမ်း၊ မြောက်ဖက်ကမ်းရပ်ကွက်၊ ပဲခူးတိုင်းဒေသကြီး မကွေးလမ်း၊ ရွေကြာအင်း(၁)ရပ်၊ တောင်တွင်းကြီးမြို့၊ စံပြရပ်ကွက်၊ ပုထ္ထားကျွန်းမြို့နယ်၊ တောင်တွင်းကြီးမြို့၊ စံပြရပ်ကွက်၊ ပုထ္ထားကျွန်းမြို့နယ်၊ တောင်တွင်းကြီးမြို့၊
700 700 700 700 700 700 700 700	ထွန်းပြည့်လျှံ မြေပဲခွဲစက်လုပ်ငန်း ယုန်မင်း ဆီစက် ဒေါ်လာ ဆန်စက်နှင့် ဆန်၊စပါးရောင်းဝယ်ရေး ငွေတိုး ဆီစက်လုပ်ငန်း ဒေါ်နွယ်နွယ်ဝင်း (ရှင်ဖြတ်ထွေး ကောက်ညှင်းပဲပုတ်ကြော်) ရွေနဂါး ဆန်စက် ရွေဒေါင်းတောင် အမှုန့်ကြိတ်စက်နှင့် ပဲခွဲစက်လုပ်ငန်း ဦးဇော်မင်း ဆားထုတ်လုပ်ရေးလုပ်ငန်း စိန်ကမ္ဘာ ဆန်စက် စန္ဒာထွန်း ဆန်စက် စင်းမင်းစိုး ဆန်စက် စပင်းမင်းစိုး ဆန်စက် စာမဏီ (စာနည်ကျော်) ဆန်စက် ကျော်မိုးအောင် ဆန်စက် ဆက်နွယ် ဆန်စက် ညီနောင် ဆီစက်လုပ်ငန်း ဖြန်မာ့သုခ ဆန်စက် စိန်ကမ္ဘာ ဆန်စက်လုပ်ငန်း	သန်းတောကုန်းကျေးရွာ၊ မကျွေးမြို့နယ် ၆၁x၁၄ လမ်းထောင့်၊ အကွက် (၁၃)၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့ ၁၉ လမ်း နွယ်ချို (၁) ရပ်ကွက်၊ ပေါင်းတည်မြို့ ဖုန်းဆိုးကြီးကျေးရွာ၊ မာန်အောင်မြို့နယ်၊ ရခိုင်ပြည်နယ် အမှတ် – ၈၄၊ မြဝတီလမ်း၊ ၁ ရပ်ကွက်၊ အောင်ပန်းမြို့၊ ကလောမြို့န မင်္ဂလာရပ်ကွက်၊ ဘဲလေးကန်လမ်း၊ အောင်ပန်းမြို့၊ အမှတ် (၂) ရပ်ကွက်၊ စိုင်ပြင်မြို့၊ ဒီပဲယင်းမြို့နယ်၊ ရွေဘိုခရိုင် အမှတ်(မစ – ၁) ကနောင်မင်းသားကြီးလမ်း၊ ပြည်မြို့ ကပြိုကျေးရွာ၊ကန့်ဘလာကျေးရွာအုပ်စု၊ လပ္ပတ္တာမြို့နယ်၊ ဧရာဝတီတိုင်းဒေး စက်ကုန်းရပ်ကွက်၊ ညောင်ပင်သာ၊ ဖြူးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး ပြင်ဦးလွင်ရပ်ကွက်၊ ကောလင်းမြို့ ပျဉ်တောင်တွင်းကျေးရွာ၊သပြုကုန်းအုပ်စု၊ လပ္ပတ္တာမြို့နယ်၊ ဧရာဝတီတိုင်းဒေး ဘောဂလမ်း၊ (၆) ရပ်ကွက်၊ ဘိုကလေးမြို့ စက်အမှတ်(၁၂၀၀)၊ ဦးကဲလမ်း၊ ရှေ့ဆောင်ရပ်ကွက်၊ ငါးသိုင်းချောင်းမြို့နပ် နန်းဦးလမ်း၊ နွယ်ချို (၁) ရပ်ကွက်၊ ပေါင်းတည်မြို့ ညောင်ပင်သာရွာမ၊ (၅)လမ်း၊ ဖြူးမြို့နယ် စစ်တောရွာ၊ ညောင်ကိုင်းအုပ်စု၊ ကျွန်းလှမြို့ ဖအောင်ဝဲကျေးရွာ၊ ဒိုက်ဦးမြို့၊ ရွာလယ်လမ်း၊ မြောက်ဖက်ကမ်းရပ်ကွက်၊ ပဲခူးတိုင်းဒေသကြီး မကွေးလမ်း၊ ရွေကြာအင်း(၁)ရပ်၊ တောင်တွင်းကြီးမြို့ စံပြရပ်ကွက်၊ ပုစ္ဆားကျွန်းမြို့နယ်၊ ရခိုင်ပြည်နယ် သဘာဝမီးစက်လမ်း၊ ကြာနီကန်ရပ်ကွက်၊ မြန်အောင်မြို့
700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700   700	ထွန်းပြည့်လျှံ မြေပဲစွဲစက်လုပ်ငန်း ယုန်မင်း ဆီစက် ဒေါ်လာ ဆန်စက်နှင့် ဆန်၊စပါးရောင်းဝယ်ရေး ငွေတိုး ဆီစက်လုပ်ငန်း ဒေါ်နွယ်နွယ်ဝင်း (ရှင်မြတ်ထွေး ကောက်ညှင်းပဲပုတ်ကြော်) ရွေ့နဂါး ဆန်စက် ရွေ့ဒေါင်းတောင် အမှုန့်ကြိတ်စက်နှင့် ပဲခွဲစက်လုပ်ငန်း ဦးစော်မင်း ဆားထုတ်လုပ်ရေးလုပ်ငန်း စိန်ကမ္ဘာ ဆန်စက် စန္ဒသထွန်း ဆန်စက် စန္ဒသထွန်း ဆန်စက် စပင်းမင်းစိုး ဆန်စက် စာမဏီ (စာနည်ကျော်) ဆန်စက် ကျော်စိုးအောင် ဆန်စက် ဆက်နွယ် ဆန်စက် ညီနောင် ဆီစက်လုပ်ငန်း မြန်မာ့သုခ ဆန်စက် စိန်ကမ္ဘာ ဆန်စက် စိန်ကမ္ဘာ ဆန်စက်	သန်းတောကုန်းကျေးရွာ၊ မကျွေးမြို့နယ် ၆၁x၁၄ လမ်းထောင့်၊ အကွက် (၁၃)၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့ ၁၉ လမ်း၊ နွယ်ချို (၁) ရပ်ကွက်၊ ပေါင်းတည်မြို့ ဖုန်းဆိုးကြီးကျေးရွာ၊ မာန်အောင်မြို့နယ်၊ ရခိုင်ပြည်နယ် အမှတ်– ၈၄၊ မြဝတီလမ်း၊ ၁ ရပ်ကွက်၊ အောင်ပန်းမြို့၊ ကလောမြို့န မင်္ဂလာရပ်ကွက်၊ ဘဲလေးကန်လမ်း၊ အောင်ပန်းမြို့၊ အမှတ် (၂) ရပ်ကွက်၊ စိုင်ပြင်မြို့၊ ဒီပဲယင်းမြို့နယ်၊ ရွှေဘုံခရိုင် အမှတ် (မစ–၁) ကနောင်မင်းသားကြီးလမ်း၊ ပြည်မြို့ ကပြိုကျေးရွာ၊ကန့်ဘလာကျေးရွာအုပ်စု၊လပ္ပတ္တာမြို့နယ်၊ ရောဝတီတိုင်းဒေး စက်ကုန်းရပ်ကွက်၊ ညောင်ပင်သာ၊ ဖြူးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး ပြင်ဦးလွင်ရပ်ကွက်၊ ကောလင်းမြို့ ဟုဉ်တောင်တွင်းကျေးရွာ၊သပြုကုန်းအုပ်စု၊ လပ္ပတ္တာမြို့နယ်၊စရာဝတီတိုင်းဒေး ဘောဂလမ်း၊ (၆) ရပ်ကွက်၊ ဘိုကလေးမြို့ စက်အမှတ်(၁၂၀၀)၊ ဦးကဲလမ်း၊ ရှေ့ဆောင်ရပ်ကွက်၊ ငါးသိုင်းချောင်းမြို့နပ် နန်းဦးလမ်း၊ နွယ်ချို (၁) ရပ်ကွက်၊ ပေါင်းတည်မြို့ ညောင်ပင်သာရွာမ၊ (၅)လမ်း၊ ဖြူးမြို့နယ် စစ်တောရွာ၊ ညောင်ကိုင်းအုပ်စု၊ ကျွန်းလှမြို့ မအောင်ဝဲကျေးရွာ၊ ဒိုက်ဦးမြို့၊ ရွာလယ်လမ်း၊ မြောက်ဖက်ကမ်းရပ်ကွက်၊ ပဲခူးတိုင်းဒေသကြီး မကွေးလမ်း၊ ရွှေကြာအင်း(၁)ရပ်၊ တောင်တွင်းကြီးမြို့ စံပြရပ်ကွက်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရခိုင်ပြည်နယ် သဘာဝမီးစက်လမ်း၊ ကြာနီကန်ရပ်ကွက်၊ မြန်အောင်မြို့
7002 7007 7007 7008 7000 7000 7000 7000	ထွန်းပြည့်လျှံ မြေပဲစွဲစက်လုပ်ငန်း ယုန်မင်း ဆီစက် ဒေါ်လာ ဆန်စက်နှင့် ဆန်၊စပါးရောင်းဝယ်ရေး ငွေတိုး ဆီစက်လုပ်ငန်း ဒေါ်နွယ်နွယ်ဝင်း (ရှင်မြတ်ထွေး ကောက်ညှင်းပဲပုတ်ကြော်) ရွေနဂါး ဆန်စက် ရွှေဒေါင်းတောင် အမှုန့်ကြိတ်စက်နှင့် ပဲခွဲစက်လုပ်ငန်း ဦးဇော်မင်း ဆားထုတ်လုပ်ရေးလုပ်ငန်း စိန်ကမ္ဘာ ဆန်စက် စန္ဒာထွန်း ဆန်စက် စင်းမင်းဖိုး ဆန်စက် စင်းမင်းဖိုး ဆန်စက် ကောနာသိဒ္ဓိ ဆန်စက် ကောနာသိဒ္ဓိ ဆန်စက် ကျော်မိုးအောင် ဆန်စက် ဆက်နွယ် ဆန်စက် ဆက်နွယ် ဆန်စက် ဆက်နွယ် ဆန်စက် ဆက်နွယ် ဆန်စက် ဆက်နွယ် ဆန်စက် စိန်ကမ္ဘာ ဆန်စက် စိန်ကမ္ဘာ ဆန်စက် စိန်ကမ္ဘာ ဆန်စက် ဝို့နောင် ဆီစက်လုပ်ငန်း မြန်မာ့သုခ ဆန်စက်	သန်းတောကုန်းကျေးရွာ၊ မကျွေးမြို့နယ် ၆၁x၁၄ လမ်းထောင့်၊ အကွက် (၁၃)၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့ ၁၉ လမ်း၊ နွယ်ချို (၁) ရပ်ကွက်၊ ပေါင်းတည်မြို့ ဖုန်းဆိုးကြီးကျေးရွာ၊ မာန်အောင်မြို့နယ်၊ ရခိုင်ပြည်နယ် အမှတ်– ၈၄၊ မြဝတီလမ်း၊ ၁ ရပ်ကွက်၊ အောင်ပန်းမြို့၊ ကလောမြို့န မင်္ဂလာရပ်ကွက်၊ ဘဲလေးကန်လမ်း၊ အောင်ပန်းမြို့၊ အမှတ် (၂) ရပ်ကွက်၊ စိုင်ပြင်မြို့၊ ဒီပဲယင်းမြို့နယ်၊ ရွှေဘုံခရိုင် အမှတ်(မစ–၁) ကနောင်မင်းသားကြီးလမ်း၊ ပြည်မြို့ ကပြိုကျေးရွာ၊ ကန့်ဘလာကျေးရွာအုပ်စု၊ လမ္ပတ္တာမြို့နယ်၊ ဧရာဝတီတိုင်းဒေဒ စက်ကုန်းရပ်ကွက်၊ ညောင်ပင်သာ၊ ဖြူးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး ပြင်ဦးလွင်ရပ်ကွက်၊ ကောလင်းမြို့ ပျဉ်တောင်တွင်းကျေးရွာ၊သပြုကုန်းအုပ်စု၊ လမ္ပတ္တာမြို့နယ်၊ ရောဝတီတိုင်းဒေး ဘောဂလမ်း၊ (၆) ရပ်ကွက်၊ ဘိုကလေးမြို့ စက်အမှတ်(၁၂၀၀)၊ ဦးကဲလမ်း၊ ရှေ့ဆောင်ရပ်ကွက်၊ ငါးသိုင်းချောင်းမြို့နပ် စစ်တောရွာ၊ ညောင်ကိုင်းအုပ်စု၊ ကျွန်းလှမြို့ စစ်တောရွာ၊ ညောင်ကိုင်းအုပ်စု၊ ကျွန်းလှမြို့ မအောင်ဝဲကျေးရွာ၊ ဒိုက်ဦးမြို့၊ ရွာလယ်လမ်း၊ မြောက်ဖက်ကမ်းရပ်ကွက်၊ ပဲခူးတိုင်းဒေသကြီး မကွေးလမ်း၊ ရွှေကြာအင်း(၁)ရပ်၊ တောင်တွင်းကြီးမြို့ စံပြရပ်ကွက်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရောင်တွင်းကြီးမြို့ စံပြရပ်ကွက်၊ ပုဏ္ဏာကျွန်းမြို့နယ်၊ ကြောင်တွင်းမြို့နယ်၊ ရောကုာတိမ်း၊ ကြာနီကန်ရပ်ကွက်၊ မြန်အောင်မြို့ အမှတ် (၂) ရပ်ကွက်၊ စိုင်ပြင်မြို့၊ ဒီပဲယင်းမြို့နယ်၊ ရေ့တိုခရိုင် မြို့ချောင်းကျေးရွာ၊ ကျောက်ဖြူမြို့နယ်၊ ရောင်းမြို့နယ်၊ ရေ့တိုခရိုင်
765 767 768 769 760 760 760 760 760 760 760 760	ထွန်းပြည့်လျှံ မြေပဲခွဲစက်လုပ်ငန်း ယုန်မင်း ဆီစက် ဒေါ်လာ ဆန်စက်နှင့် ဆန်၊စပါးရောင်းဝယ်ရေး ငွေတိုး ဆီစက်လုပ်ငန်း ဒေါ်နွယ်နွယ်ဝင်း (ရှင်မြတ်ထွေး ကောက်ညှင်းပဲပုတ်ကြော်) ရွှေနဂါး ဆန်စက် ရွှေဒေါင်းတောင် အမှုန့်ကြိတ်စက်နှင့် ပဲခွဲစက်လုပ်ငန်း ဦးဇော်မင်း ဆားထုတ်လုပ်ရေးလုပ်ငန်း စိန်ကမ္ဘာ ဆန်စက် စန္ဒာထွန်း ဆန်စက် စန္ဒာထွန်း ဆန်စက် ရတနာသိဒ္ဓိ ဆန်စက် ရာတနာသိဒ္ဓိ ဆန်စက် တောက်ပိုင်းဆုံကော် ဆက်နွယ် ဆန်စက် ဆက်နွယ် ဆန်စက် ဆက်နွယ် ဆန်စက် ဆိုနော် ဆိုစက် ဆိုသောင် ဆိုစက် ဆိုသောင် ဆိုစက် ဆိုသောင် ဆိုစက် ဆက်နွယ် ဆန်စက် ထိုနောင် ဆီစက်လုပ်ငန်း မြန်မာ့သုခ ဆန်စက် ခြင်္သောင် ဆိုစက် ခြင်္သောင် ဆန်စက် ခြင်္သောင် ဆိုစက် လွှင်ရတနာ ဆန်စက်	သန်းတောကုန်းကျေးရွာ၊ မကျွေးမြို့နယ် ၆၁x၁၄ လမ်းထောင့်၊ အကွက် (၁၃)၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့ ၁၉ လမ်း နွယ်ချို (၁) ရပ်ကွက်၊ ပေါင်းတည်မြို့ ဖုန်းဆိုးကြီးကျေးရွာ၊ မာန်အောင်မြို့နယ်၊ ရခိုင်ပြည်နယ် အမှတ်– ၈၄၊ မြဝတီလမ်း၊ ၁ ရပ်ကွက်၊ အောင်ပန်းမြို့၊ ကလောမြို့န မင်္ဂလာရပ်ကွက်၊ ဘဲလေးကန်လမ်း၊ အောင်ပန်းမြို့၊ အမှတ် (၂) ရပ်ကွက်၊ စိုင်ပြင်မြို့၊ ဒီပဲယင်းမြို့နယ်၊ ရွေဘိုခရိုင် အမှတ်(မစ–၁) ကနောင်မင်းသားကြီးလမ်း၊ ပြည်မြို့ ကပြိုကျေးရွာ၊ကန့်ဘလာကျေးရွာအုပ်စု၊ လပ္ပတ္တာမြို့နယ်၊ ဧရာဝတီတိုင်းဒေး စက်ကုန်းရပ်ကွက်၊ ညောင်ပင်သာ၊ ဖြူးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး ပြင်ဦးလွင်ရပ်ကွက်၊ ကောလင်းမြို့ ပျဉ်တောင်တွင်းကျေးရွာ၊သပြုကုန်းအုပ်စု၊ လပ္ပတ္တာမြို့နယ်၊ ဧရာဝတီတိုင်းဒေး ဘောဂလမ်း၊ (၆) ရပ်ကွက်၊ ဘိုကလေးမြို့ စက်အမှတ်(၁၂၀၀)၊ ဦးကဲလမ်း၊ ရှေ့ဆောင်ရပ်ကွက်၊ ငါးသိုင်းချောင်းမြို့နယ် နန်းဦးလမ်း၊ နွယ်ချို (၁) ရပ်ကွက်၊ ပေါင်းတည်မြို့ ညောင်ပင်သာရွာမ၊ (၅)လမ်း၊ ဖြူးမြို့နယ် စစ်တောရွာ၊ ညောင်ကိုင်းအုပ်စု၊ ကျွန်းလှမြို့ မအောင်ဝဲကျေးရွာ၊ ဒိုက်ဦးမြို့၊ ရွာလယ်လမ်း၊ မြောက်ဖက်ကမ်းရပ်ကွက်၊ ပဲခူးတိုင်းဒေသကြီး မကွေးလမ်း၊ ရွှေကြာအင်း(၁)ရပ်၊ တောင်တွင်းကြီးမြို့ စံပြရပ်ကွက်၊ ပုထ္ထားကျွန်းမြို့နယ်၊ ရခိုင်ပြည်နယ် သဘာဝမီးစက်လမ်း၊ ကြာနီကန်ရပ်ကွက်၊ မြန်အောင်မြို့ အမှတ် (၂) ရပ်ကွက်၊ စိုင်ပြင်မြို့၊ ဒီပဲယင်းမြို့နယ်၊ ရွှဘိုခရိုင် မြို့ရောင်းကျေးရွာ၊ ကျောက်ဖြူမြို့နယ်
7002 7007 7007 7007 7007 7007 7007 7007	ထွန်းပြည့်လျှံ မြေပဲစွဲစက်လုပ်ငန်း ယုန်မင်း ဆီစက် ဒေါ်လာ ဆန်စက်နှင့် ဆန်၊စပါးရောင်းဝယ်ရေး ငွေတိုး ဆီစက်လုပ်ငန်း ဒေါ်နွယ်နွယ်ဝင်း (ရှင်မြတ်ထွေး ကောက်ညှင်းပဲပုတ်ကြော်) ရွှေနဂါး ဆန်စက် ရွှေဒေါင်းတောင် အမှုန့်ကြိတ်စက်နှင့် ပဲစွဲစက်လုပ်ငန်း ဦးဇော်မင်း ဆားထုတ်လုပ်ရေးလုပ်ငန်း စိန်ကမ္ဘာ ဆန်စက် စန္ဒာထွန်း ဆန်စက် စမင်းမင်းစိုး ဆန်စက် စပင်းမင်းစိုး ဆန်စက် တေရာဘိပ္ပိ ဆန်စက် ကျော်မိုးအောင် ဆန်စက် ကျော်မိုးအောင် ဆန်စက် ဆက်နွယ် ဆန်စက် ညိနောင် ဆီစက်လုပ်ငန်း မြန်မာ့သုခ ဆန်စက် ခြင်းမှာ ဆန်စက် စြင်းမှာ ဆန်စက် စိန်ကမ္ဘာ ဆန်စက် ကျင်းမင်းမီး ဆန်စက် ကျင်းမင်းမီး ဆန်စက် ကျင်းမင်းမီး ဆန်စက် ကျင်းမင်းမီး ဆန်စက် ကျွန်မှာသုခ ဆန်စက် ဖြန်မာ့သုခ ဆန်စက် ဖြန်မာ့သုခ ဆန်စက်	သန်းတောကုန်းကျေးရွာ၊ မကျွေးမြို့နယ် ၆၁x၁၄ လမ်းထောင့်၊ အကွက် (၁၃)၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့ ၁၉ လမ်း၊ နွယ်ချို (၁) ရပ်ကွက်၊ ပေါင်းတည်မြို့ ဖုန်းဆိုးကြီးကျေးရွာ၊ မာန်အောင်မြို့နယ်၊ ရခိုင်ပြည်နယ် အမှတ် – ၈၄၊ မြဝတီလမ်း၊ ၁ ရပ်ကွက်၊ အောင်ပန်းမြို့၊ ကလောမြို့န မင်္ဂလာရပ်ကွက်၊ ဘဲလေးကန်လမ်း၊ အောင်ပန်းမြို့၊ အမှတ် (၂) ရပ်ကွက်၊ စိုင်ပြင်မြို့၊ ဒီပဲယင်းမြို့နယ်၊ ရွာဘုံခရိုင် အမှတ်(မစ – ၁) ကနောင်မင်းသားကြီးလမ်း၊ ပြည်မြို့ ကပြိုကျေးရွာ၊ကန့်ဘလာကျေးရွာအုပ်စု၊ လပ္ပတ္တာမြို့နယ်၊ ဧရာဝတီတိုင်းဒေး စက်ကုန်းရပ်ကွက်၊ ညောင်ပင်သာ၊ ဖြူးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး ပြင်ဦးလွင်ရပ်ကွက်၊ ကောလင်းမြို့ ပျဉ်တောင်တွင်းကျေးရွာ၊သပြုကုန်းအုပ်စု၊ လပ္ပတ္တာမြို့နယ်၊ ဧရာဝတီတိုင်းဒေး ဘောဂလမ်း၊ (၆) ရပ်ကွက်၊ ဘိုကလေးမြို့ စက်အမှတ်(၁၂၀၀)၊၊ ဦးကဲလမ်း၊ ရှေ့ဆောင်ရပ်ကွက်၊ ငါးသိုင်းချောင်းမြို့နယ် နန်းဦးလမ်း၊ နွယ်ချို (၁) ရပ်ကွက်၊ ပေါင်းတည်မြို့ ညောင်ပင်သာရွာမ၊ (၅)လမ်း၊ ဖြူးမြို့နယ် စစ်တောရွာ၊ ညောင်ကိုင်းအုပ်စု၊ ကျွန်းလှမြို့ ဖအောင်ဝဲကျေးရွာ၊ ဒိုက်ဦးမြို့၊ ရွာလယ်လမ်း၊ မြောက်ဖက်ကမ်းရပ်ကွက်၊ ပဲခူးတိုင်းဒေသကြီး မကွေးလမ်း၊ ရွေကြာအင်း(၁)ရပ်၊ တောင်တွင်းကြီးမြို့ စံပြရပ်ကွက်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရခိုင်ပြည်နယ် သဘာဝမီးစက်လမ်း၊ ကြာနီကန်ရပ်ကွက်၊ မြန်အောင်မြို့ အမှတ် (၂) ရပ်ကွက်၊ ဖိုင်ပြင်မြို့၊ ဒီပဲယင်းမြို့နယ်၊ ရွှေဘိုခရိုင် မြို့ချောင်းကျေးရွာ၊ ကျောက်ဖြူမြို့နယ် ပိုးတန်းရပ်၊ စစ်ကိုင်းမြို့
7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000	ထွန်းပြည့်လျှံ မြေပဲစွဲစက်လုပ်ငန်း ယုန်မင်း ဆီစက် ဒေါ်လာ ဆန်စက်နှင့် ဆန်၊စပါးရောင်းဝယ်ရေး ငွေတိုး ဆီစက်လုပ်ငန်း ဒေါ်နွယ်နွယ်ဝင်း (ရှင်မြတ်ထွေး ကောက်ညှင်းပဲပုတ်ကြော်) ရွေနဂါး ဆန်စက် ရွေဒေါင်းတောင် အမှုန့်ကြိတ်စက်နှင့် ပဲစွဲစက်လုပ်ငန်း ဦးစော်မင်း ဆားထုတ်လုပ်ရေးလုပ်ငန်း စိန်ကမ္ဘာ ဆန်စက် စန္ဒသထွန်း ဆန်စက် စမင်းမင်းစိုး ဆန်စက် စာမှသိပ္ပိ ဆန်စက် တောမာဏီ (စာနည်ကျော်) ဆန်စက် ကျော်မိုးအောင် ဆန်စက် ဆက်နွယ် ဆန်စက် ညီနောင် ဆီစက်လုပ်ငန်း မြန်မာ့သုခ ဆန်စက် ခြင်္သောင်သိန်း ဆန်စက် ခြင်္သောင်သိန်း ဆန်စက် ခြင်္သောင်သိန်း ဆန်စက် ခြင်္သောင်သိန်း ဆန်စက် ခြင်္သောင်သိန်း ဆန်စက် မြန်မာ့သုခ ဆန်စက် မြန်မာ့သုခ ဆန်စက် မြင်္သောင်သိန်း ဆန်စက်	သန်းတောကုန်းကျေးရွာ၊ မကျွေးမြို့နယ် ၆၁x၁၄ လမ်းထောင့်၊ အကွက် (၁၃)၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့ ၁၉ လမ်း နွယ်ချို (၁) ရပ်ကွက်၊ ပေါင်းတည်မြို့ ဖုန်းဆိုးကြီးကျေးရွာ၊ မာန်အောင်မြို့နယ်၊ ရခိုင်ပြည်နယ် အမှတ်– ၈၄၊ မြဝတီလမ်း၊ ၁ ရပ်ကွက်၊ အောင်ပန်းမြို့၊ ကလောမြို့န မင်္ဂလာရပ်ကွက်၊ ဘဲလေးကန်လမ်း၊ အောင်ပန်းမြို့၊ အမှတ် (၂) ရပ်ကွက်၊ စိုင်ပြင်မြို့၊ ဒီပဲယင်းမြို့နယ်၊ ရွေဘိုခရိုင် အမှတ်(မစ–၁) ကနောင်မင်းသားကြီးလမ်း၊ ပြည်မြို့ ကပြိုကျေးရွာ၊ကန့်ဘလာကျေးရွာအုပ်စု၊ လပ္ပတ္တာမြို့နယ်၊ ဧရာဝတီတိုင်းဒေး စက်ကုန်းရပ်ကွက်၊ ညောင်ပင်သာ၊ ဖြူးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး ပြင်ဦးလွင်ရပ်ကွက်၊ ကောလင်းမြို့ ပျဉ်တောင်တွင်းကျေးရွာ၊သပြုကုန်းအုပ်စု၊ လပ္ပတ္တာမြို့နယ်၊ ဧရာဝတီတိုင်းဒေး ဘောဂလမ်း၊ (၆) ရပ်ကွက်၊ ဘိုကလေးမြို့ စက်အမှတ်(၁၂၀၀)၊ ဦးကဲလမ်း၊ ရှေ့ဆောင်ရပ်ကွက်၊ ငါးသိုင်းချောင်းမြို့နယ် နန်းဦးလမ်း၊ နွယ်ချို (၁) ရပ်ကွက်၊ ပေါင်းတည်မြို့ ညောင်ပင်သာရွာမ၊ (၅)လမ်း၊ ဖြူးမြို့နယ် စစ်တောရွာ၊ ညောင်ကိုင်းအုပ်စု၊ ကျွန်းလှမြို့ မအောင်ဝဲကျေးရွာ၊ ဒိုက်ဦးမြို့၊ ရွာလယ်လမ်း၊ မြောက်ဖက်ကမ်းရပ်ကွက်၊ ပဲခူးတိုင်းဒေသကြီး မကွေးလမ်း၊ ရွှေကြာအင်း(၁)ရပ်၊ တောင်တွင်းကြီးမြို့ စံပြရပ်ကွက်၊ ပုထ္ထားကျွန်းမြို့နယ်၊ ရခိုင်ပြည်နယ် သဘာဝမီးစက်လမ်း၊ ကြာနီကန်ရပ်ကွက်၊ မြန်အောင်မြို့ အမှတ် (၂) ရပ်ကွက်၊ စိုင်ပြင်မြို့၊ ဒီပဲယင်းမြို့နယ်၊ ရွှဘိုခရိုင် မြို့ရောင်းကျေးရွာ၊ ကျောက်ဖြူမြို့နယ်
7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000	ထွန်းပြည့်လျှံ မြေပဲစွဲစက်လုပ်ငန်း ယုန်မင်း ဆီစက် ဒေါ်လာ ဆန်စက်နှင့် ဆန်၊စပါးရောင်းဝယ်ရေး ငွေတိုး ဆီစက်လုပ်ငန်း ဒေါ်နွယ်နွယ်ဝင်း (ရှင်မြတ်ထွေး ကောက်ညှင်းပဲပုတ်ကြော်) ရွှေနဂါး ဆန်စက် ရွှေဒေါင်းတောင် အမှုန့်ကြိတ်စက်နှင့် ပဲစွဲစက်လုပ်ငန်း ဦးဇော်မင်း ဆားထုတ်လုပ်ရေးလုပ်ငန်း စိန်ကမ္ဘာ ဆန်စက် စန္ဒာထွန်း ဆန်စက် စမင်းမင်းစိုး ဆန်စက် စပင်းမင်းစိုး ဆန်စက် တေရာဘိပ္ပိ ဆန်စက် ကျော်မိုးအောင် ဆန်စက် ကျော်မိုးအောင် ဆန်စက် ဆက်နွယ် ဆန်စက် ညိနောင် ဆီစက်လုပ်ငန်း မြန်မာ့သုခ ဆန်စက် ခြင်းမှာ ဆန်စက် စြင်းမှာ ဆန်စက် စိန်ကမ္ဘာ ဆန်စက် ကျင်းမင်းမီး ဆန်စက် ကျင်းမင်းမီး ဆန်စက် ကျင်းမင်းမီး ဆန်စက် ကျင်းမင်းမီး ဆန်စက် ကျွန်မှာသုခ ဆန်စက် ဖြန်မာ့သုခ ဆန်စက် ဖြန်မာ့သုခ ဆန်စက်	သန်းတောကုန်းကျေးရွာ၊ မကွေးမြို့နယ် ၆၁x၁၄ လမ်းထောင့်၊ အကွက် (၁၃)၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့ ၁၉ လမ်း၊ နွယ်ချို (၁) ရပ်ကွက်၊ ပေါင်းတည်မြို့ ဖုန်းဆိုးကြီးကျေးရွာ၊ မာန်အောင်မြို့နယ်၊ ရခိုင်ပြည်နယ် အမှတ် – ၈၄၊ မြဝတီလမ်း၊ ၁ ရပ်ကွက်၊ အောင်ပန်းမြို့၊ ကလောမြို့န မင်္ဂလာရပ်ကွက်၊ ဘဲလေးကန်လမ်း၊ အောင်ပန်းမြို့၊ အမှတ် (၂) ရပ်ကွက်၊ စိုင်ပြင်မြို့၊ ဒီပဲယင်းမြို့နယ်၊ ရွာဘိုခရိုင် အမှတ်(မစ – ၁) ကနောင်မင်းသားကြီးလမ်း၊ ပြည်မြို့ ကပြိုကျေးရွာ၊ကန့်ဘလာကျေးရွာအုပ်စု၊ လပ္ပတ္တာမြို့နယ်၊ ရောဝတီတိုင်းဒေ၁ စက်ကုန်းရပ်ကွက်၊ ညောင်ပင်သာ၊ ဖြူးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး ပြင်ဦးလွင်ရပ်ကွက်၊ ကောလင်းမြို့ ပျဉ်တောင်တွင်းကျေးရွာ၊သပြုကုန်းအုပ်စု၊ လပ္ပတ္တာမြို့နယ်၊ ရောဝတီတိုင်းဒေ ဘောဂလမ်း၊ (၆) ရပ်ကွက်၊ ဘိုကလေးမြို့ စက်အမှတ်(၁၂၀၀)၊ ဦးကဲလမ်း၊ ရှေ့ဆောင်ရပ်ကွက်၊ ငါးသိုင်းချောင်းမြို့နယ် စစ်တောရွာ၊ ညောင်ကိုင်းအုပ်စု၊ ကျွန်းလှမြို့ စညာင်ပင်သာရွာမ၊ (၅)လမ်း၊ ဖြူးမြို့နယ် စစ်တောရွာ၊ ညောင်ကိုင်းအုပ်စု၊ ကျွန်းလှမြို့ မကွေးလမ်း၊ ရွေကြာအင်း(၁)ရပ်၊ တောင်တွင်းကြီးမြို့ စကွာလမ်း၊ ရွေကြာအင်း(၁)ရပ်၊ တောင်တွင်းကြီးမြို့ စပြရပ်ကွက်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရခိုင်ပြည်နယ် သဘာဝမီးစက်လမ်း၊ ကြာနီကန်ရပ်ကွက်၊ မြန်အောင်မြို့ အမှတ် (၂) ရပ်ကွက်၊ ဖိုင်ပြင်မြို့၊ ဒီပဲယင်းမြို့နယ်၊ ရွှေဘိုခရိုင် မြို့ချောင်းကျေးရွာ၊ ကျောက်ဖြူမြို့နယ် ပိုးတန်းရပ်၊ စစ်ကိုင်းမြို့
၇၈၁ ၇၈၂ ၇၈၃ ၇၈၄ ၇၈၅	ထွန်းပြည့်လျှံ မြေပဲစွဲစက်လုပ်ငန်း ယုန်မင်း ဆီစက် ဒေါ်လာ ဆန်စက်နှင့် ဆန်၊စပါးရောင်းဝယ်ရေး ငွေတိုး ဆီစက်လုပ်ငန်း ဒေါ်နွယ်နွယ်ဝင်း (ရှင်မြတ်ထွေး ကောက်ညှင်းပဲပုတ်ကြော်) ရွေနဂါး ဆန်စက် ရွေဒေါင်းတောင် အမှုန့်ကြိတ်စက်နှင့် ပဲစွဲစက်လုပ်ငန်း ဦးစော်မင်း ဆားထုတ်လုပ်ရေးလုပ်ငန်း စိန်ကမ္ဘာ ဆန်စက် စန္ဒသထွန်း ဆန်စက် စမင်းမင်းစိုး ဆန်စက် စာမှသိပ္ပိ ဆန်စက် တောမာဏီ (စာနည်ကျော်) ဆန်စက် ကျော်မိုးအောင် ဆန်စက် ဆက်နွယ် ဆန်စက် ညီနောင် ဆီစက်လုပ်ငန်း မြန်မာ့သုခ ဆန်စက် ခြင်္သောင်သိန်း ဆန်စက် ခြင်္သောင်သိန်း ဆန်စက် ခြင်္သောင်သိန်း ဆန်စက် ခြင်္သောင်သိန်း ဆန်စက် ခြင်္သောင်သိန်း ဆန်စက် မြန်မာ့သုခ ဆန်စက် မြန်မာ့သုခ ဆန်စက် မြင်္သောင်သိန်း ဆန်စက်	သန်းတောကုန်းကျေးရွာ၊ မကျွေးမြို့နယ် ၆၁x၁၄ လမ်းထောင့်၊ အကွက် (၁၃)၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့ ၁၉ လမ်း၊ နွယ်ချို (၁) ရပ်ကွက်၊ ပေါင်းတည်မြို့ ဖုန်းဆိုးကြီးကျေးရွာ၊ မာန်အောင်မြို့နယ်၊ ရခိုင်ပြည်နယ် အမှတ် – ၈၄၊ မြဝတီလမ်း၊ ၁ ရပ်ကွက်၊ အောင်ပန်းမြို့၊ ကလောမြို့န မင်္ဂလာရပ်ကွက်၊ ဘဲလေးကန်လမ်း၊ အောင်ပန်းမြို့၊ ကလောမြို့န မင်္ဂလာရပ်ကွက်၊ ဘဲလေးကန်လမ်း၊ အောင်ပန်းမြို့၊ အမှတ် (၂) ရပ်ကွက်၊ စိုင်ပြင်မြို့၊ ဒီပဲယင်းမြို့နယ်၊ ရွှေတိုခရိုင် အမှတ်(မစ – ၁) ကနောင်မင်းသားကြီးလမ်း၊ ပြည်မြို့ ကပြိုကျေးရွာ၊ ကန့်ဘလာကျေးရွာအုပ်စု၊ လပွတ္တာမြို့နယ်၊ ဧရာဝတီတိုင်းဒေ၁ စက်ကုန်းရပ်ကွက်၊ ညောင်ပင်သာ၊ ဖြူးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး ပြင်ဦးလွင်ရပ်ကွက်၊ ကောလင်းမြို့ ပျဉ်တောင်တွင်းကျေးရွာ၊ သပြုကုန်းအုပ်စု၊ လပွတ္တာမြို့နယ်၊ ဧရာဝတီတိုင်းဒေ၁ ဘောဂလမ်း၊ (၆) ရပ်ကွက်၊ ဘိုကလေးမြို့ စက်အမှတ်(၁၂၀၀)၊ ဦးကဲလမ်း၊ ရှေ့ဆောင်ရပ်ကွက်၊ ငါးသိုင်းချောင်းမြို့နယ် နန်းဦးလမ်း၊ နွယ်ချို့ (၁) ရပ်ကွက်၊ ပေါင်းတည်မြို့ ညောင်ပင်သာရွာမ၊ (၅)လမ်း၊ ဖြူးမြို့နယ် စစ်တောရွာ၊ ညောင်ကိုင်းအုပ်စု၊ ကျွန်းလှမြို့ မအောင်ဝဲကျေးရွာ၊ ဗိုက်ဦးမြို့၊ ရွာလယ်လမ်း၊ မြောက်ဖက်ကမ်းရပ်ကွက်၊ ပဲခူးတိုင်းဒေသကြီး မကွေးလမ်း၊ ရွေကြာအင်း(၁)ရပ်၊ တောင်တွင်းကြီးမြို့ စံပြရပ်ကွက်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရခိုင်ပြည်နယ် သဘာဝမီးစက်လမ်း၊ ကြာဆိုကန်ရပ်ကွက်၊ မြန်အောင်မြို့ အမှတ် (၂) ရပ်ကွက်၊ စိုင်ပြင်မြို့၊ ဒီပဲယင်းမြို့နယ်၊ ရွေဘိုခရိုင် မြို့ရောင်းကျေးရွာ၊ ကျောက်မြူမြို့နယ် ပုံတန်းရပ်၊ စစ်ကိုင်းမြို့ ၁၂၁၊ ကုန်သည်လမ်း၊ လပွတ္တာမြို့
765 767 768 769 760 760 760 760 760 760 760 760	ထွန်းပြည့်လျှံ မြေပဲစွဲစက်လုပ်ငန်း ယုန်မင်း ဆီစက် ဒေါ်လာ ဆန်စက်နှင့် ဆန်၊စပါးရောင်းဝယ်ရေး ငွေတိုး ဆီစက်လုပ်ငန်း ဒေါ်နွယ်နွယ်ဝင်း (ရှင်မြတ်ထွေး ကောက်ညှင်းပဲပုတ်ကြော်) ရွေနဂါး ဆန်စက် ရွေဒေါင်းတောင် အမှုန့်ကြိတ်စက်နှင့် ပဲစွဲစက်လုပ်ငန်း ဦးစော်မင်း ဆားထုတ်လုပ်ရေးလုပ်ငန်း စိန်ကမ္ဘာ ဆန်စက် စန္ဒသထွန်း ဆန်စက် စမင်းမင်းစိုး ဆန်စက် စာမှသိပ္ပိ ဆန်စက် တောမာဏီ (စာနည်ကျော်) ဆန်စက် ကျော်မိုးအောင် ဆန်စက် ဆက်နွယ် ဆန်စက် ညီနောင် ဆီစက်လုပ်ငန်း မြန်မာ့သုခ ဆန်စက် ခြင်္သောင်သိန်း ဆန်စက် ခြင်္သောင်သိန်း ဆန်စက် ခြင်္သောင်သိန်း ဆန်စက် ခြင်္သောင်သိန်း ဆန်စက် ခြင်္သောင်သိန်း ဆန်စက် မြန်မာ့သုခ ဆန်စက် မြန်မာ့သုခ ဆန်စက် မြင်္သောင်သိန်း ဆန်စက်	သန်းတောကုန်းကျေးရွာ၊ မကွေးမြို့နယ် ၆၁x၁၄ လမ်းထောင့်၊ အကွက် (၁၃)၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့ ၁၉ လမ်း၊ နွယ်ချို (၁) ရပ်ကွက်၊ ပေါင်းတည်မြို့ ဖုန်းဆိုးကြီးကျေးရွာ၊ မာန်အောင်မြို့နယ်၊ ရခိုင်ပြည်နယ် အမှတ်– ၈၄၊ မြဝတီလမ်း၊ ၁ ရပ်ကွက်၊ အောင်ပန်းမြို့၊ ကလောမြို့န မင်္ဂလာရပ်ကွက်၊ ဘဲလေးကန်လမ်း၊ အောင်ပန်းမြို့၊ အမှတ် (၂) ရပ်ကွက်၊ စိုင်ပြင်မြို့၊ ဒီပဲယင်းမြို့နယ်၊ ရွှေဘိုခရိုင် အမှတ်(မစ-၁) ကနောင်မင်းသားကြီးလမ်း၊ ပြည်မြို့ ကပြုံကျေးရွာ၊ ကန့်ဘလာကျေးရွာအုပ်စု၊ လပ္ပတ္တာမြို့နယ်၊ ဧရာဝတီတိုင်းဒေဒ စက်ကုန်းရပ်ကွက်၊ ညောင်ပင်သာ၊ ဖြူးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး ပြင်ဦးလွင်ရပ်ကွက်၊ ကောလင်းမြို့ ပျဉ်တောင်တွင်းကျေးရွာ၊ သပြုကုန်းအုပ်စု၊ လပ္ပတ္တာမြို့နယ်၊ ဧရာဝတီတိုင်းဒေး ဘောဂလမ်း၊ (၆) ရပ်ကွက်၊ ဘိုကလေးမြို့ စက်အမှတ်(၁၂၀၀)၊ ဦးကဲလမ်း၊ ရှေ့ဆောင်ရပ်ကွက်၊ ငါးသိုင်းချောင်းမြို့နပ် နန်းဦးလမ်း၊ နွယ်ချို (၁) ရပ်ကွက်၊ ပေါင်းတည်မြို့ ညောင်ပင်သာရွာမ၊ (၅)လမ်း၊ ဖြူးမြို့နယ် စစ်တောရွာ၊ ညောင်ကိုင်းအုပ်စု၊ ကျွန်းလှမြို့ ဖအောင်ဝဲကျေးရွာ၊ ဒိုက်ဦးမြို့၊ ရွာလယ်လမ်း၊ မြောက်ဖက်ကမ်းရပ်ကွက်၊ ပဲခူးတိုင်းဒေသကြီး မကွေးလမ်း၊ ရွှေကြာအင်း(၁)ရပ်၊ တောင်တွင်းကြီးမြို့ စံပြရပ်ကွက်၊ ပုထ္ထားကျွန်းမြို့နယ်၊ ရောင်ပြည်နယ် သဘာဝမီးစက်လမ်း၊ ကြွာနီကုန်ရပ်ကွက်၊ မြန်အောင်မြို့ အမှတ် (၂) ရပ်ကွက်၊ စိုင်ပြင်မြို့၊ ဒီပဲယင်းမြို့နယ်၊ ရွှေဘိုခရိုင် မြို့ချောင်းကျေးရွာ၊ ကျောက်ဖြူမြို့နယ် ပိုးတန်းရပ်၊ စစ်ကိုင်းမြို့ ၁၂၁၊ ကုန်သည်လမ်း၊ လပ္ပတ္တာမြို့
765 767 768 769 760 760 760 760 760 760 760 760	ထွန်းပြည့်လျှံ မြေပဲစွဲစက်လုပ်ငန်း ယုန်မင်း ဆီစက် ဒေါ်လာ ဆန်စက်နှင့် ဆန်၊စပါးရောင်းဝယ်ရေး ငွေတိုး ဆီစက်လုပ်ငန်း ဒေါ်နွယ်နွယ်ဝင်း (ရှင်မြတ်ထွေး ကောက်ညှင်းပဲပုတ်ကြော်) ရွှေနဂါး ဆန်စက် ရွှေဒေါင်းတောင် အမှုန့်ကြိတ်စက်နှင့် ပဲခွဲစက်လုပ်ငန်း ဦးစော်မင်း ဆားထုတ်လုပ်ရေးလုပ်ငန်း စိန်ကမ္ဘာ ဆန်စက် စန္ဒသထွန်း ဆန်စက် စင်းမင်းစိုး ဆန်စက် စာမဏီ (စာနည်ကျော်) ဆန်စက် ကျော်မိုးအောင် ဆန်စက် ဆက်နွယ် ဆန်စက် ညီနောင် ဆီစက်လုပ်ငန်း မြန်မာ့သုခ ဆန်စက် ခြင်းမှာင်းဆိုစက် ခြင်းမှာင်းစိုး ဆန်စက် စာက်နွယ် ဆန်စက် ညီနောင် ဆီစက်လုပ်ငန်း ဦးတင်သိန်း ဆန်စက် ခြင်းမှာသူခ ဆန်စက် ခြင်းမှာသူခ ဆန်စက် ခြင်းမှာသော ဆန်စက် ခြင်းမှာသော ဆန်စက် ခြင်းမှာသော ဆန်စက် တွင်ရတနာ ဆန်စက် တွင်ရတနာ ဆန်စက်	၆၁x၁၄ လမ်းထောင့်၊ အကွက် (၁၃)၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့ ၁၉ လမ်း၊ နွယ်ချို (၁) ရပ်ကွက်၊ ပေါင်းတည်မြို့ ဖုန်းဆိုးကြီးကျေးရွာ၊ မာန်အောင်မြို့နယ်၊ ရခိုင်ပြည်နယ် အမှတ် – ၈၄၊ မြဝတီလမ်း၊ ၁ ရပ်ကွက်၊ အောင်ပန်းမြို့၊ ကလောမြို့န မင်္ဂလာရပ်ကွက်၊ ဘဲလေးကန်လမ်း၊ အောင်ပန်းမြို့၊ ကလောမြို့န မင်္ဂလာရပ်ကွက်၊ ဘဲလေးကန်လမ်း၊ အောင်ပန်းမြို့၊ ကလောမြို့န မင်္ဂလာရပ်ကွက်၊ ဘဲလေးကန်လမ်း၊ အောင်ပန်းမြို့၊ ကပြိုကျေးရွာ၊ကန်ဘလာကျေးရွာအုပ်စု၊ လမွတ္တာမြို့နယ်၊ ရောဝတီတိုင်းဒေသ စက်ကုန်းရပ်ကွက်၊ ညောင်ပင်သာ၊ ဖြူးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး ပြင်ဦးလွင်ရပ်ကွက်၊ ကောလင်းမြို့ ပြင်ဦးလွင်ရပ်ကွက်၊ ကောလင်းမြို့ မယ်၊ လွဲတွာမြို့နယ်၊ ရောဝတီတိုင်းဒေး ဘောဂလမ်း၊ (၆) ရပ်ကွက်၊ ဘိုကလေးမြို့ စက်အမှတ်(၁၂၀၀)၊ ဦးကဲလမ်း၊ ရှေ့ဆောင်ရပ်ကွက်၊ ငါးသိုင်းချောင်းမြို့နယ် စန်းဦးလမ်း၊ နွယ်ချို (၁) ရပ်ကွက်၊ ပေါင်းတည်မြို့ ညောင်ပင်သာရွာမ၊ (၅)လမ်း၊ ဖြူးမြို့နယ် စစ်တောရွာ၊ ညောင်ကိုင်းအုပ်စု၊ ကျွန်းလုမြို့ စအောင်ဝဲကျေးရွာ၊ ခိုက်ဦးမြို့၊ ရွာလယ်လမ်း၊ မြောက်ဖက်ကမ်းရပ်ကွက်၊ ပဲခူးတိုင်းဒေသကြီး မကွေးလမ်း၊ ရွေကြာအင်း(၁)ရပ်၊ တောင်တွင်းကြီးမြို့၊ စိပေရပ်ကွက်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရာနိုင်ပြည်နယ် သဘာဝမီးစက်လမ်း၊ ကြာနီကန်ရပ်ကွက်၊ မြန်အောင်မြို့ အမှတ် (၂) ရပ်ကွက်၊ စိုင်ပြင်မြို့၊ ဒီပယင်းမြို့နယ်၊ ရေ့ဘိုခရိုင် မြို့ရောင်းကျေးရွာ၊ ကျောက်ဖြူမြို့နယ် ရာနိုင်ယုမ်းမြို့ရယ်၊ စစ်ကိုင်းမြို့ ၁၂၁၊ ကုန်သည်လမ်း၊ လပွတ္တာမြို့၊ ပည့်ခုရန်လမ်း၊ ကြာနီကန်ရပ်ကွက်၊ ရွေတောင်မြို့၊ ပြည်ခရိုင်၊ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ကောင်ပိုင်း)၊ ပြည်ခရိုင်၊ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ကာရာကုန်းရပ်ကွက်၊ ကောလင်းမြို့၊
7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000 7000	ထွန်းပြည့်လျှံ မြေပဲခွဲစက်လုပ်ငန်း ယုန်မင်း ဆီစက် ဒေါ်လာ ဆန်စက်နှင့် ဆန်၊စပါးရောင်းဝယ်ရေး ငွေတိုး ဆီစက်လုပ်ငန်း ဒေါ်နွယ်နွယ်ဝင်း (ရှင်မြတ်ထွေး ကောက်ညှင်းပဲပုတ်ကြော်) ရွေနဂါး ဆန်စက် ရွေဒေါင်းတောင် အမှုန့်ကြိတ်စက်နှင့် ပဲခွဲစက်လုပ်ငန်း ဦးစော်မင်း ဆားထုတ်လုပ်ရေးလုပ်ငန်း စိန်ကမ္ဘာ ဆန်စက် စန္ဒာထွန်း ဆန်စက် စမင်းမင်းစိုး ဆန်စက် စာမာဏီ (စာနည်ကျော်) ဆန်စက် ကျော်မိုးအောင် ဆန်စက် ကျော်မိုးအောင် ဆန်စက် ဆက်နွယ် ဆန်စက် ဆက်နွယ် ဆန်စက် ဆိုနောင် ဆီစက်လုပ်ငန်း မြန်မာ့သုခ ဆန်စက် ခြင်္သောင်သိန်း ဆန်စက် ခြင်္သောင်သိန်း ဆန်စက် စာလက်လုပ်ငန်း မြန်မာ့သုခ ဆန်စက် ကျွာ်မိုးအောင် ဆန်စက် ကျွာ်မိုးအောင် ဆန်စက် ဆက်နွယ် ဆန်စက် ညီနောင် ဆီစက်လုပ်ငန်း မြန်မာ့သုခ ဆန်စက် ကြင်္သောင်သိန်း ဆန်စက် အလိုတာနာ ဆန်စက် ကြင်္သောင်သိန်း ဆန်စက် အလိုလောန်း ဆန်စက် ကြင်္သောင်သိန်း ဆန်စက် ကြင်္သောင်သိန်း ဆန်စက်	သန်းတောကုန်းကျေးရွာ၊ မကွေးမြို့နယ် ၆၁x၁၄ လမ်းထောင့်၊ အကွက် (၁၃)၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့ ၁၉ လမ်း၊ နွယ်ချို (၁) ရပ်ကွက်၊ ပေါင်းတည်မြို့ ဖုန်းဆိုးကြီးကျေးရွာ၊ မာန်အောင်မြို့နယ်၊ ရခိုင်ပြည်နယ် အမှတ် – ၈၄၊ မြဝတီလမ်း၊ ၁ ရပ်ကွက်၊ အောင်ပန်းမြို့၊ ကလောမြို့န မင်္ဂလာရပ်ကွက်၊ ဘဲလေးကန်လမ်း၊ အောင်ပန်းမြို့၊ အမှတ် (၂) ရပ်ကွက်၊ စိုင်ပြင်မြို့၊ ဒီပဲယင်းမြို့နယ်၊ ရွေဘိုခရိုင် အမှတ်(မစ – ၁) ကနောင်မင်းသားကြီးလမ်း၊ ပြည်မြို့ ကပြိုကျေးရွာ၊ကန့်ဘလာကျေးရွာအုပ်စု၊ လပ္ပတ္တာမြို့နယ်၊ ရောဝတီတိုင်းဒေ၁ စက်ကုန်းရပ်ကွက်၊ ညောင်ပင်သာ၊ ဖြူးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး ပြင်ဦးလွင်ရပ်ကွက်၊ ကောလင်းမြို့ ပျဉ်တောင်တွင်းကျေးရွာ၊သပြုကုန်းအုပ်စု၊လပ္ပတ္တာမြို့နယ်၊ရောဝတီတိုင်းဒေ၁ ဘောဂလမ်း၊ (၆) ရပ်ကွက်၊ ဘိုကလေးမြို့ စက်အမှတ်(၁၂၀၀)၊ ဦးကဲလမ်း၊ ရှေ့ဆောင်ရပ်ကွက်၊ ငါးသိုင်းချောင်းမြို့နယ် စစ်တောရွာ၊ ညောင်ကိုင်းဆုပ်စု၊ ကျွန်းလှမြို့ ဖအောင်ဝဲကျေးရွာ၊ ဒိုက်ဦးမြို့၊ ရွာလယ်လမ်း၊ မြောက်ဖက်ကမ်းရပ်ကွက်၊ ပဲခူးတိုင်းဒေသကြီး မကွေးလမ်း၊ ရွှေကြာအင်း(၁)ရပ်၊ တောင်တွင်းကြီးမြို့ စိပြရပ်ကွက်၊ ပုထ္ထားကျွန်းမြို့၊ ရွာလယ်လမ်း၊ မြောက်ဖက်ကမ်းရပ်ကွက်၊ ပုံနှားကျွန်းမြို့နယ်၊ ရာခိုင်ပြည်နယ် သဘာဝမီးစက်လမ်း၊ ကြွေနာက်နှစ်ပုံကွက်၊ မြန်အောင်မြို့ သဘဝမီးစက်လမ်း၊ ကြွာနီကန်ရပ်ကွက်၊ မြန်အောင်မြို့ သဘဝမီးရက်လမ်း၊ ကြွာနီကန်ရပ်ကွက်၊ မြန်အောင်မြို့ ပုံတန်းရပ်၊ စစ်ကိုင်းမြို့ ၁၂၁၊ ကုန်သည်လမ်း၊ လပ္ပတ္တာမြို့

### Stay at home အစီအစဉ်တွင် အကျုံးဝင်သော စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနများရှိ အလုပ်သမား၊ ဝန်ထမ်းများအား လူမှုဖူလုံရေးထောက်ပံ့ငွေများ ဆက်လက်ခွင့်ပြုထုတ်ပေးလျက်ရှိ

ယမန်နေ့ မှအဆက်

၁၄–၁၀–၂၀၂၀ ရက်နေ့ မှ ၂၁–၁၀–၂၀၂၀ ရက်နေ့အထိ လူမှုဖူလုံရေးထောက်ပံ့ငွေ ၄၀% ဆက်လက် ခွင့်ပြုထုတ်ပေးခဲ့သည့် စက်ရုံ/အလုပ်ရုံ/အလုပ်ဌာနများစာရင်း

စဉ်	အလုပ်ဌာနအမှတ်	စက်ရုံ/အလုပ်ရုံ/အလုပ်ဌာန အမည်	အလုပ်သမားဦးရေ	ထောက်ပံ့ငွေ (ကျပ်)
200	13033.35.1.2.184 13033.35.1.2.339	Myanmar Golden Rock International Co., Ltd.  Amazing Holidays Co., Ltd.	99	2,659,000.00 2,950,000.00
99J	13033.35.3.2.109	One Global System Co.,Ltd	J9	750,000.00
	13033.35.4.2.139	Kantar Myanmar Company Ltd	٦٩	2,J50,000.00
299	13033.35.5.2.62	Yang Ming (Myanmar)Ltd.	29	<b>ე,</b> ე၄၆,၃၉၂.၀၀
၁၄၆	13033.35.5.2.74	Carlcare Service MMR Co.,Ltd.	98	60.9رې, چې
၁၄၇	13033.35.6.2.38	Mandalay Advertising Co., Ltd.	<b>១</b> ၉	6,062,000.00
၁၄၈	13033.35.7.2.36	PT 2006 INTERNAIONAL CO., LTD.	၁၂	605,000.00
990	13033.35.7.2.47	My Asia Consulting Co., Ltd.	99	2,662,600.00
	13033.35.7.2.72 13033.35.8.2.26	Quantum Talent Myanmar  Myanmar Cultural Heritage Company Limited	@ @	950,000.00
၁၅၂	13033.35.8.2.27	Mega Feed Industrial Company Limited	၁၇	၁,၀၂၈,၈၀၀.၀၀
၁၅၃	13033.35.8.2.28	Eco Asia Company Limited	Jo	၁,၁၇၆,၈၀၀.၀၀
299	13033.35.8.2.30	TOYO CONSTRUCTION COMPANY LIMITED (MYANMAR BRA	G	ეეი,იიი.იი
၁၅၅	13033.36.7.2.132	Hantharwady Development Public Company Limited	၁၂	ე,ი <u>გე,</u> ეიი.იი
၁၅၆	13033.36.7.2.137	New City Development Public Company Limited	Jo	၁,၄၃၇,၃၆၈.၀၀
၁၅၇	13033.36.8.2.9	Hillman Land Company Limited	၁၅	2,990,000.00
$\vdash$	13033.36.8.2.42	Maximax Solution	9	650,000.00
ეგი ეცი	13033.36.8.2.43 13037.39.1.2.55	Myanmar Michael Fith consultants Co.,Ltd  Ta Fa Trading	ე 9G	ციი,იიი.იი ე,ეცი,იიი.იი
၁၆၁	13037.39.2.2.229	ဒဂုန်အင်တာနေရှင်နယ်(ဆလရ)	G <sub>0</sub>	G,JJB,G00.00
၁၆၂	13037.39.2.2.264	ဒဂုန်တင်းဘားကုမ္ပဏီ	२१	2,990,000.00
_	13037.39.2.2.279	NCX Myanmar Co.,Ltd	J90	ეე,ციც,ეიი.იი
	13037.39.3.2.131	Oway Travels & Tours Co,Ltd	၁၈၆	၁၉,၄၇၇,၁၁၈.၄၀
၁၆၅	13037.39.3.2.174	Dream Job Myanmar Ltd	၃၁	იმ.ჟმგ,იფმ,ç
වමිය	13037.39.4.2.53	DMC MACHINERY LTD	JJ	ე,იეც,600.00
-	13037.39.4.2.67	Abercrombie & Kent International limited	Jo	ე,၃၅၂,၀၀၀.၀၀
	13037.39.4.2.93	Oway Ride Co.,Ltd	00	၉၇၁,၃၂၈.၀၀
_	13037.39.5.2.14	i-Land Park Myanmar Ltd.	79	6,,10,,500.00
,	13037.39.6.2.18	Canal Plus Myanmar	202	၁၁,၆၄၁,၇၆၃.၂၀
_	13037.39.6.2.35 13037.39.6.2.37	Brightex Family Co., Ltd. Nann Yar Co., Ltd.	90	J,909,000.00
၁၇၂	13037.39.6.2.106	အေးငြိမ်းသာကုမ္ပဏီ	၃၀	ე,၁၇၂,၀၀၀.၀၀ ე,၁၃၂,၀၀၀.၀၀
6.7	13037.39.7.2.30	Arcadia Amusement Co.,Ltd	20	622,000.00
၁၇၅	13037.39.7.2.123	Espressonite Co., Ltd.	J	200,000,00
	13037.39.7.2.149	HMS Construction Service Limited	၁၂	ე,იიმ,მიი.იი
၁၇၇	13037.39.8.2.39	Asia Mega Link Service Co., Ltd	Go	9,996,000.00
၁၇၈	13037.39.8.2.50	Original Great Popular Co.,Ltd.	6	<u> გე</u> 0,000.00
၁၇၉	13041.38.1.2.84	Marlarmyaing Public Company Limited	രെ	၈,၄၆၂,၀၀၀.၀၀
-	13041.38.1.2.286	ဆန်းမားပဲလေ့စ်ဟိုတယ်	99	၂,၇၆၀,၈၀၀.၀၀
_	13041.38.1.2.567 13041.38.2.2.327	Reva ဖိနှပ်သိုလှောင်ရုံ Fortune International Limited	5J	ე,020, ე00.00
၁၈၂ ၁၈၃	13041.38.2.2.327	Marubeni Corporation(Branch Office)	200	ე,ეეი,ეიი.იი ე,ე6ი,იიი.იი
၁၈၄	13041.38.6.2.81	Myanmar Human Capital Solution	99 6	650,000.00
ວຄຸງ	13041.38.6.2.95	Myanmar Yunkey Co.,Ltd	JG	ე,ე§ი,იიი.იი
၁၈၆	13041.38.6.2.97	Kol TN CO.Ltd	9	၂၈၀,၀၀၀.၀၀
၁၈၇	13041.38.7.2.55	Howe Sustainable Co.,Ltd	6	იი.იიი,იმე
	13041.38.7.2.74	LAMASG E&Myanmar Co.,Ltd	9	၇၉၅,၅၈၄.၀၀
	13041.38.7.2.126	Beauty Diary Co., Ltd	90	9,000,000
	13041.38.7.2.140 13041.38.7.2.155	Myanmar Good Knowledge Co.,Ltd First Moving Distribution Group Co.,Ltd	ე ეც	262,000.00
	13041.38.7.2.197	Great Golden Phoenix Co., Ltd	20	၁,၂၂၄,၀၀၀.၀၀ ၁,၄၄၇,၂၀၀.၀၀
၁၉၂	13041.38.8.2.16	Nature 's Story Trading Co,Ltd	Je	ე,၃၉၆,၀၀၀.၀၀
	13041.38.8.2.31	ကိုကိုမြင့်အင်တာနေရှင်နယ်ကုမ္ပဏီ လီမိတက်	၂၁	1,215,000.00
၁၉၅	13041.38.8.2.45	SMRT TOYOTSU ALLIANCE COMPANY LIMITED	0	600,000.00
၁၉၆	13041.38.8.2.52	ငွေနှင်းရည်ကုမ္ပဏီလီမိတက်	6	ൈ,೦೦೦.೦೦
0.0	13041.38.8.2.66	Super Lubricant Co.,Ltd	၁၁	၈၃၂,၀၀၀.၀၀
	13003.311.7.2.4	GBL Bags Factory	၁၈၄	oo,666,Jço.oo
-00	13003.311.7.2.23	Khin Maung Nyunt Steel Products & Galvanizing Co,.Ltd	၄၈	<b>Ģ,</b> ၃၅၂,000.00
<u> </u>	13008.313.1.2.15	League-21	J	00,000.00
_	13008.313.1.2.16 13008.313.1.2.23	Tokyo Pipe	JGG	၁၆,၀၈၄,၈၀၀.၀၀ ၃,၂၀၈,၀၀၀.၀၀
loo	13008.313.1.2.23	LEADER စက္ကူဘူးစက်ရုံ Ruifa Enterprise Limited.	ນ	၁၉,၀၀၆,၀၈၀.၀၀
	13008.313.2.2.81	Myanmar Lon Revise	2€ 5∏	2,580,000.00
100	13008.313.2.2.204	Win Shwe Sin Htate Tan Co., Ltd.	70 70	ე,ეეე,ე00.00
	13008.313.3.2.10	KUWAHARA Myanmar	၁၇၆	20,92],000.00
Jog	13008.313.3.2.36	YoungXinRubber Industries Co,Ltd	Je	0,000,000.00
၂၀၈	13008.313.2.2.33	K Zin Garment	J J	290,000.00
၂၀၉	13008.313.3.2.99	Sweety Home Industry	JoG	ე <b>၄,</b> ეჟი,იიი.იი
_	13008.313.3.2.136	Great Way ချည်လုံးစက်ရုံ	JO	၁,၄၂၅,၆၀၀.၀၀
_	13008.313.4.2.59	Cherry Plastic	აეც	ეი,იჟი,666.იი
၂၁၂	13008.313.4.2.79	My Venus Plastic	Go	6,57J,000.00
Job	13008.313.4.2.93	GREAT WORLD GARMENT FACTORY Sweety Home(ବୋଦ୍ରାଧ)	၃၁၁	ეව,ලව,,ç၈၀.၀၀ ඉදුදු ඉදුදු
၂၁၅	13008.313.4.2.98 13008.313.6.2.63	sweety Home(ရေမြုပ) မြန်မာတိန်မိန်စင်းစတီးစတရပ်ချာ ကွန်စထွက်ရှင်ကုမ္ပဏီလီမိတ	99	၁,၁၂၈,၀၀၀.၀၀ ၁,၁၂၈,၀၀၀.၀၀
10.14.1		ဖြန်မာတန်မနစ်အတေးစတာရပ်ချာ ကွနစ်ထွက်ရှင်ကုမ္ပဏလမတ ဟန်ဒါ(ရန်ကုန်) အထည်ချုပ်စက်ရုံ	ാ, വ	၁,၁၂၈,၀၀၀.၀၀ ၉၈,၅၂၇,၆၇၆.၉၃
	113008.313.5.2.65		- Jan 144	12.22.11.15.00.10.16.6
JoB	13008.313.5.2.65 13008.313.7.2.129			၁၀.၁၀၁.၀၀၀.၀၀
၂၁၇	13008.313.7.2.129	YING SHENG (Myanmar) Co.,Ltd Huida (Myanmar) Co.,Ltd	၁၉၀	၁၀,၃၇၃,၇၆၀.၀၀ ၁၀,၀၀၀,၃၉၈
၂၁၇		YING SHENG (Myanmar) Co.,Ltd		00.000,750,00 00.000,000 00.000,550,0

Tlo		PT NO. 171 PK N		
33	13019.32.2.2.179	Fukken Co.,Ltd.	ม	ე,ცე၄,ც၄ი.၀၀
JUJ	13019.32.3.2.1	Nibban Showroom	J	၁၁၅,၂၀၀.၀၀
	and the state of the state of the state of	Nibban Showroom (ω/૩ἦ)		
301	13019.32.3.2.261		5	ാറ്വ,റെറ.ററ
JJ9	13019.32.4.2.22	Union Power Logistics Services	29	9,228,000.00
JJO	13019.32.4.2.24	Linear Power	၃၈	2,600,000.00
	13019.32.4.2.26	Myanmar Fukken Co.,		
JJG		· ·	୭୧	၅,၉၃၀,၈၈၀.၀၀
JJ?	13019.32.5.2.7	UEEG Limited	9	200,000.00
	13019.32.1.2.388	NIBBAN လျှပ်စစ်	299	,െ,207,၂00.00
- 55				
JJC	13019.32.6.2.32	Posco E& C Branch Co.,Ltd	20	2,666,000.00
750	13019.32.6.2.71	Beyond Way Co.,ltd	ງ	ეე၄,000.00
	12010 22 6 2 102			
750	13019.32.6.2.102	Aung Zabu Tun Industrial Ltd	၅၁	2,J20,500.00
151	13019.32.7.2.99	A.One Top & Star Light Co.,ltd	6	<u>წე</u> კ,000.00
	13023.314.1.2.38	ဒေါ်မို့မို့သွင်အထည်ချပ်	0	Jç,000.00
755		200 24		
755	13023.314.1.2.56	မိဘဂုဏ်ရည်အထည်ချုပ်စက်ရုံ	<sub>წეც</sub>	<b>ან, ენე, მე</b> ე
150	13023.314.2.2.148	MRTW ECHO Inspection Center	၁၂၆	ე, <u>ე</u> ეე,600.00
J5@	13023.314.3.2.124	Indorama Ventures Packing	JG	ე,ე၁၃,၄၀၀.၀၀
750	13041.38.1.2.124	Virginia Tobacco Company Limited	909	၄၃,၈၁၆,၄၀၀.၀၀
	13041.38.1.2.393	Today Publishing House	၁၇	0,,000,000.00
51	197 20 100 100 100 100 100			
756	13041.38.2.2.12	Myanmar Jardine Schindler Limited	്വാ	ეე,იგς,ჱςი.იი
J90	13041.38.2.2.331	Zin .9	99	2,121,000.00
37		V		
190	13041.38.3.2.143	Novotel Yangon Max	୧၈၉	၃၁,၈၄၅,၂၀၀.၀၀
J9J	13041.38.6.2.15	Nippon Paint (Myanmar )	၇၁	റു,റെ,പ്യട്ടര.രര
	13003.311.1.2.9	စိုးမိုးခိုင်သံချောင်း	၁၆၉	20,000,000
3/1				
J99	13003.311.1.2.51	မြင့်မြတ်ကျော် အုတ်စက်	50	00.000,000,0
J90	13003.311.1.2.71	YangonCrown	၃၈၃	ე२,၁२၆,०००.००
J70		100		
JSG	13003.311.1.2.77	အမှတ်(၂)သံမဏိစက်ရုံ	ეგც	၃၄,၈၉၇,၀၀၀.၀၀
J99	13003.311.5.2.27	ဒဂုံဆိပ်ကမ်းအထည်ချုပ် II	၁,၀၇၂	60,767,100.00
	13007.312.1.2.175	Vape Myanmar	22	
57				0,000,000
J90	13007.312.1.2.260	Grand Sport's	J79	၁၅,၈၄၀,၀၀၀.၀၀
	13007.312.2.2.122	Concrete King	၂၁၅	၁၃,၆၃၂,၀၀၀.၀၀
50				
၂၅၁	13007.312.2.2.183	Myanmar Rice Trading(သစ်ပါးလွှာ)	აეგ	იი.იგმ,იף,сс
JOJ	13008.313.1.2.103	Authentic Trading Co;Ltd	Jo	00.000,000,0
		TAI YI INTERNATIONAL COMPANY LIMITED		
725	13008.313.1.2.118	TAI YI INTERNATIONAL COMPANY LIMITED	99J	၂၄,၇၈၂,၄၀၀.၀၀
J29	13008.313.1.2.194	Excel Co.,ltd	G	გეც,Joo.oo
	13008.313.1.2.213	Farm Link Co.,Ltd	0	900,000.00
100			0	
၂၅၆	13008.313.1.2.332	Diamond Dragon- Tarpaulin Production	දගරි	ാര,രാ,െ,çoo.oo
199	13008.313.1.2.393	Rainbow Star Plastic	၁၃	၇၄၈,၈၀၀.၀၀
		Dunner Berner Co. Ltd.		
၂၅၈	13008.313.1.2.420	Dragon Power Co.,Ltd	J२१	ენ,ეცე,ნიი.იი
JOG	13008.313.1.2.448	Golden Lion High Tech Agriculture resources Co;Ltd	റൊ	9,000,000.00
	13008.313.1.2.567	UMG Co., Ltd	วคา	J၉,000,ç00.00
			202	
၂၆၁	13008.313.1.2.633	UMW Engineering Services Ltd.	ටම් ල	ാള,്വഉം,റററ.ററ
JGJ	13008.313.1.2.648	BRAVO Plastic Factory	<b>ງ</b> J	<b>გ,იე</b> ე,ჱიი.იი
0	supplied and a second	Super Capital Dawer Co Ltd		
	13008.313.1.2.169	Super Capital Power Co.Ltd	Jo	2,J99,000.00
JGG	13008.313.1.2.675	Golden Lion	၈	900,000.00
၂၆၅	13008.313.1.2.710	ကမ္ဘာဖြိုးအထည်ချုပ်	၁၉	00.005,500.00
				0,069,900.00
JGG	13008.313.2.2.13			
0	2000010101E1E120	Pattaya Myanmar	ഉ	ე,იეც,6იი.იი
	13008.313.2.2.85	LIA International Co.,Ltd.		
JG7	13008.313.2.2.85	LIA International Co.,Ltd.	250	ც,იეე,၃၄၄.00
၂၆၇ ၂၆၈	13008.313.2.2.85 13008.313.2.2.120	LIA International Co.,Ltd.  Myanma Shwe Nagar Agricultural Group Co.,Ltd		ც,იეე,გ၄၄.00 ე၁,გცე,ე00.00
JG7	13008.313.2.2.85	LIA International Co.,Ltd.	ა <b>ç</b> o ეეც	ც,იეე,გ၄၄.00 ე၁,გცე,ე00.00
JG9 JG0 JG0	13008.313.2.2.85 13008.313.2.2.120 13008.313.2.2.123	LIA International Co.,Ltd.  Myanma Shwe Nagar Agricultural Group Co.,Ltd  Bagan Royal Star Construction Co.,Ltd.	ავი <u></u> კეც	ც,იეე,२၄၄.०० ე၁,၃၉၇,ე၀၀.၀0 ც,ე၁ე,ე၀၀.၀0
JG9 JG0 JG0 J90	13008.313.2.2.85 13008.313.2.2.120 13008.313.2.2.123 13008.313.2.2.152	LIA International Co.,Ltd. Myanma Shwe Nagar Agricultural Group Co.,Ltd Bagan Royal Star Construction Co.,Ltd. ငွေပင်လယ်လှိုင်းတွန့် စက္ကူဗူးစီဝှတ်လုပ်ရေး	257 36 36 360	გ,იეე,გავ.00 ეთ,გცი,ე00.00 მ,ეთე,J00.00 ც,იცი,ç00.00
JG9 JG0 JG0 J90	13008.313.2.2.85 13008.313.2.2.120 13008.313.2.2.123	LIA International Co.,Ltd. Myanma Shwe Nagar Agricultural Group Co.,Ltd Bagan Royal Star Construction Co.,Ltd. ငွေပင်လယ်လှိုင်းတွန့်စတ္တူဇူးစီဝုတ်လုပ်ရေး United Knitting (Myanmar)	ავი <u></u> კეც	გ,იეე,-29-,00 ე-,00-,00-,00 გ,ე-ე,ე-0-,00 ე-,00-,00-,00 ე-,00-,00
၂၆၇ ၂၆၈ ၂၆၉ ၂၇၀ ၂၇၁	13008.313.2.2.85 13008.313.2.2.120 13008.313.2.2.123 13008.313.2.2.152	LIA International Co.,Ltd. Myanma Shwe Nagar Agricultural Group Co.,Ltd Bagan Royal Star Construction Co.,Ltd. ငွေပင်လယ်လှိုင်းတွန့်စတ္တူဇူးစီဝုတ်လုပ်ရေး United Knitting (Myanmar)	750 561 746 360	გ,იეე,აგი,ი ე-,იეე,კიი.იი გ,ე-ე,კიი.იი გ,ე-ე,კიი.იი ე-,იგე, გ
]G9 ]G0 ]G0 ]J90 ]J91	13008.313.2.2.85 13008.313.2.2.120 13008.313.2.2.123 13008.313.2.2.152 13008.313.2.2.172 13008.313.1.2.272	LIA International Co.,Ltd.  Myanma Shwe Nagar Agricultural Group Co.,Ltd  Bagan Royal Star Construction Co.,Ltd. ငွေပင်လယ်လှိုင်းတွန့်စက္ကူဗူးစုာတ်လုပ်ရေး  United Knitting (Myanmar)  မြန်မာ့ဂုဏ်ရည်ပန်းရိုက်လုပ်ငန်း	66 557 76 66 76 76 950	ე. გ.
]G0 ]G0 ]G0 ]G0 ]G0 ]G0	13008.313.2.2.85 13008.313.2.2.120 13008.313.2.2.123 13008.313.2.2.152 13008.313.2.2.172 13008.313.1.2.272 13008.313.3.2.44	LIA International Co.,Ltd.  Myanma Shwe Nagar Agricultural Group Co.,Ltd  Bagan Royal Star Construction Co.,Ltd. ငွေပင်လယ်လှိုင်းတွန့်စက္ကူဗူးစီးတုတ်လုဝ်ရေး  United Knitting (Myanmar)  မြန်မာ့ဂုဏ်ရည်ပန်းရိုက်လုပ်ငန်း ရဲသီဟထီးလုပ်ငန်း	750 561 746 360	გ. გ
]G9 ]G0 ]G0 ]J90 ]J91	13008.313.2.2.85 13008.313.2.2.120 13008.313.2.2.123 13008.313.2.2.152 13008.313.2.2.172 13008.313.1.2.272	LIA International Co.,Ltd.  Myanma Shwe Nagar Agricultural Group Co.,Ltd  Bagan Royal Star Construction Co.,Ltd. ငွေပင်လယ်လှိုင်းတွန့်စက္ကူဗူးစုာတ်လုပ်ရေး  United Knitting (Myanmar)  မြန်မာ့ဂုဏ်ရည်ပန်းရိုက်လုပ်ငန်း	66 557 76 66 76 76 950	ე. გ.
160 160 170 171 171 178	13008.313.2.2.85 13008.313.2.2.120 13008.313.2.2.123 13008.313.2.2.152 13008.313.2.2.172 13008.313.1.2.272 13008.313.3.2.44	LIA International Co.,Ltd.  Myanma Shwe Nagar Agricultural Group Co.,Ltd  Bagan Royal Star Construction Co.,Ltd. ငွေပင်လယ်လှိုင်းတွန့်စက္ကူဗူးစီးတုတ်လုဝ်ရေး  United Knitting (Myanmar)  မြန်မာ့ဂုဏ်ရည်ပန်းရိုက်လုပ်ငန်း ရဲသီဟထီးလုပ်ငန်း	66 -557 750 66 -557 740 -560	გ.იეე,გçç.co
160 160 170 171 173 175 175	13008.313.2.2.85 13008.313.2.2.120 13008.313.2.2.123 13008.313.2.2.152 13008.313.2.2.172 13008.313.1.2.272 13008.313.3.2.44 13008.313.3.2.55 13008.313.4.2.31	LIA International Co.,Ltd.  Myanma Shwe Nagar Agricultural Group Co.,Ltd  Bagan Royal Star Construction Co.,Ltd. ငွေပင်လယ်လှိုင်းတွန့်စတ္ထုဖူးစီဝုတ်လုပ်ရေး United Knitting (Myanmar) မြန်မာဂုဏ်ရည်ပန်းရိုက်လုပ်ငန်း ရဲသီဟထီးလုပ်ငန်း ACE Apparel  Myanmar Hansan	26 06 06 05 150 06 06 06 020	ით გაგიტი გი და გაგიტი გი და გაგი გაგი გაგი გაგი გაგი გაგი გაგი გა
160 160 170 171 177 179 179 179	13008.313.2.2.85 13008.313.2.2.120 13008.313.2.2.123 13008.313.2.2.152 13008.313.2.2.172 13008.313.1.2.272 13008.313.3.2.44 13008.313.3.2.55	LIA International Co.,Ltd.  Myanma Shwe Nagar Agricultural Group Co.,Ltd  Bagan Royal Star Construction Co.,Ltd. ငွေပင်လယ်လှိုင်းတွန့်စက္ကူဗူးစာုတ်လုပ်ရေး United Knitting (Myanmar) မြန်မာ့ဂုဏ်ရည်ပန်းရိုက်လုပ်ငန်း ရဲသီဟထီးလုပ်ငန်း ACE Apparel  Myanmar Hansan Agro Tech	66 -557 750 66 -557 740 -560	ე. გაგიკიკა გაგი გაგიკა გაგიკი გაგიკი გაგიკი გაგიკი გაგიკი გაგიკი გაგიკა გაგი გაგი
160 160 170 171 177 179 179 179	13008.313.2.2.85 13008.313.2.2.120 13008.313.2.2.123 13008.313.2.2.152 13008.313.2.2.172 13008.313.1.2.272 13008.313.3.2.44 13008.313.3.2.55 13008.313.4.2.31	LIA International Co.,Ltd.  Myanma Shwe Nagar Agricultural Group Co.,Ltd  Bagan Royal Star Construction Co.,Ltd. ငွေပင်လယ်လှိုင်းတွန့်စတ္ထုဖူးစီဝုတ်လုပ်ရေး United Knitting (Myanmar) မြန်မာဂုဏ်ရည်ပန်းရိုက်လုပ်ငန်း ရဲသီဟထီးလုပ်ငန်း ACE Apparel  Myanmar Hansan	26 06 06 05 150 06 06 06 020	ე. გაგიკიკა გაგი გაგიკა გაგიკი გაგიკი გაგიკი გაგიკი გაგიკი გაგიკი გაგიკა გაგი გაგი
160 160 170 171 171 172 179 179 179 179	13008.313.2.2.85 13008.313.2.2.120 13008.313.2.2.123 13008.313.2.2.152 13008.313.2.2.172 13008.313.1.2.272 13008.313.3.2.44 13008.313.3.2.55 13008.313.4.2.31 13008.313.4.2.44 13008.313.4.2.56	LIA International Co.,Ltd.  Myanma Shwe Nagar Agricultural Group Co.,Ltd  Bagan Royal Star Construction Co.,Ltd. ငွေပင်လယ်လှိုင်းတွန့်စက္ကူဗူးစာုတ်လုပ်ရေး United Knitting (Myanmar) မြန်မာ့ဂုဏ်ရည်ပန်းရိုက်လုပ်ငန်း ရဲသိဟထီးလုပ်ငန်း ACE Apparel  Myanmar Hansan Agro Tech  Myanmar Yi Jin Steel Structure Co;Ltd	66 66 557 750 66 57 740 50 50	(გ. გ. გ
G7   G6   J70   J76   J77   J79	13008.313.2.2.85 13008.313.2.2.120 13008.313.2.2.123 13008.313.2.2.152 13008.313.2.2.172 13008.313.1.2.272 13008.313.3.2.44 13008.313.3.2.55 13008.313.4.2.31 13008.313.4.2.44 13008.313.4.2.56 13008.313.4.2.97	LIA International Co.,Ltd.  Myanma Shwe Nagar Agricultural Group Co.,Ltd  Bagan Royal Star Construction Co.,Ltd. ငွေပင်လယ်လို့င်းတွန့်စတ္ကုဖူးဆိုတိလုပ်ရေး United Knitting (Myanmar) မြန်မာ့ဂုဏ်ရည်ပန်းရိုက်လုပ်ငန်း ရဲသီဟထီးလုပ်ငန်း ACE Apparel  Myanmar Hansan Agro Tech  Myanmar Yi Jin Steel Structure Co;Ltd  TIANCHENG(Myanmar)RubberigedCo.,Ltd	050 06 050 06 06 06 00 06 00 00 00 00 00 00 00 00	ც,ოეე,ჯς,იი კი, გი, გი, გი, გი, გი, გი, გი, გი, გი, გ
160 160 170 171 179 179 179 179 179 179 179	13008.313.2.2.85 13008.313.2.2.120 13008.313.2.2.123 13008.313.2.2.152 13008.313.2.2.172 13008.313.1.2.272 13008.313.3.2.44 13008.313.3.2.55 13008.313.4.2.31 13008.313.4.2.44 13008.313.4.2.56 13008.313.4.2.97 13008.313.4.2.97	LIA International Co.,Ltd.  Myanma Shwe Nagar Agricultural Group Co.,Ltd  Bagan Royal Star Construction Co.,Ltd. ငွေပင်လယ်လှိုင်းတွန့်စက္ကူဗူးစာုတ်လုပ်ရေး United Knitting (Myanmar) မြန်မာ့ဂုဏ်ရည်ပန်းရိုက်လုပ်ငန်း ရဲသိဟထီးလုပ်ငန်း ACE Apparel  Myanmar Hansan Agro Tech  Myanmar Yi Jin Steel Structure Co;Ltd  TIANCHENG(Myanmar)RubberigedCo.,Ltd  တာကျင်းဗိသုကာଞဆာက်လုပ်ဇွဲဖြိုးရေးကုမ္ပဏီ	96 96 96 97 97 97 97 97 98 98 98 98	200,202,000,00 200,000,000,00 200,000,000,00 200,000,000,000,000 200,000,000,000 200,000,000,000 200,000,000,000 200,000,000,000
G7   G6   J70   J76   J77   J79	13008.313.2.2.85 13008.313.2.2.120 13008.313.2.2.123 13008.313.2.2.152 13008.313.2.2.172 13008.313.1.2.272 13008.313.3.2.44 13008.313.3.2.55 13008.313.4.2.31 13008.313.4.2.44 13008.313.4.2.56 13008.313.4.2.97	LIA International Co.,Ltd.  Myanma Shwe Nagar Agricultural Group Co.,Ltd  Bagan Royal Star Construction Co.,Ltd. ငွေပင်လယ်လို့င်းတွန့်စတ္ကုဖူးဆိုတိလုပ်ရေး United Knitting (Myanmar) မြန်မာ့ဂုဏ်ရည်ပန်းရိုက်လုပ်ငန်း ရဲသီဟထီးလုပ်ငန်း ACE Apparel  Myanmar Hansan Agro Tech  Myanmar Yi Jin Steel Structure Co;Ltd  TIANCHENG(Myanmar)RubberigedCo.,Ltd	050 06 050 06 06 06 00 06 00 00 00 00 00 00 00 00	ც,ოეე,ჯς,იი კი, გი, გი, გი, გი, გი, გი, გი, გი, გი, გ
Jeo	13008.313.2.2.85 13008.313.2.2.120 13008.313.2.2.123 13008.313.2.2.152 13008.313.2.2.172 13008.313.1.2.272 13008.313.3.2.44 13008.313.3.2.55 13008.313.4.2.31 13008.313.4.2.44 13008.313.4.2.56 13008.313.4.2.97 13008.313.4.2.97	LIA International Co.,Ltd.  Myanma Shwe Nagar Agricultural Group Co.,Ltd  Bagan Royal Star Construction Co.,Ltd. ငွေပင်လယ်လှိုင်းတွန့်စက္ကူဗူးစာုတ်လုပ်ရေး United Knitting (Myanmar) မြန်မာ့ဂုဏ်ရည်ပန်းရိုက်လုပ်ငန်း ရဲသိဟထီးလုပ်ငန်း ACE Apparel  Myanmar Hansan Agro Tech  Myanmar Yi Jin Steel Structure Co;Ltd  TIANCHENG(Myanmar)RubberigedCo.,Ltd  တာကျင်းဗိသုကာଞဆာက်လုပ်ဇွဲဖြိုးရေးကုမ္ပဏီ	96 96 96 97 97 97 97 97 98 98 98 98	200,202,000,00 200,000,000,00 200,000,000,00 200,000,000,000,000 200,000,000,000 200,000,000,000 200,000,000,000 200,000,000,000
G0  G0  J0  J0  J0  J0  J0  J0  J0  J0  J0  J	13008.313.2.2.85 13008.313.2.2.120 13008.313.2.2.123 13008.313.2.2.152 13008.313.2.2.172 13008.313.1.2.272 13008.313.3.2.44 13008.313.3.2.55 13008.313.4.2.31 13008.313.4.2.44 13008.313.4.2.56 13008.313.4.2.97 13008.313.5.2.48 13008.313.5.2.86 13008.313.6.2.25	LIA International Co.,Ltd.  Myanma Shwe Nagar Agricultural Group Co.,Ltd  Bagan Royal Star Construction Co.,Ltd. ငွေပင်လယ်လှိုင်းတွန့်စတ္ထားမှူးဆုံတဲလုပ်ရေး United Knitting (Myanmar) မြန်မာ့ဂုဏ်ရည်ပန်းရိုက်လုပ်ငန်း ရဲသီဟထီးလုပ်ငန်း ACE Apparel  Myanmar Hansan Agro Tech  Myanmar Yi Jin Steel Structure Co;Ltd  TIANCHENG(Myanmar)RubberigedCo.,Ltd  တာကျင်းဗိသုကာဓိဆာက်လုပ်ဖွံ့ဖြိုးရေးကုမ္ပဏီ  Areca Collection Myanmar Ltd  Marine Acary Production Co.,ltd	96 96 96 97 96 96 96 96 96 96 96 96	გ. გ
Go   Go   Go   Joo   J	13008.313.2.2.85 13008.313.2.2.120 13008.313.2.2.123 13008.313.2.2.152 13008.313.2.2.172 13008.313.1.2.272 13008.313.3.2.44 13008.313.3.2.55 13008.313.4.2.31 13008.313.4.2.44 13008.313.4.2.97 13008.313.4.2.97 13008.313.5.2.48 13008.313.5.2.86 13008.313.6.2.25 13008.313.6.2.40	LIA International Co.,Ltd.  Myanma Shwe Nagar Agricultural Group Co.,Ltd  Bagan Royal Star Construction Co.,Ltd. ငွေပင်လယ်လှိုင်းတွန့်စတ္ထူဇူးဆုံတိုလုပ်ရေး United Knitting (Myanmar) မြန်မာ့ဂုဏ်ရာည်ဝန်းရိုက်လုပ်ငန်း ရဲသီဟတ်းလုပ်ငန်း ရဲသီဟတ်းလုပ်ငန်း ACE Apparel Myanmar Hansan Agro Tech Myanmar Yi Jin Steel Structure Co;Ltd TIANCHENG(Myanmar)RubberigedCo.,Ltd တာကျင်းဗိသုကာခဲ့ဆာက်လုပ်ဖွံ့ဖြိုးရေးကုမ္ပဏီ Areca Collection Myanmar Ltd Marine Acary Production Co.,ltd General Inspection & Testing Enterprise	96 96 96 96 96 96 96 96 96 96 96 96	გ. გ
160 160 160 160 160 160 160 160 160 160	13008.313.2.2.85 13008.313.2.2.120 13008.313.2.2.123 13008.313.2.2.152 13008.313.2.2.172 13008.313.1.2.272 13008.313.3.2.44 13008.313.3.2.55 13008.313.4.2.31 13008.313.4.2.44 13008.313.4.2.97 13008.313.5.2.48 13008.313.5.2.86 13008.313.6.2.25 13008.313.6.2.53	LIA International Co.,Ltd.  Myanma Shwe Nagar Agricultural Group Co.,Ltd  Bagan Royal Star Construction Co.,Ltd. ငွေပင်လယ်လှိုင်းတွန့်စက္ကူဇူးဆုံဝှတ်လုပ်ရေး United Knitting (Myanmar) မြန်မာ့ဂုဏ်ရည်ပန်းရိုက်လုပ်ငန်း ရဲသီဟထီးလုပ်ငန်း ရဲသီဟထီးလုပ်ငန်း  ACE Apparel  Myanmar Hansan Agro Tech  Myanmar Yi Jin Steel Structure Co;Ltd  TIANCHENG(Myanmar)RubberigedCo.,Ltd  ဘာကျင်းဗိသုကာଞဆာက်လုပ်ဖွံ့ဖြိုးရေးကုမ္ပဏီ Areca Collection Myanmar Ltd  Marine Acary Production Co.,ltd  General Inspection & Testing Enterprise  Win Shwe War Trading	96 96 96 96 96 96 96 96 96 96 96 96 96	გაგეგ, გაგი გაგეგ, გაგი გაგეგ, გაგი, გაგი გაგეგ, გაგი, გ
100   100	13008.313.2.2.85 13008.313.2.2.120 13008.313.2.2.123 13008.313.2.2.152 13008.313.2.2.172 13008.313.3.2.44 13008.313.3.2.55 13008.313.4.2.31 13008.313.4.2.31 13008.313.4.2.97 13008.313.5.2.48 13008.313.5.2.48 13008.313.6.2.55 13008.313.6.2.53 13008.313.6.2.53	LIA International Co.,Ltd.  Myanma Shwe Nagar Agricultural Group Co.,Ltd  Bagan Royal Star Construction Co.,Ltd. ငွေပင်လယ်လှိုင်းတွန့် စက္ကူဇူးဆုံဝှတ်လုပ်ရေး United Knitting (Myanmar) မြန်မာ့ဂုဏ်ရည်ပန်းရိုက်လုပ်ငန်း ရဲသီဟတီးလုပ်ငန်း ရဲသီဟတီးလုပ်ငန်း ACE Apparel  Myanmar Hansan Agro Tech  Myanmar Yi Jin Steel Structure Co;Ltd  TIANCHENG(Myanmar)RubberigedCo.,Ltd  တာကျင်းဗိသုကာଞဆာက်လုပ်ဖွဲ့ဖြူးရေးကုမ္ပဏီ Areca Collection Myanmar Ltd  Marine Acary Production Co.,ltd  General Inspection & Testing Enterprise  Win Shwe War Trading Guang Ming Co.,Ltd	96 96 96 96 96 96 96 96 96 96 96 96	8,#99,295.00  9,929,190.00  8,929,190.00  9,709,190,00  9,809,190,00  9,809,000.00  9,809,000.00  9,809,000.00  9,809,000.00  9,809,000.00  18,909,000.00  19,000.00  19,000.00  19,000.00  19,000.00  19,000.00
160 160 160 160 160 160 160 160 160 160	13008.313.2.2.85 13008.313.2.2.120 13008.313.2.2.123 13008.313.2.2.152 13008.313.2.2.172 13008.313.1.2.272 13008.313.3.2.44 13008.313.3.2.55 13008.313.4.2.31 13008.313.4.2.44 13008.313.4.2.97 13008.313.5.2.48 13008.313.5.2.86 13008.313.6.2.25 13008.313.6.2.53	LIA International Co.,Ltd.  Myanma Shwe Nagar Agricultural Group Co.,Ltd  Bagan Royal Star Construction Co.,Ltd. ငွေပင်လယ်လှိုင်းတွန့်စက္ကူဇူးဆုံဝှတ်လုပ်ရေး United Knitting (Myanmar) မြန်မာ့ဂုဏ်ရည်ပန်းရိုက်လုပ်ငန်း ရဲသီဟထီးလုပ်ငန်း ရဲသီဟထီးလုပ်ငန်း  ACE Apparel  Myanmar Hansan Agro Tech  Myanmar Yi Jin Steel Structure Co;Ltd  TIANCHENG(Myanmar)RubberigedCo.,Ltd  ဘာကျင်းဗိသုကာଞဆာက်လုပ်ဖွံ့ဖြိုးရေးကုမ္ပဏီ Areca Collection Myanmar Ltd  Marine Acary Production Co.,ltd  General Inspection & Testing Enterprise  Win Shwe War Trading	96 96 96 96 96 96 96 96 96 96 96 96 96	გაგეგ, გაგი გაგეგ, გაგი გაგეგ, გაგი, გაგი გაგეგ, გაგი, გ
Pet	13008.313.2.2.85 13008.313.2.2.120 13008.313.2.2.123 13008.313.2.2.152 13008.313.2.2.172 13008.313.3.2.44 13008.313.3.2.55 13008.313.4.2.31 13008.313.4.2.31 13008.313.4.2.97 13008.313.5.2.48 13008.313.5.2.48 13008.313.6.2.55 13008.313.6.2.53 13008.313.6.2.53	LIA International Co.,Ltd.  Myanma Shwe Nagar Agricultural Group Co.,Ltd  Bagan Royal Star Construction Co.,Ltd. ငွေပင်လယ်လှိုင်းတွန့် စက္ကူဇူးဆုံဝှတ်လုပ်ရေး United Knitting (Myanmar) မြန်မာ့ဂုဏ်ရည်ပန်းရိုက်လုပ်ငန်း ရဲသီဟတီးလုပ်ငန်း ရဲသီဟတီးလုပ်ငန်း ACE Apparel  Myanmar Hansan Agro Tech  Myanmar Yi Jin Steel Structure Co;Ltd  TIANCHENG(Myanmar)RubberigedCo.,Ltd  တာကျင်းဗိသုကာଞဆာက်လုပ်ဖွဲ့ဖြူးရေးကုမ္ပဏီ Areca Collection Myanmar Ltd  Marine Acary Production Co.,ltd  General Inspection & Testing Enterprise  Win Shwe War Trading Guang Ming Co.,Ltd	\$65 \$65 \$65 \$65 \$65 \$65 \$65 \$65	8,#99,295.00  9,929,190.00  8,929,190.00  9,709,190,00  9,809,190,00  9,809,000.00  9,809,000.00  9,809,000.00  9,809,000.00  9,809,000.00  18,909,000.00  19,000.00  19,000.00  19,000.00  19,000.00  19,000.00
Get	13008.313.2.2.85 13008.313.2.2.120 13008.313.2.2.123 13008.313.2.2.152 13008.313.2.2.172 13008.313.1.2.272 13008.313.3.2.44 13008.313.3.2.55 13008.313.4.2.31 13008.313.4.2.44 13008.313.4.2.97 13008.313.5.2.48 13008.313.5.2.48 13008.313.6.2.25 13008.313.6.2.25 13008.313.6.2.53 13008.313.6.2.53 13008.313.6.2.62 13008.313.6.2.62	LIA International Co.,Ltd.  Myanma Shwe Nagar Agricultural Group Co.,Ltd  Bagan Royal Star Construction Co.,Ltd. ငွေပင်လယ်လှိုင်းတွန့် စက္ကူဇူးဆိုတဲလုပ်ရေး United Knitting (Myanmar) မြန်မာ့ဂုဏ်ရည်ပန်းရိုက်လုပ်ငန်း ရဲသီဟထီးလုပ်ငန်း ACE Apparel  Myanmar Hansan Agro Tech  Myanmar Yi Jin Steel Structure Co;Ltd  TIANCHENG(Myanmar)RubberigedCo.,Ltd  တာကျင်းဗိသုကာခံဆာက်လုပ်ဖွံ့ဖြိုးရေးကုမ္ပဏီ Areca Collection Myanmar Ltd  Marine Acary Production Co.,ltd  General Inspection & Testing Enterprise  Win Shwe War Trading  Guang Ming Co.,Ltd  Jia Mei  Hua Qiang Packing Co,Ltd	90 90 90 90 90 90 90 90 90 90 90 90 90 9	8,#99,295.00  19,296,190.00  8,999,190.00  8,490,500.00  9,606,000.00  1,205,000.00  8,605,500.00  225,000.00  1,205,000.00  1,205,000.00  1,205,000.00  1,205,000.00  1,205,000.00  1,205,000.00  1,205,000.00  1,205,000.00  1,205,000.00
Ge   Ge   Ge   Ge   Ge   Ge   Ge   Ge	13008.313.2.2.85 13008.313.2.2.120 13008.313.2.2.123 13008.313.2.2.152 13008.313.2.2.172 13008.313.1.2.272 13008.313.3.2.44 13008.313.3.2.55 13008.313.4.2.31 13008.313.4.2.44 13008.313.4.2.56 13008.313.4.2.97 13008.313.5.2.48 13008.313.5.2.48 13008.313.6.2.5 13008.313.6.2.5 13008.313.6.2.5 13008.313.6.2.53 13008.313.6.2.62 13008.313.6.2.77 13008.313.6.2.201 13008.313.6.2.201	LIA International Co.,Ltd.  Myanma Shwe Nagar Agricultural Group Co.,Ltd  Bagan Royal Star Construction Co.,Ltd. ငွေပင်လယ်လှိုင်းတွန့် စက္ကူဗူးဆိုတဲလုပ်ရေး United Knitting (Myanmar) မြန်မာ့ဂုဏ်ရည်ပန်းရိုက်လုပ်ငန်း ရဲသီဟထီးလုပ်ငန်း ACE Apparel  Myanmar Hansan Agro Tech  Myanmar Yi Jin Steel Structure Co;Ltd  TIANCHENG(Myanmar)RubberigedCo.,Ltd  တာကျင်းဗိသုကာခံဆာက်လုပ်ဖွံ့ဖြိုးရေးကုမ္ပဏီ Areca Collection Myanmar Ltd  Marine Acary Production Co.,ltd General Inspection & Testing Enterprise  Win Shwe War Trading Guang Ming Co.,Ltd  Jia Mei  Hua Qiang Packing Co,Ltd  ວဿနိနိုးကာ	96 96 97 96 96 96 96 97 96 96 97 96 96 96 96 96 96 96 96 96 96 96 96 96	00.295,00a,0 00.205,00a,0
Jee	13008.313.2.2.85 13008.313.2.2.120 13008.313.2.2.123 13008.313.2.2.152 13008.313.2.2.172 13008.313.1.2.272 13008.313.3.2.44 13008.313.3.2.55 13008.313.4.2.31 13008.313.4.2.44 13008.313.4.2.56 13008.313.4.2.97 13008.313.5.2.48 13008.313.5.2.86 13008.313.6.2.25 13008.313.6.2.25 13008.313.6.2.40 13008.313.6.2.53 13008.313.6.2.62 13008.313.6.2.77 13008.313.6.2.201 13008.313.6.2.201 13008.313.6.2.202 13008.313.6.2.202	LIA International Co.,Ltd.  Myanma Shwe Nagar Agricultural Group Co.,Ltd  Bagan Royal Star Construction Co.,Ltd. ငွေပင်လယ်လှိုင်းတွန့်စက္ကူဗူးဆိုတဲလုပ်ရေး United Knitting (Myanmar) မြန်မာ့ဂုဏ်ရည်ပန်းရိုက်လုပ်ငန်း ရဲသီဟထီးလုပ်ငန်း ACE Apparel  Myanmar Hansan Agro Tech  Myanmar Yi Jin Steel Structure Co;Ltd  TIANCHENG(Myanmar)RubberigedCo.,Ltd  တာကျင်းဗိသုကာခဲ့ဆာက်လုပ်ဖွံ့ဖြိုးရေးကုမ္ပဏီ Areca Collection Myanmar Ltd  Marine Acary Production Co.,ltd General Inspection & Testing Enterprise Win Shwe War Trading Guang Ming Co.,Ltd  Jia Mei  Hua Qiang Packing Co,Ltd  ວဿနိုမိုးကာ ECHO Inspection Center	950 96 97 96 90 90 90 90 90 90 90 90 90 90	200,000,000,000,000,000,000,000,000,000
Ge   Ge   Ge   Ge   Ge   Ge   Ge   Ge	13008.313.2.2.85 13008.313.2.2.120 13008.313.2.2.123 13008.313.2.2.152 13008.313.2.2.172 13008.313.3.2.44 13008.313.3.2.55 13008.313.4.2.31 13008.313.4.2.44 13008.313.4.2.56 13008.313.4.2.97 13008.313.5.2.48 13008.313.6.2.25 13008.313.6.2.25 13008.313.6.2.25 13008.313.6.2.25 13008.313.6.2.201 13008.313.6.2.201 13008.313.6.2.202 13008.313.6.2.202	LIA International Co.,Ltd.  Myanma Shwe Nagar Agricultural Group Co.,Ltd  Bagan Royal Star Construction Co.,Ltd.  နေ့ပင်လယ်လှိုင်းတွန့်စက္ကူဇူးဆုံတိလုပ်ရေး  United Knitting (Myanmar)  ဖြန်မာ့ဂုဏ်ရည်ပန်းရိုက်လုပ်ငန်း ရဲသီဟထီးလုပ်ငန်း ရဲသီဟထီးလုပ်ငန်း  ACE Apparel  Myanmar Hansan  Agro Tech  Myanmar Yi Jin Steel Structure Co;Ltd  TIANCHENG(Myanmar)RubberigedCo.,Ltd  တာကျင်းဗိသုကာဓာဘက်လုပ်ဖွံ့ဖြိုးရေးကုမ္ပဏီ  Areca Collection Myanmar Ltd  Marine Acary Production Co.,ltd  General Inspection & Testing Enterprise  Win Shwe War Trading  Guang Ming Co.,Ltd  Jia Mei  Hua Qiang Packing Co,Ltd  ວາວຊີຊີະຕາວ  ECHO Inspection Center  VIENNA BUSINESS COMPANY LIMITED	96 96 97 96 96 90 90 90 90 90 90 90 90 90 90	გ. გ
Ge   Ge   Ge   Ge   Ge   Ge   Ge   Ge	13008.313.2.2.85 13008.313.2.2.120 13008.313.2.2.123 13008.313.2.2.152 13008.313.2.2.172 13008.313.1.2.272 13008.313.3.2.44 13008.313.3.2.55 13008.313.4.2.31 13008.313.4.2.44 13008.313.4.2.56 13008.313.4.2.97 13008.313.5.2.48 13008.313.5.2.86 13008.313.6.2.25 13008.313.6.2.25 13008.313.6.2.40 13008.313.6.2.53 13008.313.6.2.62 13008.313.6.2.77 13008.313.6.2.201 13008.313.6.2.201 13008.313.6.2.202 13008.313.6.2.202	LIA International Co.,Ltd.  Myanma Shwe Nagar Agricultural Group Co.,Ltd  Bagan Royal Star Construction Co.,Ltd. ငွေပင်လယ်လှိုင်းတွန့်စက္ကူဗူးဆိုတဲလုပ်ရေး United Knitting (Myanmar) မြန်မာ့ဂုဏ်ရည်ပန်းရိုက်လုပ်ငန်း ရဲသီဟထီးလုပ်ငန်း ACE Apparel  Myanmar Hansan Agro Tech  Myanmar Yi Jin Steel Structure Co;Ltd  TIANCHENG(Myanmar)RubberigedCo.,Ltd  တာကျင်းဗိသုကာခဲ့ဆာက်လုပ်ဖွံ့ဖြိုးရေးကုမ္ပဏီ Areca Collection Myanmar Ltd  Marine Acary Production Co.,ltd General Inspection & Testing Enterprise Win Shwe War Trading Guang Ming Co.,Ltd  Jia Mei  Hua Qiang Packing Co,Ltd  ວဿနိုမိုးကာ ECHO Inspection Center	950 96 97 96 90 90 90 90 90 90 90 90 90 90	200,000,000,000,000,000,000,000,000,000
Ge   Ge   Ge   Ge   Ge   Ge   Ge   Ge	13008.313.2.2.85 13008.313.2.2.120 13008.313.2.2.123 13008.313.2.2.152 13008.313.2.2.172 13008.313.3.2.44 13008.313.3.2.55 13008.313.4.2.31 13008.313.4.2.44 13008.313.4.2.56 13008.313.4.2.97 13008.313.5.2.48 13008.313.6.2.25 13008.313.6.2.25 13008.313.6.2.25 13008.313.6.2.25 13008.313.6.2.201 13008.313.6.2.201 13008.313.6.2.202 13008.313.6.2.202	LIA International Co.,Ltd.  Myanma Shwe Nagar Agricultural Group Co.,Ltd  Bagan Royal Star Construction Co.,Ltd.  နေ့ပင်လယ်လှိုင်းတွန့်စက္ကူဇူးဆုံတိလုပ်ရေး  United Knitting (Myanmar)  ဖြန်မာ့ဂုဏ်ရည်ပန်းရိုက်လုပ်ငန်း ရဲသီဟထီးလုပ်ငန်း ရဲသီဟထီးလုပ်ငန်း  ACE Apparel  Myanmar Hansan  Agro Tech  Myanmar Yi Jin Steel Structure Co;Ltd  TIANCHENG(Myanmar)RubberigedCo.,Ltd  တာကျင်းဗိသုကာဓာဘက်လုပ်ဖွံ့ဖြိုးရေးကုမ္ပဏီ  Areca Collection Myanmar Ltd  Marine Acary Production Co.,ltd  General Inspection & Testing Enterprise  Win Shwe War Trading  Guang Ming Co.,Ltd  Jia Mei  Hua Qiang Packing Co,Ltd  ວາວຊີຊີະຕາວ  ECHO Inspection Center  VIENNA BUSINESS COMPANY LIMITED	950 960 970 960 960 960 960 960 960 960 96	გ. გ
Ge   Ge   Ge   Ge   Ge   Ge   Ge   Ge	13008.313.2.2.85 13008.313.2.2.120 13008.313.2.2.123 13008.313.2.2.152 13008.313.2.2.172 13008.313.3.2.44 13008.313.3.2.55 13008.313.4.2.31 13008.313.4.2.44 13008.313.4.2.44 13008.313.4.2.97 13008.313.4.2.97 13008.313.5.2.48 13008.313.5.2.86 13008.313.6.2.55 13008.313.6.2.53 13008.313.6.2.62 13008.313.6.2.77 13008.313.6.2.201 13008.313.6.2.202 13008.313.1.2.178 13008.313.7.2.29 13008.313.7.2.39 13008.313.7.2.60	LIA International Co.,Ltd. Myanma Shwe Nagar Agricultural Group Co.,Ltd Bagan Royal Star Construction Co.,Ltd. ငွေပင်လယ်လှိုင်းတွန့်စတ္ထူဇူးဆုံဝုတ်လုပ်ရေး United Knitting (Myanmar) မြန်မာ့ဂုဏ်ရာည်ဝန်းရိုက်လုပ်ငန်း ရဲသီဟတ်းလုပ်ငန်း ရဲသီဟတ်းလုပ်ငန်း ACE Apparel Myanmar Hansan Agro Tech Myanmar Yi Jin Steel Structure Co;Ltd TIANCHENG(Myanmar)RubberigedCo.,Ltd တာကျင်းဗိသုကာଞဆာက်လုပ်ဖွံ့ဖြိုးရေးကုမ္ပဏီ Areca Collection Myanmar Ltd Marine Acary Production Co.,ltd General Inspection & Testing Enterprise Win Shwe War Trading Guang Ming Co.,Ltd Jia Mei Hua Qiang Packing Co,Ltd ວາວ နိုးကာ ECHO Inspection Center VIENNA BUSINESS COMPANY LIMITED Yangon Suzuki Co.,Ltd Golden Hlaing Tharyar Hotel	950 960 960 960 960 960 960 960 96	8,90,20,200,00  1,00,200,00  1,00,200,00  1,00,200,00  1,00,200,00  1,00,200,00  1,00,200,00  1,00,200,00  1,00,200,00  1,00,200,00  1,00,200,00  1,00,200,00  1,00,200,00  1,00,200,00  1,00,200,00  1,00,200,00  1,00,200,00  1,00,200,00  1,00,200,00  1,00,200,00  1,00,200,00  1,00,200,00  1,00,200,00  1,00,200,00  1,00,00,00  1,00,00,00  1,00,00,00  1,00,00,00  1,00,00,00  1,00,00,00  1,00,00,00  1,00,00,00
Per   Per	13008.313.2.2.85 13008.313.2.2.120 13008.313.2.2.123 13008.313.2.2.152 13008.313.2.2.172 13008.313.1.2.272 13008.313.3.2.44 13008.313.3.2.55 13008.313.4.2.31 13008.313.4.2.44 13008.313.4.2.44 13008.313.4.2.97 13008.313.5.2.48 13008.313.5.2.48 13008.313.6.2.55 13008.313.6.2.53 13008.313.6.2.62 13008.313.6.2.01 13008.313.6.2.01 13008.313.6.2.20 13008.313.1.2.178 13008.313.7.2.99 13008.313.7.2.99 13008.313.7.2.60 13008.313.7.2.61	LIA International Co.,Ltd. Myanma Shwe Nagar Agricultural Group Co.,Ltd Bagan Royal Star Construction Co.,Ltd. ငွေပင်လယ်လှိုင်းတွန့်စတ္ထူဇူးဆုံဝှတ်လုပ်ရေး United Knitting (Myanmar) မြန်မာ့ဂုဏ်ရည်ပန်းရိုက်လုပ်ငန်း ရဲသီတထီးလုပ်ငန်း ရဲသီတထီးလုပ်ငန်း ACE Apparel Myanmar Hansan Agro Tech Myanmar Yi Jin Steel Structure Co;Ltd TIANCHENG(Myanmar)RubberigedCo.,Ltd တာကျင်းဗိသုကာဓိဆာက်လုပ်ဖွံ့ဖြိုးရေးကုမ္ပဏီ Areca Collection Myanmar Ltd Marine Acary Production Co.,ltd General Inspection & Testing Enterprise Win Shwe War Trading Guang Ming Co.,Ltd Jia Mei Hua Qiang Packing Co,Ltd ວာသန်မိုးကာ ECHO Inspection Center VIENNA BUSINESS COMPANY LIMITED Yangon Suzuki Co.,Ltd Golden Hlaing Tharyar Hotel TIAN CHENG (Myanmar) 2 Rubberiged Co.,Ltd	950 96 96 90 96 90 96 90 96 90 90 90 90 90 90 90 90 90 90	გ. გ
165   165	13008.313.2.2.85 13008.313.2.2.120 13008.313.2.2.123 13008.313.2.2.152 13008.313.2.2.172 13008.313.3.2.44 13008.313.3.2.44 13008.313.4.2.31 13008.313.4.2.31 13008.313.4.2.97 13008.313.4.2.97 13008.313.5.2.48 13008.313.5.2.48 13008.313.5.2.48 13008.313.6.2.55 13008.313.6.2.50 13008.313.6.2.51 13008.313.6.2.91 13008.313.6.2.91 13008.313.6.2.91 13008.313.6.2.90 13008.313.6.2.90 13008.313.7.2.99 13008.313.7.2.99 13008.313.7.2.60 13008.313.7.2.66	LIA International Co.,Ltd. Myanma Shwe Nagar Agricultural Group Co.,Ltd Bagan Royal Star Construction Co.,Ltd. ငွေပင်လယ်လှိုင်းတွန့်စတ္ထူဇူးဆုံဝှတ်လုပ်ရေး United Knitting (Myanmar) ဖြန်မာ့ဂုဏ်ရည်ပန်းရိုက်လုပ်ငန်း ရဲသီဟတီးလုပ်ငန်း ရဲသီဟတီးလုပ်ငန်း ACE Apparel Myanmar Hansan Agro Tech Myanmar Yi Jin Steel Structure Co;Ltd TIANCHENG(Myanmar)RubberigedCo.,Ltd တာကျင်းဗိသုကာଞ်ဆာက်လုပ်ဖွဲ့ဖြူးရေးကုမ္ပဏီ Areca Collection Myanmar Ltd Marine Acary Production Co.,ltd General Inspection & Testing Enterprise Win Shwe War Trading Guang Ming Co.,Ltd Jia Mei Hua Qiang Packing Co,Ltd ວဿနိမ့်းကာ ECHO Inspection Center VIENNA BUSINESS COMPANY LIMITED Yangon Suzuki Co.,Ltd Golden Hlaing Tharyar Hotel TIAN CHENG (Myanmar) 2 Rubberiged Co.,Ltd Zhao Chun International accessories	250 250 250 250 250 250 250 250	00.29\$,000,00 00.20\$,000,00 00.00\$,000,00 00.00\$,000,00 00.00\$,000,00 00.00\$,000,00 00.00\$,000,00 00.00\$,000,00 00.00\$,000,00 00.00\$,000,00 00.00\$,000,00 00.00\$,000,00 00.00\$,000,00 00.00\$,000,00 00.00\$,000,00 00.00\$,000,00 00.00\$,000,00 00.00\$,000,00 00.00\$,000,00 00.00\$,000,00 00.00\$,000,00 00.000,000,000,000,000,000,000,0
Ge   Ge   Ge   Ge   Ge   Ge   Ge   Ge	13008.313.2.2.85 13008.313.2.2.120 13008.313.2.2.123 13008.313.2.2.152 13008.313.2.2.172 13008.313.1.2.272 13008.313.3.2.44 13008.313.3.2.55 13008.313.4.2.31 13008.313.4.2.44 13008.313.4.2.44 13008.313.4.2.97 13008.313.5.2.48 13008.313.5.2.48 13008.313.6.2.55 13008.313.6.2.53 13008.313.6.2.62 13008.313.6.2.01 13008.313.6.2.01 13008.313.6.2.20 13008.313.1.2.178 13008.313.7.2.99 13008.313.7.2.99 13008.313.7.2.60 13008.313.7.2.61	LIA International Co.,Ltd. Myanma Shwe Nagar Agricultural Group Co.,Ltd Bagan Royal Star Construction Co.,Ltd. ငွေပင်လယ်လှိုင်းတွန့်စတ္ထူဇူးဆုံဝှတ်လုပ်ရေး United Knitting (Myanmar) မြန်မာ့ဂုဏ်ရည်ပန်းရိုက်လုပ်ငန်း ရဲသီတထီးလုပ်ငန်း ရဲသီတထီးလုပ်ငန်း ACE Apparel Myanmar Hansan Agro Tech Myanmar Yi Jin Steel Structure Co;Ltd TIANCHENG(Myanmar)RubberigedCo.,Ltd တာကျင်းဗိသုကာဓိဆာက်လုပ်ဖွံ့ဖြိုးရေးကုမ္ပဏီ Areca Collection Myanmar Ltd Marine Acary Production Co.,ltd General Inspection & Testing Enterprise Win Shwe War Trading Guang Ming Co.,Ltd Jia Mei Hua Qiang Packing Co,Ltd ວာသန်မိုးကာ ECHO Inspection Center VIENNA BUSINESS COMPANY LIMITED Yangon Suzuki Co.,Ltd Golden Hlaing Tharyar Hotel TIAN CHENG (Myanmar) 2 Rubberiged Co.,Ltd	950 96 96 90 96 90 96 90 96 90 90 90 90 90 90 90 90 90 90	გ. გ
Ge   Ge   Ge   Ge   Ge   Ge   Ge   Ge	13008.313.2.2.85 13008.313.2.2.120 13008.313.2.2.123 13008.313.2.2.152 13008.313.2.2.172 13008.313.3.2.44 13008.313.3.2.44 13008.313.4.2.31 13008.313.4.2.31 13008.313.4.2.97 13008.313.4.2.97 13008.313.5.2.48 13008.313.5.2.48 13008.313.5.2.48 13008.313.6.2.55 13008.313.6.2.50 13008.313.6.2.51 13008.313.6.2.91 13008.313.6.2.91 13008.313.6.2.91 13008.313.6.2.90 13008.313.6.2.90 13008.313.7.2.99 13008.313.7.2.99 13008.313.7.2.60 13008.313.7.2.66	LIA International Co.,Ltd. Myanma Shwe Nagar Agricultural Group Co.,Ltd Bagan Royal Star Construction Co.,Ltd. ငွေပင်လယ်လှိုင်းတွန့်စတ္ထူဇူးဆုံဝှတ်လုပ်ရေး United Knitting (Myanmar) ဖြန်မာ့ဂုဏ်ရည်ပန်းရိုက်လုပ်ငန်း ရဲသီဟတီးလုပ်ငန်း ရဲသီဟတီးလုပ်ငန်း ACE Apparel Myanmar Hansan Agro Tech Myanmar Yi Jin Steel Structure Co;Ltd TIANCHENG(Myanmar)RubberigedCo.,Ltd တာကျင်းဗိသုကာଞ်ဆာက်လုပ်ဖွဲ့ဖြူးရေးကုမ္ပဏီ Areca Collection Myanmar Ltd Marine Acary Production Co.,ltd General Inspection & Testing Enterprise Win Shwe War Trading Guang Ming Co.,Ltd Jia Mei Hua Qiang Packing Co,Ltd ວဿနိမ့်းကာ ECHO Inspection Center VIENNA BUSINESS COMPANY LIMITED Yangon Suzuki Co.,Ltd Golden Hlaing Tharyar Hotel TIAN CHENG (Myanmar) 2 Rubberiged Co.,Ltd Zhao Chun International accessories	90 90 90 90 90 90 90 90 90 90	8, #9, #9, #9, #0, #00, #00, #00, #00, #0
Ge   Ge   Ge   Ge   Ge   Ge   Ge   Ge	13008.313.2.2.85 13008.313.2.2.120 13008.313.2.2.123 13008.313.2.2.152 13008.313.2.2.172 13008.313.3.2.44 13008.313.3.2.44 13008.313.3.2.55 13008.313.4.2.31 13008.313.4.2.44 13008.313.4.2.56 13008.313.4.2.97 13008.313.5.2.48 13008.313.5.2.48 13008.313.6.2.25 13008.313.6.2.25 13008.313.6.2.20 13008.313.6.2.20 13008.313.6.2.20 13008.313.6.2.20 13008.313.6.2.20 13008.313.6.2.20 13008.313.7.2.60 13008.313.7.2.66 13008.313.7.2.66 13008.313.7.2.66	LIA International Co.,Ltd.  Myanma Shwe Nagar Agricultural Group Co.,Ltd  Bagan Royal Star Construction Co.,Ltd. ငွေပင်လယ်လှိုင်းတွန့် တွေ့များဆိုတဲလုပ်ရေး United Knitting (Myanmar)  ဖြန်မာ့ဂုဏ်ရည်ပန်းရိုက်လုပ်ငန်း ရဲသီဟတီးလုပ်ငန်း ရဲသီဟတီးလုပ်ငန်း  ACE Apparel  Myanmar Hansan  Agro Tech  Myanmar Yi Jin Steel Structure Co;Ltd  TIANCHENG(Myanmar)RubberigedCo.,Ltd  တာကျင်းဗိသုကာଞိဆာက်လုပ်င့်ဖြူးရေးကုမ္ပဏီ  Areca Collection Myanmar Ltd  Marine Acary Production Co.,ltd  General Inspection & Testing Enterprise  Win Shwe War Trading  Guang Ming Co.,Ltd  Jia Mei  Hua Qiang Packing Co,Ltd  ວသန်မိုးကာ  ECHO Inspection Center  VIENNA BUSINESS COMPANY LIMITED  Yangon Suzuki Co.,Ltd  Golden Hlaing Tharyar Hotel  TIAN CHENG (Myanmar) 2 Rubberiged Co.,Ltd  Zhao Chun International accessories  BIGC Construction Co.,Ltd	56 66 57 75 66 60 50 50 60 60 50 50 60 60 60 60 60 60 60 60 60 6	00.29\$,(p(a,g) 00.20\$,(p(a,g) 00.00\$,(p(a,g) 00.00\$
Pol	13008.313.2.2.85 13008.313.2.2.120 13008.313.2.2.123 13008.313.2.2.152 13008.313.2.2.172 13008.313.1.2.272 13008.313.3.2.44 13008.313.3.2.45 13008.313.4.2.31 13008.313.4.2.31 13008.313.4.2.44 13008.313.4.2.56 13008.313.4.2.97 13008.313.5.2.48 13008.313.5.2.48 13008.313.6.2.25 13008.313.6.2.25 13008.313.6.2.20 13008.313.6.2.20 13008.313.6.2.20 13008.313.6.2.20 13008.313.7.2.91 13008.313.7.2.96 13008.313.7.2.66 13008.313.7.2.66 13008.313.7.2.68	LIA International Co.,Ltd.  Myanma Shwe Nagar Agricultural Group Co.,Ltd  Bagan Royal Star Construction Co.,Ltd. ငွေပင်လယ်လှိုင်းတွန့် တွေ့မှုလှူဆုံဆိုတဲ့လုပ်ရေး United Knitting (Myanmar) မြန်မာ့ဂုဏ်ရည်ပန်းရိုက်လုပ်ငန်း ရဲသီဟတီးလုပ်ငန်း ACE Apparel  Myanmar Hansan Agro Tech  Myanmar Yi Jin Steel Structure Co;Ltd  TIANCHENG(Myanmar)RubberigedCo.,Ltd  တာကျင်းဗိသုကာခံဆာက်လုပ်င့်ဖြိုးရေးကုမ္ပဏီ Areca Collection Myanmar Ltd  Marine Acary Production Co.,ltd  General Inspection & Testing Enterprise  Win Shwe War Trading Guang Ming Co.,Ltd  Jia Mei  Hua Qiang Packing Co,Ltd  ວသန်မိုးကာ ECHO Inspection Center  VIENNA BUSINESS COMPANY LIMITED  Yangon Suzuki Co.,Ltd  Golden Hlaing Tharyar Hotel  TIAN CHENG (Myanmar) 2 Rubberiged Co.,Ltd  Zhao Chun International accessories  BIGC Construction Co.,Ltd  BOSAMIE  Greenline Gloves	950 96 96 96 96 90 90 90 90 90 90 90 90 90 90	00.29\$,000,00 00.000,000,000,000 00.000,000,00
Ge	13008.313.2.2.85 13008.313.2.2.120 13008.313.2.2.123 13008.313.2.2.152 13008.313.2.2.172 13008.313.3.2.44 13008.313.3.2.44 13008.313.4.2.31 13008.313.4.2.31 13008.313.4.2.44 13008.313.4.2.44 13008.313.4.2.56 13008.313.4.2.97 13008.313.4.2.97 13008.313.6.2.25 13008.313.6.2.25 13008.313.6.2.25 13008.313.6.2.25 13008.313.6.2.201 13008.313.6.2.201 13008.313.6.2.202 13008.313.6.2.202 13008.313.7.2.66 13008.313.7.2.66 13008.313.7.2.66 13008.313.7.2.68 13008.313.7.2.68	LIA International Co.,Ltd. Myanma Shwe Nagar Agricultural Group Co.,Ltd Bagan Royal Star Construction Co.,Ltd. ငွေပင်လယ်လှိုင်းတွန်စတ္ထူမှုးဆုံတဲလုပ်ရေး United Knitting (Myanmar) ဖြန်မာ့ဂုဏ်ရည်ပန်းရိုက်လုပ်ငန်း ရဲသီဟထီးလုပ်ငန်း ACE Apparel Myanmar Hansan Agro Tech Myanmar Yi Jin Steel Structure Co;Ltd TIANCHENG(Myanmar)RubberigedCo.,Ltd တာကျင်းဗိသူကာဓီဆာက်လုပ်ဖွံ့ဖြိုးရေးကုမ္ပဏီ Areca Collection Myanmar Ltd Marine Acary Production Co.,ltd General Inspection & Testing Enterprise Win Shwe War Trading Guang Ming Co.,Ltd Jia Mei Hua Qiang Packing Co,Ltd တသန်ခိုးကာ ECHO Inspection Center VIENNA BUSINESS COMPANY LIMITED Yangon Suzuki Co.,Ltd JiAN CHENG (Myanmar) 2 Rubberiged Co.,Ltd Zhao Chun International accessories BIGC Construction Co.,Ltd BOSAMIE Greenline Gloves Hige Fashion Accessories Myanmar Co.,Ltd	950 96 96 96 96 90 96 90 96 90 90 90 90 90 90 90 90 90 90	200,000,000,000,000,000,000,000,000,000
Pol	13008.313.2.2.85 13008.313.2.2.120 13008.313.2.2.123 13008.313.2.2.152 13008.313.2.2.172 13008.313.1.2.272 13008.313.3.2.44 13008.313.3.2.45 13008.313.4.2.31 13008.313.4.2.31 13008.313.4.2.44 13008.313.4.2.56 13008.313.4.2.97 13008.313.5.2.48 13008.313.5.2.48 13008.313.6.2.25 13008.313.6.2.25 13008.313.6.2.20 13008.313.6.2.20 13008.313.6.2.20 13008.313.6.2.20 13008.313.7.2.91 13008.313.7.2.96 13008.313.7.2.66 13008.313.7.2.66 13008.313.7.2.68	LIA International Co.,Ltd.  Myanma Shwe Nagar Agricultural Group Co.,Ltd  Bagan Royal Star Construction Co.,Ltd. ငွေပင်လယ်လှိုင်းတွန့် တွေ့မှုလှူဆုံဆိုတဲ့လုပ်ရေး United Knitting (Myanmar) မြန်မာ့ဂုဏ်ရည်ပန်းရိုက်လုပ်ငန်း ရဲသီဟတီးလုပ်ငန်း ACE Apparel  Myanmar Hansan Agro Tech  Myanmar Yi Jin Steel Structure Co;Ltd  TIANCHENG(Myanmar)RubberigedCo.,Ltd  တာကျင်းဗိသုကာခံဆာက်လုပ်င့်ဖြိုးရေးကုမ္ပဏီ Areca Collection Myanmar Ltd  Marine Acary Production Co.,ltd  General Inspection & Testing Enterprise  Win Shwe War Trading Guang Ming Co.,Ltd  Jia Mei  Hua Qiang Packing Co,Ltd  ວသန်မိုးကာ ECHO Inspection Center  VIENNA BUSINESS COMPANY LIMITED  Yangon Suzuki Co.,Ltd  Golden Hlaing Tharyar Hotel  TIAN CHENG (Myanmar) 2 Rubberiged Co.,Ltd  Zhao Chun International accessories  BIGC Construction Co.,Ltd  BOSAMIE  Greenline Gloves	950 96 96 96 96 90 90 90 90 90 90 90 90 90 90	00.29\$,000,00 00.000,000,000,000 00.000,000,00
Ge	13008.313.2.2.85 13008.313.2.2.120 13008.313.2.2.123 13008.313.2.2.152 13008.313.2.2.172 13008.313.3.2.44 13008.313.3.2.44 13008.313.4.2.31 13008.313.4.2.31 13008.313.4.2.44 13008.313.4.2.44 13008.313.4.2.56 13008.313.4.2.97 13008.313.4.2.97 13008.313.6.2.25 13008.313.6.2.25 13008.313.6.2.25 13008.313.6.2.25 13008.313.6.2.201 13008.313.6.2.201 13008.313.6.2.202 13008.313.6.2.202 13008.313.7.2.66 13008.313.7.2.66 13008.313.7.2.66 13008.313.7.2.68 13008.313.7.2.68	LIA International Co.,Ltd. Myanma Shwe Nagar Agricultural Group Co.,Ltd Bagan Royal Star Construction Co.,Ltd. ငွေပင်လယ်လှိုင်းတွန်စတ္ထူမှုးဆုံတဲလုပ်ရေး United Knitting (Myanmar) ဖြန်မာ့ဂုဏ်ရည်ပန်းရိုက်လုပ်ငန်း ရဲသီဟထီးလုပ်ငန်း ACE Apparel Myanmar Hansan Agro Tech Myanmar Yi Jin Steel Structure Co;Ltd TIANCHENG(Myanmar)RubberigedCo.,Ltd တာကျင်းဗိသူကာဓီဆာက်လုပ်ဖွံ့ဖြိုးရေးကုမ္ပဏီ Areca Collection Myanmar Ltd Marine Acary Production Co.,ltd General Inspection & Testing Enterprise Win Shwe War Trading Guang Ming Co.,Ltd Jia Mei Hua Qiang Packing Co,Ltd တသန်ခိုးကာ ECHO Inspection Center VIENNA BUSINESS COMPANY LIMITED Yangon Suzuki Co.,Ltd JiAN CHENG (Myanmar) 2 Rubberiged Co.,Ltd Zhao Chun International accessories BIGC Construction Co.,Ltd BOSAMIE Greenline Gloves Hige Fashion Accessories Myanmar Co.,Ltd	950 96 96 96 96 90 96 90 96 90 90 90 90 90 90 90 90 90 90	200,000,000,000,000,000,000,000,000,000
Pol	13008.313.2.2.85 13008.313.2.2.120 13008.313.2.2.123 13008.313.2.2.152 13008.313.2.2.172 13008.313.3.2.44 13008.313.3.2.44 13008.313.4.2.31 13008.313.4.2.31 13008.313.4.2.44 13008.313.4.2.46 13008.313.4.2.97 13008.313.4.2.97 13008.313.5.2.48 13008.313.5.2.48 13008.313.6.2.55 13008.313.6.2.53 13008.313.6.2.62 13008.313.6.2.10 13008.313.6.2.20 13008.313.6.2.01 13008.313.6.2.20 13008.313.7.2.99 13008.313.7.2.66 13008.313.7.2.66 13008.313.7.2.68 13008.313.7.2.68 13008.313.7.2.94 13008.313.7.2.181 13008.313.7.2.181	LIA International Co.,Ltd. Myanma Shwe Nagar Agricultural Group Co.,Ltd Bagan Royal Star Construction Co.,Ltd. ငွေပင်လယ်လှိုင်းတွန်စတ္ထူဇူးစာတိလုဝ်ရေး United Knitting (Myanmar) မြန်မာ့ဂုဏ်ရည်ပန်းရိုက်လုဝ်ငန်း ရဲသီဟထီးလုဝ်ငန်း ACE Apparel Myanmar Hansan Agro Tech Myanmar Yi Jin Steel Structure Co;Ltd TIANCHENG(Myanmar)RubberigedCo.,Ltd တာကျင်းစိသုကာခံဆာက်လုဝ်ဖွံ့ဖြိုးရေးကုမ္ပဏီ Areca Collection Myanmar Ltd Marine Acary Production Co.,ltd General Inspection & Testing Enterprise Win Shwe War Trading Guang Ming Co.,Ltd Jia Mei Hua Qiang Packing Co,Ltd သည်နိမ်းကာ ECHO Inspection Center VIENNA BUSINESS COMPANY LIMITED Yangon Suzuki Co.,Ltd Golden Hlaing Tharyar Hotel TIAN CHENG (Myanmar) 2 Rubberiged Co.,Ltd Zhao Chun International accessories BIGC Construction Co.,Ltd BOSAMIE Greenline Gloves Hige Fashion Accessories Myanmar Co.,Ltd First Resources Co.Ltd	950 96 96 96 96 96 96 96 96 96 96	200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200,000 (200
Pol	13008.313.2.2.85 13008.313.2.2.120 13008.313.2.2.123 13008.313.2.2.152 13008.313.2.2.172 13008.313.3.2.44 13008.313.3.2.44 13008.313.3.2.55 13008.313.4.2.31 13008.313.4.2.44 13008.313.4.2.44 13008.313.4.2.46 13008.313.5.2.48 13008.313.5.2.48 13008.313.6.2.55 13008.313.6.2.55 13008.313.6.2.62 13008.313.6.2.01 13008.313.6.2.01 13008.313.6.2.02 13008.313.7.2.188 13008.313.7.2.66 13008.313.7.2.61 13008.313.7.2.61 13008.313.7.2.61 13008.313.7.2.61 13008.313.7.2.131 13008.313.7.2.145 13008.313.7.2.145	LIA International Co.,Ltd. Myanma Shwe Nagar Agricultural Group Co.,Ltd Bagan Royal Star Construction Co.,Ltd. ငွေပင်လယ်လှိုင်းတွန့်စတ္ထူဇူးဆိုတဲလုပ်ရေး United Knitting (Myanmar) မြန်မာ့ဂုဏ်ရည်ပန်းရိုက်လုပ်ငန်း ရဲသီဟထီးလုပ်ငန်း ရဲသီဟထီးလုပ်ငန်း ACE Apparel Myanmar Hansan Agro Tech Myanmar Yi Jin Steel Structure Co;Ltd TIANCHENG(Myanmar)RubberigedCo.,Ltd တာကျင်းဗိသုကာଞ်ဆာက်လုပ်ဖွံ့ဖြိုးရေးကုမ္ပဏီ Areca Collection Myanmar Ltd Marine Acary Production Co.,ltd General Inspection & Testing Enterprise Win Shwe War Trading Guang Ming Co.,Ltd Jia Mei Hua Qiang Packing Co,Ltd သညန်မိုးကာ ECHO Inspection Center VIENNA BUSINESS COMPANY LIMITED Yangon Suzuki Co.,Ltd Golden Hlaing Tharyar Hotel TIAN CHENG (Myanmar) 2 Rubberiged Co.,Ltd Zhao Chun International accessories BIGC Construction Co.,Ltd BOSAMIE Greenline Gloves Hige Fashion Accessories Myanmar Co.,Ltd First Resources Co.Ltd UMP Co.Ltd SANHE INDUSTRIAL & SERVICECo., Ltd	950 96 96 96 96 96 96 96 96 96 96	200,000,000,000,000,000,000,000,000,000
Pol	13008.313.2.2.85 13008.313.2.2.120 13008.313.2.2.123 13008.313.2.2.152 13008.313.2.2.172 13008.313.3.2.44 13008.313.3.2.44 13008.313.3.2.55 13008.313.4.2.31 13008.313.4.2.44 13008.313.4.2.44 13008.313.4.2.97 13008.313.5.2.48 13008.313.5.2.48 13008.313.6.2.55 13008.313.6.2.55 13008.313.6.2.25 13008.313.6.2.25 13008.313.6.2.20 13008.313.6.2.20 13008.313.6.2.20 13008.313.6.2.20 13008.313.7.2.188 13008.313.7.2.66 13008.313.7.2.61 13008.313.7.2.61 13008.313.7.2.61 13008.313.7.2.181 13008.313.7.2.185 13008.313.7.2.185	LIA International Co.,Ltd. Myanma Shwe Nagar Agricultural Group Co.,Ltd Bagan Royal Star Construction Co.,Ltd. ငွေပင်လယ်လှိုင်းတွန့်စက္ကူဇူးဆိုတဲလုပ်ရေး United Knitting (Myanmar) မြန်မာ့ဂုဏ်ရည်ပန်းရိုက်လုပ်ငန်း ရဲသိဟတ်းလုပ်ငန်း ရဲသိဟတ်းလုပ်ငန်း ACE Apparel Myanmar Hansan Agro Tech Myanmar Yi Jin Steel Structure Co;Ltd TIANCHENG(Myanmar)RubberigedCo.,Ltd တာကျင်းဗိသုကာဓိဆာက်လုပ်ဖွံ့ဖြိုးရေးကုမ္ပဏီ Areca Collection Myanmar Ltd Marine Acary Production Co.,ltd General Inspection & Testing Enterprise Win Shwe War Trading Guang Ming Co.,Ltd Jia Mei Hua Qiang Packing Co,Ltd ວဿနိမ့်ကာ ECHO Inspection Center VIENNA BUSINESS COMPANY LIMITED Yangon Suzuki Co.,Ltd Golden Hlaing Tharyar Hotel TIAN CHENG (Myanmar) 2 Rubberiged Co.,Ltd Zhao Chun International accessories BIGC Construction Co.,Ltd BOSAMIE Greenline Gloves Hige Fashion Accessories Myanmar Co.,Ltd First Resources Co.Ltd UMP Co.Ltd SANHE INDUSTRIAL & SERVICECo., Ltd Quantumm Solution & Services Co.,Ltd	950 96 96 96 96 96 96 96 96 96 96	8, 20, 20, 20, 20, 20, 20, 20, 20, 20, 20
Ge   Ge   Ge   Ge   Ge   Ge   Ge   Ge	13008.313.2.2.85 13008.313.2.2.120 13008.313.2.2.123 13008.313.2.2.152 13008.313.2.2.172 13008.313.3.2.44 13008.313.3.2.44 13008.313.3.2.55 13008.313.4.2.31 13008.313.4.2.31 13008.313.4.2.97 13008.313.5.2.48 13008.313.5.2.48 13008.313.5.2.48 13008.313.5.2.48 13008.313.6.2.55 13008.313.6.2.55 13008.313.6.2.25 13008.313.6.2.20 13008.313.6.2.20 13008.313.6.2.20 13008.313.6.2.20 13008.313.7.2.01 13008.313.7.2.06 13008.313.7.2.66 13008.313.7.2.66 13008.313.7.2.68 13008.313.7.2.68 13008.313.7.2.181 13008.313.7.2.181 13008.313.7.2.183 13008.313.7.2.184 13008.313.7.2.184	LIA International Co.,Ltd. Myanma Shwe Nagar Agricultural Group Co.,Ltd Bagan Royal Star Construction Co.,Ltd. ငွေပင်လယ်လှိုင်းတွန် စက္ကုဗူးဆိုတဲလုပ်ရေး United Knitting (Myanmar) ဖြန်မာ့ဂုဏ်ရည်ပန်းရိုက်လုပ်ငန်း ရဲသီတတီးလုပ်ငန်း ACE Apparel Myanmar Hansan Agro Tech Myanmar Yi Jin Steel Structure Co;Ltd TIANCHENG(Myanmar)RubberigedCo.,Ltd တာကျင်းဗိသုကာଞ်ဆာက်လုပ်နဲ့ဖြူးရေးကုမ္ပဏီ Areca Collection Myanmar Ltd Marine Acary Production Co.,ltd General Inspection & Testing Enterprise Win Shwe War Trading Guang Ming Co.,Ltd Jia Mei Hua Qiang Packing Co,Ltd ວာသန်မိုးကာ ECHO Inspection Center VIENNA BUSINESS COMPANY LIMITED Yangon Suzuki Co.,Ltd Golden Hlaing Tharyar Hotel TIAN CHENG (Myanmar) 2 Rubberiged Co.,Ltd Zhao Chun International accessories BIGC Construction Co.,Ltd BOSAMIE Greenline Gloves Hige Fashion Accessories Myanmar Co.,Ltd First Resources Co.,Ltd UMP Co.Ltd SANHE INDUSTRIAL & SERVICECO., Ltd Quantumm Solution & Services Co.,Ltd Win Progress Co.,Ltd	950 96 96 96 96 96 96 96 96 96 96	8, 201, 201, 201, 201, 201, 201, 201, 201
Ge   Ge   Ge   Ge   Ge   Ge   Ge   Ge	13008.313.2.2.85 13008.313.2.2.120 13008.313.2.2.123 13008.313.2.2.152 13008.313.2.2.172 13008.313.3.2.44 13008.313.3.2.44 13008.313.3.2.55 13008.313.4.2.31 13008.313.4.2.44 13008.313.4.2.44 13008.313.4.2.97 13008.313.5.2.48 13008.313.5.2.48 13008.313.6.2.55 13008.313.6.2.55 13008.313.6.2.25 13008.313.6.2.25 13008.313.6.2.20 13008.313.6.2.20 13008.313.6.2.20 13008.313.6.2.20 13008.313.7.2.188 13008.313.7.2.66 13008.313.7.2.61 13008.313.7.2.61 13008.313.7.2.61 13008.313.7.2.181 13008.313.7.2.185 13008.313.7.2.185	LIA International Co.,Ltd. Myanma Shwe Nagar Agricultural Group Co.,Ltd Bagan Royal Star Construction Co.,Ltd. ငွေပင်လယ်လှိုင်းတွန့်စက္ကူဇူးဆိုတဲလုပ်ရေး United Knitting (Myanmar) မြန်မာ့ဂုဏ်ရည်ပန်းရိုက်လုပ်ငန်း ရဲသိဟတ်းလုပ်ငန်း ရဲသိဟတ်းလုပ်ငန်း ACE Apparel Myanmar Hansan Agro Tech Myanmar Yi Jin Steel Structure Co;Ltd TIANCHENG(Myanmar)RubberigedCo.,Ltd တာကျင်းဗိသုကာဓိဆာက်လုပ်ဖွံ့ဖြိုးရေးကုမ္ပဏီ Areca Collection Myanmar Ltd Marine Acary Production Co.,ltd General Inspection & Testing Enterprise Win Shwe War Trading Guang Ming Co.,Ltd Jia Mei Hua Qiang Packing Co,Ltd ວဿနိမ့်ကာ ECHO Inspection Center VIENNA BUSINESS COMPANY LIMITED Yangon Suzuki Co.,Ltd Golden Hlaing Tharyar Hotel TIAN CHENG (Myanmar) 2 Rubberiged Co.,Ltd Zhao Chun International accessories BIGC Construction Co.,Ltd BOSAMIE Greenline Gloves Hige Fashion Accessories Myanmar Co.,Ltd First Resources Co.Ltd UMP Co.Ltd SANHE INDUSTRIAL & SERVICECo., Ltd Quantumm Solution & Services Co.,Ltd	950 96 96 96 96 96 96 96 96 96 96	200,000,000 pp. 100,000 pp. 10
Second   S	13008.313.2.2.85 13008.313.2.2.120 13008.313.2.2.123 13008.313.2.2.152 13008.313.2.2.172 13008.313.3.2.44 13008.313.3.2.44 13008.313.3.2.55 13008.313.4.2.31 13008.313.4.2.44 13008.313.4.2.97 13008.313.4.2.97 13008.313.5.2.48 13008.313.5.2.48 13008.313.5.2.48 13008.313.5.2.48 13008.313.6.2.55 13008.313.6.2.55 13008.313.6.2.50 13008.313.6.2.62 13008.313.6.2.77 13008.313.6.2.01 13008.313.6.2.01 13008.313.7.2.01 13008.313.7.2.01 13008.313.7.2.66 13008.313.7.2.66 13008.313.7.2.66 13008.313.7.2.68 13008.313.7.2.68 13008.313.7.2.181 13008.313.7.2.183 13008.313.7.2.184 13008.313.7.2.184 13008.313.7.2.188 13008.313.7.2.188 13008.313.7.2.188 13008.313.7.2.188	LIA International Co.,Ltd. Myanma Shwe Nagar Agricultural Group Co.,Ltd Bagan Royal Star Construction Co.,Ltd. ငွေပင်လယ်လှိုင်းတွန့် စက္ကုဗူးဆိုတဲလုပ်ရေး United Knitting (Myanmar) ဖြန်မာ့ဂုဏ်ရည်ပန်းရိုက်လုပ်ငန်း ရဲသီဟတ်းလုပ်ငန်း ACE Apparel Myanmar Hansan Agro Tech Myanmar Yi Jin Steel Structure Co;Ltd TIANCHENG(Myanmar)RubberigedCo.,Ltd တာကျင်းဗိသုကာဓိဆာက်လုပ်င့်ဖြူရေးကုမ္ပဏီ Areca Collection Myanmar Ltd Marine Acary Production Co.,Ltd General Inspection & Testing Enterprise Win Shwe War Trading Guang Ming Co.,Ltd Jia Mei Hua Qiang Packing Co,Ltd  ວသန်မိုးကာ ECHO Inspection Center VIENNA BUSINESS COMPANY LIMITED Yangon Suzuki Co.,Ltd Golden Hlaing Tharyar Hotel TIAN CHENG (Myanmar) 2 Rubberiged Co.,Ltd Zhao Chun International accessories BIGC Construction Co.,Ltd BOSAMIE Greenline Gloves Hige Fashion Accessories Myanmar Co.,Ltd First Resources Co.Ltd UMP Co.Ltd SANHE INDUSTRIAL & SERVICECo., Ltd Quantumm Solution & Services Co.,Ltd Win Progress Co.,Ltd Jin Sen Myanmar Co.,Ltd	950 96 96 96 96 96 96 96 96 96 96	200,000,000,000,000,000,000,000,000,000
Pol	13008.313.2.2.85 13008.313.2.2.120 13008.313.2.2.123 13008.313.2.2.152 13008.313.2.2.172 13008.313.3.2.44 13008.313.3.2.44 13008.313.3.2.55 13008.313.4.2.31 13008.313.4.2.44 13008.313.4.2.56 13008.313.4.2.97 13008.313.5.2.48 13008.313.5.2.48 13008.313.6.2.25 13008.313.6.2.25 13008.313.6.2.25 13008.313.6.2.20 13008.313.6.2.20 13008.313.6.2.20 13008.313.6.2.20 13008.313.6.2.20 13008.313.7.2.18 13008.313.7.2.9 13008.313.7.2.66 13008.313.7.2.68 13008.313.7.2.18 13008.313.7.2.184 13008.313.7.2.184 13008.313.7.2.187 13008.313.7.2.188 13008.313.7.2.188 13008.313.7.2.188 13008.313.7.2.188 13008.313.7.2.188 13008.313.7.2.188 13008.313.7.2.188 13008.313.7.2.188	LIA International Co.,Ltd.  Myanma Shwe Nagar Agricultural Group Co.,Ltd  Bagan Royal Star Construction Co.,Ltd. ငွေပင်လယ်လှိုင်းတွန့်စက္ကုဗူးဆိုတိလုပ်ရေး United Knitting (Myanmar)  ဖြန်မာ့ဂုဏ်ရည်ပန်းရိုက်လုပ်ငန်း ရဲသီဟတီးလုပ်ငန်း ရဲသီဟတီးလုပ်ငန်း ACE Apparel  Myanmar Hansan  Agro Tech  Myanmar Yi Jin Steel Structure Co;Ltd  TIANCHENG(Myanmar)RubberigedCo.,Ltd  တာကျင်းဗိသုကာခံဆာက်လုပ်င့်ဖြူရေးကုမ္ပဏီ Areca Collection Myanmar Ltd  Marine Acary Production Co.,Ltd  General Inspection & Testing Enterprise  Win Shwe War Trading  Guang Ming Co.,Ltd  Jia Mei  Hua Qiang Packing Co,Ltd  ວသန်မိုးကာ  ECHO Inspection Center  VIENNA BUSINESS COMPANY LIMITED  Yangon Suzuki Co.,Ltd  Golden Hlaing Tharyar Hotel  TIAN CHENG (Myanmar) 2 Rubberiged Co.,Ltd  Zhao Chun International accessories  BIGC Construction Co.,Ltd  BOSAMIE  Greenline Gloves  Hige Fashion Accessories Myanmar Co.,Ltd  First Resources Co.Ltd  UMP Co.Ltd  SANHE INDUSTRIAL & SERVICECo., Ltd  Quantumm Solution & Services Co.,Ltd  Win Progress Co.,Ltd  Jin Sen Myanmar Co.,Ltd  Jin Sen Myanmar Co.,Ltd	950 96 96 96 96 90 90 90 90 90 90 90 90 90 90	8, 20, 20, 20, 20, 20, 20, 20, 20, 20, 20
Pol	13008.313.2.2.85 13008.313.2.2.120 13008.313.2.2.123 13008.313.2.2.152 13008.313.2.2.172 13008.313.3.2.44 13008.313.3.2.44 13008.313.3.2.55 13008.313.4.2.31 13008.313.4.2.44 13008.313.4.2.56 13008.313.4.2.56 13008.313.4.2.97 13008.313.4.2.97 13008.313.5.2.48 13008.313.6.2.25 13008.313.6.2.25 13008.313.6.2.25 13008.313.6.2.25 13008.313.6.2.201 13008.313.6.2.201 13008.313.6.2.202 13008.313.6.2.202 13008.313.7.2.18 13008.313.7.2.66 13008.313.7.2.66 13008.313.7.2.183 13008.313.7.2.184 13008.313.7.2.187 13008.313.7.2.188 13008.313.7.2.188 13008.313.7.2.188 13008.313.7.2.192 13008.313.7.2.192 13008.313.7.2.192 13008.313.7.2.192 13008.313.7.2.192 13008.313.7.2.192 13008.313.8.2.8	LIA International Co.,Ltd. Myanma Shwe Nagar Agricultural Group Co.,Ltd Bagan Royal Star Construction Co.,Ltd. ငွေပင်လယ်လှိုင်းတွန်စတ္ထူရူးဆုံတဲလုဝ်ရေး United Knitting (Myanmar) မြန်မာ့ဂုဏ်ရည်ပန်းရိုက်လုဝ်ငန်း ရဲသီဟထီးလုဝ်ငန်း ACE Apparel Myanmar Hansan Agro Tech Myanmar Yi Jin Steel Structure Co;Ltd TIANCHENG(Myanmar)RubberigedCo.,Ltd တာကျင်းစိသူကာခံဆာက်လုဝ်ဖွံ့ဖြိုးရေးကုမ္ပဏီ Areca Collection Myanmar Ltd Marine Acary Production Co.,ltd General Inspection & Testing Enterprise Win Shwe War Trading Guang Ming Co.,Ltd Jia Mei Hua Qiang Packing Co,Ltd ວာသန်စိုးကာ ECHO Inspection Center VIENNA BUSINESS COMPANY LIMITED Yangon Suzuki Co.,Ltd Golden Hlaing Tharyar Hotel TIAN CHENG (Myanmar) 2 Rubberiged Co.,Ltd Zhao Chun International accessories BIGC Construction Co.,Ltd BOSAMIE Greenline Gloves Hige Fashion Accessories Myanmar Co.,Ltd First Resources Co.Ltd UMP Co.Ltd SANHE INDUSTRIAL & SERVICECo., Ltd Quantumm Solution & Services Co.,Ltd Win Progress Co.,Ltd Ump Goven Hyanmar Co.,Ltd Jin Sen Myanmar Co.,Ltd Un Sen Myanmar Co.,Ltd	950 96 96 96 96 96 96 96 96 96 96	გ. გ
Pol	13008.313.2.2.85 13008.313.2.2.120 13008.313.2.2.123 13008.313.2.2.152 13008.313.2.2.172 13008.313.2.2.172 13008.313.3.2.44 13008.313.3.2.44 13008.313.4.2.31 13008.313.4.2.44 13008.313.4.2.44 13008.313.4.2.97 13008.313.4.2.97 13008.313.4.2.97 13008.313.6.2.56 13008.313.6.2.25 13008.313.6.2.25 13008.313.6.2.25 13008.313.6.2.20 13008.313.6.2.20 13008.313.6.2.202 13008.313.6.2.202 13008.313.7.2.18 13008.313.7.2.99 13008.313.7.2.66 13008.313.7.2.66 13008.313.7.2.61 13008.313.7.2.181 13008.313.7.2.184 13008.313.7.2.185 13008.313.7.2.187 13008.313.7.2.187 13008.313.7.2.188 13008.313.7.2.187 13008.313.7.2.188 13008.313.7.2.188 13008.313.7.2.188 13008.313.7.2.188 13008.313.7.2.188 13008.313.7.2.188 13008.313.7.2.188 13008.313.7.2.188 13008.313.7.2.188 13008.313.8.2.18	LIA International Co.,Ltd. Myanma Shwe Nagar Agricultural Group Co.,Ltd Bagan Royal Star Construction Co.,Ltd. ငွေပင်လယ်လှိုင်းတွန်စတ္ထူဇူးဆုံတိလုဝ်ရေး United Knitting (Myanmar) မြန်မာ့ဂုဏ်ရည်ပန်းရိုက်လုဝ်ငန်း ရဲသီဟထီးလုဝ်ငန်း ACE Apparel Myanmar Hansan Agro Tech Myanmar Yi Jin Steel Structure Co;Ltd TIANCHENG(Myanmar)RubberigedCo.,Ltd တာကျင်းစိသုကာခံဆာက်လုဝ်ဖွံ့ဖြိုးရေးကုမ္ပဏီ Areca Collection Myanmar Ltd Marine Acary Production Co.,ltd General Inspection & Testing Enterprise Win Shwe War Trading Guang Ming Co.,Ltd Jia Mei Hua Qiang Packing Co,Ltd သည်နိမ်းကာ ECHO Inspection Center VIENNA BUSINESS COMPANY LIMITED Yangon Suzuki Co.,Ltd Golden Hlaing Tharyar Hotel TIAN CHENG (Myanmar) 2 Rubberiged Co.,Ltd Zhao Chun International accessories BIGC Construction Co.,Ltd BOSAMIE Greenline Gloves Hige Fashion Accessories Myanmar Co.,Ltd First Resources Co.Ltd UMP Co.Ltd SANHE INDUSTRIAL & SERVICECo., Ltd Quantumm Solution & Services Co.,Ltd Win Progress Co.,Ltd Ump Gosch (မြန်မာ)အထည်ချင်စက်ရံ Myanmar LNY Co.,LTD Yangon Shinkwang Marine Co., Ltd	950 96 96 96 96 90 90 90 90 90 90 90 90 90 90	გალა გალა გალა გალა გალა გალა გალა გალა
Second   S	13008.313.2.2.85 13008.313.2.2.120 13008.313.2.2.123 13008.313.2.2.152 13008.313.2.2.172 13008.313.3.2.44 13008.313.3.2.44 13008.313.3.2.55 13008.313.4.2.31 13008.313.4.2.44 13008.313.4.2.56 13008.313.4.2.56 13008.313.4.2.97 13008.313.4.2.97 13008.313.5.2.48 13008.313.6.2.25 13008.313.6.2.25 13008.313.6.2.25 13008.313.6.2.201 13008.313.6.2.01 13008.313.6.2.01 13008.313.7.2.18 13008.313.7.2.66 13008.313.7.2.66 13008.313.7.2.183 13008.313.7.2.181 13008.313.7.2.183 13008.313.7.2.188 13008.313.7.2.188 13008.313.7.2.188 13008.313.7.2.188 13008.313.7.2.188 13008.313.7.2.192 13008.313.7.2.192 13008.313.8.2.8 13008.313.7.2.192	LIA International Co.,Ltd. Myanma Shwe Nagar Agricultural Group Co.,Ltd Bagan Royal Star Construction Co.,Ltd. ငွေပင်လယ်လှိုင်းတွန် စတ္ထုရူးဆုံတိုလုပ်ရေး United Knitting (Myanmar) မြန်မာ့ဂုဏ်ရာည်ပန်းရိုက်လုပ်ငန်း ရဲသီဟတ်းလုပ်ငန်း ACE Apparel Myanmar Hansan Agro Tech Myanmar Yi Jin Steel Structure Co;Ltd TIANCHENG(Myanmar)RubberigedCo.,Ltd တာကျင်းဗိသုကာଞ်ဆာက်လုပ်ဖွံ့ဖြိုးရေးကုမ္ပဏီ Areca Collection Myanmar Ltd Marine Acary Production Co.,ltd General Inspection & Testing Enterprise Win Shwe War Trading Guang Ming Co.,Ltd Jia Mei Hua Qiang Packing Co,Ltd သည်နိမ်းကာ ECHO Inspection Center VIENNA BUSINESS COMPANY LIMITED Yangon Suzuki Co.,Ltd Golden Hlaing Tharyar Hotel TIAN CHENG (Myanmar) 2 Rubberiged Co.,Ltd Zhao Chun International accessories BIGC Construction Co.,Ltd BOSAMIE Greenline Gloves Hige Fashion Accessories Myanmar Co.,Ltd First Resources Co.Ltd UMP Co.Ltd SANHE INDUSTRIAL & SERVICECo., Ltd Quantumm Solution & Services Co.,Ltd Win Progress Co.,Ltd Jin Sen Myanmar Co.,Ltd Dondsin Metal (Myanmar) Company Limited	950 96 96 96 96 96 96 96 96 96 96	200,000,000,000,000,000,000,000,000,000
500 500 500 500 500 500 500 500	13008.313.2.2.85 13008.313.2.2.120 13008.313.2.2.123 13008.313.2.2.152 13008.313.2.2.172 13008.313.2.2.172 13008.313.3.2.44 13008.313.3.2.44 13008.313.4.2.31 13008.313.4.2.44 13008.313.4.2.44 13008.313.4.2.97 13008.313.4.2.97 13008.313.4.2.97 13008.313.6.2.56 13008.313.6.2.25 13008.313.6.2.25 13008.313.6.2.25 13008.313.6.2.20 13008.313.6.2.20 13008.313.6.2.202 13008.313.6.2.202 13008.313.7.2.18 13008.313.7.2.99 13008.313.7.2.66 13008.313.7.2.66 13008.313.7.2.61 13008.313.7.2.181 13008.313.7.2.184 13008.313.7.2.185 13008.313.7.2.187 13008.313.7.2.187 13008.313.7.2.188 13008.313.7.2.187 13008.313.7.2.188 13008.313.7.2.188 13008.313.7.2.188 13008.313.7.2.188 13008.313.7.2.188 13008.313.7.2.188 13008.313.7.2.188 13008.313.7.2.188 13008.313.7.2.188 13008.313.8.2.18	LIA International Co.,Ltd. Myanma Shwe Nagar Agricultural Group Co.,Ltd Bagan Royal Star Construction Co.,Ltd. ငွေပင်လယ်လှိုင်းတွန်စတ္ထူဇူးဆုံတိလုဝ်ရေး United Knitting (Myanmar) မြန်မာ့ဂုဏ်ရည်ပန်းရိုက်လုဝ်ငန်း ရဲသီဟထီးလုဝ်ငန်း ACE Apparel Myanmar Hansan Agro Tech Myanmar Yi Jin Steel Structure Co;Ltd TIANCHENG(Myanmar)RubberigedCo.,Ltd တာကျင်းစိသုကာခံဆာက်လုဝ်ဖွံ့ဖြိုးရေးကုမ္ပဏီ Areca Collection Myanmar Ltd Marine Acary Production Co.,ltd General Inspection & Testing Enterprise Win Shwe War Trading Guang Ming Co.,Ltd Jia Mei Hua Qiang Packing Co,Ltd သည်နိမ်းကာ ECHO Inspection Center VIENNA BUSINESS COMPANY LIMITED Yangon Suzuki Co.,Ltd Golden Hlaing Tharyar Hotel TIAN CHENG (Myanmar) 2 Rubberiged Co.,Ltd Zhao Chun International accessories BIGC Construction Co.,Ltd BOSAMIE Greenline Gloves Hige Fashion Accessories Myanmar Co.,Ltd First Resources Co.Ltd UMP Co.Ltd SANHE INDUSTRIAL & SERVICECo., Ltd Quantumm Solution & Services Co.,Ltd Win Progress Co.,Ltd Ump Gosch (မြန်မာ)အထည်ချင်စက်ရံ Myanmar LNY Co.,LTD Yangon Shinkwang Marine Co., Ltd	950 96 96 96 96 96 96 96 96 96 96	გალა გალა გალა გალა გალა გალა გალა გალა

ဆက်လက်ဖော်ပြပါမည်

### မြန်မာ MMA ကစားသမား အောင်လအန်ဆန် ချန်ပီယံကာကွယ်ပွဲထိုးရန် စင်ကာပူသို့ ရောက်ရှိ

ရန်ကုန် အောက်တိုဘာ ၂၃

မြန်မာ MMA ကစားသမား အောင်လအန်ဆန်သည် ONE မစ်ဒယ် ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲထိုးသတ်ရန် အောက်တိုဘာ ၂၃ ရက်က စင်ကာပူနိုင်ငံသို့ ရောက်ရှိ လာသည်။

#### ယခုနှစ်အတွင်း ပထမဆုံးထိုးသတ်ရသည့်ပွဲ

အောင်လအန်ဆန်သည် ချန်ပီယံကာကွယ်ပွဲထိုးသတ် ရန် စင်ကာပူနိုင်ငံသို့ တစ်ပတ်ကြိုတင်ရောက်ရှိလာခြင်း ဖြစ်ပြီး စင်ကာပူနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါစစ်ဆေးရန်

သတ်မှတ်ထားသည့်အတိုင်း စစ်ဆေးမှုများ ပြုလုပ် ရမည်ဖြစ်သည်။ အောင်လအန်ဆန်သည် အောက်တိုဘာ ၃၀ ရက်တွင် ချန်ပီယံကာကွယ်ပွဲ ထိုးသတ်ရမည်ဖြစ်ပြီး နယ်သာလန်နိုင်ငံသား ဒီရစ်ဒါနှင့် ယှဉ်ပြိုင်ထိုးသတ် ရမည်ဖြစ်သည်။ အောင်လအန်ဆန်၏ ချန်ပီယံ ကာကွယ်ပွဲကို အဓိကတွဲဆိုင်းအဖြစ် ကျင်းပမည်ဖြစ်ပြီး မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို လေးပွဲမြောက် ကာကွယ်ရခြင်းဖြစ်သည်။ အောင်လအန်ဆန်သည် ပြီးခဲ့သည့်သုံးပွဲတွင် ဂျပန်နိုင်ငံသား ဟဆဲဂါဝါနှင့် နှစ်ပွဲ၊ လက်ဘန္ဂန်နိုင်ငံသား ကရာကီနှင့်တစ်ပွဲ ထိုးသတ်ခဲ့ရာ သုံးပွဲစလုံး အနိုင်ရထားသည်။ အောင်လအန်ဆန်သည် ယခုနှစ်အတွင်း ပထမဆုံးထိုးသတ်ရသည့် ပွဲလည်းဖြစ်ပြီး ယခင်က ဧပြီလတွင် ထိုးသတ်ရန် စီစဉ်ထားသော်လည်း ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် အောက်တိုဘာလ ကုန်မှသာ ထိုးသတ်ရခြင်းဖြစ်သည်။

#### စိန်ခေါ်ပွဲနှစ်ပွဲ ပါဝင်မည်

Inside the Matrix ဟု အမည်ပေးထားသည့် ယင်းပြိုင်ပွဲကို စင်ကာပူနိုင်ငံရှိ စင်ကာပူ အားကစားရုံတွင် ကျင်းပမည်ဖြစ်ပြီး ချန်ပီယံလုပွဲလေးပွဲနှင့် စိန်ခေါ်ပွဲနှစ်ပွဲ

ပါဝင်မည်ဖြစ်သည်။ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲ အဖြစ် လက်ရှိချန်ပီယံ အောင်လအန်ဆန်နှင့် စိန်ခေါ်သူ ဒီရစ်ဒါ၊ လိုက်ဝိတ်တန်းကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် လက်ရှိ ချန်ပီယံ ခရစ္စတီယန်လီနှင့် စိန်ခေါ်သူ လာပီကတ်စ်၊ ဖယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် လက်ရှိ ချန်ပီယံ မာတင်ငုယင်နှင့် စိန်ခေါ်သူ ထရန်လီ၊ အမျိုးသမီး စထရောဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပ္ပဲအဖြစ် လက်ရှိ ချန်ပီယံ ရှောင်ကျင်နန်နှင့် စိန်ခေါ်သူ တက်ဖနီတီယိုတို့ ထိုးသတ်မည်ဖြစ်သည်။ စိန်ခေါ်ပွဲနှစ်ပွဲအဖြစ် လိုက်ဝိတ် တန်းတွင် ဖိုလာရန်နှင့် အန်တိုနီယို၊ အမျိုးသမီးပွဲစဉ်တွင် ရီတူဖိုဂတ်နှင့် ဆရီပိုဗ်တို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်

ဖိုးသော်ဇင်

🗖 ကျောဖုံးမှ

ချယ်ဆီးအသင်းက ပရီမီယာလိဂ်ပြိုင်ပွဲတွင် ငါးပွဲကစားထားရာ နှစ်ပွဲနိုင်၊ နှစ်ပွဲသရေ၊ တစ်ပွဲ ရှုံးနိမ့်ထားသည့်အတွက် ရမှတ် ရှစ်မှတ်ဖြင့် အမှတ် ပေးဇယား အဆင့် (၈) နေရာတွင် ရပ်တည်နေသည့် အသင်းဖြစ်သည်။ မန်ယူအသင်းအနေဖြင့် နောက်ဆုံး ယှဉ်ပြိုင်ကစားခဲ့သည့် သုံးပွဲတွင် ခုနစ်ဂိုးသွင်းယူထား နိုင်သလို ချယ်ဆီးအသင်းကလည်း နောက်ဆုံးသုံးပွဲတွင် ခုနစ်ဂိုး သွင်းယူထားနိုင်သည်။ မန်ယူအသင်းသည် ယခုပွဲကို တိုက်စစ်ကစားသမား မာရှယ်အနီကတ်

ပြစ်ဒဏ်ကြောင့် ပါဝင်လာနိုင်ဖွယ်မရှိသော်လည်း အပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးနေ့တွင် ခေါ်ယူ ထားသည့် တိုက်စစ်မျူး ကာဗာနီ ပါဝင်လာဖွယ် ရှိနေသည့်အတွက် ပြိုင်ဆိုင်မှုပြင်းထန်လာဖွယ်ရှိနေ သည်။

မန်ယူအသင်းသည် ယခုပွဲစဉ် ချန်ပီယံလိဂ်တွင် ပီအက်စ်ဂျီအသင်းနှင့် ယှဉ်ပြိုင် ကစားခဲ့ရပြီး ဖာနန်ဒက်စ်၊ ရက်ဖို့ဒ်တို့၏ သွင်းဂိုး များနှင့်အတူ နှစ်ဂိုး–တစ်ဂိုးဖြင့် ပီအက်စ်ဂျီအသင်းကို အနိုင်ရရှိထားသည်။ ချယ်ဆီးအသင်းက ယခုပွဲစဉ်

မတိုင်မီ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် စပိန်ကလပ် ဆီဗီလာ အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရပြီး ဂိုးမရှိသရေကျထား သည်။ မန်ယူအသင်းသည် ယခုချယ်ဆီးအသင်းနှင့်ပွဲစဉ် ပြီးလျှင်လည်း လိုက်ပ်စေ်၊ အာဆင်နယ်၊ အစ္စတန် ဘူလ်၊ အဲဗာတန် စသည့်ပွဲကျပ်များကို ဆက်တိုက် ကစားသွားရမည် ဖြစ်သည်။ ချယ်ဆီးအသင်းက မန်ယူအသင်းနှင့်ပွဲစဉ်ပြီးလျှင် ခရက်စ်နိုဒါ၊ ဘန်လေ၊ ရင်းနက်စ်၊ ရှက်ဖီးအသင်းတို့နှင့် ရင်ဆိုင်ကစား ရမည်ဖြစ်သည်။

အောင်ဇော်

#### စာအုပ်စာပေ လူ့မိတ်ဆွေ

#### ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်၊ ၄၉ ရပ်ကွက်၊ အမှတ် ၅၇၀၊ ပဒုမ္မာ(၅)လမ်း မြေကွက်အမည်ပေါက် ဦးမျိုးသန့် ပါမစ်မြေ ၎င်းမြေကို ကျွန်မဒေါ်အမာသီ (ဘ)ဦးပိန်တာ ၁၂/လမန (နိုင်)၀၁၈၁၅၂ မှ ဝယ်ယူစရန်ပေးပြီးပါပြီ၊ ကန့်ကွက်မည့်သူ ရှိပါက စာရွက်စာတမ်းအစုံအလင်ဖြင့် ၁၄ ရက်အတွင်း လာရောက် ကန့်ကွက်နိုင်ပါသည်။

> ဒေါ်အမာသီ ၁၂/လမန (နိုင်)ဝ၁၈၁၅၂ ဖုန်း-၅၄၀၄၅၄၇၊ ၀၉-၇၇၃၃၄၇၃၀၀

နေရာကွက်ကျား မိုးထစ်ချုန်း ရွာမည်

နေပြည်တော် အောက်တိုဘာ ၂၃

နေပြည်တော်နှင့် မန္တလေးမြို့တို့အနီးတစ်ဝိုက်တွင် ယနေ့ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့်ဖြစ်သည်။ ရန်ကုန် မြို့နှင့်အနီးတစ်ဝိုက်တွင် ယနေ့ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်သည်။ မနက်ဖြန်အတွက် ခန့်မှန်းချက်မှာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် နေရာကျဲကျဲ မိုးဆက်လက်ထစ်ချုန်းရွာမည်။

ကန့်ကွက်နိုင်ပါသည်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် မြေတိုင်းရပ်ကွက်အမှတ်– ၃၉– B၊ မြေကွက်အမှတ် ၆၅၄၊ (၄၀ပေx၆၀ပေ)အကျယ် အဝန်းရှိ နှစ်(၆၀)ဂရန်မြေကွက်နှင့် ယင်းမြေကွက်ပေါ်ရှိ အဆောက်အအုံ(၂)လုံး အပါအဝင် အကျိုးခံစားရွှင့်အရုပ်ရပ်အားလုံးမှာ ကွယ်လွန်သူ ဦးခင်မောင်ကြည် AA–၁၂၇၇၃၁ ၁၂/ဒဂမ(နိုင်)ဝဝ၇၆၃၅ အမည်ပေါက်ပြီး ၎င်း၏ ဇနီးဒေါ်မြ သွေး ၁၂/ သဃက(နိုင်)၀၀၃၇၁၈ မှ တရားဝင် အမွေဆက်ခံပိုင်ဆိုင်ထားသော ပစ္စည်းဖြစ်ပြီး အပေါင်အနှံ၊ အရှုပ်အရှင်းကင်းရှင်း၍ ရောင်းချပိုင်ခွင့်ရှိကြောင်း ဝန်ခံပြောဆိုလာ သောကြောင့် ကျွန်ုပ်တို့၏မိတ်ဆွေက ဝယ်ယူရန် စရန်ငွေ တစ်စိတ်တစ်ဒေသ ပေးချေခဲ့ပြီးဖြစ်ပါသဖြင့် ကန့်ကွက်လိုသူများသည် ဤကြော်ငြာပါသည့်ရက်မှစ၍ ၁၄ရက်အတွင်း ခိုင်လုံ သော စာရွက်စာတမ်းမှုရင်း အထောက်အထားများနှင့်တကွ ကျွန်ုပ်တို့ထံလာ ရောက်ကန့်ကွက်နိုင်ပါသည်။ ကန့်ကွက်မည့်သူမရှိပါက အရောင်း အဝယ်ကို ဥပဒေနှင့်အညီ ဆက်လက်၍စာချုပ်ပြုလုပ်ချုပ်ဆိုသွားမည်ဖြစ်ကြောင်း ဓများသိစေရန် ကြေညာအပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ

ဦးမိုးမင်းဆွေ(LL.B, D.B.L)၊ ဒေါ်ခင်မာနွယ်(LL.B,D.B.L) (စဉ်–၁၃၃၁၆)

ဒေါ်ဌေးဌေးဝင်း(LL.B, D.I.L) (စဉ်–၁၄၂၆၂)

ဦးအောင်မျိုးသူ(LL.B) ဒေါ်နန်းစုမြတ်နိုးထွဋ်(LL.B) (စဉ်– ၄၆၅၄၅) (စဉ်–၄၈၀၀၅)

အထက်တန်းရှေ့နေများ ်ဘလောက်)၊ တာမွေမြို့နယ်၊ အမှတ် ၁၄၇(သုံးလွှာ)မြို့သစ် ၁လမ်း၊(အောဂ ဖုန်း- ၀၉- ၄၃၁၆၇၂၉၆၊ ၀၉-၄၂၁၀၂၂၁၁၂

#### ကန့်ကွက်နိုင်ပါကြောင်း

တန့်ယန်းမြို့ရှိ အောက်ဖော်ပြပါ ပုဂ္ဂိုလ်များမှ မြေစာရင်းပုံစံ (၁၀၅/၁၀၆) ရေးဆွဲ၍ ၎င်းတို့အမည်ဖြင့် မြေငှားလိုင်စင် အသစ်လျှောက်ထားမည်ဖြစ်၍ ကန့်ကွက်လိုပါက ဓထောက်အထားခိုင်လုံစွာဖြင့် (၁၅)ရက်အတွင်း တန့်ယန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနသို့ လာရောက်ကန့်ကွက်နိုင်ပါကြောင်းနှင့် ကန့်ကွက်ရက်ထက်ကျော်လွန်ပါက လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ကြေညာအပ်ပါ

အမည်/မှတ်ပုံတင်အမှတ်	ရပ်	အကွက်အမှတ်	ဦးပိုင်	ဧရိယာ
	ကွက်	အမှတ်	(നേ)	
ဦးကျော်ဦး ၁၃/လရန(နိုင်)၀၁၉၆၉၆	J	၁၀/ဥယျာဉ်ကွက်	၁၀၄	0.0၉၅
ဦးဆန်နု ၁၃/တယန(နိုင်)၀၃၀၉၉၉	၅	၃၂/ဘုရားကြီးရေကန်	ეე-თ	0.029
ဦးစိုင်းဆန်စိန် ၁၃/တယန(နိုင်)၀၀၁၆၈၅	၅	၄၀/ရှမ်းကျောင်းအရှေ့	၁၆	၀.၃၇၆
ဒေါ်နန်းလွင်ခမ်း ၁၃/တယန(နိုင်)ဝ၄၁၀၈၇	G	၃/မန်လွယ်အရှေ့	75	o.ගින ෙ
	ဦးကျော်ဦး ၁၃/လရန(နိုင်)၀၁၉၆၉၆ ဦးဆန်န ၁၃/တယန(နိုင်)၀၃၀၉၉၉ ဦးစိုင်းဆနိစိန် ၁၃/တယန(နိုင်)၀၀၁၆၈၅	ကွက် ဦးကျော်ဦး ၁၃/လရန(နိုင်)၀၁၉၆၉၆ ၂ ဦးဆန်န ၁၃/တယန(နိုင်)၀၃၀၉၉၉ ၅ ဦးစိုင်းဆန်စိန် ၁၃/တယန(နိုင်)၀၀၁၆၈၅ ၅	တွက် အမှတ် ဦးကျော်ဦး ၁၃/လရန (နိုင်)၀၁၉၆၉၆ ၂ ၁၀/ဥယျာဉ်ကွက် ဦးဆန်နု ၁၃/တယန(နိုင်)၀၃၀၉၉၉ ၅ ၃၂/ဘုရားကြီးရေကန် ဦးစိုင်းဆနိစိန် ၁၃/တယန(နိုင်)၀၀၁၆၈၅ ၅ ၄၀/ရှမ်းကျောင်းအရှေ့	ကွက် အမှတ် (ဧက) ဦးကျော်ဦး ၁၃/လရန(နိုင်)ဝ၁၉၆၉၆ ၂ ၁၀/ဥယျာဉ်ကွက် ၁၀၄ ဦးဆန်နု ၁၃/တယန(နိုင်)ဝ၃၀၉၉၉ ၅ ၃၂/ဘုရားကြီးရေကန် ၇၇–က ဦးစိုင်းဆန်စိန် ၁၃/တယန(နိုင်)ဝ၀၁၆၈၅ ၅ ၄၀/ရှန်းကျောင်းအရှေ့ ၁၆

တန့် ယန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

ကန့်ကွက်နိုင်ပါကြောင်း တန့်ယန်းမြို့၊ ရပ်ကွက် (၂)၊ အကွက် အမှတ်(၂၆/နောင်ဖာဂိတ်အနောက်)၊ ဦးပိုင် အမှတ် (၄၄)၊ ဧရိယာ ၀ဒသမ ၅၀၃ဧ၀ ဦးဆာလုံကျနှ်အမည်ပေါက်မြေငှားလိုင်စင် အမှုတွဲအမှတ် ၂၇၆-၅/၁၉၉၄-၁၉၉၅ သည် နေအိမ်မီးလောင်ရာတွင် ပျက်စီးဆုံးရှုံးခဲ့ သဖြင့် လိုင်စင်မိတ္တူထုတ်ပေးနိုင်ပါရန် ဦးဆာယုံချန် ၁၃/တယန (နိုင်)၀၁၃၄၆၄မှ လျှောက်ထားလာသဖြင့် ကန့်ကွက်လိုပ က အထောက်အထားခိုင်လုံစွာဖြင့် ၁၅ရက် အတွင်း တန့်ယန်းမြို့နယ်အထွေထွေ အုပ် ချုပ်ရေးဦးစီးဌာနသို့ လာရောက်ကန့်ကွက် နိုင်ပါ ကြောင်း ကြေညာအပ်ပါသည်။ တန့်ယန်းမြို့နယ်

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

ကန့်ကွက်နိုင်ပါကြောင်း

တန့်ယန်းမြို့၊ ရပ်ကွက်(၉)၊ အကွက် ခမှတ် (၃၉/မန်ကျောင်း)၊ ဦးပိုင်အမှတ် ၃၇/က)၊ မြေရေိယာ ၀.၅၇၅ ဧက ဦးစိုင်း ထွန်းအောင် အမည်ပေါက်မြေငှားလိုင်စင် အမှုတွဲအမှတ် ၃၇–၅/၁၉၉၄–၁၉၉၅ ပျောက် ဆုံးသွားပါသဖြင့် မြေငှားဂရန် မိတ္တူမှန် ထုတ်ပေးပါရန် ဦးစိုင်းထွန်းအောင် ၁၃/ နဖန(နိုင်)၀၀၀၀၅၃မှ လျှောက်ထားလာ သဖြင့် ကန့်ကွက်လိုပါက အထောက် ာထားခိုင်လုံစွာဖြင့် ၁၅ရက်အတွင်း တန့် ယန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနသို့ လာရောက်ကန့်ကွက်နိုင်ပါကြောင်း ကြေညာအပ်ပါသည်။

တန့်ယန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကန့်ကွက်နိုင်ပါကြောင်း

မိုးကုတ်မြို့၊ မြို့မရပ်ကွက်၊ ကွင်း-၅၊ အကွက်အမှတ်–ရှမ်းတေ အရှေ့တောင် ၊ ဦးပိုင်အမှတ် – ၂၊ မြေကွက်အမှတ် ၁၀၁၊ ဧရိယာ ဝဒသမ၄၀၅ ဧကရှိ မြေကွက်အား ဥက္ကဋ္ဌ ပတ္တမြားမြေတင်းနစ်ကလပ် အမည်ဖြင့် ဂရန်သစ် လျှောက်ထားမည်ဖြစ်ရာ ကန့့်ကွက်လိုသူများရှိပါက ဤကြော်ငြာပါသည့် ရက်မှ ၁၄ ရက်အတွင်း ဤရုံးသို့ လာရောက်ကန့်ကွက်နိုင်ပါကြောင်းနှင့် ကန့်ကွက်မှု မရှိပါက မြေယာဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ပြီးစီးအောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် ကြေညာအပ်ပါ

မိုးကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

ကန့်ကွက်နိုင်ကြောင်း အများသိစေရန်ကြေညာခြင်း ရန်ကုန်မြို့နေ ကျွန်ုပ်၏မိတ်ဆွေ ဒေါ်သိန်းထွေး ၁၂/သကတ(နိုင်)၀၃၂၇၂၈ ၏ လွှဲအ ညွှန်ကြားချက်အရ အများသိစေရန်ကြေညာ အပ်သည်မှာ-

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ ဝါဆိုရပ်ကွက်၊ မြရတနာလမ်း၊ တိုက် အမှတ်(၄) (၅)လွှာ ခြေရင်းခန်း၊ အကျယ် ပေ(၁၁ ှို x ၂၄၇)ရှိ တိုက်ခန်းအား စာချုပ်အဆက်ဆက်ဖြင့် ပိုင်ဆိုင်လာပြီး ရောင်းချခွင့်ရှိသူဟု အဆိုပြုသူများဖြစ်သော ဦးကျော်ဇေယျ ၁၂/မဂတ(နိုင် ၀၈၅၀၅၀ နှင့် ဒေါ်သက်သက် ၁၂/မဂတ(နိုင်)၀၈၄၄၆၂ တို့က ရောင်းချရန် စကားကမ်းလှမ် လာသည့်အပေါ် ကျွန်ုပ်၏မိတ်ဆွေမှ သဘောရိုးဖြင့် ယုံကြည်သည့်အတွက် ကျွန်ုပ်၏ မိတ်ဆွေ ဒေါ်သိန်းထွေး ၁၂/သကတ(နိုင်)၀၃၂ဂ၂၈ မှ အဆိုပါ တိုက်ခန်းအား ဝယ်ယူရန် အတွက် စရန်ငွေ တစ်စိတ်တစ်ဒေသ ပေးချေခဲ့ပြီးဖြစ်ပါသည်။

ကန့်ကွက်မည့်သူရှိပါက မည်သူမဆို ဤကြော်ငြာပါသည့်ရက်မှ စ၍ ခုနစ်ရက်အတွင် ခိုင်လုံ သော စာရွက်စာတမ်းအထောက်အထား မူရင်းများနှင့်တကွ ကျွန်ုပ်တို့ထံလာရောက် ကန့်ကွက်နိုင်ပါကြောင်းနှင့် ကန့်ကွက်မည့်သူမရှိပါက ဥပဒေနှင့်အညီ အရောင်းအဝယ်အ ာက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ-အထက်တန်းရှေ့နေ(စဉ်–၃၇၁၄၀) အမှတ် ၇၀၅၊ မာန်ပြေ (၁)လမ်း အရှေ့၊ ၂/တောင် ရပ်ကွက်၊ သာကေတမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ၊ ဖုန်း- ၀၉- ၄၅၀၅၈၂၃၂၇၊ ၀၉-၂၅၃၈၉၇၁၇၅

#### သားအဖြစ်မှ အမွေပြတ်စွန့်လွှတ်ခြင်း

မတ္တရာမြို့နယ်၊ ကျောက်စရစ်တောင်ကျေးရွာအုပ်စု၊ ပုလိပ်ကုန်းကျေးရွာေ ဦးလှအုန်း ၅/ငဇန(နိုင်)ဂ၁၉၁၃၉၏သားဖြစ်သူ မောင်ရဲမင်းထက် ၉/ကဆန(နိုင်) ၁၈၈၇၈၄သည် မိဘ၏ဆိုဆုံးမမှုကိုမနာခံဘဲ အကြိမ်ကြိမ်စိတ်ဆင်းရဲအောင် ပြုလုပ် ပါသဖြင့် ဤကြော်ငြာပါသည့်ရက်မှစ၍ သားအဖြစ်မှ အမွေပြတ်ရာသက်ပန်စွန့်လွှတ် ကြောင်းနှင့် ၎င်းနှင့်ပတ်သက်၍ မည်သည့်ပြဿနာမှ တာဝန်ယူဖြေရှင်းပေးမည် မဟုတ် ကြောင်း ကြေညာအပ်ပါသည်။

ဦးလှအုန်း ၅/ငဇန(နိုင်)၀၁၉၁၃၉

#### သား/သမီးများအဖြစ်မှအမွေပြတ်စွန့်လွှတ်ခြင်း

ပုလောမြို့နယ်၊ တောင်ယာကမ်းကျေးရွာ အုပ်စု၊ အောက်ပေါင်း ကျေးရွာ နေ ကျွန်တော် ဦးသိန်းဝင်း ၆/ပလန(နိုင်)၀၃၅၅၉၉ ၏ သား/သမီးများ ဖြစ်ကြသော ဦးဝင်းဇော်သိန်း ၆/ ပလန(နိုင်)၀၄၈၂၃၁ ၊ ဒေါ်တင်ယု ၆/ပလန (နိုင်)၀၀၇၇၄၂ နှင့် ဒေါ်မြင့်မြင့်ထွေး ၆/ပလန(နိုင်)၀၅၇၆၇၇ တို့သည် မိဘများ၏ စီမံခန့်ခွဲမှုကို လိုက်နာခြင်းမရှိသည့်အပြင် မိသားစုဒုက္ခအခက်အခဲ ဖြစ်ပေါ်နေစဉ်အတွင်း ဝိုင်းဝန်းဖေးမကျွေးမွေးပြုစုစောင့်ရှောက်ခြင်းမရှိဘဲ \_ မိဘများအား အကြိမ်ကြိမ် စိတ်ဆင်းရဲအောင် ပြုလုပ်နေပါသဖြင့် ဤကြော်ငြာ ပါသည့်ရက်မှစ၍ သားသမီးများအဖြစ်မှ အမွေပြတ်စွန့်လွှတ်လိုက်ပြီဖြစ် ကြောင်းနှင့် ၎င်းတို့နှင့် ပတ်သက်သည့် မည်သည့်ကိစ္စကိုမျှ လုံးဝ(လုံးဝ) တာဝန်ယူ ဖြေရှင်းပေးမည်မဟုတ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။

ဦးသိန်းဝင်း

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန ပဲခူးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ အိတ်ဖွင့်တင်ခါ(Open Tender)ခေါ် ယူခြင်း

ပဲခူးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ကွပ်က်မှုအောက်ရှိ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ များတွင် အသုံးပြုရန် အတွက် အောက်ဖော်ပြပါပစ္စည်းအား မြန်မာ ကျပ်ငွေဖြင့် ဝယ်ယူလိုပါသည်-

အမျိုးအစား တန် (m) ၈၀/၁၀၀ ကတ္တရာ ၁၅၃0. 9

Country of Origin တင်ဒါလျှောက်လွှာပိတ်မည့်ရက် - (၂၃. ၁၁. ၂၀၂၀)တနင်္လာနေ့ တင်ဒါလျှောက်လွှာပိတ်မည့်အချိန် - ညနေ (၄ႏ၃၀)နာရီ

တင်ဒါလျှောက်လွှာပုံစံများကိုအောက်ဖော်ပြပါဌာနတွင်(၂၃, ၁၀, ၂၀၂၀)ရက်မှစ၍ ရုံးချိန်အတွင်း လာရောက်ထုတ်ယူနိုင်ပါသည်။

ပဲခူးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၊ ပဲခူးမြို့ ဖုန်း၊ ၀၅၂-၂၂၀၀၀၉၃၊ ၀၅၂-၂၂၀၀၀၇၆

ကန့်ကွက်<u>နိုင်ပါကြောင်း</u>

လားရှိုးမြို့နယ်စည်ပင်သာယာရေးဌာနပိုင်၊ မြို့မဈေးရှိ အောက်ဖော်ပြပါ ဆိုင်ခန်းများအား အမည်ပေါက်ပိုင်ဆိုင်သူ ဆိုင်ခန်းရှင်များမှ ၎င်းတို့၏ဆိုင်ခန်းမှတ်ပုံတင်စာအုပ်များ ပျောက်ဆုံးသွားသဖြင့် ဆိုင်ခန်းမှတ်ပုံတင်စာအုပ်မိတ္တူမှန်ထုတ်ယူ ခွင့် လျှောက်ထားလာမှုအပေါ် ကန့်ကွက်လိုသူများရှိပါက ဤကြော်ငြာပါသည့်ရက်မှစ၍ ၁၅ရက်အတွင်း ပိုင်ဆိုင်မှုအထောက် အထားများနှင့်အတူ လားရှိုးမြို့နယ်စည်ပင် သာယာရေးဌာနသို့ လာရောက်၍ ကန့်ကွက်လွှာတင်သွင်းနိုင်ကြောင်းနှင့် သတ်မှတ် ရက်အတွင်း ကန့်ကွက်သူမရှိပါက ပျောက်ဆုံးသွားသည့် မှတ်ပုံတင်စာအုပ်မှုရင်းများအား ပယ်ဖျက်ပြီး မိတ္တူမှန်ထုတ်ပေးရေး ဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်-

စဉ်	ဈေးအမည်	ဆိုင်ခန်းအမှတ်	အမည်	မှတ်ပုံတင်အမှတ်	နေရပဲလိပ်စာ	မှတ်ချက်
Э	မြို့မဈေး	ရွှေကံကော်ရုံမြေညီထပ်၊ ၁၉၂	ဦးမင်းနိုင်	၁၃/လရန (နိုင်)၀၉၉၀၄၁	ရ.က(၇)၊ နု.မ(၉)၊	လားရှိုးမြို့
J	မြို့မဈေး	ပိတောက်ရုံအပေါ် ထပ်၊ ၉၀	ဒေါ်မြစိန်	၁၃/လရနု(နိုင်)၀၁၈၄၃၆	ရ.က(၄)၊ နု.မ(၂)၊	လားရှိုးမြို့
5	မြို့မဈေး	သား/ငါးရုံမြေညီထပ်၊ ၁	ဒေါ်ခင်မေကြည်	၁၃/လရန (နိုင်)၀၂၄၈၃၅	ရ.က(၄)၊ နု.မ(၁၅)၊	လားရှိုးမြို့
			(ခ)မေကြည်			

#### အမည်မှန်

ဦးစိုင်းအိုက်ထွန်းလှိုင်း၏သား မုံရွာမြို့ ကိုယ်ပိုင်အထက်တန်းကျောင်း လှိုင်း၏ အမည်မှန်မှာ မောင်စိုင်းမောက် ခမ်းထွန်း ဖြစ်ပါကြောင်း။

#### သားအဖြစ်မှ အမွေပြတ်စွန့်လွှတ်ခြင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော် မြို့နယ်၊ ငှက်ပျောခြံကျေးရွာနေ ဦးညွှန့်ရွှေ ၏သား မောင်မြင့်ထွန်း ၅/အရတ(နိုင်) ၀၆၂၆၅၁ သည် မိဘ၏ ဆိုဆုံးမမှုကို မနာခံဘဲ စိတ်ဆင်းရဲအောင် အကြိမ်ကြိမ် ပြုလုပ်နေပါသဖြင့် ယနေ့မှစ၍ သားအဖြစ် မှ အမွေပြတ်စွန့်လွှတ်ကြောင်းနှင့် နောက် ကို တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ ကြောင်း ကြေညာအပ်ပါသည်။

သတိပေးကြေညာခြင်း

မူဆယ်မြို့နယ်၊ မြောက်ရပ်ကွက်၊ အကွဂ အမှတ် (၂၇)၊ ဦးပိုင်အမှတ် (၁၀/က)၊ မြေရေိယ မြေင်းပပါမှု ထဲလူဂေးထားပွဲပြီး ဒေါ့ဆော့ပေဒ ၁–1၀၀))မယ္စမဲ ါၿ–5–1၀၄))မယ့်အထွ နှစ္ ၃၀ ပပါဗုံ့အခဲလို့အခဲလို့ (၀၆))မဆ\]၀၀))ဖြင့် (၂၆-ခုမိုင္တ အလေထ်ထိဆိုင္ခါပို့မေးမ်ိဳးစူးဦးမွစျံ မြေင်း မေ့သည် ၂၄–၃-၂၀၀ဂုရက်တွင် ကွယ်လွန်သွား ပြီး အဆိုပါမှုရင်းဂရန်မှာ ခင်ပွန်းဖြစ်သူ ဦးရန် ဆင်ဆိုင်၏ လက်ဝယ်တွင် ပျောက်ဆုံးသွားပါ ဆင်ဆုံလေး လက်ပတ်ပေး မျောက်ဆုံးသွားက သဖြင့် အမည်ပြောင်း မြေငှားဂရန်လျှောက်ထား ရန်အတွက် မြေငှားဂရန်မိတ္တုမှုန် ပြန်လည် ထုတ်ယူခွင့်ပြုပါရန် တင်ပြလာပါသည်။ အဆိုပါပျောက်ဆုံးသွားသည့် ခေါ်ဆော်

ကွေမေ့ အခပ်ဖြင့် ထုတ်ပေးထားရှိသည့် ခြောငှာ ဂရန်အား စိတ္တုမှန်ထုတ်ယူနှင့်ပြပါရန် တင်ပြလာမှု အပေါ် ကန့်ကွက်လိုသည့် ပုဂ္ဂိုလ်များအနေဖြင့် နိုင်လုံသည့်အထောက်အထားများ ယူဆောင်လာ၍ မူဆယ်နှိုင်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ူဆီဆီမျှသောမွှေ မွေ့လူမျှမေးမှုအဌာနသ ကြော်ငြာသည့်ရက်မှ ၁၅ရက်အတွင်း လာရောက် ကန့်ကွက်နိုင်ပါကြောင်းနှင့် ကန့်ကွက်မည့်သု ခရိုင််အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မူဆယ်မြို့

သစ်တောမုန်လျှင်

အသုံးဝင်၊

အစဉ်ထာဝရ

ထိန်းသိမ်းကြ

ပြည်လည်းလှ စိုက်ပျိုးလျှင် ကြီးမြန်သစ်ပင် စွမ်းအင်လည်းရ

#### အိတ်ဖွင့်တင်ဒါခေါ် ယူခြင်း

၁။ ၂၀၂၀–၂၀၂၁ ဘဏ္ဍာနှစ် နေပြည်တော်ကောင်စီငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ဒက္ခိဏသီရိမြို့နယ်အတွင်း လမ်းလုပ်ငန်း(၁၂)ခု၊ တံတားလုပ်ငန်း(၃)ခု၊ ရေရရှိရေး လုပ်ငန်း(၂)ခု၊ အဆောက်အအုံ ဆောက်လုပ်ရေး လုပ်ငန်း(၁)ခု၊ အခြားလုပ်ငန်း(၈)ခု စုစုပေါင်း လုပ်ငန်း(၂၆)ခုတို့အား တင်ဒါခေါ် ယူဆောင်ရွက်မည်ဖြစ်သည့်အတွက် တင်ဒါပေးသွင်းနိုင်ကြောင်း ဖိတ်ခေါ်ကြေညာအပ်ပါသည်-

(က) တင်ဒါလျှောက်လွှာ ရောင်းချမည့်ရက်/အချိန် – ၂၇–၁၀–၂၀၂၀ရက်မှ ၂၅–၁၁–၂၀၂၀ရက်အထိ (ရုံးချိန်အတွင်း)

၉:၃၀နာရီ အချိန်မှ ၁၆:၃၀နာရီအချိန် အထိ (ရုံးပိတ်ရက်များမပါ) ၂၆-၁၁-၂၀၂၀ရက် ၁၆:၀၀နာရီတိတိ

(ခ) တင်ဒါလျှောက်လွှာ နောက်ဆုံးတင်သွင်းရမည့်ရက် တင်ဒါလျှောက်လွှာ ရောင်းချမည့်နေရာ–

မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဒက္ခိဏသီရိမြို့

(ဃ) ဆက်သွယ်ရန်ဖုန်း – ဝ၆၇–၄၁၉၁၂၈ – ဝ၆၇–၄၁၉၁၂၈ က်များကို ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်၊

တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ ဒက္ခ်ကာသီရိမြို့

၁ လုံး

#### စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန နေပြည်တော်စက်မှုလယ်ယာဦးစီးဌာန အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်စက်မှုလယ်ယာဦးစီးဌာနမှ ၂၀၂၀–၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း အာက်ဖော်ပြပါ တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံ သား လုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်-

(က) စက်မှုလယ်ယာသင်တန်းကျောင်း၊ ရေဆင်း

Rural Seedling Center (40'x24'x12')

Rural Crop Drying Shed (72'x24'12'/36')

အမှတ် (၆၈) စက်မှုလယ်ယာစခန်း၊ တပ်ကုန်းမြို့ (၂)ခန်းတွဲ ဝန်ထမ်းနေအိမ် (40'x30'x11') (RC) (၁)ထပ် (ရေ၊ မီးပါ)

အိတ်ဖွင့်တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို ၂၇–၁၀–၂၀၂၀ ရက်မှစတင်၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်စက်မှု လယ်ယာရုံး၊ ပျဉ်းမနားမြို့တွင် ရောင်းချ ပေးမည်ဖြစ်ပြီး ၂၆–၁၁–၂၀၂၀ရက်၊ ၁၆:၀၀နာရီတွင် နောက်ဆုံးထ

ဖြစ်ပါသည်။ တင်ဒါဖွင့်မည့်ရက်ကို ထပ်မံကြေညာပါမည်။ တင်ဒါပုံစံနှင့် တင်ဒါစည်းမျဉ်း၊ စည်းကမ်းအသေးစိတ် အချက်အလ အား သိရှိလိုပါက နေပြည်တော်စက်မှုလယ် ယာရုံး ဖုန်း–၀၆၇–၂၄၃၇၀နှင့် ၂၄၃၉၀သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ကင်ဒါကော်မတီ

#### ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

ာ။ ၂၀၂၀–၂၀၂၁ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ် အစိုးရရန်ပုံ ငွေ(BE) ဘတ်ဂျက်ဖြင့် ရှမ်းပြည် နယ်(မြောက်ပိုင်း)အတွင်းရှိ မြို့နယ်၊ ကျေးရွာမီးလင်းရေးနှင့် ဓာတ်အားစနစ် ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများအတွက် Turnkey (ပုတ်ပြတ်)စနစ်ဖြင့် တင်ဒါခေါ်ယူမည် ဖြစ်ပါသည်။ က) ဖြန့်ဖြူးရေး ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်းများအာ မြန်မာကျပ်ငွေဖြင့် လုပ်ငန်းအပ်နှံဆောင်ရွက်လိုပါသည်–

(ဂ) တင်ဒါပိတ်မည့်ရက်/အချိန်

– ၂၀–၁၀–၂၀၂၀ရက် (အင်္ဂါနေ့) ၁၉-၁၁-၂၀၂၀ရက်(ကြာသပတေးနေ့)

(ဃ) တင်ဒါလျှောက်လွှာ ဝယ်ယူရမည့်နေရာ

၁၂:၀၀ နာရီ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၊ ျှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိူးမြို့ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး

(c) အိတ်ဖွင့်တင်ဒါတင်သွင်းရမည့်နေရာ

(အစည်းအဝေးခန်းမ) ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ၂။ သတ်မှတ်ချိန်ထက်ကျော်လွန်တင်သွင်းသည့် လျှောက်လွှာများကို ထည့်သွင်းစဉ်းစာ

၃။ တင်ဒါတင်သွင်းသည့် ကုမ္ပဏီများသည် ကုမ္ပဏီအမှတ်တံဆိပ်နှင့် ကုမ္ပဏီမှ အထူး ာဏာ လွှဲအပ်ထားသူ အနိမ့်ဆုံး Director အဆင့်ရှိသူ ပါရှိမှသာ တင်ဒါလျှောက်လွှ:

ာ တယ်ယူခွင့် ပြုမည်။ ၄။ အသေးစိတ်သိရှိလိုပါက ပြည်နယ်လျှဝ်စစ်အင်ဂျင်နီယာရုံး၊ ရှစ်းပြည်နယ်(မြောက်ပိုင်း (သာ သေးစိတ်သိရှိလိုပါက ပြည်နယ်လျှဝ်စစ်အင်ဂျင်နီယာရုံး၊ ရှစ်းပြည်နယ်(မြောက်ပိုင်း ှာ။ <del>မေလေးပေးကျွေး မြင်း ၂-၁ မျှ ၂ မျှ လားရှိုးမြို့၊ ဖုန်း-ဝ၉-၃၁၁ဂုဂ္၄၆၈(လက်/ညွှန်-ဘဏ္ဍာ)၊ ဝ၉-၄၀၂၅၀၄ဂု၃၁(အင်/ယာမှူး) သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။</del>

ရှမ်းပြည်နယ်အစိုးရအဖွဲ့

#### လမ်းဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ လမ်းဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးမှ ၂၀၂၀–၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံ ငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများကို တင်ဒါစနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်ပါ၍ နိုင်ငံသား လုပ်ငန်း ရှင်များအား အိတ်ဖွင့်တင်ဒါတင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်-

တင်ဒါလျှောက်လွှာရောင်းချမည့်ရက် ၁၆–၁၁–၂၀၂၀ရက်မှ

၂၆–၁၁–၂၀၂၀ရက်အထိ

တင်ဒါလျှောက်လွှာတင်သွင်းရမည့် ရက်/အချိန်

တင်ဒါဖွင့်ပွဲကျင်းပမည့် ရက်/အချိန် တင်ဒါဖွင့်ပွဲကျင်းပမည့်နေရာ

(ရုံးချိန်အတွင်း) – ၂–၁၂–၂၀၂၀ရက်

ညနေ ၄:၃၀နာရီ ထပ်မံကြေညာပါမည်

ညွှန်ကြားရေးမှူး(မြို့ပြ)ရုံး၊ လမ်းဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ရွှေစေတီလမ်း၊ ပုသိမ်မြို့

တင်ဒါလျှောက်လွှာပုံစံနှင့် စည်းကမ်းချက်များကို ရုံးချိန်အတွင်း လူကိုယ်တိုင်သော်လည်းကောင်း၊ Online ဖြင့်သော်လည်းကောင်း ရောင်းချ မည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြား ရေးမှူး (မြို့ပြ)၊ လမ်းဦးစီးဌာနရုံး၊ အောက်ဖော်ပြပါဖုန်းနံပါတ်များသို့ ရုံးချိန် အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

တင်ဒါလက်ခံရေးနှင့် စိစစ်ရေးအဖွဲ့

ဖုန်း-၀၉-၈၉၅၅၁၂၇၁၄ იც-კჱჱიეეკც၄

#### ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းလုပ်ငန်းတာဝန်ခံအဖွဲ့ မြို့တော်ဂေါက်ကွင်း အိတ်ဖွင့်တင်ဒါ်ခေါ်ယူခြင်း

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းလုပ်ငန်းတာဝန်ခံအဖွဲ့ မြို့တော်ဂေါက်ကွင်းတွင် အသုံးပြုရန်အတွက် (၂)ယောက်စီးဘာဂီ (၅၀)စီး ဝယ်ယူလိုပါသည်။ ဝယ်ယူလိုသော ဘာဂီ၏အမျိုးအစား၊ Model နှင့် ထုတ်လုပ်သည့် နိုင်ငံစသည့် အသေ စိတ်စာရင်းနှင့် တင်ဒါစည်းကမ်းချက်များကို အင်းစိန်မြို့နယ်၊ မြို့တော်ဂေါက်ကွင်းတွင် ကြေညာ ဝားမည်ဖြစ်ပါသည်–

တင်ဒါလျှောက်လွှာစတင်ရောင်းချမည့်ရက် - ၂-၁၁-၂၀၂၀ရက် **ဘင်ဒါလျှောက်လွှာပိတ်မည့်ရက်နှင့်အချိန်** – ၃၀–၁၁–၂၀၂၀ရက် (၁၆:၀၀)နာရီ ဘင်ဒါလျှောက်လွှာတင်သွင်းရမည့်နေရာ မြို့တော်ဂေါက်ကွင်း၊ အင်းစိန် အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ဖုန်း-၀၉-၄၉၄၄၅၄၆၅၊ ၀၉-၅၀၃၃၆၄၅

် တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။ မှတ်ချက်။ အိတ်ဖွင့်တင်ဒါရွေးချယ်မည့်ရက်၊ အချိန်၊ နေရာတို့ကို ထပ်မံကြေညာပေးမည် ဖြစ်ပါသည်။

#### လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း စက်သုံးဆီ(ဓာတ်ဆီ) ရောင်းချရန် ကြေညာခြင်း

မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ရေနံဓာတုဗေဒစက်ရုံစု (သံပရာကန်)မှ ာ်သည့်ဓာတ်ဆီအား ပြောင်းလဲသတ်မှတ်သည့်ရောင်းဈေးနှုန်းဖြင့် စက်သုံးဆီ ာ အရောင်းဆိုင်များ၊ စက်သုံးဆီတင်သွင်း/ရောင်းချဖြန့်ဖြူးကုမ္ပဏီများ၊ ရေယာဉ်လုပ်ငန်း ရှင်များ၊ လမ်း/တံတားလုပ်ငန်း၊ တည်ဆောက်ရေးလုပ်ငန်း၊ ပို့ဆောင်ရေးလုပ်ငန်း ာက်ရုံအလုပ်ရုံများ၊ သတ္တုတွင်းလုပ်ငန်း၊ စက်သုံးဆီ အသုံးပြု၍ လုပ်ငန်းဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းရှင်များသို့ ဓာတ်ဆီတစ်ဂါလန်လျှင် ကျပ် ၁၇၀၀ (ကျပ်တစ် ထောင့်ခုနစ်ရာတ်တိ)နှုန်းဖြင့် ဂါလန် ၁ဒသမ၀ သန်း (ဂါလန်တစ်သန်းတိတိ)အာ ၂၄-၁၀-၂၀၂၀ရက်မှ ၂၇-၁၀-၂၀၂၀ရက်အထိ လျှောက်လွှာလက်ခံရောင်းချပေးမည် ဖြစ်သဖြင့် ရေနံဓာတုဗေဒစက်ရုံစု (သံပရာကန်)သို့ တိုက်ရိုက်လိပ်မူလျှောက်ထာ ဝယ်ယူနိုင်ပါသည်။

လျှောက်လွှာအား E-mail (ref3manngm@gmail.com)ဖြင့်ဖြစ်စေ၊ လူကိုယ် တိုင်ဖြစ်စေ သင့်ရာနည်းဖြင့် စက်ရုံသို့ တိုက်ရိုက်လျှောက်ထားနိုင်ပါသည်။

ရောင်းချမည့်ပုံစံနှင့် စည်းကမ်းချက်အသေးစိတ်တို့အား သိရှိလိုပါက လျှပ်စစ် နှင့် စွစ်းအင်ဝန်ကြီးဌာန Website (www. moee.gov.mm)သို့ ဝင်ရောက ကြည့်ရှု၍လည်းကောင်း၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ကုန်ထုတ်လုပ်မှုဌာန ဖုန်း စွမ်းအင်ဝန်ကြီးဌာန Website (www. moee.gov.mm)သို့ ဝင်ရောက် ၀၆၇–၃၄၁၁၀၈၂ နှင့် ရေနံဓာတုဗေဒစက်ရုံစု (သံပရာကန်)၊ ဖုန်း–၀၉–၄၀၁၅၂၂၆၅၀ ၀၉-၄၀၁၅၅၄၈၀၄တို့သို့လည်းကောင်း ရုံးချိန်အတွင်း ဆက်သွယ်၍ မေးမြန်းစုံစမ် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း

#### မတည်ငွေရင်း လျှော့ချပြီးဖြစ်ကြောင်း ကြေညာခြင်း

Lone Ma Lay Group (Ngapali Beach Hotel) Co.,Ltd. ၏ မတည်ငွေရင် လျှာ့ချခြင်းနှင့် ပတ်သက်ပြီး ၂၃–၁၀–၂၀၂၀ ရက်တွင် အစုရှယ်ယာရှင်များ၏ အတည်ပြုကျင်းပပြုလုပ်ခဲ့သည့် အထူးအစည်းအဝေးဆုံးဖြတ်ချက်အရ ယခင် ၇၅၀၀၀၀၀၀ိ/–(၇၅၀ စု) မှ ယခု ၅၀၀၀၀၀၀ိ/–(၅၀ စု)သို့ လျှော့ချပြီးဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

ဒါရိုက်တာအဖွဲ့

#### (Ngapali Beach Hotel) Co.,Ltd မတည်ငွေရင်း လျှော့ချပြီးဖြစ်ကြောင်း ကြေညာခြင်း

Pristine Hotel Group Co.,Ltd. ၏ မတည်ငွေရင်းလျှော့ချခြင်းနှင့် ပတ်သက်ပြီး ၂၃–၁၀–၂၀၂၀ ရက်တွင် အစုရှယ်ယာရှင်များ၏အတည်ပြုကျင်း ပပြုလုပ်ခဲ့သည့်အထူးအစည်းအဝေးဆုံးဖြတ်ချက်အရ ယခင် ၅၀၀၀၀၀၀ဝိ/-(၅၀၀စု) မှ ယခု ၁၀၀၀၀၀၀၀၀/– (၁၀၀ စု)သို့ လျှော့ချပြီးဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

ဒါရိုက်တာအဖွဲ့

Pristine Hotel Group Co.,Ltd

#### ကန့်ကွက်နိုင်ပါကြောင်း

လားရှိုးမြို့၊ ရပ်ကွက် (၉)၊ အကွ၊ ၅–ခ/အလက (၆)ကျောင်းကွက်]၊ ဦးပိုင် အမှတ် (၄၆)၊ ဧရိယာ ဝဒသ၊ အား ဒေါ်တင်သွယ်လတ် ၈/မကန(နိုင်) ၁၂၀၃၁၉မှ မြို့မြေခပေးဆောင်ကြောင် ပြေစာဖြင့် မြေစာရင်းပုံစံ (၁၀၅/၁၀၆) ရေးဆွဲ၍ ၎င်းအမည်ဖြင့် မြေငှားလိုင်စင် သေစ်လျှောက်ထားလာသဖြင့် ကန့်ကွက် ၊-အထောက်အထားခိုင်လုံစွာဖြင့် လိုပါက ၁၅ရက်အတွင်း လားရှိုးခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသို့ လာရောက်ကန် ကွက်နိုင်ပါကြောင်း ကြေညာအပ်ပါသည်။ လားရိုးခရိုင်

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

#### ကန့်ကွက်နိုင်ပါကြောင်း လားရှိုးမြို့၊ ရပ်ကွက် (၁)၊ အကွက်အမှ

၁+၁၀ တိုးချဲ့)၊ ဦးပိုင်အမှတ် (၁၇၆)၊ ဧရိယာ ာဒသမ၀၉၆ ဧကအား မြို့မြေနေရာချထာ ရေးကော်မတီ၏ မြေပေးမိန့် (၅၅/၉၈)ဖြင့် ဦးဆိုင်ကပ်သို့ ချထားပေးသော မြေနေရာ အား ဦးဆိုင်ကပ် ၁၃/လရန(နိုင်)၀၄၂၃၇; ၎င်းအမည်ဖြင့် မြေ၄ားလိုင်စင်အသစ် လျှောက်ထားလာသဖြင့် ကန့်ကွက်လိုပါက .... ခထောက်အထားခိုင်လုံစွာဖြင့် ၁၅ရက် စတွင်း လားရှိုးခရိုင်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနသို့ လာရောက်ကန့်ကွက်နိုင် ပါကြောင်း ကြေညာအပ်ပါသည်။

ထွအုပ်ချုပ်ရေးဦးစီးဌာန

#### ကန့်ကွက်လွှာခေါ်ယူခြင်း

မိတ္ထီလာမြို့၊ ရန်မျိုးအောင်ရပ်ကွက်(အရှေ့ပိုင်း)၊ နယ်မြေ(၄)၊ မြတ်လေးလမ်းနေ ဒေါ် ဇင်မျိုးအေး ၉/မထလ(နိုင်)၁၇၅ဝ၂၃ မှ ၎င်းပိုင်ဆိုင်သည့်မြေကွက်(အလျား ၃၅' o'' x အနံ ၃၀'–၀'')ပေါ်တွင် အာရိစီ(၂)ထပ် အဆောက်အအုံ ဆောက်လုပ်ခွင့် ပြုပါရန် လျှောက်ထားလာပါသည်။ယင်းအဆောက်အအုံဆောက်လုပ်ခွင့်တင်ခြင်းနှင့် ပတ်သက်၍ ကန့်ကွက်လွှာတင်သွင်းလိုပါက ဤကြော်ငြာပါသည့်ရက်မှစ၍ ၁၅ ရက်အတွင်း ခိုင်လုံသော အထောက်အထားများယူဆောင်လာ၍ မိတ္ထီလာမြို့နယ် စည်ပင်သာ ယာရေးအဖွဲ့ရုံး တာဝန်ရှိသူ ထံ လူကိုယ်တိုင် တွေ့ဆုံတင်ပြကန့်ကွက် နိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

အင်ဂျင်နီယာဌာနခွဲ မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးအဖွဲ့

#### ကန့်ကွက်လွှာခေါ်ယူခြင်း

မိတ္ထီလာမြို့၊ အောင်ဇေယျာရပ်ကွက်၊ နယ်မြေ (၁၃)၊ ပုလဲငွေရောင်လမ် အကွက်အမည် (၉–ဆ/အောင်ဇေယျာ)၊ ဦးပိုင် အမှတ် (၁၆၀)ပေါ်တွင် (အလျား ၂၈ ာ"xအနံ ၂၃'–၀") Steel Structure တစ်ထပ်အဆောက်အအုံ ဆောက်လုပ်ခွင့်ပြုပါရနိ ဒေါ်လှသန်းမှ လျှောက်ထားလာပါသည်။ ယင်းအဆောက်အအုံ ဆောက်ဝ တင်ခြင်းနှင့်ပတ်သက်၍ ကန့်ကွက်လွှာတင်သွင်းလိုပါက ဤကြော်ငြာပါသည့်ရက်မှ စ၍ ၁၅ရက်အတွင်း ခိုင်လုံသော အထောက်အထားများယူဆောင်လာ၍ မိတ္ထီလ မြို့နယ်စည် ပင်သာယာရေးအဖွဲ့ ရုံးတာဝန်ရှိသူထံ လူကိုယ်တိုင် တွေ့ဆုံတင်ပြ ကန့်ကွက်နိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

အင်ဂျင်နီယာဌာနခွဲ မိတ္ထီလာမြို့နယ်စည်ပင်သာယာရေးအဖွဲ့

#### ဆေးပဒေသာပင်လူမျဒါန်းနိုင်

သာကေတမြို့နယ်၊ အောင်စကြာပရမေတ္တာစက္ခုဒါန ဆေးရုံကြီး၌ အောင်စကြာဆရာတော် ဦးဆောင်၍ လူမျိုး ဘာသာ ဆင်းရဲချမ်းသာမရွေးမျက်စိအခမဲ့ခွဲစိတ်ကုသပေးလျက် ရှိရာ မိမိတို့၏အသက်ရှည်ရာ အနာကင်းကြောင်း ကောင်းမှု ဖြစ်သော (ဆေးပဒေသာပင်)တစ်ပင်လျှင် ကျပ်တစ်သိန်းဖြင့် ဆရာတော်နှင့်အတူ ကုသိုလ်ယူ ပါဝင်လူျဒါန်းနိုင်ကြောင်း နှိုးဆော်အပ်ပါသည်။

ဖုန်း-၀၉-၅၁၄၇၃၈၂၊ ၀၁-၅၄၇၀၂၈

ကန့်ကွက်နိုင်ပါကြောင်း

မုံရွာမြို့၊ စက်မှုဇူနိရပ်ကွက်၊ အကွက်အမှတ်နှင့် အမည်(၃/၄၁၊ စက်မှုဇူနို)၊ဦးပိုင်အမှတ် တောက်လမ်း– ၅၂)၊ဧရိယာ ဂ ဒသမ ၁၁၀ ဧကအား အမှုတွဲအမှတ် ၁၁၇၂/ ၁၉၉၂–၁၉၉၃ ခရ (၁–၁၂–၁၉၉၃)မှ (၃၀–၁၁–၂၀၂၃)ထိ ဗိုလ်ကြီးထွန်းနေဝင်း အမည်ဖြင့် နှစ်(၃၀) ရရှိထာ သည့် ဝင်းမြေအား ဒေါ်စန်းဝေအမည်ဖြင့် မြေငှားစာချုင် (အမည်ပြောင်း လျှောက်ထားရာ ကျိုးကြောင်းဖော်ပြချက် ခိုင်လုံစွာဖြင့် ကန့်ကွက်တင်ပြနိုင်သူမည်သူမဆို ယခုလျှောက်ထား မြင်းအား ဆောင်ရွက်မပေးသင့်ကြောင်း အထောက်အထား ခိုင်လုံစွာဖြင့် ကန့်ကွက်လွှ များကို ဤရုံးသို့ကြော်ငြာပါသည့်ရက်မှစ၍ရက်ပေါင်း ၁၅ ရက်အတွင်း ကန့်ကွက်နိုင်ကြောင်းနှဲ ကန့်ကွက်မှုမရှိပါက လျှောက်ထားသူအား အထက်မြန်မာပြည်မြေနှင့် အခွန်စည်းမျဉ်းဥပဒေပ ပြဋ္ဌာန်းချက်များနှင့်အညီ မြေငှားစာချုပ် (အမည်ပြောင်း)ခွင့်ပြုမည်ဖြစ်ကြောင်း အသိပေးကြေည မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

က်အမှတ်နှင့်အမည် မုံရွာမြို့၊ ရာတနာပုံရပ်ကွက်၊ အကွက်အမှတ်နှင့်အမည်(၆၇၅) တလုံးတော၍၊ ဦးပိုင်အမှတ် ((၄၈-က))ဧရိယ ၀ ဒသမ ၁၃၀ ဧကရှိ မြွေဆး အမှတွဲအမှတ် ၂၇၄/၁၉(၃၃ အရ (၂-)-၂၉(၃)) မှ ((၄၈-က))ဧရိယ ၀ ဒသမ ၁၃၀ ဧကရှိ မြွေဆး အမှတွဲအမှတ် ၂၇၄/၁၉(၃၃ အရ (၂-)-၂၉(၃)) မှ အတို့ ဒေါ်တောအမည်(၆၄ နှစ်(၃၀) ဂရန် ရရှိထားသော မြေအနက်မှ အကွက် အမှတ်နှင့် အမည်(၆၇၅) တလုံးတောရ)၊ ဦးပိုင်အမှတ်(၄၈-ခ)၊ ဧရိယာ ၀ဒသမ၀၄၇) ဧကရှိ မြွေအား ဦးစိုးမင်းလွင် အမည်(၆၄ စိုစိတ်အမည်(မြောင်း) လျှောက်ထားရာကျိုးကြောင်းဖော်ပြ ချက်ခိုင်လုံစွာဖြင့် ကန့်ကွက်တင် ပြနိုင်သူမည်သူမဆို ယခုလျှောက်ထားချင်းကို ဆောင်ရွက် ပေသေသင့်ကြောင်း အထောက်အထားခိုင်လုံစွာဖြင့် ကန့်ကွက်လွှာများကို ဤရုံးသို့ကြော်ငြဘည်သည့်ရက်မှစ၍ ရက်ပေါင်း ၁၅ ရက်အတွင်း ကန့်ကွက်နှင့်ကြောင်းနှင့် ကန့်ကွက်မှမှရှိပါက လျှောက်ထားသူ အား အထက်မြန်မာပြည်မြေနှင့်အခွန်စည်းမျှဉ်းဥပဒေပါပြဋ္ဌာန်းချက်များနှင့် အညီ မြေငှာစာချုပ်(ခွဲစိတ်အမည်ပြောင်း)ခွင့်ပြုမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါ သည်။

ကန့်ကွက်လွှာခေါ်ယူခြင်း

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးရရှိုင်၊ပဲခူးမြို့ျညာယာမြို့သစ်၊ရှင်ကွက်ကြီး(၅)မြေ တိုင်းအမှတ်(၁၅)မြို့ရောင်လမ်းဘေးရှိ ဧရိယာ(၀.၃၀၉)ဧကမြေကွက်အား ကျွန်တော်ဦးလှင္မေး မှ အရပ်ကတ်စာချုပ်ဖြင့်ဝယ်ယုပိုင်ဆိုင်ခဲ့ပါသည်။အဆို ပါမြေကွက်အား မြေဖေးမိန့် လျောက်ထားမည်ဖြစ်သည့်အတွက် ကုန်ကွက် လိုပါက(၂၄.၃၀.၂၀၂၀)ရက်နေ့မှ(၆.၁၁.၂၀၂၀)ရက်နေ့အတွင်းကျွန်တော် ထိတွင်လည်းကောင်း၊ဥသာဟ(၅)ရပ်ကွက် အုပ်ချုပ်ရေးမျူးရုံး(ပဲခူး)ထဲတွင် လည်းကောင်း လာရောက် ကုန်ကိုနိုင်ပါကျောင်း ကြေဌာအပ်ပါသည်။

ဦးလှဌေး(၇/ပခန( နိုင်)၁၉၆၇၈ဝ) အမှတ်(၄၃၇)၊ဆည်မြောင်းလမ်း၊ဥဿာ(၄)ရပ်ကွက်၊ဝဲခူးမြို့။ ဖုန်းဝ၉-၅၃၀၁၄၅၂၊ဝ၉-၇၆၅၃၀၁၄၅၂

ငြင်းချက်ထုတ်ရန်သမ္မန်စာ (တရားမကျင့်ထုံး ကိုဓဥပဒေအမိန့် -၅၊ နည်းဥပဒေ-၂၀) ကျောက်မဲခရိုင်တရားရုံး၌

၂၀၂၀ ပြည့်နှစ် တရားမကြီးမှုအမှတ် – ၁၂ ၂၁၂၁ ၂၉૬၂ ရိုးမဘဏ်လီမိတက်၊ ကျောက်မဲဘဏ်ခွဲ (ဘဏ်ခွဲ၏ ဒုတိယတာဝန်ခံ ဒေါ်ချိုဝင်းခိုင်) ၁။ ဦးစန်းမြင့် ၂။ ဒေါ်ဒေ -တရားပြိုင်များ

နောင်ချိုမြို့၊ နယ်မြေ(၈)၊ တောင်ရပ်ကွက်နေ ဦးစန်းမြင့်နှင့် ဒေါ်အေ ယခုနေရုပ်လိုပ်စာမသိသူများ) သိစေရမည်။ သင်တို့အပေါ်၌ တရားလို ရိုးမဘဏ်လိမိတက်၊ ကျောက်မဲဘဏ်ခွဲ (ဘဏ်ခွဲ၏ ဒုတိယ

ကဝန်ခံ ဒေါ် ချိုဝင်းခိုင်)က ရိုးမ<sup>်</sup>ဘဏ်လီမိတက်တို့ ပေးဆပ်ရန်ကျန်သည့် အတိုးအရင်းနှင့် ဒဏ်ကြေးငွေစုစုပေါင်းငွေကျပ် ၁၄၅၈၁၈၉၅၀ ကျပ် ၂၃ ပြား (တစ်ထောင့် လေးရာ ငါးဆယ် ရှစ်သိန်းတစ်သောင်းရှစ်ထောင့်ကိုးရာ ငါးဆယ်ကျပ် နှစ်ဆယ့်သုံးပြား)ရလိုမှု လျှောက်ထာ ှို့ဆိုသည်ဖြစ်၍ သင်ကိုယ်တိုင်ဖြစ်စေ၊ ၎င်းအမှုနှင့် စဝိလျဉ်း၍အရေးကြီးသည့် စကားအရင် ရဝိတို့ကို ဈေပပြာဆိုနိုင်သူ ကိုယ်စားလှယ်နှင့်ဖြစ်စေ၊ ရှေ့နေနှင့်ပါစေ၍ဖြစ်စေ ၂၀၂၀ ပြည့် နှစ် နိုဝင်ဘာ ၁၃ ရက် (၁၃၈၂ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် ၁၃ရက်) မွန်းမတည့်၆ ာဝနာရီတွင် အထက်အမည်ရေးသားပါရှိသူ တရားလို့၏ခွဲဆိုချက်ကို ထုချေရှင်းလင်းရန် ရုံးတော်သို့ လာရောက်ရမည်။ ၎င်းအပြင် အထက်ပါရက်တွင် သင်တို့ မလာရောက် ပျက်ကွက်ခဲ့လျှင် သင်တို့မျက်ကွယ်တွင် ငြင်းချက်များကို ထုတ်ပေးလိမ့်မည်။ ၎င်းပြင် တရားလိုက ကြည့်ရှာလိုသည့် စာရွက်စာတစ်းများနှင့် သင်ကထုချေတင်ပြ အမှီပြုလိုသည့် စာချုပ်စာတမ်း အစ်ရှိသည်တို့ကို သင်နှင့်အတူ 'ယူဆောင်လာရမည်။ သို့မဟုတ် သင့်ကိုယ် စားလှယ်ရှေ့နေလက်တွင် 'ထည့်အပ်လိုက်ရမည်။' သင်ကထုချေလွှာတင်သွင်းလိုလျှင် အမှု မဆိုင်မီ လေးရက်က တင်သွင်းရမည်။

၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၅ ရက်တွင် ဤရုံးတံဆိပ်ရိုက်နှိပ်၍ ကျွန်ုပ်လက်မှတ်

ခရိုင်တရားသူ<u>ကြီး</u> ကျောက်မဲခရိုင်တရားရုံး

#### <u>မြေပေးမိန့်</u>ပျောက်ဆုံးကြောင်း အများသိစေရန်ကြေညာခြင်း

သကြီး၊ မုံရွာခရိုင်၊ 687.061 ရပ်ကွက်၊ ကျောက္ကာလမ်းနေ ဦးတောမောင်၏သမီး ဒေါ်လှလှဦး ၅/မရန (နိုင်))၂၅၉၂၁၏ လွှဲအပ်ညွှန်ကြားချက်အရ အများသိစေရန် ကြေညာ အပ်ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်ငြိမ်ဝပ်ပိပြားမှု တည်ဆောက် ရေးအဖွဲ့၊ နန္ဒဝန်မြို့သစ် မြေနေရာချထားရေးကော်မတီမှ ပြေစာအမှတ်– ၀၃၀၃၂၊ မုံရွာမြို့ နမခ ဆသရ (၉၁၉) တပ်ကြပ်ကြီးဆန်းဦး အမည်ဖြင့် မြေကွက်အမှတ် (၃/၁၆)မြေကွက်ချထားပေးသည့် အမိန့်စာရွက် တစ်စောင်သည် ကျွန်ုပ်၏မိတ်ဆွေ ဒေါ်လှလုဦး ၅/မရန(နိုင်)ပ၂၅၉၂၁ လက်ဝယ်တွင် လွန်ခဲ့သည့် ၁၀ရက်ခန့်က ပျောက်ဆုံးသွားခဲ့ပါသည်။

သို့ဖြစ်ပါ၍ အဆိုပါမြေပေးမိန့်စာရွက်အား တွေ့ရှိပါက ကျွန်ုပ်ထံ ဖြစ်စေ၊ ကျွန်ုပ်၏မိတ်ဆွေထံဖြစ်စေ အချိန်မီအကြောင်းကြားပေးစေလို ပါသည်။ တွေ့ရှိသူအား ထိုက်တန်စွာကျေးဇူးဆပ်ပါမည်။

> လွှဲအပ်ညွှန်ကြားချက်အရ– ဦးသန်းထွန်းအောင် (B.A, H.G.P, Dip Account:) အထက်တန်းရှေ့နေ (စဉ်–၁၉၈၇၁) အမှတ် (၁၄၅)၊ အမှတ် (၄)လမ်း၊ ရန်ကင်းရပ်၊ မုံရွာမြို့၊ ဖုန်း-၀၇၁–၂၆၀၁၆၊ ၀၉–၄၃၁၅၄၂၈၁

#### ကန့်ကွက်နိုင်ပါကြောင်း

ကန်ကြီးထောင့်မြို့နယ်၊ အမှတ်(၅)ရပ်ကွဂ ကန်ကြီးထောင့်မြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ အကွက်အမှတ်(၁၈၅-ဝါ၊ ကွင်းယားအနောက် ကွင်း၊ ဦးပိုင်အမှတ်(၁၁၉၊ ၁၂၀၊ ၁၂၂၊ ၁၂၂၊ ၁၂၄)၊ ဧရိယာ ဝဒသမ ၄၃စစကရှိ ဒေါ်ရီနိုင်နိုင် အမည်ဖြင့် နှစ်(၃၀) ဂရန် ကျပြီး မြေအား ပုသိမ်မြို့၊ အမှတ် (၆)ရပ်ကွက်၊ အောင်ချစ်းသာ လေစ်းနေ ဦးစေစ်ဦး (ဘ)ဦးလှအေး ၁၄/ပသန (နိုင်)၁၉၂၁၂၄ မှ ဦးပိုင်အမှတ် (၁၂၇၊ ၁၂၄၊ )၊ ဧရိယာ ဝဒသမ၁၄၆ ကေအား ဦးပိုင်ခွဲစိတ် အမည်ပြောင်းလဲခွင့် ပြုပါရန် လျှောက်ထားလာ ခြင်းနှင့် ပတ်သက်၍ ကန့်ကွက်လိုသူများရှိပါက ဤကြော်ငြံဥပါသည်ရက်မှစ၍ ၁၅ ရတ်အတွင်း ချင်းနှင့ ပတသကၡ ဟန္ဒးဟုက်ပညာမှာျမှာ ဤကြော်ငြာပါသည့်ရက်မှစ၍ ၁၅ ရက်အတွင်း ဤမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး သို့ အထောက်အထား ပြည့်စုံစွာဖြင့် လာရောက် ကန့်ကွက်နိုင်ပါကြောင်း ကြွေညာအပ်ပါသည်။ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကန်ကြီးထောင့်မြို့နယ်

#### ကန့်ကွက်နိုင်ပါကြောင်း

ပုသိမ်မြို့၊ အမှတ် (၁၄)ရပ်ကွက် န်းဆက်လမ်း၊ အကွက်အမှတ် (၇၆)၊ ဥမ္မာဒန္တီ ကွက်၊ ဦးပိုင်အမှတ် (E–၈၂၊ E–၈၃၊ E–၈၄၊ E–၈၅)၊ ဧရိယာ ဝဒသမ၂၂ဝဧကရှိ မြို့မြေကို ဦးအေးကျော်အမည်ဖြင့် မြေငှားဂရန်သစ် ဝုတ်ပေးပါရန် လျှောက်ထားလာသည့် ကိစ္စနှင့်ပတ်သက်၍ ကန့်ကွက်လိုသူများ ရှိပါက ဤကြော်ငြာပါသည့်ရက်မှစ၍ ၁၅ရက် တွင်း အထောက်အထား ပြည့်စုံစွာဖြင့် ဤရုံးသို့ကာယကံရှင်ကိုယ်တိုင် လာရောက် ဝက်သွယ်ကန့်ကွက်နိုင်ပါကြောင်း အမျာ သိစေရန် ကြေညာအပ်ပါသည်။

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပုသိမ်မြို့နယ်

#### ကန့်ကွက်နိုင်ပါကြောင်း

ပုသိမ်မြို့၊ အမှတ်(၁၅)ရပ်ကွက်၊ ကွက်အမှတ်(၁၆၃–B )၊ ထန်းကုန်းကွင်း အကွက်၊ ဦးပိုင်အမှတ်(၃၀/၁၀)၊ ဧရိယာ ဒသမ ၂၅၀ ဧကရှိ မြေကို ဦးသက်နိုင် ာမည်ဖြင့် မြေပေးမိန့် ထုတ်ပေးပါရန<u>်</u> လျှာက်ထားလာခြင်းနှင့် ပတ်သက်၍ ဤ ကြော်ငြာပါသည့်ရက်မှစ၍ ၁၅ ရက်အတွင်း ကန့်ကွက်ရန်ရှိပါက ပုသိမ်မြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ အကျိုး အကြောင်း ဖော်ပြ၍ လာရောက် ကန့်ကွက် နိုင်ပါကြောင်း ကြေညာအပ်ပါသည်။

မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန

ကန့်ကွက်နိုင်ပါကြောင်း ပုသိမ်မြို့နယ်၊ ချောင်းသာမြို့၊ အမှတ ၂)ရပ်ကွက်၊ အကွက်အမှတ် (၁၉၉၀)၊ ချာင်းသာကွင်းအကွက်၊ ၀ဒသမ ၀၅၇ဧကရှိမြေကို ဦးသိန်းဇော် ဦး အမည်ဖြင့် မြေပေးမိန့် ထုတ်ပေးပါ ရန် လျှောက်ထားခြင်းနှင့် ပတ်သက်၍ ကြော်ငြာပါသည့်ရက်မှစ၍ ၁၅ရက် အတွင်း ကန့်ကွက်ရန်ရှိပါက ပုသိမ်မြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး သို့ အကျိုးအကြောင်းဖော်ပြ၍ လာရောက် ကန့်ကွက်နိုင်ပါကြောင်း ကြေညာအပ်

မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန

#### ကန့်ကွက်နိုင်ပါကြောင်း

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြေတိုင် ပ်ကွက်အမှတ် ၃၄၊ မြေကွက်အမှတ် ၅၂၀ မြေကွက်တည်နေရာအမှတ် ၅၂၀၊ တောင်သရက် လမ်း၊ (၃၄)ရပ်ကွက်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) ဦးခင်မောင်ဦး (HZA – ၂၁၃၃၇၆) အမည်ပေါက် နှစ် (၆၀)မြေငှားစာ ချုပ်(ဂရန်) မြေအား ဂရန် မည်ပေါက်ဦးခင်မောင်ဦးထံမှ အရောင်းအဝယ် စာချုပ်အမှတ် ၈၃၉/၂၀၀၃ (၃–၃–၂၀၀၃)ဖြင့် ဝယ်ယူသူ ဦးစံရွှေခင် ၁၂/တမန(နိုင်)ဝ၄၈၉၇၈ သံမှ SP အမှတ် ဂျ၄၉ /၂၀၀၃(၅-၁၂-၂၀၀၃ ရသူ ဒေါ်ဝင်းကြည် ၁၂/ဥကတ(နိုင်)၀၄၇၅၀၅ မှ သိမ်းခြင်းမရှိကြောင်းကျမ်းကျိန်လွှာ၊ ဂရန်မူရင်း ာင်ပြ၍ အရောင်းအဝယ်စာချုပ်ရန် မြေပုံကူး လျှောက်ထားလာခြင်းအား မြေစာရင်းမှတ်ချက် ရှိ ဦးစံရွှေခင် ၂၀၀၃ ခုနှစ်တွင် ကူးယူခဲ့သော အရောင်းစာချုပ်ရန် မြေပုံသည် ပျောက်ဆုံးသွာ ကြောင်းနှင့် ၂၀၁၅ ခုနှစ်တွင် ကူးယူခဲ့မ ရောင်းစာချုပ်ရန် မြေပုံသည် သိမ်းဆည်း သားရာမှ ရေစိုပျက်စီး ၍ စုတ်ပြဲသွားပါကြောင်း အရှုပ်အရှင်းတစ်စုံတစ်ရာ မရှိဝယ်ယူပိုင်ဆိုင်ပြီး ကိုယ်တိုင်နေထိုင်ပါကြောင်းနှင့် ဖြစ်ပေါ်လ သည့် ကိစ္စအား တာဝန်ယူဖြေရှင်းပေးမည်ဖြစ် ကြောင်း ကျမ်းကျိန်လွှာတင်ပြ၍ အရောင်းအဝယ် စာချုပ်ရန်မြေပုံကူးလျှောက် ထားလာခြင်းအာ ဘရားဝင်ခိုင်လုံသော အထောက်အထားမျ ဖြင့် ဤကြော်ငြာပါသည့်ရက်မှစ၍ ခုနစ်ရက် အတွင်းကန့်ကွက်နိုင်ပါကြောင်းနှင့် ကန့်ကွက်မှု မရှိပါက လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက် ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း အသိပေ ကြေညာလိုက်သည်။

ဌာနမှူး(ဒုတိယ ညွှန်ကြားရေးမှူးချုပ်) မြို့ပြစီမံကိန်းလုပ်ငန်းတာဝန်ခံအဖွဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာ

မီးသတိပြု

### ကန့်ကွက်နိုင်ပါကြောင်း

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ ရတနာပုံ မြို့သစ်(မြောက်ပိုင်း) အိမ်ရာ၊ မြေတိုင်းရပ်ကွက်အမှတ်(V–2)၊ မြေကွက်အမှတ်(၄) ဧရိယာ/အကျယ်အဝန်း (၇၀၈၅ စတုရန်းပေ)ရှိ မြေကွက်အား ဦးအောင်နိုင် အမည်ဖြင့် မြေ၄ားစာချုပ် (ဂရန်) ထုတ်ယူခွင့်ပြုပါရန် လျှောက်ထားလာပါသဖြင့် ကန့်ကွက်ရန် ရှိပါက ဤကြော်ငြာပါသည့်ရက်မှစ၍ ၁၅ ရက်အတွင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးသို့သက်ဆိုင်ရာစာရွက်စာတမ် က်အထားမူရင်းများ တင်ပြ၍ ကန့်ကွက်နိုင်ပါကြောင်းနှင့် သတ်မှတ်ရက် ကျော်လွန်သည်အထိ ကန့်ကွက်ခြင်းမရှိပါကမြေငှားစာချုပ်(ဂရန်)ထုတ်ပေးရေးကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေ ကြေညာလိုက်သည်။

မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ မန္တလေးမြို့

#### ဦးရှိန်းနောင်နောင်ဦး ၁၂/သဃက(နိုင်)၁၇၂၃၁၀နှင့် အများသိစေရန် ကြေညာချက်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ (c/က)ရပ်ကွက်၊ ဇာဝေယ လမ်း၊ အမှတ်–ဂ/၁၆၂နေ ဦးသန်းဇော် TGKN ၀၄၁၅၃၂နှင့် ဦးခင်ဝင်း ၁၂/သဃက (နိုင်)၂၁၃၅၈၈တို့၏ လွှဲအပ်ညွှန်ကြားချက်အရ ဦးရှိန်းနောင်နောင်ဦးနှင့် အများသိစေ ရန် အောက်ပါ အတိုင်း ကြေညာအပ်ပါသည်။

ဦးရှိန်းနောင်နောင်ဦးသည် ကျွန်ုပ်၏မိတ်ဆွေများဖြစ်သည့် ဦးသန်းဇော်နှင့် ဦးခင်ဝင်းတို့ပိုင် အထက်ဖော်ပြပါလိပ်စာရှိ မြေကွက်ပေါ်တွင် အခန်းပေးအခန်းယူ အဆောက်အအုံ ဆောက်လုပ်ရန် ၁၁–၃–၂၀၁၃ရက်တွင် စာချုပ်ချုပ်ဆိုခဲ့ပြီး စဆောက်အအုံအား တစ်နှစ်အတွင်း ပြီစီးအောင်ဆောက်လုပ်ပေးမည်ဖြစ်ကြောင် ကတိပြုခဲ့သော်လည်း ယနေ့အချိန်ထိ ပြီးစီးအောင် ဆောက်လုပ်ပေးခြင်းမရှိသည့် အတွက် ဦးရှိန်းနောင်နောင်ဦးနှင့် ချုပ်ဆိုထားသော ၁၁–၃–၂၀၁၃ ရက်စွဲပါ စာချုပ် အား ဖျက်သိမ်းကြောင်းနှင့် ဆောက်လက်စအဆောက်အအုံမှာလည်း ဦးရှိန်းနောင် နောင်ဦးနှင့် သက်ဆိုင်ခြင်းမရှိတော့ပါသောကြောင့် ဦးရှိန်းနောင်နောင်ဦးထံမှ အခန်း ဝယ်ယူထားသူများအနေဖြင့် ကျွန်ုပ်၏မိတ်ဆွေများနှင့် သက်ဆိုင်ခြင်းမရှိဘဲ ဦးရှိန်း နောင်နောင်ဦးနှင့်သာ တိုက်ရိုက်ဖြေရှင်းရန် လိုအပ်ကြောင်း ဦးရိန်းနောင်နောင်ဦးနှင့် အများသိစေရန် ကြေညာအပ်ပါသည်။

ဦးသန်းဖော် TGKN ၀၄၁၅၃၂နှင့် ဦးခင်ဝင်း ၁၂/သဃက(နိုင်)၂၁၃၅၈၈ တို့၏ လွှဲအပ်ညွှန်ကြားချက်အရ– ဒေါ်ကလျာဝင်း

အထက်တန်းရှေ့နေ အမှတ် ၂၇၇/က၊ ကန်တော်မင်္ဂလာလမ်း၊ (၂၀)ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ ဖုန်း-၀၉-၇၇၂၀၀၀၀၇၂

#### ပြင်ဆင်ဖတ်ရှုပေးပါရန်

၂၂–၁၀–၂၀၂၀ရက်နေ့ ထုတ် သတင်းစာ၊ စာမျက်နှာ (၂၉)တွင်ပါရှိသော မင်းတုန်း မြို့နယ်တရားရုံး၏ ငြင်းချက်ထုတ်ရန်သမ္မန်စာ ၂၀၂၀ ပြည့်နှစ် တရားမကြီးမှုအမှတ် –၉ (တရားလို) ကိုသိန်းဇော်နှင့် (တရားပြိုင်) မဌေးဌေးလှိုင်တို့၏ ကြော်ငြာတွင် မင်းတုန်းမြို့နယ် ခရိုင်တရားရုံးအစား မင်းတုန်းမြို့နယ်တရားရုံးဟု ပြင်ဆင်ဖတ်ရှု

#### အစည်းအဝေးအကြောင်းကြားခြင်း

Friend's Power Company Limited သည် အစုရှယ်ယာမတည်ငွေ လျှော့ချ ခြင်းအား အစုရှယ်ယာရှင်များ၏ အတည်ပြုချက်ရယူရန် အထူးအထွေထွေ အစည်း အဝေးကို ၂၆–၁၀–၂၀၂၀ရက် နံနက် ၁၀:၃၀နာရီတွင် ကုမ္ပဏီအစည်းအဝေးခန်းမ၌ ကျင်းပမည်ဖြစ်ပါကြောင်း အကြောင်းကြားအပ်ပါသည်။

Friend's Power Company Limited

#### ကန့်ကွက်နိုင်ပါကြောင်း

နေပြည်တော်၊ ပုဗ္ဗသိရိမြို့၊ သုခဒိပရပ်ကွက်၊ မြေတိုင်းရပ်ကွက် အမှတ် ၁၁/ပုဗ္ဗသိန် မြာက်ရပ်မှ ဧရိယာ ၂၀ ဒသမ ၂၁၁၀ ဧကရို မြေကွက်အမှတ်(ပ–၂၂၉၁၄)၊ ဦးထိန်လင်း ၁၂/ပဇဝ (နိုင်)၀၁၀ဂု၃၀ (ဘ)ဦးကိုကြီး နှစ်(၃၀)မြေငှားစာချုပ်မြေကွက်ကို ဒေါ်ခိုင်သဇင်ဦး ၁၂/မဂဝ (နိုင်)၀၈၅၆၁၅ (ဘ)ဦးတင်ကြည်မှ နေပြည်တော် စာချုပ်စာတမ်းမှတ်ပုံတင်ရုံး၏ အထူ ကိုယ်စားလှယ်လွှဲစာအမှတ် (၂၀၃၅/၇–၃–၂၀၁၉)တင်ပြ၍ ဦးဖြိုးဝေစိုး ၁၂/ အစန(နိုင် ၁၉၆၉၂၀နှင့် မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်ဆိုရန်အတွက် မြေပုံ၊ မြေရာဇဝင် ရေးကူ ပေးပါရန် 'လျှောက်ထားလာပါသဖြင့် ကန့်ကွက်လိုသူများအနေဖြင့် တရားဝင်ပိုင်ဆိုင်မှုစာချုပ် တတမ်းများ၊ တရားရုံး အမိန့်ဒီကရီများ အထောက်အထားခိုင်လုံစွာတင်ပြ၍ နေပြည်တော် စည်ပင်သာယာရေးကော်မတီမြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနသို့ ဤကြော်ငြာပါသည့် ရက်မှစ၍ ၁၅ ရက်အတွင်း လာရောက်ကန့်ကွက်နိုင်ကြောင်းနှင့် သတ်မှတ်ကာလအတွင် ကန့်ကွက်မှုမရှိပါက ဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေပုံ/မြေရာဇဝင်ရေးကူးခွင့် လျှောက်ထားလာမှုအား ဆက်လက်ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ကြေညာလိုက် မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန နေပြည်တော်စည်ပင်သာယာရေးကော်မတီ

> တနိုင်းမြို့၊ မုန်ဒိန်ရပ်ကွက်နေ ဦးရမ်းဗဟာဒူး၏သမီး ဒေါ်ဒေဝီ၏အမည်မှန်မှာ ဒေါ်ဒေဘီ ၁/တနန (နိုင်)၀၀၅၀၇၉

ပြောင်း

ဖြစ်ပါသည်။

#### ငြင်းချက်ထုတ်ရန်ဆင့်စာ (တရားမကျင့်ထုံး ဥပဒေအမိန့် -၅၊ နည်းဥပဒေ-၂၀) တနိုင်းမြို့နယ် တရားရုံးတော်

၂၀၂၀ ပြည့်နှစ် တရားမကြီးမှုအမှတ် – ၅

၂။ ဒေါ်အေးချို တရားပြိုင်များ တန်င်းမြို့၊ ဆင်မိဆာ့ရဝ်ကွက်နေ တရားပြိုင်(၁)ဦးနေလင်းအောင်၊ (၂) ဒေါ်အေးချို့ (ယခုနေရဝ်လိပ်စာမသိသူ) သိစေရမည်။ သင့်အပေါ်တရားလို ဦးတင်မောင်ငွေးက နှစ်ဦးသဘောတူ အိမ်ခြံမြေ အရောင်း

သင့်အပေါတရားလုံ ဦးတင်မောင်နှေးက နှစ္ဦးသဘောတူ အမချမြေ အရောငး အဝယ် ကတိစာချုပ်အရ အိမ်ခြံမြေရောင်းကြေးငွေ ၃၄၄ဝဝဝဝိ/– ကျပ်အား နှစ်နာ ကြေး ကျပ် ၃၄၄ဝဝဝဝိ/ – နှင့်တကွ ငွေကျပ် ၆၈၈ဝဝဝဝိ/– ပြန်လည်ပေးလျော် စေလိုမှု/ ရလိုမှုလျှောက်ထားစွဲဆိုသည်ဖြစ်၍ သင်ကိုယ်တိုင်ဖြစ်စေ၊ ၎င်းအမှုနှင့် စပ်လျဉ်း၍အရေးကြီးသည့် စကားအရပ်ရပ်တို့ကို ချေပပြောဆိုနိုင်သူ ကိုယ်စားလှယ် နှင့်ဖြစ်စေ၊ ရှေ့နေနှင့်ဖြစ်စေ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၃ ရက် (သီတင်းကျွတ် လပြည့်ကျော် ၁၃ ရက်) မွန်းမတည့်မီ ၁၀ နာရီတွင် အထက်အမည်ပါသူ တရားလို၏ အဆိုလွှာကို ထုချေရှင်းလင်းရန်ရုံးတော်သို့ လာရောက်ရမည်။ ၎င်းအပြင် အထက် ပါရက်တွင် သင်မလာရောက် ပျက်ကွက်ခဲ့လျှင် သင့်မျက်ကွယ်တွင် ငြင်းချက်များကို ထုတ်ပေးလိမ့်မည်။ ၎င်းအပြင် တရားလိုက ကြည့်ရှုလိုသည့် စာရွက်စာတမ်းများနှင့် သင်ကထုချေတင်ပြ အမှီပြုလိုသည့် စာချုပ်စာတမ်း အစရှိသည်တို့ကို သင်နှင့်အတူ ယူဆောင်လာရမည်။ သို့မဟုတ် သင့်ကိုယ်စားလှယ်ရှေ့နေလက်တွင် ထည့်အပ် လိုက်ရမည်။ သင်ကထုချေလွှာတင်သွင်းလိုလျှင် အမှုမဆိုင်မီလေးရတ်က တင်သွင်း

ရမည္။ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၉ ရက်တွင် ဤရုံးတံဆိပ်ရိုက်နှိပ်၍ ကျွန်ုပ် လက်မှတ်ရေးထိုးထုတ်ပေးလိုက်သည်။

တနိုင်းမြို့နယ်တရားရုံး

#### ကချင်ပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒေသ (၁၀)၊ ကချင်ပြည်နယ်ဦးစီးမှူးရုံး အိတ်ဖွင့်တင်ဒါခေါ် ယူခြင်း

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းမျာ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒေသ (၁၀)၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၀–၂၀၂၁ ဘက္ခြာရေးနှစ်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ ၏ ငွေလုံးငွေရင်းရန်ပုံငွေ (ဒေသဖွံ့ဖြိုးရေ အသုံးစရိတ်)ဖြင့် ဆောင်ရွက်မည့် မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်၊ နန့်ရင်းရပ်ကွက်၊ နန့်ရှင်းချောင်း ကမ်းပြိုကာကွယ်ရေးမြေထိန်းနံရံ အလျားပေ ၇၀၀ လုပ်ငန်း ဆောင် ရွက်ရန်အတွက် တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

(က) တင်ဒါလျှောက်လွှာရောင်းချမည့် – ၂၆–၁၀–၂၀၂၀ရက် ရက်/အချိန် (ရုံးချိန်အတွင်း) (ခ) တင်ဒါပိတ်မည့်နေ့ - ၂၇-၁၁-၂၀၂၀ရက် ရက်/အချိန် ၁၆:၀၀နာရီ

(ဂ) **တင်ဒါလျှောက်လွှာတင်သွင်းရမည့်နေရာ** - ပြည်နယ်ဦးစီးမှူးရုံး၊

ရေအရင်းအမြစ်နှင့် မြစ်ချောင်းမျာ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် region10. dwir@gmail.com

တင်ဒါလျှောက်လွှာပုံစံနှင့် စည်းကမ်းချက်များကို ရုံးချိန်အတွင်း လူကိုယ်တိုင် ဖြင့်သော်လည်းကောင်း၊ Online ဖြင့်သော်လည်းကောင်း တင်ဒါလျှောက်လွှာများအာ ရောင်းချမည်ဖြစ်၍ တင်ဒါပုံစံနှင့် အသေးစိတ်အချက်အလက်များ သိရှိလိုပါက အတွင်းရေးမှူး၊ တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ (ပြည်နယ်ဦးစီးမှူးရုံး ာ ရာအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ ဖုန်း–၀၇၄–၂၅၂၀၉၈၉ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

တင်ဒါစိစစ်ရွေးချယ်ရေးကော်မတီ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာ

တန့်ကွက်နိုင်ကြောင်းကြော်ငြာ

ကနဲ့ ကွ ကဲ နဲ ငံကြောင်းကြော် ြာ
ရန်ကုန်တိုင်းဒေသကြီး၊လှိုင်သာယာမြို့နယ်းမြေတိုင်းရဝိကွက်အမှတ်
သောင်ကြီးမြောက်၊လူနေရပ်ကွက်အမှတ်-၁၁၊ခိုင်သဇင်လမ်း၊ မြေကွက်အမှတ်
(၅၄၄/က)၊မြေအလျား အနံ(၂၀×၆၀)ပေအကျယ်ရှိ ဦးမောင်ကို ကို (ISN\_၅၈ ၂၁၀၅) အမည်ပေါက်မြေချပြမစ်မြော့က်နှင့်အဆောက်အအုံအား အရောင်အသယ်
တချစ်စာတမ်းအဆက်ဆက်မြင့်ဝယ်ယူပိုင်ဆိုင် လက်ရောက်ရရှိထားပြီး အရောင်း
အဝယ်ပြုလုပ်ပိုင်ခွင့်ရှိသည်ဟု ဝန်ခံကတ်ပြည့ ဒေါဆိသိပြုံး (၁၂/လသရ
(နိုင်)၀၂၀၅၁၉) ထိမှကျနှစ်တို့အိမ်တ်ဆွေက အပြီးအပိုင်ဝယ်ယူရန်အာတွက်
ရေန်ထောစ်စိတ် တစ်ဒေသ ကိပေးချေထားပြီးမြာသီးမော်ပြက်စုနှင့်ဝင်လည်း၍
ကန့်ကွက်လိုသူများရှိကကျွန်ုပ်တို့ထံသို့တိကျနိုင်လုံသောတရားဝင် တချပ်စာတစ်း
မူရင်းများနှင့်တကွယခုကြော်ပြီသည့်နေမှစ၍ (၁၄)ရက်အတွင်းလာရောက်
ကန့်ကွက်လိုသူများရှိကကျွန်ုပ်တို့ထံသို့တိကျနိုင်လုံသောတရားဝင် တချပ်စာတစ်း
မူရင်းများနှင့်တကွယခုကြော်ပြီသည့်နေမှစ၍ (၁၄)ရက်အတွင်းလာရောက်
ကန့်ကွက်လိုသူများရှိတက်ပြနာမြောင်းတြည်နေတာ်ပေသည်။
ထွဲအပ်ညွှန်ကြားချက်အရ
ဦးဇင်ပင်းထိုက် LL.B, D.B.L ဒေါနှင်းဝတ်ရည် LL.B

ဦးဇင်မင်းထိုက် LL.B, D.B.L . ဒေါ်နှင်းဝတ်ရည် LL.B တရားလွှတ်တော်ရှေ့နေ(စဉ်-၁၀၃၆၀) ာရားလွှတ်တော်ရေ့နေ (စဉ်-၁၀၃၄၈)

ားနည်းအောက်မျှို့နှာ (မိုး ၁၀၄၅) "းဝှုခတြွယ် (Law Firm)" အမှတ်(ဂရာ/က)၊ ဗြဟ္မဝိုရ်လမ်း၊ (၄)ရပ်ကွက်၊ တောင်ဥတ္တလာပမြို့နယ်၊ ရန်ကုန်မြို့။ ୯୫: - ୦၉၄၉၄၅ ၂၈၂ । ୦၉၂၅२२၅၉၅၂၉। ୦၉၄၂၁၅၁၅၄२၅

#### ကန့်ကွက်နိုင်ကြောင်း အများသိစေရန်ကြေညာခြင်း

၏လွှဲအပ်ညွှန်ကြားချက်အရ အများသိစေရန်ကြေညာအပ်သည်မှ: ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ (၃)ရပ်ကွက်၊ မာန်ပြေ ၁၀လမ်းအရှေ့

မှတ် ၄၄၉၊ အကျယ် ပေ(၁၃ <sup>ခု</sup> x ၆၀)ရှိ မြေနှင့်အိမ်အား (ဦးထွန်းရွှေ၊ ဦးသိန်းမောင်၊ ဦးဝင်း မာင်) အမည်ပေါက်ဖြင့် ပိုင်ဆိုင်လာပြီး ရောင်းချခွင့်ရှိသူဟု အဆိုပြုသူဖြစ်သော ဦးထွန်းရွှေ ၁၂/သကတ(နိုင်)၁၁၇၃၃၉က ရောင်းချရန် စကားကမ်းလှမ်းလာသည့်အပေါ် ကျွန်ုပ်၏ ခိတ်ဆွေမှ သဘောရိုးဖြင့် ယုံကြည်သည့်အတွက် ကျွန်ုပ်၏မိတ်ဆွေ ဒေါ်ရင်ရင်ထွေး ၁၂/သက (နိုင်)၀၄၄ဂ၅၈ မှ အဆိုပါ မြေနှင့်အိမ်အား ဝယ်ယူရန်အတွက် စရန်ငွေ တစ်စိတ်တစ်ဒေသ

ကန့်ကွက်မည့်သူရှိပါက မည်သူမဆို ဤကြော်ငြာပါသည့်ရက်မှ စ၍ ခုနစ်ရက်အတွင် ခိုင်လုံ သော စာရွက်စာတမ်းအထောက် အထား မူရင်းများနှင့်တကွ ကျွန်ုပ်တို့ထံလာရောက် ကန့်ကွက်နိုင်ပါကြောင်းနှင့် ကန့်ကွက်မည့်သူမရှိပါက ဥပဒေနှင့်အညီ အရောင်းအဝယ်အာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။ လွှဲအပ်ညွှန်ကြားချက်အရ-

ဦးသက်နိုင်ဝင်း(LL.B) အထက်တန်းရှေ့နေ (စဉ်–၃၇၁၄၀) အမှတ် ၇၀၅၊ မာန်ပြေ (၁)လမ်း အရှေ့၊ ၂/တောင်ရပ်ကွက်၊ သာကေတမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ၊ ဖုန်း– ၀၉– ၄၅၀၅၈၂၃၂၇၊ ၀၉–၂၅၃၈၉၇၁၇၅

#### အမည်ပြောင်း

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ် ာ်အင်းကျေးရွာနေ ဦးတင်ဖြူ ၁၁/မအန (နိုင်)၀၁၉၁၀၂ ၏သမီး ဒေါ်တင်မီမီ မြင့်အောင် ၁၁/မအန(နိုင်)၀၃၆၂၁၅ အား ဒေါ်မီမီမြင့်မိုရ်ဟု ပြောင်းလဲခေါ်ပါရန်။ ဒေါ်မီမီမြင့်မိုရ်

### တစ်ဦးတည်းဖြစ်ပါကြောင်း

တက္ကသိုလ်ဝင် စာမေးပွဲ အောင် လက်မှဝ ၇၀၄၃၀ နှင့် ၁၇၀၄၂၆ တို့ဖြင့် အောင်မြင် သည့် မသန္တာဝင်းနှင့် မသန္တာလှိုင်တို့၏ ဖခင်ဦးကျော်စိန်လှနှင့် ဦးကျော်တိန်လှ (ခ) မောင်ကျော်တင်လှ ၁၁/မပန(နိုင်)၀၅၆၈၃၅ မှာ တစ်ဦးတည်းဖြစ်ပါကြောင်း။

#### တစ်ဦးတည်းနှင့် မွေးသက္ကရာဇ်အမှန်

ဦးဖေသိန်း၏သား ၂၀၀၇ တက္ကသိုလ်ပ ာမေးပွဲအောင်လက်မှတ် ၁၀၁၄၅၉ မောင်ရိ မင်းနှင့် မောင်ဘိုမင်းထွန်း ၁၁/မပန(နိုင်) စ၃၃၅၇ မှာ တစ်ဦးတည်းဖြစ်ပြီး မွေးသက္ကရာဇ်အမှန်မှာ ၁၀-၄-၁၉၉၀ ဖြစ်ပါ

#### မွေးသက္ကရာဇ်အမှန်

မင်းပြားမြို့၊ သံထောင်ကျေးရွာေ ဦးဖြူလှအောင်၏သား ဦးကျော်အေး ၁/မပန(နိုင်)၁၀၉၇၁၇၏ မွေးသက္ကရာဇ် အမုန်မှာ အိမ်ထောင်စု လူဦးရေစာရင်း အရ ၁၉–၃–၁၉၆၁ ဖြစ်ပါကြောင်း။

#### ကန့်ကွက်နိုင်ကြောင်း အများသိစေရန် အသိပေးကြေညာခြင်း

မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက် င်းအမှတ်(၉/၁၀–ခ)၊ဦးပိုင်အမှတ် (၂၄/၂)၊ မြေဧရိယာ ၀ဒသမ၀၇၈ဧကရှိမြေ ကွက်ကို ဒေါ်လုအောင် အမည်ဖြင့် ၁၀–၃–၂၀၁၉ ရက်ထိ (၁၅)နှစ် မြေဂရန်သက်တမ်းရရှိပိုင် ဆိုင်ခဲ့ပြီး ၃၁–၃–၂၀၁၃ရက်တွင် ဒေါ်လု အာင်ထံမှ ဒေါ်ထုဆမ်ကလည်းကောင်း ၂–၁–၂၀၂၀ရက်တွင် ဒေါ်ထုဆမ်ထံမှ ဦးကျို့ တဲ့ရောင်(ခ)ကိုစိုးကလည်းကောင်း နှစ်ဦး ) သဘောတူခြံမြေအရောင်းအဝယ်ကတိစာခ ျုပ်ဖြင့် ဝယ်ယူပိုင်ဆိုင်ခဲ့ပြီး ဦးကျို့တဲ့ ရှောင်(ခ)ကိုစိုး ၁/ဆဒန(ပြု)၀၀၀၆၁၂ အမည် ဖြင့် မြေငှားဂရန်အမည်ပြောင်း၊ အသစ် ရရှိရေးအတွက် ၂၄–၇–၂၀၂၀ရက်စွဲပါ ကျမ်း ကျိန်လွှာအမှတ် (၈၁၉/၂၀၂၀)ကို ၂၇–၇ ၂၀၂၀ ရက်စွဲပါ ကျမ်းကျိန်လွှာမှတ်ပုံတင် အမှတ် (၃၉၅/၂၀၂၀)အဖြစ် မှတ်ပုံတင်ပြု ဆိုတင်ပြလျက် လျှောက်ထားလာခြင်းနှင့် ပတ်သက်၍ ကျိုးကြောင်း ဖော်ပြချက် ခိုင်လုံစွာဖြင့် ကန့်ကွက်တင်ပြနိုင်သူ မည် သူမဆို လျှောက်ထားခြင်းအား ဆောင်ရွက် ပေးသင့်ကြောင်း ယခုကြော်ငြာပါသည့် \_\_ \_ \_ ရက်မှစ၍ ၁၅ရက်အတွင်း ကန့်ကွက်နိုင် ကြောင်းနှင့် ကန့်ကွက်မှုမရှိပါက လျှောက် ထားသူအား လုပ်ထုံးလုပ်နည်း ညွှန်ကြား ချက် များနှင့်အညီ မြေငှားဂရန် အမည် ပြောင်း၊ အသစ်ထုတ်ပေးရေးကို ဆက်လက် င္တောင်ရွက်သွားမည်ဖြစ်ပါကြောင်း အမျာ ပြည်သူသိစေရန် ကြေညာအပ်ပါသည်။

\_\_\_ မြို့နယ်အုပ်ချုပ်ရေးမှူး မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြစ်ကြီးနားမြို့

စာအုပ်စာပေ လူ့မိတ်ဆွေ

### သားအဖြစ်မှအမွေပြတ်စွန့်လွှတ်ခြင်း

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွား(၄) ရပ်ကွက်နေ ကျွန်တော်ဦးတင်ရှိန် ၈/တတက(နိုင်)၀၆၀၀၁၀–ဒေါ်အေးသန်း ၈/တတက(နိုင်)၀၅၉၇၄၆ တို့မှ သားနှစ်ဦး မွေးဖွားပြီး ကိုသိန်းလွင်နှင့် ကိုအောင်မြင့်စိုးတို့ ဖြစ်ကြပြီး ကိုအောင်မြင့်စိုး ၈/တတက(နိုင်)၊၆၉၂၆၂ သည် အသက်အရွယ်ကြီးသူ မိဘနှစ်ပါးလုံးအား စိတ်ဆင်းရဲအောင် အကြိမ် ကြိမ် ပြုလုပ်သဖြင့် အောင်မြင့်စိုးအား သားအဖြစ်မှ အမွေပြတ်စွန့်လွှတ် ပါကြောင်း၊ ၎င်းနှင့် ပတ်သက်သည့် ကိစ္စအဝဝအားလုံးဝ တာဝန်ယူဖြေရှင်း ပေးမည်မဟုတ်ကြောင်း၊ ယနေ့မှစ၍ ဖခင်ဦးတင်ရှိန်–ဒေါ်အေးသန်းတို့သည် သားကိုအောင်မြင့်စိုးနှင့် (လုံးဝ) လုံးဝ မသက်ဆိုင်တော့ပါကြောင်း အများသိ စေရန် ကြေညာအပ်ပါသည်။

(စုံစမ်းမေးမြန်းခြင်းသည်းခံပါ။)

တင်ရှိန် ၈/ တတက(နိုင်)၀၆၀၀၁၀ ဆတ်သွား(၄)ရပ်ကွက်၊ တောင်တွင်းကြီးမြို့

#### ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ စစ်တွေမြို့ ကျောင်းဆောင်များ ဆောက်လုပ်ရန်အတွက် အိတ်ဖွင့်တင်ဒါ(Open Tender )ခေါ်ယူခြင်း

၁။ ၂၀၂၀–၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု (ငွေလုံးငွေရင်း)ခွင့်ပြုရန်ပုံ ငွေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းဆောင် (၂၆၉)ဆောင် အသစ်ဆောက်လုပ်ရန်အတွက် တိုင်းရင်းသား လုပ်ငန်းရှင် ကုမ္ပဏီများအား အိတ်ဖွင့်တင်ဒါ တင်ဒါတင်သွင်းနိုင်ရန် ဖိတ်ခေါ် အပ်ပါသည်။

၂။ **တင်ဒါလျှောက်လွှာစတင်ရောင်းချမည့်ရက် –** ၅–၁၀–၂၀၂၀ရက် တင်ဒါလျှောက်လွှာရောင်းချမည့်အချိန် – (ရုံးချိန်အတွင်း)

တင်ဒါပိတ်မည့်ရက်/အချိန် - ၄-၁၁-၂၀၂၀ရက်၊ ညနေ ၄နာရီ

တင်ဒါတင်သွင်း/ရောင်းချမည့်နေရာ - ပြည်နယ်ပညာရေးမှူးရုံး၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့

၃။ တင်ဒါအောင်မြင်သည့် ကုမ္ပဏီများသည် မိမိတာဝန်ယူဆောက်လုပ်သည့် ကျောင်းများအတွက် အခြေခံပညာဦးစီးဌာနမှ သတ်မှတ်ထားသော စံချိန် စံညွှန်း၊ အရည်အသွေးအတိုင်း ဆောင်ရွက်ပေးရမည်။ အသေးစိတ် အချက် အလက်များ သိရှိလိုပါက အောက်ပါဌာနများတွင် လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့် ဖြစ်စေ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးဌာန - ဖုန်း-၀၄၃–၂၀၂၂၆၄၉ ရခိုင်ပြည်နယ် ပညာရေးမှူးရုံး၊ စစ်တွေမြို့ - ဖုန်း- ၀၄၃-၂၀၂၁၀၄၆

#### တင်ဒါခေါ်ယူရေးနှင့် စိစစ်ရေးကော်မတီ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း နေပြည်တော်ကောင်စီနယ်မြေ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် ၂၀၂၀–၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဝယ်ယူမည့် ဓာတ်ခွဲခန်းသုံးပစ္စည်း (5) Lots အား မြန်မာကျပ် ငွေဖြင့် ဝယ်ယူမည်ဖြစ်ပါ၍ မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါတင် သွင်းရန် ဖိတ်ခေါ်ပါသည်။

**တင်ဒါအဆိုပြုလွှာစတင်ရောင်းချမည့်ရက်** – ၂၇–၁၀–၂၀၂၀ရက် တင်ဒါအဆိုပြုလွှာရောင်းချမည့်နေရာ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ ငွေစာရင်းဌာန

တင်ဒါလျှောက်လွှာပိတ်ရက် တင်ဒါဖွင့်ပွဲကျင်းပမည့်အချိန်

၂၆-၁၁-၂၀၂၀ရက်၊ ၁၆:၀၀နာရီ – တင်ဒါတင်သွင်းသူများသို့ ဆက်သွယ် အကြောင်းကြားပါမည်။

အသေးစိတ်အချက်အလက်များ သိရှိလိုပါက ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် website ဖြစ်သည့် www.yau.edu.mm တွင် ၂၇–၁၀–၂၀၂၀ရက်မှစ၍ ကြည့်ရှုနိုင် ပါသည်။ စုံစမ်းမေးမြန်းလိုပါက ဖုန်း-ဝ၉-၉၆၂၆၄၁၇၉၈၊ ဝ၉-၇၉၈၃ဝ၁ဝ၅၅သို့ ရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါသည်။

တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

#### ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ စစ်တွေမြို့ ပရိဘောဂပစ္စည်းများနှင့် စက်ပစ္စည်းများဝယ်ယူခြင်းအတွက် အိတ်ဖွင့်တင်ဒါ (Open Tender) ခေါ်ယူခြင်း

၁။ ၂၀၂၀–၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု(ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံ ငွေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ရုံးများအတွက် အောက်ဖော်ပြပါ ပရိဘောဂပစ္စည်းများနှင့် စက်ပစ္စည်းများ ဝယ်ယူခြင်းအတွက် တိုင်းရင်းသား လုပ်ငန်းရှင်/ ကုမ္ပဏီများအား အိတ်ဖွင့်တင်ဒါတင်သွင်းနိုင်ရန် ဖိတ်ခေါ် အပ်ပါသည်။

၂။ **တင်ဒါလျှောက်လွှာစတင်ရောင်းချမည့်ရက်** – ၂၀–၁၀–၂၀၂၀ရက် တင်ဒါလျှောက်လွှာရောင်းချမည့်အချိန် - ရုံးချိန်အတွင်း

တင်ဒါပိတ်မည့်ရက်/အချိန် - ၁၉-၁၁-၂၀၂၀ရက်ညနေ ၄နာရီ တင်ဒါတင်သွင်း/ရောင်းချမည့်နေရာ – ပြည်နယ်ပညာရေးမှူးရုံး၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့

၃။ တင်ဒါအောင်မြင်သည့်ကုမ္ပဏီများသည် မိမိတာဝန်ယူ ဆောင်ရွက်မည့် လုပ်ငန်းများအတွက် အခြေခံပညာဦးစီးဌာနမှ သတ်မှတ်ထားသော စံချိန် စံညွှန်း၊ အရည်အသွေးအတိုင်း ဆောင်ရွက်ပေးရမည်။ အသေးစိတ် အချက် အလက်များသိရှိလိုပါက အောက်ပါဌာနများတွင် လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးဌာန ဖုန်း-၀၄၃–၂၀၂၂၆၄၉ ျခိုင်ပြည်နယ်ပညာရေးမှူးရုံး၊ စစ်တွေမြ<u>ို့</u>

ဖြစ်စေ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။

တင်ဒါခေါ်ယူရေးနှင့် စိစစ်ရေးကော်မတီ

#### အစည်းအဝေးအကြောင်းကြားခြင်း

Pyi Chit Company Limited သည် အစုရှယ်ယာမတည်ငွေ လျှော့ချခြင်းအား အစုရှယ်ယာရှင်များ၏ အတည်ပြုချက်ရယူရန် အထူးအထွေထွေ အစည်းအဝေးကို ၂၆–၁၀–၂၀၂၀ရက် နံနက် ၁၀:၃၀နာရီ ကုမ္ပဏီအစည်းအဝေးခန်းမ၌ ကျင်းပမည် ဖြစ်ပါကြောင်း အကြောင်းကြားအပ်ပါသည်။

Pyi Chit Company Limited

#### ကန့်ကွက်နိုင်ပါကြောင်း

ဥတ္တရသီရိမြို့၊ ဇဝနသိဒ္ဓိရပ်ကွက်၊ မြေတိုင်းရပ်ကွက်အမှတ်၊ ၁/ဥတ္တရသီရိ မြောက်ရပ် ေနေ များများ မြေရေယာ ၅ ဒသမ ၀၀ ဧကရို မြေကွက်အမှတ်(ဥ-၈)၊ တကောင်ဘွားကုမ္ပဏီလိမ်တက် အမည်ပေါက် ပါမစီမြေကွက်ကို တကောင်ဘွား ကုမ္ပဏီလိမ်တက်မှ မြေငှားစာချုပ် လျှောက် ထားလာပါသဖြင့် ကန့်ကွက်လိုသူများအနေဖြင့် တရားဝင်ပိုင်ဆိုင်မှုစာချုပ်စာတမ်းများ၊ တရားရုံးအဓိန့်ဒီကရီများ အထောက်အထားခိုင်လုံစွာတင်ပြ၍ နေပြည်တော်စည်ပင်သာယာ ရေးကော်မတီ၊ မြို့ပြစိမ်ကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနသို့ ကြော်ငြာပါသည့်ရက်မှစ၍ ၁၅ ရက် . အတွင်း လာရောက်ကန့်ကွက်နိုင်ကြောင်းနှင့် သတ်မှတ်ကာလအတွင်း ´ကန့်ကွက်မှုမရှိပါက ဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေငှားစာချုပ် လျှောက်ထားလာမှုအား ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

\_ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန နေပြည်တော်စည်ပင်သာယာရေးကော်မတီ

# ဝုဏ်ထူဝမ်းမြောက်ကြောင်းသဝဏ်လွှာ









### ဝုဏ်ထူဝမ်းမြောက်ကြောင်းသဝဏ်လွှာ











### ချွေးထုတ်ငန်းဆေးကို သုံးဆောင်ပါ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။ ၂၀၂၀–၂၀၂၁ဘဏ္ဍာရေးနှစ်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အား

ထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် (မြန်မာ

ကျပ်ငွေ)ဖြင့် အောက်ဖော်ပြပါ ပစ္စည်းများဝယ်ယူရန် (DDP At Site) ဖြင့် အိတ်ဖွင့်

(8 Nos)ဝယ်ယူခြင်း

၂။ ပစ္စည်းများ၏ နည်းပညာစံချိန်စံညွှန်းအဆိုပြုလွှာ (Technical Proposal)နှင့်

ဈေးနှုန်းအဆိုပြုလွှာ (Financial Prposal)တို့အား သီးခြားစီချိပ်ပိတ်၍ တင်ဒါ

ပိတ်ရက်၏ ၁၄:၀၀ နာရီနောက်ဆုံးထား၍ (လူကိုယ်တိုင်)လာရောက်တင်သွင်း

၅။ တင်ဒါပုံစံအား ၂၆–၁၀–၂၀၂၀ရက်မှစတင်၍ ရုံးချိန်အတွင်း လာရောက် စုံစမ်း

ဝယ်ယူနိုင်ပြီး တင်ဒါကြော်ငြာအား ဝန်ကြီးဌာန ဝက်ဆိုဒ် www.moee.gov.mm

ကန့်ကွက်နိုင်ကြောင်း ကြေညာခြင်း

ရသီရိတောင်ရပ်၊ မြေဧရိယာ ဝဒသမ၄၅၉ ဧက၊ မြေကွက်အမှတ် (ဥ–၅၇၆၆

၅ဂု၆၈)၊ ဦးမင်းဇော် (ဘ) ဦးအွန်တီဘော် ၁၂/ပဘတ(နိုင်)ဝ၁ဂု၉၂ဝ အမည်ပေါက်

ပါမစ်မြေကွက်ကို ဦးထွန်းထွန်းလွင် (ဘ) ဦးရပ်ကျင်ကီ(ခ)ရပ်ချင်ကြည်(ခ)

သက်လွင် ၁၂/လသန(နိုင်)၀၀၀၁၈၅၊ ဦးမြင့်ထွန်း(ခ)ငွန်အပ်ကွန် (ဘ) ဦးမောင်

ကိန်း(ခ)ဂွန်ရွှေကင် ၁၂/ပဘတ(နိုင်)၀၀၁၉၉၈၊ ဦးမင်းဇော်(ဘ)ဦးအွန်တီဘေ

၁၂/ပဘတ(နိုင်)၀၁၇၉၂၀ နှင့် ဦးသူရထွန်း (ဘ) ဦးမောင်ကင်း ၁၂/လမတ(နိုင်

၁၀၂၄ဂုဂု တို့မှ မြေပေးမိန့် မူရင်း၊ မြေကွက်အရောင်းအဝယ်စာချုပ်မူရင်း၊ ရောင်းသ

/ဝယ်သူတရားရုံးကျမ်းကျိန်မူရင်း၊ နှစ်ဦးသဘော်တူကတိဝန်ခံချက်မူရင်း၊ ရပ်ကွက်

အုပ်ချုပ်ရေးမှူးထောက်ခံချက်မှုရင်း၊ ရဲစခန်းထောက်ခံချက်မှုရင်း၊ ဝယ်ယူသူမှ

ာန်ခံကတိပြုချက်မူရင်းများတင်ပြပြီး မြေငှားစာချုပ်လျှောက်ထားလာပါသဖြင့်

ကန့်ကွက်လိုသူများအနေဖြင့် တရားဝင်ပိုင်ဆိုင်မှုစာချုပ်စာတမ်းများ၊ တရားရုံ

အမိန့်ဒီကရီများ အထောက်အထားခိုင်လုံစွာတင်ပြ၍ နေပြည်တော်စည်ပင်သ ယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနသို့ ဤကြေညာချက်ပါ

ရှိပါသည့်ရက်မှစ၍ ၁၅ ရက်အတွင်း လာရောက်ကန့်ကွက်နိုင်ကြောင်းနှင့်

သတ်မှတ်ကာလအတွင်း ကန့် ကွက်မှုမရှိပါက ဌာန၏ လုပ်ထုံးလုပ်နည်းများ နှင့်

အညီ မြေငှားစာချုပ်လျှောက်ထားလာမှုအား ဆက်လက်ဆောင်ရွက်ပေးသွာ

သမီးအဖြစ်မှ အမွေပြတ်စွန့်လွှတ်ခြင်း

ကျွန်တော်/ကျွန်မတို့၏သမီး မနွယ်နီလှိုင် ၉/ညဥန (နိုင်)၁၄၇၅၃၃ အား သမီ

အဖြစ်မှ အမွေပြတ်စွန့်လွှတ်ကြောင်း အများသစေရန် ကြေညာအပ်ပါသည်။

ကန့်ကွက်နိုင်ကြောင်းကြေညာခြင်း

မြောက်ရပ်ရှိ မြေကွက်အမှတ်(ဥ–၅၀၉၀–B)၊ ဦးမြင့်သိန်း ၁၂/မဘန(နိုင်)၀၀၂၀၈၅ (ဘ)ဦးသိန်းဝင်း အမည်ပေါက် ပါမစ်မြေကွက်ကို ဒေါ်ခင်ဝင်းကြူ(ခ)Khin Win Kyu

၁၃/နှခန (ပြု)၁၆၄၈၉၈ (ဘ)ဦးဝမ်ကြည်တော(ခ)Wong Chi Kio မှ မှတ်ပုံတင်မိတ္ထူ၊

အိမ်ထောင်စုစာရင်းမိတ္တူ၊ မြေကွက်ဖိုးငွေသွင်းချလန်မိတ္တူ၊ မြေကွက်နေရာယာယီ

ချထားပေးသည့်လက်မှတ်မူရင်း၊ အရောင်းအဝယ်စာချုပ်မိတ္တူ၊ တရားရုံးကျမ်းကျိန်

ဆိုချက်မှုရင်း၊ ဝန်ခံကတိပြုချက်၊ နှစ်ဦးသဘောတူကတိဝန်ခံချက်၊ ရပ်ကွက်အုပ်ချုပ်

ရေးမှူးထောက်ခံချက်မှုရင်း၊ ရဲစခန်းထောက်ခံချက်မှုရင်းများတင်ပြပြီး မြေပေးမိန့်

ထုတ်ပေးပါရန် လျှောက်ထားလာပါသဖြင့် ကန့်ကွက်လိုသူများအနေဖြင့် တရားဝင်

ပိုင်ဆိုင်မှုစာချုပ်စာတမ်းများ၊ တရားရုံးအမိန့် ဒီကရီများ အထောက်အထားခိုင်လုံစွာ

တင်ပြ၍ နေပြည်တော်စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲ

မှုဌာနသို့ ဤကြေညာချက်ပါရှိသည့်ရက်မှစ၍ ၁၅ရက်အတွင်း လာရောက်ကန့် ကွက်

နိုင်ကြောင်းနှင့် သတ်မှတ်ကာလအတွင်း ကန့်ကွက်မှုမရှိပါက ဌာန၏လုပ်ထုံး

လုပ်နည်းများနှင့်အညီ မြေပေးမိန့်လျှောက်ထားလာမှုအား ဆက်လက်ဆောင်ရွက်

ကန့်ကွက်နိုင်ကြောင်းကြေညာခြင်း

ညှာရသိရိမြို့၊ ရွှေနံ့သာရပ်ကွက်၊ မြေတိုင်းရပ်ကွက်အမှတ် ၆/ရွှေနံ့သာ အရှေ့ရပ်၊ သံလွှင်(၁)လမ်းရှိ မြေကွက်အမှတ်(၉)-၁၅၈၆)၊ ဦးအေးချို ၉/ဥတသ(နိုင်) ၁၀၂၂၈၇ (ဘ)ဦးဝဲ အမည်ပေါက် ပါမစ်မြေကွက်ကို ဒေါ်မြတ်မြတ်ခိုင် ၇/ပမန (နိုင်) ၁၄၂၅၄၃ (ဘ)ဦးတင်ဝင်းမှ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူ၊ မြေကွက် တည်နေရာယာယီချထားပေးသည့်လက်မှတ်မှုရင်း၊ အရောင်းအဝယ်စာချုပ်မိတ္တူ၊ တရားရုံးကျွမ်းကျွန်ထိုချက်မှုရင်း၊ ဝန်ခံကတ်ပြုချက်၊ နှစ်ဦးသဘောတူကတိဝန်ခံချက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံချက်မှုရင်း၊ ရဲစခန်းထောက်ခံချက်မှုရင်း၊ များတင်ပြပြီး မြေပေးမိန့်ထုတ်ပေးပါရန် လျှောက်ထားလာပါသဖြင့် ကန့်ကွက် လိုသများအနေဖြင့် တရားဝင်ပြင်ဆိုင်မှာချုပ်စာကုမ်းများ၊ တရားခန်းအမိန်

များတင်ပြပြီး မြေပေးစိနဲ့ ထုတပေးပါရန္ လျှောကထားလာပ၊သဖြင့ ကန္ ကွက လိုသူများအနေဖြင့် တရားဝင်ပိုင်ဆိုင်မှုစာချုပ်စာတမ်းများ၊ တရားရုံးအမိနဲ့ ဒီကရီများ အထောက်အထားခိုင်လုံစွာတင်ပြ၍ နေပြည်တော်စည်ပင်သာယာရေး ကော်မတီ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနသို့ ဤကြေညာချက်ပါရှိသည့်ရက်မှ စ၍ ၁၅ ရက်အတွင်း လာရောက်ကန့်ကွက်နိုင်ကြောင်းနှင့် သတ်မှတ်ကာလအတွင်း ကန့်ကွက်မှုမရှိပါက ဌာန၏လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေပေးမိန့်လျှောက်ထား

ပေးသွားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

ညောင်ဦးမြို့ အမှတ်(၂) နယ်မြေ၊ ဒါးတန်းရပ်ကွက်တွင် နေထိုင်သော

ပုဗ္ဗသီရိမြို့နယ်၊ ဉာဏဒီပရပ်ကွက်၊ မြေတိုင်းရပ်ကွက်အမှတ် ၁–က/ဥတ္တ

ဓာတ်အားပေးစက်ရုံများအတွက် Manual Fork Lifts

၂၅-၁၁-၂၀၂၀ ရက် (၁၄:၀၀)နာရီ

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ

ဖုန်း-ဝ၆၇-၈၁ဝ၄၂၇၈၊ ဝ၆၇-၈၁ဝ၄၂၇၉

မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန

ဦးလှဆောင်-ဒေါ်မြဝင်း

မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန

နေပြည်တော်စည်ပင်သာယာရေးကော်မတီ

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊

ရုံးအမှတ်(၂၇)၊ နေပြည်တော်

(5 Tons -Extra Heavy duty fork pallet truck)

တင်ဒါခေါ် ယူလိုပါသည် –

Tender No. 45/

EPGE/2020-2021

၃။ တင်ဒါပိတ်ရက်နှင့်အချိန်

၄။ တင်ဒါလက်ခံမည့်နေရာ

တွင်လည်း ကြော်ငြာထားမည်ဖြစ်ပါသည်။

မည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

(စုံစမ်းမေးမြန်းခြင်းသည်းခံပါ။)

အအေးမိ၊ ကိုယ်လက်ကိုက်ခဲခြင်း၊ တုပ်ကွေးဖျား၊ အဖျားရောဂါ၊ အနာဝင်ခြင်း နှင့်ချွေးငုတ်ခြင်းများအတွက် မြန်မာ့ဆေးစွမ်းကောင်း

ရွှေမန်းတောင်တိုင်းရင်းဆေးဝါးဖြန့်ချိရေး - အမှတ်(၁၀၂)၊၃၈လမ်း၊ရန်ကုန်မြူ၊ ဖုန်း - (၀၁)၃၇၆၈၀၈၊ ၅၄၉၀၄၂(Res:)၊၀၉ - ၅၅၉၈၄၅၃

### ကန့်ကွက်နိုင်ကြောင်းကြေညာခြင်း

နေပြည်တော်၊ ဥတ္တရသိရိမြို့၊ ဇဝန သိဒ္ဓိရဝ်ကွက်၊ မြေတိုင်းရဝ်ကွက်အမှတ် ၄/ဥတ္တရသိရိမြောက်ရပ်၊ လားရှုံးလမ်းရှိ မြေကွက်အမှတ်(ဥ–၅၉၁၇)၊ ဦးမင်းဇော် ၁/ပဘတ(နိုင်)ဝ၁၇၉၂ဝ အမည်ပေါက် ပါမစ်မြေတွက်ကို ခေါ်ညည်နှင်း ာ၂/ပဘတၤန္ဇင္္ကုိေတြ ပါမစ်မြေကွက်ကို ဒေါ်ညီညြံနြင်း ၁၀/မဒုန(နိုင်)၀၉၈၄၁၅(ဘ)ဦးယဉ်တည် အဓိထောင်စု မှမှတ်ပုံ့တင်မိတ္တူ၊ 999 မှာ မေတြတွဲ။ စာရင်းမိတ္တူအထွေထွေကိုယ်စားလှယ် လွှဲစာ၊ မြေကွက်ဖိုးငွေသွင်းချလန်မိတ္တူ၊ အဆောက်အအုံဓာတ်ပုံ၊ မြေကွက် လွှဲစာ၊ မြေကွက်ဖိုးငေသိုင်းချလန်မိတ္တူ။ အဆောက်အအုံခောတ်ပုံ၊ မြေကွက် နေရာချထားပေးသည့် လက်မှတ်မှုရင်း များတင်ပြငြီး မြေငှားစာချုပ်ထွက်ပေး ပါဝန် လျှောက်ထားလာပါသဖြင့် ကန့်ကွက်လိုသူများအနေဖြင့် တရားဝင် ပိုင်ဆိုင်မှုစာချုပ်စာတမ်းများ၊ တရားရုံး အမိန့် ဒီကရီများ အထောက်အထား နိုင်လုံစွာတင်ပြ၍ နေပြည်တော်စည်ပင် သာယာရေးကော်မတီ မြို့ပြစိမ်ကိန်း နှင့် မြေစီမံခန့်ခွဲမှုဌာနသို့ ဤကြေညာချက်ပြန်ညည့်ကိုမ်စု၍ ၁၅ရက်အတွင်း လာရောက်ကန့် ကွက်နိုင်ကြောင်းနှင့် သတ်မှတ်ကာလအတွင်း ကန့်ကွက်မှ မရှိပါက ဌာန၏လုတ်လုံထုံလုပ်နည်းများ နှင့်အညီ မြေငှားစာချုပ်လျှောက်ထား လာမှုအား ဆက်လက်ဆောင်ရွက်ပေး သွားမည်ဖြစ်ကျောင်း ကြေညာလိုက် ပွားမည်ဖြစ်ကြောင်း ကြေညာလိုက<u>်</u>

ာည်။ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန နေပြည်တော် နေပြည်တော် စည်ပင်သာယာရေးကော်မတီ

#### ကန့်ကွက်နိုင်ကြောင်းကြေညာခြင်း

ဥတ္တရသီရိမြို့၊ ရွှေနံ့သာရပ်ကွက်၊ မြေတိုင်းရပ်ကွက်အမှတ် ၆/ရွှေနံ့သာ စရှေ့ရပ်၊ မြေရေိယာ ၀ ဒသမ ၀၈၂ ဧက၊ မြေကွက်အမှတ်(ဥ–၁၇၇၈)၊ ဦးတုတ် းမြက္မကအမှပာ(မွ-၁<u>(၂۲-)</u> ဘ)ဦးမြရင် ၉/ပမန(နိုင်)၀၅၃၀၈၀ အမည်ပေါက် ပါမစ်မြေကွက်ကို ဒေါ်နွယ်နွယ်ဝေ (ဘ)ဦးစိန်ကျော်ရွှေ ı/ရစ်က(နိုင်)၁၈၅၆၈၁ မှ မြေပေးမိန် မူရင်း၊မြေကွက်အရောင်းအဝယ်စာချုပ် ိရောင်းသူ/ဝယ်သူတရားရုံး ဖူရင်း၊ ရောင်းသူ/ဝယ်သူတရားရုံး ကျန်းကျိန်မှုရင်း၊ နှစ်ဦးသဘောတူ ကတိဝန်ခံချက်မှုရင်း၊ ရပ်ကွက်အုပ်ချုပ် ရေးမျှးထောက်ခံချက်မှုရင်း၊ ရဲစခန်း ထောက်ခံချက်မှုရင်း၊ ဝယ်ယူသူမှ ဝန်ခံ ကတ်ပြုချက်မှုရင်းများတင်ပြပြီး မြေငှား စာချုပ် ပျောက်ထားလာပါသဖြင့် ကန့်ကွက်လိုသူများအနေဖြင့် တရားဝင် ပိုင်ဆိုင်မှုစာချုပ်စာတမ်းများ၊ တရားရုံး အမိန့် ဒီကရီများ အထောက်အထား နိုင်လုံစွာတင်ပြ၍ နေပြည်တော်စည်ပင် သာယာရေးကော်မတီ၊မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနသို့ ဤကြေညာချဂွ ပြီး ဂါရှိသည့်ရက်မှစ၍ ၁၅ရက်အတွင်း လာရောက်ကန့် ကွက်နိုင်ကြောင်းနှင့် မရှိပါက ဌာနှ၏လုပ်ထုံးလုပ်နည်းများ နှင့်အညီ မြေငှားစာချုပ်လျှောက်ထား လာမှုအား ဆက်လက်ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ကြေညာလိုက်

ည်။ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန နေပြည်တော် စည်ပင်သာယာရေးကော်မတီ

#### ကန့်ကွက်နိုင်ကြောင်းကြေညာခြင်း

ု ၀ ၊ ဥတ္တရသိရိမြို့၊ ရွေနံ့သာရပ်ကွက် မြေတိုင်းရပ်ကွက်အမှတ် ၆/ ရွေနံ့သာ အရေရှစ်၊ မလိခ(၂)လမ်းရှိ မြေကွက် အမှတ်(ဥ\_၁၇၁၇) ဒေါမင်းမင်းသန်း အရှေ့ရပဲ၊ မငယ္ အမှတ်(ဥ-၁၅၁၇) ဒေါ်မင်းမင်းယာ ၅/စကန(နိုင်)ဝ၂၈၂၂ (ဘ) ဦးမျိုးမြင် ကင်ဂါက် ပါမစ်မြောကွက်ဂ ကင်/ပသန(နိုင် ခေါ်နှင်းနွယ်နွယ်ထွန်း ၁၄/ပသန(နိုင် ၂၀၃၈၆၆ (ဘ)ဦးမျိုးဝင်းထွန်းမှ မှတိပုံ ၂၀၃၈၆၆ (ဘ)ဦးမျိုးဝင်းထွန်းမှ မှတ်ပုံ ဘင်မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူ၊ မြေကွက်နေရာ ယာယီချထားပေးသည် လက်မှတ်မူရင်း၊ အရောင်းအဝယ်စာချု တရားရုံးကျမ်းကျိန်ဆိုချဂ ဝန်ခံကတိုပြုချက်၊ နှစ်ဦး ရာရေးမှာ မေရွန်း အမှုန်းမှာ အမှုန်းမှာ သည့် ကတိဝန်ခံချက်၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးထောက်ခံချက်မှုရင်း၊ ရဲစခန်း ထောက်ခံချက်မှုရင်းများ တင်ပြပြီး မြေပေးမိန့် ထုတ်ပေးပါရန် လျှောက် ထားလာပါသဖြင့် ကုန်ကွက်လိုသူများ အနေဖြင့် တရားဝင်ပိုင်ဆိုင်မှု စာချုပ် အထော်ယွဲဆွဲထား ်ခွင့်တုံစ်ာလင့်ဂြံမို စာလာမှုးမါး၊ လမားမုံးအဓွန့်ဒွဲယမွှုမါး၊ အဧေရြင့် လမားဝငဂ်ငဆ်ငမီ ၈၁မျိုင နေပြည်တော်စည်ပင်သာယာရေးကေ နေပြည်ပော်မယ် မတ်၊ မြို့ပြစိမ်ကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန သို့ ဤကြေညာချက်ပါရှိသည့်ရက် မှစ၍ ၁၅ ရက်အတွင်း လာရောက် ကန့်ကွက်နိုင်ကြောင်းနှင့် သတ်မှတ် တန့်ကွက်မှုမရှိပါက ငာန၏လုပ်ထုံး လုပ်နည်းများနှင့်အည် မြေပေးမိန့်လျှောက်ထားလာမှုအား ဆ

> ကာင်း ကြေညာလိုက်သည်။ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန နေပြည်တော် စည်ပင်သာယာရေးကော်မတီ

်ဆောင်ရွက်ပေးသွားမည်ဖြစ်

#### ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ မုံရွာမြို့ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲ ရေးဦးစီးဌာန၊ (ဆည်မြောင်း)မုံရွာမြို့မှ ၂၀၂၀–၂၀၂၁ ဘဏ္ဍာရေးနှစ် ကမ္ဘာ့ဘဏ် ချေးငွေ (ADSP) ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် မြောက်ယမားတမံ မူလမြောင်းမကြီး ဆည်ရေသောက်စနစ် ပြုပြင်ခြင်းလုပ်ငန်းအတွက် လိုအပ်သောတည်ဆောက် ရေးပစ္စည်းများ ဂယ်ယူခြင်းနှင့် ပစ္စည်းများသယ်ယူခြင်းလုပ်ငန်းများအတွက် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များမှ မြန်မာကျပ်ငွေဖြင့် အိတ်ဖွင့်တင်ဒါတင်သွင်းရန် င်္ ဖိတ်ခေါ် အပ်ပါသည်။

တင်ဒါပုံစံများရောင်းချမည့်ရက် ၂၄–၁၀–၂၀၂၀ ရက် တင်ဒါလျှောက်လွှာပိတ်မည့်ရက် ၂၃-၁၁-၂၀၂၀ ရက်

တင်ဒါရွေးချယ်မည့်နေရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ တင်ဒါတင်သွင်းသူများကို ဌာနမှ တင်ဒါဖွင့်လှစ်မည့်ရက်/အချိန်

ဆက်သွယ်အကြာင်းကြားပါမည်။ လျှောက်လွှာပုံစံများကို လက်ထောက်ညွှန်ကြားရေးမှူးရုံး၊ ဆည်မြောင် နှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ မုံရွာမြို့တွင် ရုံးချိန်အတွင်း စုံစမ်းမေးမြန်၊

သတ်မှတ်ရက်အချိန်ထက်ကျော်လွန်ရောက်ရှိလာသော လျှောက်လွှာများက် သည့်သွင်းစဉ်းစားမည်မဟုတ်ပါ။

\_\_\_\_\_ အသေးစိတ်သိရှိလိုပါကညွှန်ကြားရေးမှူးရုံး၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီ၊ ခန့်ခွဲရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဖုန်း-၀၇၁–၂၀၂၃၆၂၅ 0၇၁–၂၀၂၃၆၂၆၊ လက်ထောက်ညွှန်ကြားရေးမှူးရုံး၊ ဆည်မြောင်းနှင့်ရေအသုံးရ မှုစီမံခန့်ခွဲရေးဦးစီးဌာန၊ မုံရွာမြို့ ဖုန်း– ၀၇၁–၂၀၂၁၁၈၂ ၊ ၀၇၁–၂၀၂၁၀၅၇ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

#### လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အိတ်ဖွင့်စုပေါင်းတင်ဒါခေါ်ဆိုခြင်း

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတွင် အသုံးပြုရန်အတွက် Card Based Offic Security and Management System (Phase II) နှင့် ပတ်သက်သည့်ပစ္စည်းများကို တင်ဒါအမှတ်-10(T)MOEE/20-21 DDP (At Site) မြန်မာကျပ်ငွေဖြင့် တင်ဒါခေါ်ဆို ဝယ်ယူလိုပါသည်။

အိတ်ဖွင့်တင်ဒါများအား လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန ပစ္စည်းစီမံရေးဌာန၊ ရုံးအမှတ် ၂၇၊ နေပြည်တော်သို့ တင်ဒါပိတ်ရက် ၂၃–၁၁–၂၀၂၀ရက် ၁၄:ဂဂနာရီနောက်ဆုံးထား၍ (လူကိုယ်တိုင်)လာရောက်တင်သွင်းရမည်။

သတင်းစာတွင် ကြော်ငြာပါသည့်ရက်မှစတင်၍ တင်ဒါပုံစံများအား ရုံးချိန် အတွင်း လာရောက်စုံစမ်းဝယ်ယူနိုင်ပြီး လာရောက်ဝယ်ယူရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ COVID–19 ရောဂါဆိုင်ရာညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်၍ ကုမ္ပဏီတစ်ခုလျှင် ကိုယ်စားလှယ်(၁)ဦးသာ လာရောက်ဝယ်ယူ ပါရန် မေတ္တာရပ်ခံအပ်ပါသည်။ တင်ဒါကြော်ငြာအား ဝန်ကြီးဌာန၏ Web–Portal www.moee.gov.mm)တွင်လည်း ကြော်ငြာမည်ဖြစ်ပါသည်။

> တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ ဖုန်း-၀၆၇-၃၄၁၀၂၀၉၊ ၀၆၇-၃၄၁၀၂၈၂

#### မြန်မာနိုင်ငံကြက်ခြေနီအသင်း အိတ်ပိတ်တင်ဒါခေါ်ယူခြင်း

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆောင်ရွက်လျက်ရှိသော လူမှုကရုဏာလုပ်ငန် များတွင် ထောက်ပံ့ရန်အတွက်လိုအပ်သော တစ်ကိုယ်ရေကာကွယ်ရေးသုံးပစ္စည်းမျာ ဝယ်ယူရန်အတွက် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

တင်ဒါပုံစံစတင်ထုတ်ယူရမည့် ရက်နှင့်အချိန် တင်ဒါပိတ်မည့်ရက်နှင့်အချိန် တင်ဒါထုတ်ယူရန်နှင့်တင်သွင်းရမည့် – ၂၄-၁၀-၂၀၂၀ ရက် နံနက် ၁ဝ နာရီ ၆-၁၁-၂၀၂၀ ရက် ညနေ ၄ နာရီ ထောက်ပံ့ပို့ဆောင်ရေးနှင့် ဝယ်ယူဖြည့်တင်းရေးဌာန မြန်မာနိုင်ငံကြက်ခြေနီအသင် ရန်ကုန်ရုံးခွဲ၊ အမှတ်(၄၂)၊ ကမ်းနားလမ်း၊ · ဗိုလ်တထောင်မြို့နယ်၊

ရန်ကုန်မြို့ redcross.org.mm

တင်ဒါစည်းမျဉ်းစည်းကမ်းချက်များနှင့် လုပ်ငန်းများအသေးစိတ်ကိုသိရှိရန် ဖုန်း–၀၉–၄၂၁၀၄၈၈၄၁၊ အီးမေးလ်–mrcslogistics@redcross.org.mm သို့ ရုံးချိန် အတွင်း စုံစမ်းနိုင်ပါသည်။

ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီ မြန်မာနိုင်ငံကြက်ခြေနီအသင်း

အမည်မှန်

ဗဟန်းမြို့နယ်၊ ငါးထပ်ကြီးတောင်၊ စခန်းလမ်း အမှတ် (၁၉၉)နေ မစန်းစန်းဌေး ၁၂/ဗဟန(နိုင်)၁၀၈၁၀၆ ၏ ဖခင်အမည်မှန်မှ ဦးကျော်ကျော်မင်း ၇/မလနု(နိုင်)ဝ၆၈၆၆၂ ဖြစ်ပါကြောင်း။

#### တရားဝင်ဇနီးမယားဖြစ်ကြောင်း အများသိစေရန် ကြေညာခြင်း

ကျွန်ုပ်၏မိတ်ဆွေ မောင်အောင်သောင်းဦး(ဘ)ဦးသောင်းမင်း ၁၂/၁ဂတ(နိုင်)ဝင္ခ၅၉၄ နှင့် မစုတိုးမေတ္တာလွင် (ဘ) ဦးစန်းလွင် ၁၂/မဂတ(နိုင်)၁၀၆၃၄၀ တို့ သည် ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှစတင်၍ လွတ်လပ်သော သဘောဆန္ဒအရ ဗုဒ္ဓ ဘာသာကိုးကွယ်သူများပီင် -တစ်ဦးနှင့်တစ်ဦး အကြင်လင်မယားအဖြစ် မောင်အောင်သောင်းဦး၏ မိဘများအိမ်တွင် ကရားဝင်ပေါင်းသင်းနေထိုင်ခဲ့ကြပြီး နောက်ပိုင်း အခန်းအမှတ် B-၆၊ (၆)လွှာ၊ တိုက်အမှတ်၂၂ ယမုံနာလမ်း၊ ပုသိမ်မြေရပ်ကွက်၊ ဒေါပုံမြို့နယ်တွင် အကြင်လင်မယားအဖြစ် တရားဝ ပေါင်းသင်းနေထိုင်ခဲ့ပြီး ဒေါပုံမြို့နယ်၊ ပုသိမ်မြေရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင်လည်း အကြင်လင်မယားအဖြစ်နေထိုင်ခြင်း အသိအမှတ်ပြုမှတ်တမ်းပြုလုပ်ကာ တရားဝ , းသင်းနေထိုင်ခဲ့ကြပါသည်။

ထိုသို့ ပေါင်းသင်းနေထိုင်ခဲ့ပြီး ယနေ့အချိန်အထိ မောင်အောင်သောင်းဦးနှင့် မစုတို မတ္တာလွင်တို့မှာ တရားဝင်ကွာရှင်းပြတ်စဲခြင်းမရှိဘဲ ယနေ့အချိန်အထိ နှစ်ဦးသဘော အကြင်လင်မယားအဖြစ် တည်ရှိနေကြောင်းနှင့် မစုတိုးမေတ္တာလွင်သည် မောင်အောင် သောင်းဦး၏ ယနေ့အချိန်ထိ တရားဝင်ဇနီးမယားအဖြစ်ကြောင်းနှင့် မောင်အောင် သောင်းဦး၏ သဘောဆန္ဒမပါဝင်ဘဲ ထိန်းသိမ်းထားခွင့်မရှိကြောင်း ထိန်းသိမ်းထားရှိပါက တည်ဆဲဥပဒေများနှင့်အညီ ဆက်လက် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ-ရှေ့နေများနားနေခန်း စုပေါင်းရုံးဝင်း၊ အင်းစိန်မြို့နယ် ဖုန်း-၀၉-၈၉၅၅၀၃၃၃၅

စည်သူအံ့ဘွယ်(LL.B) တရားလွှတ်တော်ရှေ့နေ (Advocate) (စဉ်–၈၄၅၃)

## စစ်ကိုင်းတိုင်းဒေသကြီး၊

ာ။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ လမ်းဦးစီးဌာနမှ ၂၀၂၀–၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် လမ်း/တံတားလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းသုံးပစ္စည်းများကို သက်ဆိုင်ရာလမ်းပိုင်းအလိုက် လုပ်ငန်းခွင်အရောက်(မြန်မာကျပ်ငွေဖြင့်)ဝယ်ယူလိုပါသဖြင့် တင်ဒါတင်သွင်းနိုင်ရန် တင်ဒါလျှောက်လွှာစတင်ရောင်းချမည့်ရက်/အချိန် - ၂၆-၁၀-၂၀၂၀ ရက်မှ ၂၀-၁၁-၂၀၂၀ ရက်ထိ

(ရုံးချိန်အတွင်း) **တင်ဒါလျှောက်လွှာနောက်ဆုံးတင်သွင်းရမည့် ရက်/အချိန် –** ၂၃–၁၁–၂၀၂၀ ရက်မှ ၂၄-၁၁-၂၀၂၀ ရက်ထိ

ဖိတ်ခေါ် အပ်ပါသည်။

လမ်းဦးစီးဌာန၊ ချင်းပြည်နယ်၊ မင်းတပ်ခရိုင်

တင်ဒါခေါ် ယူခြင်း

(ရုံးချိန်အတွင်း) ၂၆–၁၁–၂၀၂၀ရက် ာင်ဒါဖွင့်ပွဲကျင်းပမည့် ရက်/အချိန် နံနက် ၉:၀၀ နာရီ ညွှန်ကြားရေးမှူး(မြို့ပြ) ရုံး၊ လမ်းဦးစီးဌာန၊ တင်ဒါဖွင့်ပွဲကျင်းပမည့်နေရာ

ချင်းပြည်နွယ်၊ ဟားခါးမြို့ ၂။ တင်ဒါလျှောက်လွှာပုံစံနှင့်စည်းကမ်းချက်များကို အသေးစိတ်သိရှိလိုပါက အောက်ဖော်ပြပါဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း တင်ဒါလက်ခံရေးနှင့်စိစစ်ရွေးချယ်ရေးကော်မတီ စသိပေးကြေညာအပ်ပါသည်။ ဖုန်း-၀၉-၄၂)၁၉၀၀၃၆၊ ၀၉-၇၉၂၃၂၀၀၉၅ တင်ဒါဖောင်ဝယ်ယူလိုပါက– ဖုန်း-၀၉-၇၆၃၉၁၅၄၁၂

#### မန္တလေးတိုင်းဒေသကြီး၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာနမှ ၂၀၂၀–၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီး (သာမန်)ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဆည်၊ ကန်၊ တာတမံပြုပြင်ထိန်း သိမ်းခြင်းနှင့် ရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းများအတွက် အိတ်ဖွင့် တင်ဒါလျှောက်လွှာပုံစံများကို ၇၃ လမ်း နှင့် သဇင်လမ်းထောင့်၊ ညွှန်ကြားရေးမှူးရုံး၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တွင် ရုံးချိန်အတွင်း လာရောက်စုံစမ်း ဝယ်ယူပေးသွင်းနိုင်ပါကြောင်း ကြေညာအပ်ပါသည်။

(က) တင်ဒါလျှောက်လွှာရယူရမည့်ရက် ၂၃–၁၀–၂၀၂၀ ရက်မှ

၂၃-၁၁-၂၀၂၀ ရက် (၁) တင်ဒါသွင်းရမည့်နောက်ဆုံးရက်/အချိန် – ၂၃-၁၁-၂၀၂၀ရက်

၁၆:၃၀ န၁ရီ ၂၆-၁၁-၂၀၂၀ ရက် ( ဂ ) တင်ဒါဖွင့်မည့်ရက်

(ဃ) **တင်ဒါဖွင့်မည့်နေရာ** 

(ခန့်မှန်း) - ၂၆ ဘီလမ်း၊ ၇၀x၇၁လမ်းကြား၊ ဆည်မြောင်း ည့်ရိပ်သာ၊ မန္တလေးမြို့

သတ်မှတ်ရက်အချိန်ထက် ကျော်လွန်တင်သွင်းသည့် လျှောက်လွှာ များကို ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။

အသေးစိတ်သိရှိလိုပါက ဖုန်း–ဝ၂–၂၈၄၈၆၅၄၊ ဝ၂–၂၈၄၈၆၅၅ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

> ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန မန္တလေးတိုင်းဒေသကြီး

#### မွန်ပြည်နယ်အစိုးရအဖွဲ့ မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။ မော်လမြိုင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၏ ၂၀၂၀–၂၀၂၁ ဘဏ္ဍာရေးနှစ် ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် မြို့ရေပေးရေး ရေပိုက်လိုင်းဆက်သွယ်ခြင်းလုပ်ငန်း (၇)ခုကို ဆောင်ရွက်ရန် စိတ်ပါဝင်စားသောမြန်မာနိုင်ငံသားလုပ်ငန်းရှင်များမှ တင်ဒါလျှောက်လွှာတစ်စောင်လျှင် တစ်သောင်းကျပ်နှုန်းဖြင့် အောက်ပါအတိုင်း တင်ဒါအဆိုပြုလွှာတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်-

(က) တင်ဒါလျှောက်လွှာ – ၂၇–၁၀–၂၀၂၀ ရက် (အင်္ဂါနေ့)မှ ၂၆–၁၁–၂၀၂၀ရက်( ကြာသပတေးနေ့)ထိ ရောင်းချမည့်ရက် တင်ဒါလျှောက်လွှာနောက်ဆုံး - ၁-၁၂-၂၀၂၀ ရက် (အင်္ဂါနေ့) တင်သွင်းရမည့်ရက်၊ အချိန် – (၁၆:၃၀)နာရီ

မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ရုံး (ဂ) နေရာ ကျိုက္ခမီလမ်း၊ မောင်ငံရပ်၊ မော်လမြိုင်မြို့

အသေးစိတ်သိရှိလိုပါက မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ရုံးသို့ လူကိုယ် တိုင်ဖြစ်စေ၊ ဖုန်း-ဝ၉-၅၂၃၂၂၅၂၊ ဝ၉-ဂ၉၁ဂ၉၁၃၉၃ နှင့် ဝ၉-၄၂ဝဂဝ၁၉၆ဝ တို့သို့ ဖြစ်စေ ရုံးချိန်အတွင်း မေးမြန်းစုံစမ်းနိုင်ပါသည်။

မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့

#### ကန့်ကွက်နိုင်ပါကြောင်း အများသိစေရန်ကြေညာခြင်း

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ အောင်ချမ်းသာကျေးရွာအုပ်စု၊ မြတ်မင်္ဂလာကွက်သစ်၊ ကွင်းအမှတ်(၆၅၆–က)၊ မြေကွက်အမှတ် (၁၄၆)ဟုခေါ်တွင် သော အလျား ၈၀ပေ၊ အနံ ၈၀ပေရှိ မြေကွက်နှင့် ၎င်းမြေကွက်ပေါ်ရှိ မြေပေါ်မြေ အောက် အကျိုးခံစားခွင့်အရပ်ရပ်တို့ကို လက်ရှိတရားဝင်ပိုင်ဆိုင်ပြီး ရောင်းချပိုင်ခွင့် ရှိသူ ဒေါ်သန္တာအောင် ၉/ပဘန(နိုင်)၀၀၀၀၆၅ ထံမှ ကျွန်ုပ်တို့၏မိတ်ဆွေဖြစ်သူ ဒေါ်ခင်မိုးနွယ် ၁၄/ပသန(နိုင်)၁၅၉၈၄၃ မှ ဝယ်ယူရန်အတွက် စရန်ငွေတစ်စိတ် တစ်ဒေသကို ပေးချေထားပြီးဖြစ်ပါ၍ ဤအရောင်းအဝယ်ကိစ္စအား ကန့်ကွက်လို သူများရှိပါက ယနေ့မှစ၍ (၁၀)ရက်အတွင်း ခိုင်လုံသောအထောက်အထားများဖြင့် ကျွန်ုပ်ထံသို့ လာရောက်ဆက်သွယ်ကန့်ကွက်နိုင်ပါသည်။ သတ်မှတ်ရက်အတွင်း လာရောက်ကန့်ကွက်ခြင်းမရှိပါက ဥပဒေနှင့်အညီ အရောင်းအဝယ်ကိစ္စအား ပြီးမြောက်သည်အထိ တရားဝင်ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများ သိစေရန်ကြေညာအပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ–

ဒေါ်နှင်းသန္တာဖြူ (LL.B) ဦးအောင်ကုဋေထွန်း (LL.B) တရားလွှတ်တော်ရေ့နေ တရားလွှတ်တော်ရေ့နေ (စဉ်–၁၁၆၇၆) (စဉ်–၁၁၇၁၂)

အမှတ်(၂၅၀)၊ ပြည်တော်သာ(၅)လမ်း၊ ရပ်ကွက်ကြီး(၅)၊ ပြင်ဦးလွင်မြို့ ဖုန်း-၀၉-၄၀၂၆၁၇၂၂၁၊ ၀၉-၄၃၁၇၂၀၄၅

#### ထုတ်လုပ်ခွင့်လိုင်စင်အမှတ် ဂ/၂၀၁၇. တဆထလ/တိုး(၁၄)၊ တိုင်းရင်းသောဝါးမှတ်ပုံတင်အမှတ်(သေးပြား) - TMR 004815(0320) / (သေးမှန်)TMR 000394(0320)



စစ်မှန်သော ပရဆေး ပစ္စည်းများဖြင့်



#### ဖျားနာကိုက်ခဲ တုပ်ကွေးပျောက်လို့ နာမည်ကျော်

ဆေးစွမ်းထက်လို့နာမည်ကျော် ပြည်သူ့ကျန်းမာရေးအကျိုးမျှော် စိန့်ဘယက် နွေးနီကျော်

အမျိုးသမီးများသွေးသားနှင့်ပတ်သက်၍ ကိုက်ခဲခြင်းကင်းပြီး သွေးသားစိုပြည် ထုပစေပါသည်။



#### ပျောက်ဆုံးကြောင်း

ကျွန်တော် ဦးဝေယံသော် ၁၂/မဂဒ(နိုင်)၁၇၈၈၇၀ ပိုင်ဆိုင်သော မော်တော်ယာဉ်အမှတ် (2l/1371) HYUNDAI POTER II ၏ အုံနာဘုတ် နှင့်အခွန်စိမ်းစာရွက်အမှတ် (00343191) ပျောက်ဆုံးသွားပါသဖြင့် တွေ့ရှိက

ဖုန်း-၀၉-၄၀၀၁၄၄၁၄၇

### ကန့်ကွက်နိုင်ပါသည်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့နယ်ခွဲ၊ ရပ်ကွက်/ကျေးရွာ အုပ်စု၊ ရ–ယ–အ–၃၊ ကွင်း/အကွက်အမှတ်နှင့်အမည် ၁၉၈၅၊ ကျောက်ကြီးကွင်း၊ ဦးပိုင်အမှတ် ၃၄/၁၊ ဧရိယာ ၃ဒသမ၁၂ဧက အကျယ်အဝန်းရှိ ဦးကျော်ညွှန့် အမည် ပေါက်၊ ပုံစံ (၇)ကျပြီး၊ လယ်ယာမြေအမျိုးအစား မြေကွက်အတွင်းမှ (အလျား/ လမ်းမမျက်နှာဖွင့် ပေ၅၀ အနံပေ ၂၇၀ ) [ ဦးပိုင်အမှတ် ၃၄/၂ နှင့် ဦးပိုင်အမှတ် ၃၄/၄ ကြားရှိ] မြေကွက်အပါအဝင် အကျိုးခံစားခွင့်အရပ်ရပ်တို့အား မိမိကိုယ်တိုင် စီမံခန့်ခွဲ ရောင်းချပိုင်ခွင့်ရှိပါသည်ဟု ဝန်ခံကတိပြုပါသူ ဒေါ်ဌေးရီ ၁၄/ပသန(နိုင်)၁၃၅၁၆၄ ထံမှ ဝယ်ယူရန်အတွက် ကျွန်ုပ်တို့၏မိတ်ဆွေက စရန်ငွေတစ်စိတ်တစ်ဒေသကို ပေးချေထားပြီးဖြစ်ပါသည်။

-အထက်ဖော်ပြပါ မြေကွက်၏ အရောင်းအဝယ်နှင့်ပတ်သက်၍ ကန့်ကွက် လိုသူများရှိပါက ဤကြော်ငြာပါသည့်ရက်မှစ၍ ခုနစ်ရက်အတွင်း ခိုင်လုံသော စာချုပ်စာတမ်းအထောက်အထားများ ယူဆောင်၍ ကျွန်ုပ်တို့ထံသို့ လာရောက် ကန့်ကွက်နိုင်ပါသည်။ ကန့်ကွက်သူမရှိပါက အထက်ဖော်ပြပါမြေကွက်၏ အရောင်း အဝယ်ကို ဥပဒေနှင့်အညီ အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိ စေရန်ကြေညာအပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ– ဦးမောင်မောင်သူရ(မြောင်းမြ) ဦးဖေယျာထွန်း(LL.B) တရားလွှတ်တော်ရှေ့နေ (စဉ်–၁၂၅၃၂) LL.B, A.G.T.I(EP), D.B.L, D.M.L တရားလွှတ်တော်ရှေ့နေ (စဉ်–၈၁၀၈) ဒေါ်ချယ်ရီလှိုင်(LL.B) ဦးစိုးလွင်ဦး(LL.B) တရားလွှတ်တော်ရေ့နေ (စဉ်–၈၈၆၁) အထက်တန်းရေ့နေ (စဉ်–၃၇၉၈၁) အမှတ် ၁၃၂၊ ပထမထပ်၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့ ဖုန်း-၀၉-၅၁၈၄၀၄၂၊ ၀၉-၇၃၁၁၅၁၀၅၊ ၀၉-၄၂၁၁၀၈၅၅၁၊ ၀၉-၄၂၅၂၈၇၁၃၄

ကုန်အမှတ်တံဆိပ်၊ ကိုယ်ပိုင်အမှတ်အသားတို့နှင့်ပတ်သက်၍

**အများသိစေရန်ကြေညာခြင်း** ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ (၁) ရပ်ကွက်၊ (၁၇)လမ်း၊ အမှတ်(၅၈)

1

စိန်သရဖူတံဆိပ်

(ယိုးဒယားခေါက်ဆွဲတုံး)

#### ကန့်ကွက်နိုင်ကြောင်းကြေညာခြင်း

လယ်ဝေးမြို့၊ အမှတ် (၄)ရပ်ကွက်၊ မြေတိုင်းရပ်ကွက်အမှတ် ၁၅/ရန်အောင်ရပ် (မီးလောင်မြေ)၊ ဦးပိုင်အမှတ် (၁၂၄)၊ မြေဧရိယာ ဝဒသမဝ၈၉ ဧကရှိ ဦးသန်းမောင်၊ ဦးမြမောင် အမည်ပေါက် အစိုးရ(မြို့မြေ) မြေကွက်ကို ဦးသက်လွင်(ဘ)ဦးစိန်လှိုင် ၉/လဝန္ (နိုင်)ပ၅၁၇၄၂ မှ အမွေခွဲဝေပေးကစ်းခြင်းကတ်စာ့ချုပ်၊ တုရားရုံးကျမ်းကျိန် လွှာမူရင်းများတင်ပြ၍ မြေဧရိယာ ဝဒသမဝ၈၉ ဧကရှိသည့်အနက် ဝသသမဝ၄၅ဧက အား ဦးပိုင်ခွဲမြေငှားစာချုပ် လျှောက်ထားလာပါသဖြင့် ကန့်ကွက်လိုသူများအနေဖြင့် တရားဝင်ပိုင်ဆိုင်မှုစာချုပ်စာတစ်းများ၊ တရားရုံးအမိန့် ဒီကရီများ အထောက်အထား တရားလုံးလုံးလူမှုနောျိုးတာများကို များကို ရှေးရှုံးအမနေ့ အားများ အဆက်အဆည်း နိုင်လုံစွာတင်ပြ၍ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ခြို့ပြစိမ်ကိန်းနှင့် မြေစိမ်ခန့်ခွဲမှုဌာနသို့ ဤကြေညာချက်ပါရှိသည့်ရက်မှစ၍ ၁၅ ရက်အတွင်း လာရောက်ကန့်ကွက်နိုင်ကြောင်းနှင့် သတ်မှတ်ကာလအတွင်း ကန့်ကွက်မှုမရှိပါက ဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဦးပိုင်ခွဲ မြေငှားစာချုပ်လျှောက်ထားလာမှု အား ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာလိုက် သည်။

မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန နေပြည်တော်စည်ပင်သာယာရေးကော်မတီ

က**န့် ကွက်နိုင်ပါသည်** ရုန်ကုန်တိုင်းဒေ့သကြီး၊ မြောက်ဥတ္တလာပမြို့နယ်၊ ရွှေပေါက်ကံ၊ ရပ်ကွက် တ်(၁၁/၂)၊ ပုဂံလမ်း၊ မြေကွက်အမှတ်(၆)၊ မြေဧရိယာ (၄၀ပေx၆၀ပေ) အကျယ် အဝန်းရှိမြေကွက်၏ မူလအမည်ပေါက် ဒေါ်မနု ၁၂/လကန(နိုင်)၀၄၁၉၇၄ ထံမှ အရပ်စာချုပ်အဆင့်ဆင့်ဖြင့် ဝယ်ယူခဲ့ပြီး လက်ရှိပိုင်ဆိုင်ရောင်းချပိုင်ခွင့်ရှိကြောင်း ဝန်ခံ၍ ဒေါ်ဌေးဝင်း ၁၂/ဥကမ(နိုင်)ဝ၄၃၃၄၂ နှင့် ဒေါ်စန်းစန်းထွေး ၁၂/ပဘတ(နိုင်) ၀၁၃၃၄၅ တို့က အဆိုပါမြေကိုရောင်းချလိုကြောင်း ကမ်းလှမ်းသဖြင့် ကျွန်ုပ်၏ မိတ်ဆွေ ဦးအောင်ကျော်ဦး ၁၂/ဥကတ(နိုင်)၀၂၄၉၆၄ က ဝယ်ယူရန်ရောင်းဖိုးငွေ တစ်စိတ်တစ်ဒေသကို စရန်ငွေပေးချေပြီးဖြစ်ပါသည်။ အရောင်းအဝယ်ကို ကန့်ကွက် လိုသူများရှိပါက ယနေ့မှ (၇)ရက်အတွင်း ကျွန်ုပ်ထံကန့်ကွက်နိုင်ပါသည်။ သတ်မှတ် ရက်ကျော်လွန်ပါက အရောင်းအဝယ်အား တရားဝင်ဆောင်ရွက်သွားမည်ကို အများ သိစေရန် ကြေညာပါသည်။

လွှဲအပ်ချက်အရ– ဦးသိန်းထွန်း (အခွန်) တရားလွှတ်တော်ရေ့နေ (စဉ်–၁၅၃၆၈)

အမှတ်(ဂုဂု၅)၊ ကေတုမတီလမ်း၊ (၆)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ် ရန်ကုန်တိုင်းဒေသကြီး၊ ဖုန်း-၀၉-၅၁၈၀၇၆၇၊ ၀၁-၃၅၆၅၀၄၈

#### ကြော်ငြာစာ

(အမွေဆက်ခံခြင်းအက်ဥပဒေပုဒ်မ–၂၈၃) မန္တလေးခရိုင်တရားရုံးတော်

၂၀၂၀ ပြည့်နှစ် တရားမအထွေထွေမှုအမှတ် –၉၄

#### ကွယ်လွန်သူ ဦးသန့်ဇော်ဝင်း၏ ကျန်ရစ်သောပစ္စည်းများနှင့်စပ်လျဉ်းသည့်အမှု

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ မနောယျမ ကျေးရွာ၌ နေထိုင်ခဲ့သော ကွယ်လွန်သူ ဦးသန့်ဇော်ဝင်း ကျန်ရစ်သည့် ပုသိမ်ကြီး မြို့နယ်၊ မနောယျမကျေးရွာအုပ်စု၊ ကွင်းအမှတ် (၄၅၆–က/မနောယျမ(မ))၊ ဦးပိုင် အမှတ်(၅၆)၊ ဧရိယာ ၃ ဒသမ ၀၄ ဧကရှိ ယာမြေပေါ်၌ အမွေထိန်းလက်မှတ် ထုတ်ပေးပါမည့်အကြောင်းနှင့် ဒေါ်သင်းကြူဆွေက အမွေဆက်ခံခြင်းအက်ဥပဒေ အရ လျှောက်ထားသဖြင့် ဤအမှုကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၃ ရက် (၁၃၈၂ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် ၁၃ရက်)တွင် ဆိုင်ဆိုကြားနာရန် ချိန်းဆိုထားသည် ဖြစ်သောကြောင့် ထိုကွယ်လွန်သူ ဦးသန့် ဧဝဝင်း၏ ကျန်ရစ်သောပစ္စည်းများတွင် အကျိုးစီးပွားသက်ဆိုင်သည် အဆိုရှိသူတို့အား အဆိုပါအမှုတွင် ၎င်းတို့ (လာရောက် ဆိုင်ဆိုရန် သင့်လျော်မည်ဟု ထင်မြင်လျှင်)ဆိုခဲ့သော ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၃ ရက် (၁၃၈၂ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် ၁၃ရက်)၌ မိမိတို့ကိုယ်တိုင်သော် လည်းကောင်း၊ ကိုယ်စားလှယ်တစ်ဦးဦးအားဖြင့်သော်လည်းကောင်း၊ လာရောက် ဆိုင်ဆိုရန်နှင့် အမွေထိန်းလက်မှတ်မထုတ်ပေးမီ မှတ်တမ်းများကို ကြည့်ရှုရန် အမွေဆက်ခံခြင်းအက်ဥပဒေပုဒ်မ ၂၈၃နှင့်အညီ ဆင့်ဆိုလိုက်သည်။ လာရောက်ခြင်းမရှိ ပျက်ကွက်ခဲ့လျှင် ရုံးတော်က ဒေါ်သင်းကြူဆွေ လျှောက်လွှာအပေါ်၌ စစ်ဆေးဆောင် ရွက်ပြီးလျှင် ၎င်းအမှုအကြောင်းအရာတွင် စီရင်ချက်ချမှတ်လိမ့်မည်ဖြစ်သည်။

၂၀၂၀ပြည့်နှစ် အောက်တိုဘာ ၂၂ ရက်၌ ဤရုံးတော်တံဆိပ်ရိုက်နှိပ်၍ ကျွန်ုပ်လက်မှတ်ရေးထိုး ထုတ်ပေးလိုက်သည်။

> (ဝင်းကိုကို) တွဲဖက်ခရိုင်တရားသူကြီး(၃) မန္တလေးခရိုင်တရားရုံး

ကန့် ကွက်နိုင်ကြောင်းကြေညာခြင်း နေပြည်တော်၊ ဒက္ခိဏခရိုင်၊ မျွေသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ မြေတိုင်း ရပ်ကွက်အမှတ် ၄/ရွှေကြာပင်၊ မြေကွက်အမှတ်(၁၄၆၄)၊ ဧရိယာ ၀ ဒသမ ၀၈၂ ဧကရို ဒေါ်ခွေး အစည်ပေါက် ပါမစ်မြောကွက်အမှတ်(၁၄၆၄)၊ ဧရိယာ ၀ ဒသမ ၀၈၂ ဧကရို ဒေါ်ခွေး အစည်ပေါက် ပါမစ်မြောကွက်အား ဒေါ်ကြည်မြင့် (၁၁)ဦးသန်းလေး ရပ်ကျားအမှာ မှာ ချူးမှာ သော ပေး ရှေးအော်မှာ မှာ ချူးမှာ သော အေးခြေး အမည်ပေါက် ပါမစီမြော့ကွက်အား ဒေါ်ကြည်မြင့် (ဘ)ဦးသနံးလေး ၉/ပမန (နိုင်) ၂၂၉၃ဝ မှ မြေပေးမိန့် နှစ်ဦးသဘောတူ အရောင်းအဝယ်စာချုပ် ဒက္ခိဏာရှိုင် တရားရုံးကျမ်းကျိန်လွှာအမှတ်(၁၉၃၅/၂၀၂၀) နှစ်ဦးသဘောတူကတိ ဝန်ခံချက် လျှောက်ထားသူ၏ဝန်ခံကတ်ပြုချက်၊ နိုင်ငံသားစီစစ်ရေးကတ်ပြား အိုခ်ရေးကို ရဲစနန်း ထောက်ခံချက်မှုရင်းများတင်ပြပြီး မြေငှာစာချုပ်သစ်လျှောက်ထားလာပါသဖြင့် ကန့်ကွက်လိုသူများအနေဖြင့် တရားငင်ပိုင်ဆိုင်မှုစာချုပ်စာတစ်းများ၊ တရားရုံး အမိန့်အကရီများ အထောက်အထားခိုင်လုံစွာတင်ပြ၍ နေပြည်တော်စည်ပင်သာယာ ရေးကော်မတိုမြို့ပြစိမ်ကိုန်းနှင့် မြေစီမံခန့်ခွဲမှုဌာနသို့ ဤကြေညာချက်ပါသည့် ရက်မှစ၍ ၁၅ရက်အတွင်း လာရောက်ကန့်ကွက်နိုင်ကြောင်းနှင့်အညီ မြေငှားစာချုပ် အတွင်း ကန့်ကွက်မှုရပါက ဌာနမှလုပ်ထုံးလုပ်နည်းများနှင့်အညီ မြေငှားစာချုပ် သစ်လျှောက်ထားလာမှုအား ဆက်လက်ဆောင်ရွက်လေးသွားမည်ဖြစ်ကြောင်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန နေပြည်တော်စည်ပင်သာယာရေးကော်မတ ကြေညာလိုက်သည်။

#### ကန့်ကွက်နိုင်ကြောင်း အသိပေးကြေညာခြင်း

ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၀)၊ အကွက်အမှတ်(၄/ပဒေသာ)၊ ဦးပိုင်အမှတ် (၂၆၄)၊ မြေယာအမှတ်(264)၊ မြေဧရိယာ ဝ ဒသမ ဝ၅၅ ဧကရှိ ဂရန်မြေကွက်အား ဗိုလ်မှူးကျော်ဇောရှိန် အမည်ဖြင့် ပိုင်ဆိုင်ခဲ့ပြီး အဆိုပါမြေကွက်တွင် အဆောက်အအုံ ဆောက်လုပ်ခြင်းဆောင်ရွက်နိုင်ရေး ဒေါ်ခင်ခင်ရီ ၉/မမန (နိုင်)ဂ၃၈၁၃၅ မှ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် ကန့်ကွက်လိုသူများရှိပါက ပြင်ဦးလွင်မြို့နယ် စည်ပင်သာယာရေးရုံးအင်ဂျင်နီယာဌာနသို့ ဖြစ်စေ၊ ကျွန်ုပ်ထံသို့ဖြစ်စေ ကြော်ငြာပ သည့်ရက်မှစ၍ ရက် ၃၀အတွင်း မြေပိုင်ဆိုင်မှုအထောက်အထားပြည့်စုံစွာဖြင့် လာရောက်ကန့်ကွက်နိုင်ပါကြောင်း ကြေညာအပ်ပါသည်။

ဒေါ်ခင်ခင်ရီ ၉/မမန (နိုင်)ဝ၃၈၁၃၅ အိမ်အမှတ်(၁၃၁)၊ စီလမ်း၊ ၁၀–ကွက်၊ ရပ်ကွက်ကြီး(၁)၊ ပြင်ဦးလွင်မြို့

#### သယံဧာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန မြေတိုင်းဦးစီးဌာန အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

မြေတိုင်းဦးစီးဌာနတွင် အသုံးပြုရန်အတွက် အောက်ပါလုပ်ငန်းသုံးပစ္စည်းများ အား ဌာနအရောက် တန်ဖိုး(D.D.P) (နေပြည်တော်) မြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါ သည်။

စဉ် ပစ္စည်းအမျိုးအမည် အရေအတွက် (က) 10 KVA မီးအားမြှင့်စက် (1) No. (a) Transformer (500 KVA) (11/0.4)KV (1) No. (n) Desktop Computer (12) Sets (ဃ) UPS(1.25 KVA) (12) Sets

အိတ်ဖွင့်တင်ဒါများအား (၉–၁၁–၂၀၂၀) ရက် ၁၂:၀၀ နာရီတွင် နောက်ဆုံး ထား၍ လက်ခံမည်ဖြစ်ပြီး ၁၄:၀၀ နာရီတွင် တင်ဒါဖွင့်လှစ်ပါမည်။ အိတ်ဖွင့်တင်ဒါပုံစံနှင့်အသေးစိတ်အချက်အလက်များကို အောက်ပါလိပ်စာ

တွင် ရယူနိုင်ပါမည်။ တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ

မြေတိုင်းဦးစီးဌာန မြို့ပတ်လမ်း၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော် ဖုန်း-၀၆၇-၃၄၁၃၄၃၃၊ ၀၆၇-၃၄၁၃၀၇၃

လမ်းဦးစီးဌာန၊ ချင်းပြည်နယ်၊ မင်းတပ်ခရိုင် တင်ဒါခေါ်ယူခြင်း ၁။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ လမ်းဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘုထ္ထာ ရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် လမ်း/တံတားလုပ်ငန်းများကို လုပ်ငန်းတင်ဒါစနစ်ဖြင့် ဆောင်ရွက်မည့်ဖြစ်ပါ၍ မြန်မာနိုင်ငံသား တိုင်းရင်းသားလုပ်ငန်းရှင်များအား တင်ဒါတင်သွင်းနိုင်ရန် ၂၆-၁၀-၂၀၂၀ ရက်မှ ၂၀-၁၁-၂၀၂၀ရက်ထိ ရုံးချိန်အတွင်း

တင်ဒါလျှောက်လွှ: ရက်/အချိန် တင်ဒါလျှောက်လွှာနောက်ဆုံးတင်သွင်းရမည့် ရက်/အချိန်

၂၃-၁၁-၂၀၂၀ ရက်မှ ၂၄-၁၁-၂၀၂၀ ရက်ထိ ရုံးချိန်အတွင်း -<sub>[</sub>ဂ-၇-၁-၅၂។ တင်ဒါဖွင့်ပွဲကျင်းပမည့်ရက်/အချိန် တင်ဒါဖွင့်ပွဲကျင်းပမည့်နေရာ ၂၆-၁၁-၂၀၂၀ ရက် နံနက် ၉:၀၀ နာရီ

ညွှန်ကြားရေးမှူး(မြို့ပြ)ရုံး၊ လမ်းဦးစီးဌာန၊ ချင်းပြည်နယ်၊ ဟားခါးမြို့ တင်ဒါလျှောက်လွှာပုံစံနှင့် စည်းကမ်းချက်မျ မှန်းနံပါတ်များသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။ တင်ဒါလက်ခံရေးနှင့်စိစစ်ရွေးချယ်ရေးကော်မတီ

ဖုန်း-ဝ၉-၄၂၂၁၉၀၀၃၆၊ ဝ၉-၇၉၂၃၂၀၀၉၅ တင်ဒါဖောင်ဝယ်ယူလိုပါက ဖုန်း-ဝ၉-၇၆၃၉၁၅၄၁၂

### ကန့်ကွက်နိုင်ကြောင်းကြေညာခြင်း

နေပြည်တော် ပုဗ္ဗသီရီမြို့၊ ဇဝနဒီပရပ်ကွက်၊ မြေတိုင်းရပ်ကွက်အမှတ် နေပြည်တော် ပုဗ္ဗသိရိုမြို့၊ ဧဝနဒိဝရုပ်ကွက်၊ မြေတိုင်းရပ်ကွက်အမှတ် (၁/၂၄၁၆၁) ဦးထူးအောင်မြတ် ၁/တမန (နိုင်)သင္ဂစာဝ (ဘ)ဦးမြင့်သိန်းနှင့် ဦးပြည့်ကျော် ၁/တမန (နိုင်)သင္ဂစာဝ (ဘ)ဦးမြင့်သိန်းနှင့် ဦးပြည့်ကျော် ၁/တမန (နိုင်)သငှစာဝ (ဘ)ဦးမြင့်သိန်း အမည်ပေါက် နှစ် (၃၀) မြေငှား စာချုပ်မြေကွက်ကို ဦးသိန်းစေစ် ၉/မထလ(နိုင်)၁၀၆၈၂၂ (ဘ) ဦးသန်းငွေ မှ နေပြည်တော်စာချုပ်စာတမ်းမှတ်ပုံတင်ရုံး၏ အထွေထွေကိုယ်စားလှယ်လွှဲစာ အမှတ်(၁၁၁၅/၂၁-၇-၂၀၂၀)တင်ပြ၍ ခေါ်မာလာဝင်း ၉/တကန (နိုင်)၁၅၆၈၁၄ နှင့် မှတ်ပုံတင်အရောင်းအဝယ်စာချုပ် ချုပ်ဆိုရန်အတွက် မြေပုံမြေရာစဝင် ရေးကူးပေးပါရန် လျှောက်ထားလာပါသဖြင့် ကန့်ကွက်လိုသူများအနေဖြင့် ကန့်ကွက်လိုသူများအနေဖြင့် နေး၊ ပူးပေးပုရန္ ယျှောကထားလာပည်ဖြင့် ကန္နက္ခကလူသူများအနေဖြင့် တရားဝင်ပိုင်ဆိုင်မှုစာချုပ်စာတမ်းများ၊ တရားရုံးအမိန့်ဒီကရီများ အထောက် အထားခိုင်လုံစွာတင်ပြ၍ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြ စီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနသို့ ဤကြေညာချက်ပါရှိသည့်ရက်မှစ၍ ၁၅ ရက်အတွင်း လာရောက်ကန့်ကွက်နိုင်ကြောင်းနှင့် သတ်မှတ်ကာလအတွင်း ကန့်ကွက်မှုမရှိပါက ဌာန၏လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေပုံမြေရာဇဝင် ရေးကူးခွင့်လျှောက်ထ ကြေညာလိုက်သည်။ လောမှုအား ်ဆက်လက်ဆောင်ပေးသွားမည်ဖြစ်ကြောင်း

မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန နေပြည်တော်စည်ပင်သာယာရေးကော်မတီ

#### အများသိစေရန်ကြေညာခြင်း

ပြင်ဦးလွင်မြို့၊ ရေချစ်းဆိုးရွာ၊ ကွင်းအမှတ်(၆၈၁/ဂ)၊ အမည် ရေချစ်းဆိုး အရှေ့၊ ဦးပိုင်အမှတ်(၅၁) ဧရိယာ ၄ဒသမဝဝဧကအတွင်းမှ ဦးပိုင်(၅၁/၃–က) ဧရိယာ ၀ဒသမျှျှဧကနှင့် ပြင်ဦးလွင်မြို့၊ ရေချစ်းဆိုးရွာ၊ ကွင်းအမှတ်(၆၈၁/ဂ)၊ ရေချစ်းဆိုး အရှေ့၊ ဦးဝိုင်အမှတ်(၅၁) ဧရိယာ ၄ဒသမဝဝဧက အတွင်းမှ အကွက်အမှတ် (၅၁/၃ အရေးျွင့်ပို့အေမှာ (၂၇) ရေသာ ၃၁၁၆၀၀၀က အတွင်းမှာ အကွက်အမှာ (၂၇) (၂၇) (၂၇) ရှိယာ ဝဒသမ၂၂ဧကရိုမြေတွက် (၂)ကွက်အား ရန်ကုန်မြို့၊ အမှတ်(၃၀/B)(၁၇) ထဝ်၊အခန်း(၇)၊ ယောမင်းကြီးလမ်း၊ ဒဂုံမြို့နယ်နေ ဦးသိန်းစိုး ၁၂/စခန့(နိုင်)ဝ၅၃၃၄၂ မှ ဆက်စပ်စာချုပ် (အရပ်ကတိ) စာချုပ်များဖြင့် ဝယ်ယူပိုင်ဆိုင်ခဲ့ပြီး ၎င်းမြေကွက် (၂)ကွက်အား ကျွန်ုပ်၏မိတ်ဆွေဖြစ်သူ ပြင်ဦးလွင်မြို့၊ အမှတ်(၇၃)၊ အနော်ရထာ လမ်း၊ ရုပ်ကွက်ကြီး (၇)နေ ဒေါ်သျှင်မင်းထွန်း ၁၂/စခန့(နိုင်)ဝ၅၃၃၅၅ မှ ဝယ်ယူမည် ်အဆိုပါမြေကွက်နှင့်ပတ်သက်၍ ည်း ေႏြးေႏြးမွာ အနီးအေတြ ေကြးရက်အတွင်း စာရွက်စာတမ်းအထောက်အထားများ နှင့်တကွ ကန့်ကွက်နိုင်ပါသည်။

အဆိုပါမြေကွက်နှင့်ပတ်သက်၍ ကန့်ကွက်ချက်တစ်စုံတစ်ရာမရှိပါက ၎င်း မြေကွက် (၂)ကွက်နှင့်ပတ်သက်၍အရောင်းအဝယ်ကိစ္စများ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ကြေညာအပ်ပါသည်။

\_\_\_ လွှဲအပ်ညွှန်ကြားချက်အရ– အမှတ်(ဒ/၁၃၉)၊ သဇင်လမ်း၊ ရကက(၈)၊ ပြင်ဦးလွင်မြို့ ဖုန်း-၀၉-၄၂၇၁၁၀၃၁၁

#### ကန့်ကွက်နိုင်ကြောင်းကြေညာခြင်း

ပုဗ္ဗသီရိမြို့၊ ဝဏ္ဏဒီပရပ်ကွက်၊ မြေတိုင်းရပ်ကွက်အမှတ် ၉/ပုဗ္ဗသီရိ အနောက်ရပ်မှ၊ မြေဧရိယာ ဝဒသမဝ၅၅ ဧကရှိ မြေကွက်အမှတ် (ပ–၃၂၃ဝ၅) ဦးဇော်ဝင်း ၉/မရမ(နိုင်)၀၂၄၆၁၇ (ဘ)ဦးထွန်းလှိုင် အမည်ပေါက် နှစ် (၃၀) မြေငှားစာချုပ်မြေကွက်ကို ဒေါ်ချစ်ချစ်စံ ၉/မနီမ(နိုင်)၁၁၆၄၆၃ (ဘ) ဦးမြင့်သိန်း မှ နေပြည်တော်စာချုပ်စာတမ်းမှတ်ပုံတင်ရုံး၏ အထူးကိုယ်စားလှယ်လွှဲစာ အမှတ်(၂၂၄/၂၀၂၀)တင်ိပြ၍ ဦးစိုးမင်း၉/လဝန(နိုင်)၁၃၅၉၄၁ နှင့် မှတ်ပုံတင် အရောင်းအဝယ်စာချုပ် ချုပ်ဆိုရန်အတွက် မြေပုံ၊ မြေရာဇဝင်ရေးကူးပေးပါရန် လျှောက်ထားလာပါသဖြင့် ကန့်ကွက်လိုသူများအနေဖြင့် တရားဝင်ပိုင်ဆိုင်မှု စာချိုပ်စာတမ်းများ၊ တရားရုံးအမိန့် ဒီကရီများ အထောက်အထားခိုင်လုံစွာ တင်ပြ၍ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေ စီမံခန့်ခွဲမှုဌာနသို့ ဤကြေညာချက်ပါရှိသည့်ရက်မှစ၍ ၁၅ ရက်အတွင်း လာ ရောက်ကန့်ကွက်နိုင်ကြောင်းနှင့် သတ်မှတ်ကာလအတွင်း ကန့်ကွက်မှုမရှိ ပါက ဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေပုံ၊မြေရာဇဝင်ရေးကူးခွင့် လျှောက်ထားမှုအား ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင် ကြေညာ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန လိုက်သည်။

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊

#### ဖခင်အမည်မှန်

ပျဉ်းမနားမြို့၊ ရွှေချီရပ်ကွက်၊ (၇) ပမ်း၊ (၆/၃၈)နေ မဇာခြည်မြင့်၏ ဖခင်အမည်မှန်မှာ ဦးမောင်မောင် ၉/ပမန (နိုင်)၀၁၂၈၉၁ ဖြစ်ပါကြောင်း။ ဦးမောင်မောင်

#### မိဘအမည်မှန်

့မော်လမြိုင်မြို့၊ ကို၊ တန်းကျောင်း (ပညာမြေ) တက္ကသိုလ် ဝင်တန်းမှ မောင်ဉာဏ်ထွန်းလင်း၏ ဓိဘအမည်မှန်မှာ ဦးငွေ ၁ဝ/ကမရ (နိုင်)၀၇၀၇၈၁ နှင့် ဒေါ်လေး လေးငယ် o/ပမန် (နိုင်)၁၃၈၄၆၉ တို့ ဖြစ်ပါ ကြောင်း။

#### ကန့်ကွက်နိုင်ကြောင်းကြေညာခြင်း

နေပြည်တော် ပုဗ္ဗသီရိမြို့၊ ဝဏ္ဏဒီပ ုပ်ကွက်၊ မြေတိုင်းရပ်ကွက်အမှတ် )/ပုဗ္ဗသီရိုရပ်၊ မြေဧရိယာ ဝဒသမဝ၅၅ အကရို မြေကွက်အမှတ် (ပ–၃၁၆၈၈)၏ မြေပေးစလစ်မူရင်း ပျောက်ဆုံးသွား သဖြင့် မြေကွက်အမည်ပေါက် ဒေါ်ကြည် ကြည်ဝင်း ၉/လဝန (နိုင်)၀၃၇၄၉၂ (ဘ) ဦးရာပြတ်မှ မြေပေးစလစ်မှုရင်းပျောက် ဆုံးကြောင်း ကျမ်းကျိန်လွှာမှုရင်း၊ \_ ဆုံးကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံချက် မူရင်းများ တင်ပြ၍ မြေပေးစလစ်မိတ္တု ူန် လျှောက်ထားလာပါသဖြင့် ကန့်ကွက် သိုသူများအနေဖြင့် တရားဝင်ပိုင်ဆိုင်၊ ု ျပြ စာချုပ်စာတမ်းများ၊ တရားရုံးအမိန့် ဒီကရီ များ အထောက်အထားခိုင်လုံစွာတင်ပြ၍ ခနပြည်တော် ကာ်မတီ၊ မြို့ပြစီမံကန်းနှင့်မြေစီမံခန် ခွဲမှုဌာနသို့ ဤကြေညာချက်ပါရှိသည့် ရက်မှစ၍ ၁၅ရက်အတွင်း လာရောဂ ကန့်ကွက်နိုင်ကြောင်းနှင့် သတ်မှဝ သတ်မှတ် ကန့်ကွက်မှုမရှိပါက ကာလအတွင်း ဌာန၏ လုပ်ထုးယုပ်ျ မြေပေးစလစ်တ္တူမှန် လျှောက်ထား လာမှုအား ဆက်လက်ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန နေပြည်တော် ဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ

#### စည်ပင်သာယာရေးကော်မတီ

ကန့်ကွက်နိုင်ကြောင်း အသိပေးကြေညာခြင်း ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၀) ကွက်အမှတ်(၃/ပဒေသာ)၊ ဦးပိုင် ာမှတ် (၈၃)၊ မြေရေိယာ ၀ ဒသမ ၁၁ ကေရှိ ဂရန်မြေကွက်အား ဦးကိုကြီး အမည်ဖြင့် ပိုင်ဆိုင်ခဲ့ပြီး အဆိုပါမြေကွက် တွင် အဆောက်အဦ ဆောက်လုပ်ခြင်း - 8 -ဆောင်ရွက်နိုင်ရေး ဒေါ်အေးကြာ(ခ) သဇင်အောင် ၁၃/လရန (နိုင်)၁၁၈၀၁၅ မှ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါ သဖြင့် ကန့်ကွက်လိုသူများရှိပါက ပြင်ဦးလွင်မြို့နယ် စည်ပင်သာယာရေးရုံး ာင်ဂျင်နီယာဌာနသို့ဖြစ်စေ၊ ကျွန်ုပ်ထံ သို့ဖြစ်စေ ကြော်ငြာပါသည့်ရက်မှစ၍ ရက် ၃၀အတွင်း မြေပိုင်ဆိုင်မှုအထောက် ထားပြည့်စုံစွာဖြင့် ကန့်ကွက်နိုင်ပါကြောင်း ကြေညာအပ်

> ဒေါ်အေးကြာ(ခ)သဇင်အောင် ၁၃/လရန (နိုင်)၁၁၈၀၁၅ အိမ်အမှတ်(၇၈)၊ ပုညလမ်း၊ ၄၅-မြမာလာရပ်၊ ရပ်ကွက်ကြီး(၂)၊ ပြင်ဦးလွင်မြို့

#### ကန့်ကွက်နိုင်ကြောင်းကြေညာခြင်း

နေပြည်တော် ပုဗ္ဗသိရိမြို့၊ ဧဝနဒီပ ကွက်၊ မြေတိုင်းရပ်ကွက်အမှတ် ဒီ/မြို့မရပ်မှ၊ ဧရိယာ ဂဒသမ၁၁၀ မြေကွက်အမှတ် (ပ–၂၂၉၁၄) ဒေါ်မြဲမေ ၁၂/မဂတ(နိုင်)ဝ၃၄၄၆၇ (ဘ) ဒေါ်မြမေ ၁၂/မဂတ(နိုင်)ဝ၃၄၄၆၇ (ဘ) ဦးအေးဒွေး အမည်ပေါက် နှစ် (၃၀) မြေငှားစာချုပ် မြေကွက်ကို ဒေါ်ဂျေညီ ၁/ဆာဒ(နိုင်)ဝ၈၇၀၄၄ (ဘ)ဦးဂျေးမှာ ရန်ကုန်မြို့ စာချပ်စာတစ်းမှတ်ပုံတင်ရုံး ၏ အထူးကိုယ်စားလှယ်လွှဲစာအမှတ် (၃၃၁၈/၂၈-၂-၂၀၂၀)တင်ပြ၍ဦးညိုမင်းစိုး ၅/ယဖပ(နိုင်)ဝ၅၄၁၉၆ နှင့် မှတ်ပုံတင် အရောင်းအဝယ်စာချုပ် ချပ်ဆိုရန် စ္ဓတ္မွက် မြေပုံ၊မြေရာဇဝင်ရေ ပါရန် လျှောက်ထားလာပါသဖြင့် ကန့် ပါရန် လျှောကထားလာပါသဖြင့် ကန့် ကွက်လိုသူများအနေဖြင့် တရားဝင် ပိုင်ဆိုင်မှုစာချုပ်စာတစ်းများ တရားရုံး အမိန့်ဒီကရီများ အထောက်အထား ခိုင်လုံစွာတင်ပြ၍ နေပြည်တော်စည်ပင် သာယာရေးကော်မတီ၊ မြို့ပြစိမ်တိုန်း နှင့်မြေစီမံခန့်ခွဲမှုဌာနသို့ ဤကြေညာ ချက်ပါရှိသည့်ရက်မှစ၍ ၁၅ရက်အတွင်း လာရောက် ကန့်ကွက်နိုင်ကြောင်းနှင့် ာတ်မှတ်ကာလအတွင်း ကန့်ကွက်မှုမရှိ ္ဌာန္၏လုပ်ထုံးလုပ်နည်းများနှင့် အညီ မြေပုံမြေရာဇဝင်ရေးကူးခွင့်လျှောက် ထားလာမှုအား ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ကြေညာလိုက်

\_\_\_\_\_ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန နေပြည်တော် စည်ပင်သာယာရေးကော်မတီ





(ကြက်ဥခေါက်ဆွဲ)

အထက်ပူးတွဲဖော်ပြပါရှိသည့် စိန်တံဆိပ်ကြက်ဥခေါက်ဆွဲတံဆိပ်ကို စာချုပ် မှတ်ပုံတင်အမှတ်(၆၆၈/၇၇) နှင့် စိန်သရဖူတံဆိပ်ယိုးဒယားခေါက်ဆွဲတုံး (စာချုပ် မှတ်ပုံတင်အမှတ်–၅၃၆၈/၉၇) တို့ဖြင့် ရန်ကုန်မြို့စာချုပ်စာတမ်းမှတ်ပုံတင်ရုံး၌ ဦးလင်ဝမ်စိန် (ခ)ဦးမြင့်ဆွေက ကုန်အမှတ်တံဆိပ်နှင့် ကိုယ်ပိုင်အမှတ်အသားတို့ကို မှတ်ပုံတင်သွင်းထားပြီးဖြစ်ပါသည်။ အဆိုပါ စိန်တံဆိပ်ကြက်ဥခေါက်ဆွဲတံဆိပ် အား (စာချုပ်မှတ်ပုံတင်အမှတ် – ၅၆၈၅/၂၀၂၀)နှင့် စိန်သရဖူတံဆိပ်ယိုးဒယား ခေါက်ဆွဲတုံးကို (စာချုပ်မှတ်ပုံတင်အမှတ် – ၅၆၈၆/၂၀၂၀) တို့ဖြင့် ဒေါ်ခင်ခင်အုံးမှာ တရားဝင် အမွေဆက်ခံပိုင်ဆိုင်ပြီးနောက် အဆိုပါ စိန်တံဆိပ်ကြက်ဥခေါက်ဆွဲတံဆိပ် (စာချုပ်မှတ်ပုံတင်အမှတ် – ၈၁၂၅/၂၀၂၀) နှင့် စိန်သရဖူတံဆိပ်ယိုးဒယားခေါက်ဆွဲတုံး (စာချုပ်မှတ်ပုံတင်အမှတ် – ၈၁၂၆/၂၀၂၀)ဖြင့် ဦးစိုးလွင်အား ဒေါ်ခင်ခင်အုံးမှ ရန်ကုန် မြို့စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတော်၌ တရားဝင်ကုန်အမှတ်တံဆိပ်ကို လွှဲပြောင်း ပေးအပ်ခြင်းကို မှတ်ပုံတင်သွင်းချုပ်ဆိုပေးအပ်ခဲ့ပါသည်။ အဆိုပါစာချုပ်အရ ဦးစိုးလွင် အနေဖြင့် စိန်တံဆိပ်ကြက်ဥခေါက်ဆွဲနှင့် စိန်သရဖူတံဆိပ်ယိုးဒယားခေါက်ဆွဲတုံး တို့၏ လုပ်ပိုင်ခွင့်အဝဝကို ရရှိထားသူတစ်ဦးဖြစ်ပါသည်။ အထက်ဖော်ပြပါကုန်အမှတ် တံဆိပ်အမည်အမှတ်အသားဖြင့် စာရွက်စာတမ်း၊ ဆိုင်းဘုတ်၊ ဘလောက်ကြော်ငြာ၊ တံဆိပ်တုံး၊ ငွေပြေစာဖြတ်ပိုင်းအစရှိသည့် ထိုအပေါ်၌ အမှတ်တံဆိပ်ကိုအရောင် အမျိုးမျိုး၊ အရွယ်အစားပုံသဏ္ဌာန်အမျိုးမျိုးပြုလုပ်ပြီးလျှင် မိမိကိုယ်တိုင်စီမံရောင်းချ သော အထက်ဖော်ပြပါ ခေါက်ဆွဲများထည့်သွင်းသည့် ပလတ်စတစ်အိတ်၊ သေတ္တာ ကတ်ထူစက္ကူဘူးအစရှိသည်တို့အပေါ်၌ အဆိုပါအမှတ်တို့ကို ကပ်နှိပ်၍၊ ရိုက်နှိပ်၍၊ ဖိနှိပ်၍ အမျိုးမျိုးပြုလုပ်၍လည်းကောင်း ပိုစတ အစရှိသည်တို့အပေါ်တွင်လည်းကောင်း၊ မဂ္ဂဇင်း၊ ရုပ်ရှင်၊ တီဗွီကြော်ငြာတို့အပေါ်တွင် လည်းကောင်း၊ ကုန်အမှတ်တံဆိပ်အမည်အမှတ်အသားကို တွယ်ကပ်၊ ကပ်နှိပ်၊ ဖိနှိပ်၍ထုတ်လုပ်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တစ်ဝန်းလုံးတွင် လက်လီ

လက်ကားဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။ သို့ဖြစ်ပါ၍ အဆိုပါကုန်အမှတ်တံဆိပ်၊ ကိုယ်ပိုင်အမှတ်အသားတို့အား တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း၊ တုပ၍ ပုံသဏ္ဌာန် တူအောင်ဖြစ်စေ၊ အများပြည်သူထင်ယောင်ထင်မှား ဆင်တူယိုးမှားဖြစ်စေ၊ အတု အပထုတ်လုပ်သုံးစွဲဖြန့်ဖြူးရောင်းချခြင်းအပါအဝင် တခြားနည်းလမ်းတစ်စုံတစ်ရာ ဖြင့် ဦးစိုးလွင်၏အကျိုးစီးပွားကို ထိခိုက်နှစ်နာအောင် ပြုမူဆောင်ရွက်လာပါက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တည်ဆဲဥပဒေများနှင့်အညီ ရာဇဝတ်(ပြစ်မှု) ကြောင်း၊ တရားမကြောင်းတို့ဖြင့် ထိရောက်စွာတရားစွဲဆို အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

ကျွန်ုပ်မိတ်ဆွေ၏ လွှဲအပ်ညွှန်ကြားချက်အရ– ဦးအောင်မင်းထွန်း (LL.B) ဦးစိုးဝင်း(LL.B) တရားလွှတ်တော်ရှေ့နေ တရားလွှတ်တော်ရှေ့နေ (စဉ်-၁၃၃၇၉/၁၇) (စဉ်–၇၆၈၀/၁၀) တိုက်အမှတ် (၉/၁၁)၊ အခန်းအမှတ် (၁၀၂/အီး)၊ ပထမထပ်၊ ၃၆လမ်းတို၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဖုန်း–၀၉–၄၄၃၀၅၃၃၂၆



#### ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ရန်ကုန်တိုင်းဒေသကြီးအစိုးရ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပစ္စည်းဝယ်ယူရေးတင်ဒါကော်မတီ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရှိ လုပ်ငန်းတာဝန်ခံ အဖွဲ့ များတွင် အသုံးပြုရန်အတွက် လိုအပ်သော အောက်ဖော်ပြပါ လုပ်ငန်းသုံးပစ္စည်းများကို သတ်မှတ်နေရာအရောက် ကျပ်ငွေဖြင့် ဝယ်ယူ လိုပါသဖြင့် စိတ်ပါဝင်စားသည့် လုပ်ငန်းရှင်များအနေဖြင့် အိတ်ဖွင့်တင်ဒါများ ပေးသွင်းနိုင်ပါကြောင်း ဖိတ်ခေါ် အပ်ပါသည်–

စဉ်	ပစ္စည်းအမျိုးအမည်
-----	-------------------

#### အရေအတွက်

#### (က) ဘိလပ်မြေ(ပြည်တွင်း) ( ခ ) ကတ္တရာ/ရေရောကတ္တရာ

၁၂၄၃၃၂၆ အိတ်

၂၀၈၀/၈၀ တန် ( ဂ ) မြစ်ကျောက်စရစ်/ခွဲကျောက်/မြစ်သဲကြမ်း ၄၄၅၁၀/၉၀၀၀/၂၃၀၀၀ ကျင်း

အိတ်ဖွင့်တင်ဒါပုံစံနှင့်စည်းကမ်းချက်များကို ၂၆–၁၀–၂၀၂၀ ရက်မှစ၍ ရောင်းချမည်ဖြစ်ပြီး အိတ်ဖွင့်တင်ဒါများကို ၂၃-၁၁-၂၀၂၀ ရက် ၁၂:၀၀ နာရီ နောက်ဆုံးထား၍ တင်သွင်းရန်ဖြစ်ပါသည်။ တင်ဒါစိစစ်ရွေးချယ် မည့်ရက်အား ထပ်မံအကြောင်းကြားပါမည်။

၃။ တင်ဒါပုံစံအား မြို့တော်ခန်းမ(ပထမထပ်) ဘဏ္ဍာရေးနှင့်ငွေစာရင်း ဌာန၊ ပစ္စည်းဝယ်ယူရေးဌာနစုတွင် ဝယ်ယူနိုင်ပါသည်။ အသေးစိတ်အချက် အလက်များကို ဖုန်း-ပ၁-၃၈၈၇၃၂ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်း နိုင်ပါသည်။

ပစ္စည်းဝယ်ရေးတင်ဒါကော်မတီ

#### ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာန (အိတ်ဖွင့်တင်ဒါခေါ် ယူခြင်း)

၁။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ လမ်းလုပ်ငန်းများတွင် အသုံးပြုရန်လိုအပ်သည့် အောက်ပါစက်၊ ယန္တရား(၅)မျိုးကို မြန်မာကျပ်ငွေဖြင့် ဌာနဂိုဒေါင်အရောက် အိတ်ဖွင့်တင်ဒါခေါ်ယူ၍

စဉ်	ပစ္စည်းအမျိုးအမည်	390	ခရ	Country of	မှတ်ချက်
		390	ဘွက်	Origin	
ЭШ	Mobile Asphalt	2	Nos	China/India	1 Lot
	Concrete Plant(20 Tons)				
JII	Wheel Loader(14 Tons)	5	Nos	China	1 Lot
ЯII	Mini Excavator(8 Tons)	6	Nos	Japan/Korea	1 Lot
ŞΙΙ	Generator(500 KVA)	1	Set	Japan/Italy/	1 Lot
	(With ATS)			UK/France/USA	1 Lot
၅။	Motor Grader(14~16 Tons)	2	Nos	Japan/Italy/	
				Germany/USA	1 Lot
	ကင်ဒါပုံစုံရောင်းချမှုသို့ရကို	3		18-20-10 10 em	

တင်ဒါပိတ်မည့်ရက်/အချိန် ၂၄-၁၁-၂၀၂၀ရက်၊ ညနေ ၄:၀၀နာရီ

တင်ဒါပုံစံရောင်းချမည့်နေရာ–ရုံးအမှတ်(၁၁)ရှေ့အဝင်ဂိတ်၊နေပြည်တော် အသေးစိတ်အချက်အလက်များကိုသိရှိလိုပါက အောက်ပါဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း စုံစမ်းမေးမြန်းနိုင်ပါသည်။

ဆောက်လုဝ်ရေးဝန်ကြီးဌာန၊ တည်ဆောက်ရေးပစ္စည်းများစိစစ်ရွေးချယ်ဝယ်ယူရေးအဖွဲ့ စက်မှုဌာနခွဲ၊လမ်းဦးစီးဌာနရုံးအမှတ်(၁၁)ဝင်း၊နေပြည်တော် ဖုန်း-၀၉-၄၂၈၆၁၁၆၂၉၊၀၉-၇၉၉၅၉၆၇၄၁၊၀၉-၄၂၆၈၉၉၅၀၁

#### ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ကုန်းလမ်းပို့ဆောင်ရေး အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ငွေလုံးငွေရင်းခွင့်ပြုရနိပုံငွေဖြင့် အောက်ဖော်ပြပါ အဆောက်အဦဆောက်လုပ်ခြင်းနှင့် အကြီးစားပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လုပ်ပါသဖြင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်ကုမ္ပဏီများကို အိတ်ဖွင့်တင်ခါ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်-

U)C	သိုင်းမြန် ဖိတ်ခေါ်အဝဝါသည်–		
စဉ်	လုပ်ငန်းအမည်	အရေအတွက်	တည်နေရာ
(က)	သင်တန်းခန်းမ၊ သရုပ်ပြလေ့ကျင့်ရေးခန်းမနှင့်	(1)lot	ခရီးသည်ပို့ဆောင်ရေး
	နားနေဆောင်ဆောက်လုပ်ခြင်း		ဌာနခွဲ (မန္တလေး)
	(ရေသန့်နှင့်လျှပ်စစ်လုပ်ငန်းအပါအဝင်)–		
	၂ထပ်RC (၁၂၄'x၃၀'x၂၂')(၁)လုံး		
(၁)	ဝန်ထမ်းအိမ်ရာ နှစ်ထပ်အုတ်ညှပ်(၅၀'x၃၀')	(1)Lot	ကုန်စည်ပို့ဆောင်ရေး
	(၁၃)လုံးအတွက် အမိုး၊ ကြမ်းခင်း		ဌာနခွဲ (ရန်ကုန်)
	လှေခါးနှင့် မျက်နှာကြက် အကြီးစားပြုပြင်ခြင်း		
(n)	ဝန်ထမ်းအိမ်ရာ (၆)ခန်းတွဲ (၅)ထပ်တိုက် (၁၀၀'	(1)Lot	ကုန်စည်ပို့ဆောင်ရေး
	x ၅၀')(၂)လုံး၏အပေါ်ဆုံးထပ် မျက်နှာကြက်နှင့်		ဌာနခွဲ (မန္တလေး)
	အမိုးများအကြီးစားပြုပြင်ခြင်းလုပ်ငန်း		

ကင်ဒါပုံစုံနှင့်စုသိုးကမ်းချက်များကို အကက်ပါလုပ်ငန်းကသိုင ရန်ကုန်တိုင်းရုံး (ပုစ္ဇန်တောင်မြို့နယ်)နှင့် ရုံးအမှတ်(၂၉)၊ ကုန်းလမ်းပို့ဆောင်ရေး ရုံးချုပ်(နေပြည်တော်)တွင် ၂၆-၁၀-၂၀၂၀ ရက်မှ ၁၃-၁၁-၂၀၂၀ ရက်ထိ ရုံးချိန် အတွင်း Lot No (၁)ခုချင်းအလိုက် ရောင်းချသွားမည်ဖြစ်ပါသည်။

၃။ တင်ဒါတင်သွင်းခြင်းကို ၂၆–၁၁–၂၀၂၀ ရက် ၁၅:၃၀ နာရီထိ နောက်ဆုံးထား၍ ရုံးအမှတ်(၂၉)၊ ကုန်းလမ်းပို့ဆောင်ရေးရုံးချုပ်၊ နေပြည်တော်တွင် လက်ခံဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး တင်ဒါဖွင့်ဖောက်စစ်ဆေးမည့် ရက်နှင့်အချိန်တို့အား ထပ်မံ အကြောင်းကြားပေးသွားပါမည်။

၄။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ဖုန်း-ဝ၆၇-၄ဝ၅၁၄ဝ၊ ဝ၁-၂၉၁၃၅၂၊ ှ ၂-၄၀၅၉၀၂၅၊ ၀၉-၄၃၀၆၂၂၆၂၊ ၀၉-၅၁၅၀၂၃၀ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ် မေးမြန်းနိုင်ပါကြောင်း ကြေညာအပ်ပါသည်။ ကုန်းလမ်းပို့ဆောင်ရေး

#### ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်၊ အကွက်အမှတ်နှင့်အမည် (၆ဂ၉၊ လှေကူးကွေ့ကြီး)၊ ဦးပိုင်အမှတ် ၃၄၂/၃၉၀၊ ဧရိယာ ၀.၁၅၃ဧကရှိ မြေအား အမှုတွဲအမှတ် ၁၇/၁၉၉၈– ဥးဂိုင်အမှတ် ၃၄)/၁၉(၁၊ ဧရယာ ဝ.၁၅)ဗနာဂရှ မြေအား အမှုတွဲအမှတ် ၁၇/၁၉(၅၈-၁၉(၉) အရ ၃၀-၃-၁၉(၅၈ မှ ၂၉-၃-၂၀)၈ ထိ ဦးအောင်နိုင်အစည်ဖြင့် မြေငှားစာချုပ် မြေငှားဂရန်ရရှိထားသော ဝင်းမြေအား ဦးစည်သူဇေဒ်အမည်ဖြင့် မြေငှားစာချုပ် (အမည်ပြောင်း)လျှောက်ထားရာ ကျိုးကြောင်းဖော်ပြချက်ခိုင်လုံစွာဖြင့် ကန့်ကွက်တင်ပြ နိုင်သူမည်သူမဆို ယခုလျှောက်ထားခြင်းကို ဆောင်ရွက်မပေးသင့်ကြောင်း အထောက် အထားခိုင်လုံစွာဖြင့် ကန့်ကွက်လွှာများကို ဤရုံးသို့ ကြော်ငြာသည့်ရက်မှစ၍ ရက်ပေါင်း ၁၅၅၈က်အတွင်း ကန့်ကွက်နိုင်ကြောင်းနှင့် ကန့်ကွက်မှုရပြာက လျှောက်ထား သူ့အား အထက်မြန်မာပြည်မြေနှင့်အခွန်စည်းမျှာ်းဥပဒေပါပြဋ္ဌာနီးချက်များနှင့်အညီ မြေငှားစာချုပ်(အမည်ပြောင်း)ခွင့်ပြမည်ဖြစ်ကြောင်းအသိပေးကြေညာအပ်ပါသည်။ ကော်လိတ္တော်အရာရှိ၊ မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန



#### **Embassy of India, Yangon Recruitment Notice**

Embassy of India, Yangon invites application from eligible candidates for the post of (a) Clerk cum Caretaker; (b) Peon/Messenger. Application Form and other eligibility conditions are available at our website https://embassyofindiayangon.gov.in/ in the right side of the screen.

#### Open Tender ခေါ်ယူခြင်း

၁။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ အောက်ဖော်ပြပါ အဆောက်အဦဆောက်လုပ်ရန် ရှိပါသဖြင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ တင်ဒါတင်သွင်း ရန် ဖိတ်ခေါ်အပ်ပါသည်–

#### ၂။ ဆောင်ရွက်မည့်လုပ်ငန်း

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ စက်ဆန်း မေတ္ကာမွန်ဝင်းအတွင်းတွင် အလျား ၁၃၂'x အနံ ၄၀'xအမြင့် ၂၁' (၂)ထပ် သံကူကွန်ကရစ် အရာထမ်း၊ အမှုထမ်း လူပျို/အပျိုဆောင် အဆောက်အဦ(၂)လုံးတည်ဆောက်ခြင်း။

၃။ တင်ဒါပုံစံဝယ်ယူနိုင်သည့် – ၂၆–၁၀–၂၀၂၀ ရက်မှ ၉–၁၁–၂၀၂၀ ရက်အထိ နေ့ရက်နှင့်အချိန်

– (ရုံးချိန်အတွင်း) ၄။ **တင်ဒါဖွင့်မည့်ရက်နှင့်အချိန် –** ၂၆–၁၁–၂ဝ၂ဝ ရက် (ကြာသပတေးနေ့)၊

၁၃:ဝဝ နာရီ ၅။ တင်ဒါပုံစံတန်ဖိုး - ကျပ် ၁၀၀၀၀/-၆။ တင်ဒါပုံစံရောင်းချမည့်နေရာ – အမှတ် ၁၀၊ ပန်းဆိုးတန်း

လမ်း၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံးချုပ်၊ မြို့ပြအင်ဂျင်နီယာဌာန။

ဂု။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ရုံးချိန် အတွင်း ဖုန်း-ဝ၁-၂၅၃၃၅၈၊ ဝ၉-၄၃၁၂၇၄၆၈ သို့ မေးမြန်းစုံစမ်း နိုင်ပါသည်။

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်

#### Open Tender ခေါ်ယူခြင်း

၁။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ အောက်ဖော်ပြပါ အဆောက်အဦဆောက်လုပ်ရန် ရှိပါသဖြင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ တင်ဒါတင်သွင်း ရန် ဖိတ်ခေါ် အပ်ပါသည်-

၂။ ဆောင်ရွက်မည့်လုပ်ငန်း

မင်္ဂလာတောင်ညွှန့်မြို့နယ်၊စက်ဆန်းမေတ္တာမွန်ဝင်းအတွင်း တွင် အလျား ၁၅၄ပေxအနံ ၈၆ပေxအမြင့် ၁၈ ပေ အရွယ်(၁)ထပ် သံကူကွန်ကရစ် Multi –Function Assembly Hall အဆောက်အဦ (၁)လုံး တည်ဆောက်ခြင်း။

၃။ တင်ဒါပုံစံဝယ်ယူနိုင်သည့် နေ့ရက်နှင့်အချိန်

- ၂၆-၁၀-၂၀၂၀ ရက်မှ ၉–၁၁–၂၀၂၀ ရက်အထိ

- (ရုံးချိန်အတွင်း) ၄။ တင်ဒါဖွင့်မည့်ရက်နှင့်အချိန် – ၂၆–၁၁–၂၀၂၀ ရက်

(ကြာသပတေးနေ့) ၁၃:၀၀ နာရီ

၅။ တင်ဒါပုံစံတန်ဖိုး **တင်ဒါပုံစံရောင်းချမည့်နေရာ –** အမှတ် ၁ဝ၊ ပန်းဆိုးတန်း

**-** ကျပ် ၁၀၀၀၀/-လမ်း၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံးချုပ်၊ မြို့ပြအင်ဂျင်နီယာဌာန။

ဂု။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ရုံးချိန် အတွင်း ဖုန်း-၀၁-၂၅၃၃၅၈၊ ၀၉-၉၇၃၀၈၅၇၈၅ သို့ မေးမြန်းစုံစမ်း နိုင်ပါသည်။

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်

#### ကန့်ကွက်နိုင်ပါကြောင်းကြော်ငြာခြင်း

ကန္ ကွက်နှင့်ပေကြောင်းကြောငျာရငး တောင်တွင်းကြီးမြို့၊ အုန်နေတ(၂)ရုပ်ကွက်၊ အကွက်အမှတ်နှင့်အမည် (၁၁၊ ကွက်သစ် ရပ်)၊ ဦးဖိုင်အမှတ် (၆၂-ဃ)၊ ဧရိယာ ၀ ဒသမ ၀၄၀ ဧကရှိ မြေကွက်ကို ဦးစိုးနန်းအမည်ဖြင့် လည်းကောင်း၊ တောင်ပြင်(၁)ရုပ်ကွက်၊ အကွက်အမှတ်နှင့်အမည် (၁၂၊ ရွှေမှော်တောရပ်)၊ ဦးပိုင်အမှတ် (၁၃၅-၁၊ ၁၃၆-က)၊ ဧရိယာ ၀ ဒသမ ၀၄၃ ဧကရှိမြေကွက်ကို ဦးရွေးခေဝိထိုက် အမည်ဖြင့်လည်းကောင်း၊ တောင်ပြင်(၁)ရုပ်ကွက်၊ အကွက်အမှတ်နှင့်အမည် (၁၂ ရွှေနော်တော ရုပ်)၊ ဦးပိုင်အမှတ် (၁၃၅-၁)၊၊ ဧရိယာ ၀ ဒသမ ၀၄၃ ဧကရှိမြေကွက်ကို ဦးသန်းစေဝိထိုက် အမည်ဖြင့်လည်းကောင်း၊ စက်မှု ဖိန်းပွားမြေဂရန်တို့အား ဤရုံးသို့လျှောက်ထားလာသဖြင့် ကန့်ကွက်လိုသူများရုပ်က ဤကြော်ဦးပေးသည့်ရက်မှု၍ ၁၅ ရက်အတွင်း ခိုင်လုံသည့် စာရွက်အတာမ်းအထောက်အထားများဖြင့် တောင်တွင်းကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနတွင်လည်းကောင်း၊ မကွေးခရိုင်အတွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင်လည်းကောင်း၊ ကန့်ကွက်နိုင်ပါကြောင်းနှင့် ကန့်ကွက်သူမရှိပါက လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြော်ငြာအပ်ပါသည်။ ပ်ပါသည်။ င်္ကာပ်လိတ္တော်အရာရှိ မကွေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

#### မိခင်အမည်မှန်

သထုံမြို့နယ်၊ အထက (ပိန္နဲတော) ကျောင်း၊ တက္ကသိုလ်ဝင်တန်းမှ နော်ဝေဝေမြင့်၏ မိခင်အမည်မှန်မှာ နော်သဇင်သန်း ၁၀/သထန (နိုင်)၁၁၁၈၃၄ ဖြစ်ပါကြောင်း။

#### မိခင်အမည်မှန်

သထုံမြို့နယ်၊ အထက(ပိန္နဲတော) ကျောင်း၊ တက္ကသိုလ်ဝင်တန်းမှ စောအောင်မိုးမြင့်၏မိခင်အမည်မှန်မှာ နော်စိုးမြင့် ၁၀/သထန(နိုင်)၁၈၉၉၃၉ နေ၁်စိုးမြင့်

#### ဖခင်အမည်မှန်

သထုံမြို့နယ်၊ အထက(ပိန္နဲတော) တက္ကသိုလ်ဝင်တန်းမှ စော်ဟိန်းဝေအောင်၏ ဖခင်အမည်မှန် မှာ စောငပု ၁၀/သထန(နိုင်)၂၄၈၃၈၇ . ဖြစ်ပါကြောင်း။

#### မိခင်အမည်မှန်

သထုံမြို့နယ်၊ အထက(ပိန္နဲတော) ကျာင်း၊ တက္ကသိုလ်ဝင်တန်းမှ စောဖိုး ထောင်၏ မိခင်အမည်မှန်မှာ နော်လား ကပေါ် ၁၀/သထန(နိုင်)၂၃၈၈၈၂ ဖြစ်ပါ ကြောင်း။

#### မိခင်အမည်မှန်

သထုံမြို့နယ်၊ အထက(ပိန္နဲတော) ကျာင်း၊ တက္ကသိုလ်ဝင်တန်းမှ နော်ချစ် နေ၁်ပန်းဝါ ၁၀/သထန(နိုင်)၁၈၉၈၇၃ ဖြစ်ပါကြောင်း။ နော်ပန်းဝါ

#### ရောင်းမည်

တောင်ဒဂုံ၊ လှော်ကားလမ်းမကြီး၊ ၅၄ ရပ်ကွက်၊ စီးပွားရေးလုပ်ရန် ကောင်း၊ ပေ (၄၀x၆၀)၊ မြေဖို့ ခြံခတ်ပြီး၊ ဂရန်အမည်ပေါက်။

ဖုန်း-၀၉-၅၁၉၄၆၇၄

#### ကန့်ကွက်နိုင်ပါကြောင်းကြော်ငြာခြင်း

တောင်တွင်းကြီးမြို့၊ အုန်းတော(၂) ရပ်ကွက်၊ အကွက်အမှတ်နှင့်အမည် (၁၁၊ ကွက်သစ်ရပ်)၊ ဦးပိုင်အမှတ်(၅၇)၊ ဧရိယာ ဝ ဒသမ ဝဂုဝ ဧကရို မြေကွက်ကို ဦးကျော် ကျော်ထွန်းအမည်ဖြင့် မြေဂရန်အသစ်ကို လည်းကောင်း၊ မောင်းတိုင်(၁)ရပ်ကွက်၊ အကွက်အမှတ်နှင့်အမည် (၆၊ မောင်းတိုင်ရပ်)၊ ဦးပိုင်အမှတ် (၂၂၉)၊ ဧရိယာ ၀ ဒသမ် ၀၉၀ ကေရှိမြေကွက်ကို ဦးစိုးဝင်းအမည်ဖြင့် စက်မှု/စီးပွား မြေဂရန်ကိုလည်းကောင်း၊ ရွှေအိုး(၁)ရပ်ကွက်၊ အကွက်အမှတ်နှင့်အမည် (၂၀၃၄၊ ခင်တဲကွင်း)၊ ဦးပိုင်အမှတ်(၁၁၉၆/ ၁၂၆၆)၊ ဧရိယာ ဝ ဒသမ ၁၃ ဧက်ရှိ မြေကွက် ကို ဒေါ်အေးဝင်းအမည်ဖြင့် မြေဂရန်အသစ်ကို လည်းကောင်း၊ ဤရုံးသို့ လျှောက်ထားလ သဖြင့် ကန့်ကွက်လိုသူများရှိပါက ဤ ကြော်ငြာပါသည့်ရက်မှစ၍ ၁၅ ရက်အတွင်း ခိုင်လုံသည့် စာရွက်စာတမ်းအထောက် အထားများဖြင့် တောင်တွင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင်လည်း ကောင်း၊မကွေးခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင်လည်းကောင်း၊ ကန့်ကွက်နိုင် ပါကြောင်းနှင့် ကန့်ကွက်သူမရှိပါက လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြော်ငြာ မကွေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

#### ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်၊ အကွက်

အမှတ်နှင့်အမည် (၃/၂၆၊ နန္ဒဝန်)၊ ဦးပိုင် အမှတ် (သစ္စာလမ်း–၄၈)၊ ဧရိယာ ဝ ဒသမ ၁၁ဝ ဧကရှိမြေအား အမှုတွဲအမှတ် ၁၄၅/၁၉၉၂-၁၆၆၃ အမ (၁၉-५-၁၆၆၃)မှ (၁၅-५-၂၀၂၃) ထိ ဗိုလ်ကြီးသန်းဝင်းအမည်ဖြင့် နှစ်(၃၀) မြေငှားဂရန်ရရှိထားသောဝင်းမြေနှင့် မုံရွာ မြို့၊ နန္ဒဝန်ရပ်ကွက်၊ အကွက်အမှတ်နှင့် အမည် (၃/၂၆၊နန္ဒဝန်)၊ ဦးပိုင်အမှတ် (သစ္စာ လမ်း– ၅ဝ)၊ ရေိယာ ဝ ဒသမ ၁၁ဝ ဧကရှိမြေ အား အမှုတွဲအမှတ် ၂၅၀၃/၁၉၉၄-၁၉၉၅ အရ ၃၁-၁-၁၉၉၄ မှ ၃၀-၁-၂၀၂၄ ထိ ဦးမြကြီးအမည်ဖြင့် နှစ်(၃၀)မြေငှားဂရန် ရရှိထားသောဝင်းမြေ စုစုပေါင်း ဝ ဒသမ ၂၂ဝ ဧကအား ဦးကျော်ခိုင်ထွန်း၊ ဒေါ် ဧင် ဧင်ဝင်း အမည်ဖြင့် မြေငှားစာချုပ်(အမည်ပြောင်း) လျှောက်ထားရာ ကျိုးကြောင်းဖော်ပြချက် ခိုင်လုံစွာဖြင့် ကန့်ကွက်တင်ပြနိုင်သူမည်သူ မဆို ယခုလျှောက်ထားခြင်းကို ဆောင်ရွက် မပေးသင့်ကြောင်း အထောက်အထားခိုင်လုံ စွာဖြင့် ကန့်ကွက်လွှာများကို ဤရုံးသို့ ကြော်ငြာသည့်ရက်မှစ၍ ရက်ပေါင်း ၁၅ ရက် အတွင်း ကန့်ကွက်နိုင်ကြောင်းနှင့် ကန့်ကွက်မှု မရှိပါက လျောက်ထားသအား အထက်မြန်မာ ပြည်မြေနှင့် အခွန်စည်းမျဉ်းဥပဒေပါ ပြဋ္ဌာန်း ချက်များနှင့်အညီ မြေငှားစာချုပ်(အမည် ပြောင်း) ခွင့်ပြုမည်ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။

်ကော်လိတ္တော်အရာရှိ မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

#### အထူးဝမ်းနည်းကြေကွဲခြင်း ဒေါ်တင်ကြည်(ရန်ကုန်) အသက် (၉၄)နှစ်

ပါမောက္ခ ဦးဝင်းနိုင် (ဌာနမှူး၊ ငြိမ်း၊ အသည်းရောဂါပညာဌာန၊ ရန်ကုန်အထူးကု ဆေးရုံကြီး)နှင့် ဒေါ်နီလာခင်တို့၏ ချစ်လှစွာသော မိခင်ကြီး ဒေါ်တင်ကြည်သည် ၂၁–၁၀–၂၀၂၀ရက်တွင် ကွယ်လွန်သွား ကြောင်း သိရပါသဖြင့် ကျန်ရစ်သူမိသားစုနှင့်အတူ ဝမ်းနည်းကြေကွဲ ရပါသည်။

> မြန်မာနိုင်ငံအစာအိမ်အူလမ်းကြောင်းနှင့် အသည်းရောဂါပညာအဖွဲ့ (MGLS)

#### ပဋိဇီဝဆေးယဉ်ပါးမှုတိုက်ဖျက်ရေး အသိပညာပေး ကာတွန်းနှင့်ပိုစတာပြိုင်ပွဲ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသည် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၈ ရက်မှ ၂၄ ရက်အတွင်း ကျရောက်မည့် ကမ္ဘာ့ပဋိဖီဝဆေးဆိုင်ရာ အသိပညာပေးရက်သတ္တပတ် World Antimicrobial Awareness Week (WAAW) အထိမ်းအမှတ်အဖြစ် ကာတွန်းပြိုင်ပွဲနှင့်ပိုစတာပြိုင်ပွဲကို ကျင်းပ ပြုလုပ်မည်ဖြစ်ပါသည်။

အသက်(၁၈)နှစ်နှင့်အထက် ကာတွန်းပညာနှင့် ပိုစတာပညာ စိတ်ဝင်စားသူမည်သူမဆို မိမိတို့၏ကာတွန်းများနှင့် ပိုစတာများကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၆ ရက် (သောကြာနေ့) ညနေ ၄:၀၀ နာရီ နောက်ဆုံးထား၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန၊ အမှတ် (၃၅)၊ မော်ကွန်းတိုက်လမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး (သို့မဟုတ်) nationalhealthlaboratory @ gmail.com သို့ ပေးပို့နိုင်ပါသည်။ အသေးစိတ်အချက်အလက်များနှင့် ပြိုင်ပွဲစည်းကမ်းချက်များကို National Health Laboratory Facebook Page တွင် ကြည့်ရှုနိုင်ပါ

#### ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ၂၀၂၀ ၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် အောက်ဖော်ပြပါလုပ်ငန်းကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်ပါ၍ မြန်မာနိုင်ငံသားပြည်တွင်းကုမ္ပဏီ လုပ်ငန်းရှင်မည်သူမဆို တင်ဒါတင်သွင်းနိုင်ရန် ဖိတ်ခေါ် အပ်ပါသည်-

(က) ဝန်ထမ်းအိမ်ရာ ၆ ခန်းတွဲ (၉၇ ပေ x ပေ ၄၀) RCC ၂ ထပ်၊ သွပ်မိုး၊ ကွန်ကရစ်ကြမ်းခင်း၊ ပိုင်ရိုက်ခြင်း၊ ရေမီးအပါအဝင်ဆောက်လုပ်ခြင်း။

အဆိုပါလုပ်ငန်းအတွက် လုပ်ငန်းဆိုင်ရာအဆိုပြုလွှာများကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး ပထမထပ်၊ မြို့နယ်စုပေါင်းရုံး၊ မြက်တို၊ ပုသိမ်မြို့သို့ ၂၆–၁၀–၂၀၂၀ ရက်မှ စတင်ဝယ်ယူနိုင်ပြီး ၂၅–၁၁–၂၀၂၀ ရက် ၁၅:၀၀ နာရီနောက်ဆုံးထား၍ ပြန်လည်တင်သွင်းရမည်ဖြစ်ပါ

၃။ တင်ဒါနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို သိရှိလိုပါက စုန်း–၀၄၂–၂၉၂၅၆၊ ၂၉၂၅၇ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

#### အစုရယ်ယာလျှော့ချခြင်း

Solutions Plus Co.,Ltd. မှ အစုရှယ်ယာမတည်ငွေရင်း ကျပ်သန်း-၅၀၀ မှ ကျပ်သန်း-၂၀၀ သို့ ပြင်ဆင်လျှော့ချလိုက်ပါ ကြောင်း ကြေညာအပ်ပါသည်။ Solutions Plus Co.,Ltd.

#### ကန့်ကွက်နိုင်ပါသည်

ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ် ၂၅အီး/၉၊ မြေကွက်အမှတ်–၃၀ဒီ၊ ဧရိယာ ၀ ဒသမ ၁၆၈ ဧက၊ (အလျား ၅၀ပေхအနံ ၁၄၈ပေ) အကျယ်အဝန်းရှိ ဂရန်ရှိမြေပိုင်မြေအမျိုးအစား မြေကွက်အတွင်းမှ (အလျား/လမ်းမ မျက်နှာဖွင့် ၄၀ပေxအနံ ၇၀ပေ)အကျယ်အဝန်းရှိ (မြေကွက်အမှတ် ၃၀ စီနှင့် ကပ်လျက်ရှိသော) မြေကွက်ဟုခေါ်တွင်သည့် ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ်၊ သီတာရပ်ကွက်၊ သီတာလမ်း၊ အမှတ်(၆၀) မြေကွက်အတွင်းမှ (တရားဝင်မခွဲမစိတ်ရသေးသော) မြေကွက်အပါအဝင် အကျိုးခံစားခွင့်အရပ်ရပ်တို့အ တရားဝင်အမည်ပေါက်ပိုင်ရှင်များဖြစ်ကြသော (၁)ဒေါ်နော်မရီ ၇/ဒဥန(နိုင်)ဝ၆၉၅၉၇၊ (၂)ဦးစောအဲ(လ်)ဘတ်(ခ)စောခိုအေး ၁၂/ကမတ(နိုင်)ဝ၄၂၇၃၇၊ (၃)ဒေါ်နော်မှုအေး ၁၂/ကမတ(နိုင်)၀၄၂၂၇၄၊ (၄)ဒေါ်နော်ဖီးနာ ၁၂/ကမတ(နိုင်)၀၄၂၆၁၃၊ (၅)ဒေါ်နော် ခင်မေသန်း ၇/ပခန(နိုင်)ဝ၈၅၉၈၇၊ (၆)ဒေါ်နော်ကေတုကျော် ၁၂/ကမတ(နိုင်)ဝ၄၂၆၁၅၊ (၇)ဦးစောခိုထွေး ၁၂/ကမတ(နိုင်)ဝ၄၂၆၁၇ တို့ထံမှ ဝယ်ယူရန်အတွက် ကျွန်ုပ်တို့၏ မိတ်ဆွေက စရန်ငွေတစ်စိတ်တစ်ဒေသကို ပေးချေထားပြီးဖြစ်ပါသည်။

အထက်ဖော်ပြပါ မြေကွက်၏အရောင်းအဝယ်နှင့်ပတ်သက်၍ ကန့်ကွက်လိုသူများ ရှိပါက ဤကြော်ငြာပါသည့်ရက်မှစ၍ ၁၄ ရက်အတွင်း ခိုင်လုံသောစာချုပ်စာတမ်း \_\_\_\_\_\_ အထောက်အထားများယူဆောင်၍ ကျွန်ုပ်တို့ထံသို့ လာရောက်ကန့်ကွက်နိုင်ပါသည်။ ကန့်ကွက်သူမရှိပါက အထက်ဖော်ပြပါမြေကွက်၏ အရောင်းအဝယ်ကို ဥပဒေနှင့် အညီ အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် ကြေညာအပ်ပါ သည်။

လွှဲအပ်ညွှန်ကြားချက်အရ–

ဦးမောင်မောင်သူရ (မြောင်းမြ) LL.B, A.G.T.I(EP), D.B.L, D.M.L ဦးဖေယျာထွန်း LL.B တရားလွှတ်တော်ရှေ့နေ (စဉ်–၁၂၅၃၂)

တရားလွှတ်တော်ရှေ့နေ (စဉ်–၈၁ဝ၈) ဒေါ်ချယ်ရီလှိုင် LL.B

ဦးစိုးလွင်ဦး LL.B

တရားလွှတ်တော်ရှေ့နေ (စဉ်–၈၈၆၁) အထက်တန်းရှေ့နေ (စဉ်–၃၇၉၈၁) အမှတ်–၁၃၂၊ ပထမထပ်၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့ ဖုန်း-၀၉-၅၁၈၄၀၄၂၊ ၀၉-၇၃၁၁၅၁၀၅၊ ၀၉-၄၂၁၁၀၈၅၅၁၊ ၀၉-၄၂၅၂၈၇၁၃၄

### အထူးဝမ်းနည်းကြေကွဲခြင်း

ဘုရား၊ ရဟန်း၊ သိမ်၊ ကျောင်း၊ ရေတွင်း၊ ရေကန်၊ မုခ်ဦး ဒါယိကာမကြီး ဒေါ်တင်ကြည် (မြစ်ကျိုး/ပဲခူး)

အသက် (၉၄)နှစ်

ပဲခူးမြို့၊ ကိုယ့်မင်းကိုယ့်ချင်းလမ်း၊ အမှတ် (၅၆၀)၊ လိပ်ပြာကန်ရပ်နေ (ဦးမောင်ခင်-ဒေါ်မြစိန်)တို့၏သမီး၊ (ဦးသိန်း ဟန်) ၏ချစ်လှစွာသောမနီး၊ (ဒေါ်ခင်စန်း)၊ ပါမောက္ခ ဒေါက်တာတိုးဝင်း (ပါမောက္ခ/ဌာနမှူး-ငြိမ်း၊ ဓာတ်မှန်အထူးကု ဆရာဝန်ကြီး)-ဒေါ်စန္ဒာလွင်၊ ဒေါက်တာဝေလွင် (အရိုးအထူးကုဆရာဝန်ကြီး-ငြိမ်း)-တွဲဖက် ပါမောက္ခ ဒေါက်တာအေးအေး သန်း (မေ့ဆေးအထူးကုဆရာဝန်ကြီး -ငြိမ်း)၊ ပါမောက္ခ ဒေါက်တာနဲ့ နဲ့ အေး (စိတ်ရောဂါအထူးကုဆရာဝန်ကြီး-ငြိမ်း)၊ ပါမောက္ခ ဒေါက်တာဝင်းနိုင် (ပါမောက္ခ/ဌာနမှူး-ငြိမ်း၊ အသည်းအထူးကုဆရာဝန်ကြီး)-ဒေါ်နီလာခင်၊ ဒေါက်တာအေးငြိမ်း (ဒု-ညွှန်ချုပ်၊ FDA)-ဒေါ်လီလီသိန်း၊ ဦးသက်ခိုင် (မြစ်ကျိုးပွဲရုံ-ပဲခူး)- ဒေါ်ဝတ်မှုံ၊ ဒေါ်သန့် စင်တို့၏ ချစ်လှစွာသောအဘွား၊ မြစ်လေးယောက်တို့၏ ချစ်လှစွာသောဘွားဘွားကြီး ဒေါ်တင်ကြည်သည် ၂၁-၁၀-၂၀၂၀ရက် (ဗုဒ္ဓဟူးနေ့) ည ၉:၂၀နာရီတွင် ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ အမှတ် (၁၀)၊ ကန်လမ်း၊ လမင်းကွန်ဒို (၂)၊

### KYAW THAR ENGINEERING & CONSTRUCTION GROUP CO., LT

### အထူးဝမ်းနည်းကြေကွဲခြင်း

ဘုရား၊ ရဟန်း၊ သိမ်၊ ကျောင်း၊ ရေတွင်း၊ ရေကန်၊ မုခ်ဦး ဒါယိကာမကြီး ဒေါ် တင်ကြည် (မြစ်ကျိုး/ ပဲခူး) အသက်(၉၄)နှစ်

ပါမောက္ခ ဒေါက်တာ ဦးတိုးဝင်း(ပါမောက္ခ/ဌာနမှူး-ငြိမ်း၊ ဓာတ်မှန်အထူးကု ဆရာဝန်ကြီး)-ဒေါ်စန္ဒာလွင်၊ ပါမောက္ခဒေါက်တာဦးဝင်းနိုင်(ပါမောက္ခ/ ဌာနမှူး-ငြိမ်း၊ အသည်းအထူးကု ဆရာဝန်ကြီး)-ဒေါ်နီလာခင်တို့၏ ချစ်လှစွာ သော မိခင် ဒေါ်တင်ကြည်သည် ၂၁-၁၀-၂၀၂၀ရက်(ဗုဒ္ဓဟူးနေ့)တွင် ကွယ်လွန် သွားပါသဖြင့်ကျန်ရစ်သူမိသားစုနှင့်အတူထပ်တူထပ်မျှ အထူးဝမ်းနည်းကြေကွဲ ရပါသည်။ အုပ်ချုပ်မှုဒါရိုက်တာအဖွဲ့နှင့် ဝန်ထမ်းမိသားစုများ အာရတော်ဝင်ဆေးရုံ

> ဘုရား၊ ရဟန်း၊ ကျောင်း၊ ပိဋကတ်သုံးပုံ ဒါယကာကြီး **ဦးအုန်းမောင်** (ကန့်ဘလူ) ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) မိုးလေဝသနှင့် ဇလဗေဒဌာန သရုပ်ပြ(ငြိမ်း) ရူပဗေဒဌာန (မန္တလေးတက္ကသိုလ်) WMO Expert (Retired) (Indonesia+ Bangladesh)

> > အသက် (၈၃)နှစ်

ကန့်ဘလူမြို့နေ (ဦးချစ်ဖူး–ဒေါ်စိန်းကြည်)တို့၏သား၊ မန္တလေးမြို့နေ (ဦးဘိုးဝင်း–ဒေါ်သန်းခင်)တို့၏ သားသမက်၊ ရန်ကုန်မြို့၊ ၆၈(အေ–၂)၊ အင်းလျားလမ်းနေ ဒေါ်ကြည်ကြည်အေး(တွဲဖက်ပါမောက္ခ–ငြိမ်း၊ ဓာတု ဗေဒဌာန၊ ရန်ကုန်အဝေးသင်တက္ကသိုလ်) ၏ချစ်လှစွာသောခင်ပွန်း၊ ဦးကျော်ဇံ (USA)–ဒေါ်စန်းယုယုအုန်း(ခေတွ USA)၊ ဒေါ်ထွေးတင်တင်အုန်း (USA)၊ ဒေါ်ထွေးတင်တင်အုန်း (Gagy Singapore)တို့၏ ချစ်လှစွာသောဖခင်၊ မောင်ကောင်းစစ်လွင်၊ မအေး ငြိမ်းဧံ (USA)၊ Sophie May Ohn (USA)၊ မောင်ဝင်းကျော်ဇံ (USA)၊ မဝင့်ဝါဖူးတို့၏ချစ်လှစွာသောအဘိုးသည် ၂၃–၁ဝ–၂ဝ၂ဝရက် (သောကြာနေ့) နံနက် ၂နာရီတွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားပါသဖြင့် ယင်းနေ့ မွန်းလွဲ ၁နာရီတွင် ရေဝေးသုသာနဲသို့ ပို့ဆောင်မီးသင်္ဂြိုဟ်ပြီးဖြစ်ပါကြောင်း ရပ်နီးရပ်ဝေးမှ ဆွေမျိုးမိတ်သင်္ဂဟများအား အသိပေးအကြောင်းကြားအပဲ ပါသည်။

### **ဦးအုန်းမောင်**(ကန့်ဘလူ) အသက် (၈၃)နှစ်

ရန်ကုန်မြို့နေ (ဦးဘိုတင်-ဒေါ်အေးသန်း)တို့၏ညီ၊ ဦးစွန်တီ (ဒု-ပါမောက္ခချုပ်-ငြိမ်း၊ ရန်ကုန်အဝေးသင်တက္ကသိုလ်)-ဒေါက်တာ ဒေါ်တင်တင်(ပါမောက္ခ–ငြိမ်း၊ သင်္ချာဌာန၊ ရန်ကုန် စက်မှုတက္ကသိုလ်)၊ ဦးမောင်မောင်တင် (မန်နေဂျာ-ငြိမ်း သစ်ထုတ်လုပ်ရေး)-(ဒေါ်ရီရီဌေး)၊ ဦးသောင်းမြင့် (ညွှန်မှူး-ငြိမ်း၊ သမဝါယမ)-ဒေါ်ခင်မမလေး (USA)၊ (ဦးလှမြင့်)၊ ဦးမောင်မောင် (ကညန-ငြိမ်း)-ဒေါ်နီလာမြနှောင်း၊ ဦးခင်မောင်ဝင်း (မိုး/ဇလ)-ဒေါ်မြသန်း(တွဲဖက်ပါမောက္ခ–ငြိမ်း၊ သင်္ချာဌာန)၊ ဦးမြင့်ဆွေ (EPC ငြိမ်း)-ဒေါ်သန်းသန်းဝင်း (အလယ်တန်းပြ-ငြိမ်း) တို့၏အစ်ကိုကြီး၊ တူ/တူမ ၁၇ ယောက်၊ မြေး ၁၈ ယောက်တို့၏အဘိုးသည် ၂၃–၁၀–၂၀၂၀ရက် (သောကြာနေ့) နံနက် ၂နာရီတွင် ကွယ်လွန်သွားပါကြောင်း ရပ်နီးရပ်ဝေးမှ ဆွေမျိုးမိတ်သင်္ဂဟများအား အသိပေးအကြောင်း ကြားအပ်ပါသည်။

ညီအစ်ကို မောင်နှမများ၊ တူ/တူမများ၊ မြေးများ

#### ဝမ်းနည်းကြေကွဲခြင်း ဒေါ်ယဉ်ယဉ်မွှန်း အသက်(၉၅)နှစ်

ဘယ်လ်ဂျီယံနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးလင်းဟန် – ဒေါ်လွဲ လွဲဝင်းနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးဝဏ္ဏဟန် – ဒေါ်သက်ထွေးဟန်တို့၏မိခင် ဒေါ်ယဉ်ယဉ်မွန်းသည် ၂၃-၁၀-၂၀၂၀ရက်(သောကြာနေ့)နံနက် ၁:၃၀နာရီတွင် ကွယ်လွန်သွားကြောင်း သိရှိရပါသဖြင့် ကျန်ရစ်သူမိသားစုနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပ်

သြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ

#### အထူးဝမ်းနည်းကြေကွဲခြင်း **ဒေါ်ယဉ်ယဉ်မွှန်း** အသက် (၉၅)နှစ်

သံအမတ်ကြီး ဦးစိုးလင်းဟန် (မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့)-ဒေါ်လဲ့လဲဝင်း၊ ဦးဝ ဏ္ဏဟန် (ဒုတိယညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံရေးရာဦးစီးဌာန)-ဒေါ်သက်ထွေးဟန် တို့၏မိခင်ဖြစ်သူ ဒေါ်ယဉ်ယဉ်မွန်းသည် ၂၃-၁၀-၂၀၂၀ရက်တွင် ကွယ်လွန်သွား ကြောင်း သိရှိရပါသဖြင့် ကျန်ရစ်သူမိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြောကွဲ ရပါသသံ။

> သံအမတ်ကြီး ဦးကျော်စေယျ-စနီး ဒေါ်မွန်မွန်စိုးနှင့် သံရုံးဝန်ထမ်းမိသားစု မြန်မာသံရုံး၊ ပါရီမြို့

#### အထူးဝမ်းနည်းကြေကွဲခြင်း **ဒေါ်ယဉ်ယဉ်မွှန်း** အသက် (၉၅)နှစ်

သံအမတ်ကြီး ဦးစိုးလင်းဟန် (မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့)–ဒေါ်လဲ့လဲ့ဝင်း၊ ဦးဝဏ္ဏဟန်(ဒုတိယညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံရေးရာဦးစီးဌာန)–ဒေါ်သက်ထွေးဟန် တို့၏မိခင်ဖြစ်သူ ဒေါ်ယဉ်ယဉ်မွန်းသည် ၂၃–၁၀–၂၀၂၀ရက်တွင် ကွယ်လွန်သွား ကြောင်း သိရှိရပါသဖြင့် ကျန်ရစ်သူမိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြောကွဲ ရပါသည်။

ညွှန်ကြားရေးမှူးချုဝ် ဦးဟောက်ခန့်ဆုဝ်း ဒုတိယညွှန်ကြားရေးမှူးချုဝ်များနှင့် ဝန်ထမ်းများ အာဆီယံရေးရာဦးစီးဌာန နိုင်ငံခြားရေးဝန်ကြီးဌာန

#### အထူးဝမ်းနည်းကြေကွဲခြင်း **ဒေါ်ယဉ်ယဉ်မွှန်း** အသက် (၉၅)နှစ်

မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ သံအမတ်ကြီး ဦးစိုးလင်းဟန်-ဒေါ်လဲ့လဲဝင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပိ ဦးဝဏ္ဏဟန်-ဒေါ်သက်ထွေးဟန်တို့၏မိခင် ဒေါ်ယဉ်ယဉ်မွှန်းသည် ၂၃-၁၀-၂၀၂၀ရက် (သောကြာနေ့) နံနက်ပိုင်းတွင် ကွယ်လွန်သွားကြောင်း သိရှိရပါသဖြင့် ကျန်ရစ်သူ မိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။

းကြေကွရပျသည္။ ညွှန်ကြားရေးမှူးချုပ် ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများ နိုင်ငံရေးရာဦးစီးဌာန နိုင်ငံခြားရေးဝန်ကြီးဌာန

#### အထူးဝမ်းနည်းကြေကွဲခြင်း **ဒေါ်ယဉ်ယဉ်မွှန်း** အသက် (၉၅)နှစ်

နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးဝဏ္ဏဟန်-ဒေါ်သက်ထွေးဟန်တို့၏မိခင် ဒေါ်ယဉ်ယဉ်မွန်း သည် ၂၃-၁၀-၂၀၂၀ရက် (သောကြာနေ့) နံနက်ပိုင်းတွင် ကွယ်လွန်သွား ကြောင်း သိရှိရပါသဖြင့် ကျန်ရစ်သူမိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်း ကြောကွဲရပါသည်။

၁၉၉၇ Batch မှ သူငယ်ချင်းများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန

#### ဝမ်းနည်းကြေကွဲခြင်း **ဒေါ်တင်ကြည်**(မြစ်ကျိုး/ပဲခူး) အသက်(၉၄)နှစ်

နေပြည်တော် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(ရုံးချုပ်) ဒေါက်တာအေးငြိမ်း–ဒေါ်လီလီသိန်း တို့၏မိခင် ဒေါ်တင်ကြည်သည် ၂၁–၁၀–၂၀၂၀ရက် ည ၉:၃၀ နာရီတွင် ကွယ်လွန်သွားကြောင်းသိရှိရပါသဖြင့် ကျန်ရစ်သူမိသားစုနှင့်ထပ်တူ ထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ(ရန်ကုန်)

### ဝမ်းနည်းကြေကွဲခြင်း **ဦးအုန်းကြိုင်**(ဟံသာဝတီ ဦးအုန်းကြိုင်) မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ

#### အသက်(၉၃)နှစ်

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းကြိုင် (ဟံသာဝတီ ဦးအုန်းကြိုင်)သည် ၂၃–၁၀–၂၀၂၀ရက် ညနေ ၃:၂၅ နာရီတွင် ကွယ်လွန်သွားကြောင်း သိရှိရပါသဖြင့် ကျန်ရစ်သူမိသားစု နှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါသည်။

ု ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဝန်ထမ်းမိသားစုများ ပြန်ကြားရေးဝန်ကြီးဌာန

#### ဝမ်းနည်းကြေကွဲခြင်း

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ၊ အာဆီယံသတင်း မီဒီယာကောင်စီကွန်ရက် ဒုတိယဥက္ကဋ္ဌ ဦးအုန်းကြိုင်(ဟံသာဝတီ ဦးအုန်းကြိုင်) အသက် (၉၃)နှစ်သည် ၂၃–၁၀–၂၀၂၀ရက်တွင် ကွယ်လွန်သွားကြောင်း သိရသည့်အတွက် မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြောကွဲရပါသည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ

#### အထူးဝမ်းနည်းကြေကွဲခြင်း ကြည်း– ၅၄၉၇၊ **ဗိုလ်မှူးချုပ်လှထွန်း**(ငြိမ်း) ဆောက်လုပ်ရေးဝန်ကြီး(ငြိမ်း)၊ နိုင်ငံတော်ကောင်စီဝင်(ငြိမ်း) အသက်(၉၃)နှစ်

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ သံလွင်လမ်း၊ အမှတ်( ၁၃၅–ကေ/၂) နေ ဒေါ်တင်လှိုင်၏ချစ်လှစွာသောခင်ပွန်း၊ ဗိုလ်သင်တန်းကျောင်း(မှော် ဘီ)၏ ပထမဦးဆုံးကျောင်းအုပ်ကြီး။

တပည့်များကို ထူးချွန်ထက်မြက်သူများဖြစ်အောင် ပျိုးထောင်ပေး သည့် မြတ်ဆရာ။

နာယကဂုဏ်(၆)ပါးနှင့် ပြည့်စုံ၍ နိုင်ငံတော်၏တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် ဗိုလ်မှူးချုပ်လှထွန်း(ငြိမ်း)သည် ၂၂–၁၀–၂၀၂၀ ရက်(သောကြာနေ့)မွန်းလွဲ ၂နာရီတွင် နေအိမ်၌ ကွယ်လွန်သွားကြောင်း သိရပါ၍ မိသားစုနှင့်အတူ ထပ်တူထပ်မျှ အထူးဝမ်းနည်းကြေကွဲရပါ သည်။ OTS –29 မှ တပည့်များနှင့် မိသားစုများ

#### အထူးဝမ်းနည်းကြေကွဲခြင်း ဗိုလ်မှူးချုပ် လှထွန်း(ငြိမ်း) ဆောက်လုပ်ရေးဝန်ကြီး(ငြိမ်း)၊ နိုင်ငံတော်ကောင်စီဝင်(ငြိမ်း) အသက် (၉၃)နှစ်

မြန်မာနိုင်ငံကုန်သွယ်ရေကြောင်း ကောလိပ်၊ ကျောင်းအုပ်ကြီး(ငြိမ်း) CD-10 မှ Captain ဦးဇင်မောင်ထွန်း၏ ကျေးဇူးရှင်ဖခင်ကြီး ဗိုလ်မှူးချုပ်လှထွန်း(ငြိမ်း)သည် ၂၂–၁၀–၂၀၂၀ရက် (ကြာသပတေးနေ့)တွင် နေအိမ်၌ ကွယ်လွန်သွားကြောင်း သိရှိရပါ သဖြင့် ကျန်ရစ်သူမိသားစုနှင့်ထပ်တူ အထူးဝမ်းနည်းကြေကွဲရပါသည်။

ကျောင်းဆင်းသူငယ်ချင်းများ (IMT-CD-10, CE-8, CF-2)

#### အထူးဝမ်းနည်းကြေကွဲခြင်း **ဒေါ်တင်ကြည်**(ရန်ကုန်) အသက်(၉၄)နှစ်

ပါမောက္ခ ဦးဝင်းနိုင်(ဌာနမှူး-ငြိမ်း၊ အသည်းရောဂါပညာဌာန၊ ရန်ကုန် အထူးကုဆေးရုံကြီး)-ဒေါ်နီလာခင်တို့၏ ချစ်လှစွာသောမိခင် ဒေါ်တင်ကြည် သည် ၂၁-၁၀-၂၀၂၀ရက်တွင် ကွယ်လွန်သွားကြောင်းသိရပါသဖြင့် ကျန်ရစ်သူ မိသားစုနှင့်အတူ ဝမ်းနည်းကြေကွဲရပါ သည်။

> ပါမောက္ခ ဦးသိန်းမြင့်၊ ဆရာဝန်၊ ဆရာမနှင့် ဝန်ထမ်းများ အစာအိမ်နှင့် အူလမ်းကြောင်းအထူးကုဌာန ရန်ကုန်ပြည်သူ့ဆေးရုံကြီး

#### ဝမ်းနည်းကြေကွဲကြောင်း

သူငယ်ချင်း ထွေးတင်တင်အုန်း (ခေတ္တ Singapore)၏ ဖခင်ကြီး ဦးအုန်းမောင် အသက် (၈၃)နှစ်သည် ၂၃-၁၀-၂၀၂၀ရက် (သောကြာနေ့)တွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားပါသဖြင့် မိသားစုနှင့်ထပ်တူဝမ်းနည်းမိပါသည်။

ဒေါက်တာ သဲမြတ်စိုး၊ မြတ်မြတ်တိုးနှင့် သူငယ်ချင်းများ

#### ဝမ်းနည်းကြေကွဲခြင်း

ဦးကျော်ဇင်ဦး မန်နေဂျင်းဒါရိုက်တာ(Golden Lucky Bell Co.,Ltd )–မဧာဇာမြင့်တို့၏မိခင် ဒေါ်သန်းဌေး အသက်(၆၁)နှစ်သည် ၂၂–၁၀–၂ဝ၂၀ရက်တွင် ကွယ်လွန်သွားကြောင်း သိရှိရပါသဖြင့် ကျန်ရစ်သူမိသားစုနှင့်ထပ်တူ ထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။

> Golden Lucky Bell Co.,Ltd မိသားစု

#### ဝမ်းနည်းကြေကွဲခြင်း

ဦးကျော်ဇင်ဦး ဒါရိုက်တာ(Royal King Auto Mobile Co.,Ltd) – ဒေါ်ဇာဇာမြင့်တို့၏မိခင် ဒေါ်သန်းဌေး အသက်(၆၁)နှစ်သည် ၂၂–၁၀– ၂၀၂၀ရက်တွင် ကွယ်လွန်သွားကြောင်းသိရှိရပါသဖြင့် ကျန်ရစ်သူ မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါသည်။

> Royal King Auto Mobile Co.,Ltd မိသားစ

#### ဝမ်းနည်းကြေကွဲခြင်း

ဦးကျော်ဇင်ဦး ဒါရိုက်တာ(Royal & Kyaw Co.,Ltd)–ခေါ်ဇာ ဧာမြင့်တို့၏မိခင် ဒေါ်သန်းဌေး အသက်(၆၁)နှစ်သည် ၂၂–၁၀–၂ဝ၂ဝ ရက်တွင် ကွယ်လွန်သွားကြောင်းသိရှိရပါသဖြင့် ကျန်ရစ်သူမိသားစု နှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါသည်။

> Royal & Kyaw Co.,Ltd မိသားစု

#### **ဇီဝမျိုးစုံမျိုးကွဲတွေ**

ကြွယ်စေဖို့

သဘာ၀တောတွေ

ထိန်းသိမ်းစို့

#### ဒေါ်ယဉ်ယဉ်မွှန်း ဗိုလ်ကြီး(ငြိမ်း) (လေ–၁၁၆၀) ဌာနခွဲမန်နေဂျာ(ငြိမ်း)၊ စီမံရေးဌာနခွဲ ကုန်သွယ်ရေးကော်ပိုရေးရှင်း အသက် (၉၅)နှစ်

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်နေ ဦးထွေးဟန်၏ဇနီး၊ ဦးစိုးလင်းဟန်–ဒေါ်လဲ့ ာ့်ဝင်း၊ ဒေါက်တာယဉ်မိုးဟန်၊ ဦးဝဏ္ဏဟန်–ဒေါ်သက်ထွေးဟန်တို့၏မိခင်၊ မောင်သန် လင်းဟန်၊ မောင်ကျော်သက်ဟန်၊ မောင်ရဲလင်းဟန်၊ မနှင်းရဝေဟန်တို့၏အဘွားသ ၂၃–၁၀–၂၀၂၀ရက် (သောကြာနေ့) နံနက် ၂:၁၅နာရီတွင် ကွယ်လွန်သွားပါသဖြင့် လင်းနေ့ မွန်းလွဲ ၁နာရီတွင် နေပြည်တော် ကျွေကြီးသုသာန်၌ မီးသင်္ဂြိုဟ်ပြီး ဖြစ်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

ကျန်ရစ်သူမိသားစု

အထူးဝမ်းနည်းကြေကွဲခြင်း ဦးမင်းကြည်(ကျောက်ဖြူ (ဒုတိယဗိုလ်မှူးကြီး–ငြိမ်း) အတွင်းရေးမှူး(ငြိမ်း) အပြည်ပြည်ဆိုင်ရာဆက်သွယ်ရေးနှင့် နိုင်ငံခြားရေးရာကော်မတီ ဂုဏ်ထူးဆောင်နာယက၊ ကျောက်ဖြူအသင်း(ရန်ကုန်) အသက် (၉၀)

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ အင်ကြင်းမြိုင်လမ်း၊ အမှတ် (၃၇)နေ ဗိုလ်မှူးချုပ် မင်းသိန်းဇံ (ငြိမ်း)၊ဒေါ် မေသန်းကြိုင်တို့၏ဖခင် ကျောက်ဖြူအသင်း(ရန်ကုန်)၏ ဂုဏ်ထူးဆောင်နာယကဖြစ်သူ ဦးမင်းကြည်သည် ၁၉–၁၀–၂၀၂၀ရက်တွင် ကွယ်လွန်သွားကြောင်း သိရှိရပါသဖြင့် မိသားစုအတွက်လည်းကောင်း၊ ရခိုင်အမျိုးသားများ၏ ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးလုပ်ငန်းများအတွက် စွမ်းစွမ်းတမန်ဆောင်ရွက်ခဲ့သည့် ပုဂ္ဂိုလ်ဖြစ်ပါသဖြင့် မိသားစုနှင့်ထပ်တူ အထူးဝမ်းနည်းကြေကွဲရပါသည်။

> ဦးခင်အေး၊ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အဖွဲ့ ဝင်များ ကျောက်ဖြူအသင်း(ရန်ကုန်)

#### ဒေါ်သိန်းမြင့် အမက(၆)လမ်းမတော် အသက်(၈၄)နှစ်

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နေ(ဦးရွှေလှအောင်-ဒေါ်အေးကျော့)တို့၏ သမီး၊ (ဦးစိုးအောင်)သာသနာရေးဦးစီးဌာန(ပြိမ်း)၏ဇနီး ဦးဖေယျာလင်း-ဒေါ်အေးအေးမြင့်တို့၏ မိခင်၊ မောင်တေဇာလင်း၊ မမိုးပွင့်ဖြူအိတို့၏ အဘွား သည် ၂၁–၁၀–၂၀၂၀ ရက်(ဗုဒ္ဓဟူးနေ့) နံနက်စ:၁၅နာရီတွင် ကွယ်လွန်သွား ပါသဖြင့် မွန်းတည့် ၁၂နာရီတွင် ထိန်ပင်သုသာန်၌ မီးသင်္ဂြိုဟ်ပြီးဖြစ်ပါကြောင်း ရပ်နီးရပ်ဝေးမှဆွေမျိုး မိတ်သင်္ဂဟများအား အသိပေးအကြောင်းကြားအပ်ပါ

ကွယ်လွန်သူအားရည်စူး၍ ၂၇–၁၀–၂၀၂၀ရက်(အင်္ဂါနေ့)တွင် လှိုင်မြို့နယ်၊ (၁၆)ရပ်ကွက်၊ မာလာမြိုင် ၃ လမ်း၊ အမှတ် ၈၅နေအိမ်သို့ ရက်လည် ဆွမ်းကျွေးတရားတော်နာ ကြွရောက်ပါရန် ဖိတ်ကြားအပ်ပါသည်။ ကျန်ရစ်သူမိသားစု

#### အလ္လာဟ်အရှင်မြတ်အမိန့်တော်ခံယူခြင်း ဦး ဧင်အောင် @ Md.Hassan @ George Kareem (တောင်ငူ) အသက်(၇၁)နှစ်

ဘောင်ငူဖြို့၊ (၅)ရပ်ကွက်၊ ၁လမ်းနေ [ရှေ့နေ ဦးကရင်(မ်)–ဒေါ်ဘီဂျစ်)တို့၏ သားထွေး၊ (ဦးဟာဇစ်–ဒေါ်တီ)တို့၏သားသမက်၊ ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ ၁/ ထူပါရုံရပ်ကွက်၊ မိုးသောက်ပန်းလမ်း၊ စုပေါင်းအိမ်ရာနေ ဒေါ်စန္ဒာ၏ ချစ်လှစွာသော ခင်ပွန်း၊ ဒေါက်တာဇင်နွယ်ဦး(ပုစွန်တောင်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန)၊ ဦးဇင်ရဲဆောင်၊ ဦးဇင်ရဲမောင်တို့၏ချစ်လှစွာသောဖခင်၊ (ဦး စိုးမောင်–ဒေါ်ခင်မျိုးကြည်)၊ [ဒေါ်ရီစီကရင်(မ်)]၊ (ဦးထင်ကျော်)၊ ဒေါ်ခင်နှန၊ (ဦးဇော်အောင်)တို့၏ ညီ/မောင်သည် ၂၁-၁၀-၂၀၂၀ ရက်(ဗုဒ္ဓဟူးနေ့) ည ဂုဒ္ဝဇနာရီတွင် အလ္လာဟိအရှင်မြတ်အမိန့်တော်ခံယူ ၂၁-၁၀-၂၀၂၀ ရက်(ဗုဒ္ဓဟူးနေ့) ည ဂုဒ္ဝဇနာရီတွင် အလ္လာဟိအရှင်မြတ်အမိန့်တော်ခံယူ သွားပါသဖြင့် ၂၂-၁၀-၂၀၂၀ရက် (ကြာသပတေးနေ့) နံနက် ၁၁နာရီတွင် ရေဝေးရှီအာ ကာဗရ်စတန်၌ ဒါဖနာပြီးစီးပါကြောင်းရပ်နီးရပ်ဝေးမှ ဆွေမျိုးမိတ်သင်္ဂဟများအား အကြောင်းကြားအပ်ပါသည်။ ကျန်ရစ်သူမိသားစု

#### ဒေါ်သီသီအောင် ဦးစီးအရာရှိ(ငြိမ်း) အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန အသက်(၆၂)နှစ်

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ တောင်လုံးပြန်ရပ်ကွက်၊ ကျောင်းလမ်း၊ A)နေ (ဦးတင်အောင်-ဒေါ် ကြည်) တို့၏ Pharma Co.,Ltd)–နော်ဒေါလေ၊ ဦးသန်းဆွေ–ဒေါ်ရီရီခိုင်၊ (ဦးသောင်းအောင်) တို့၏အစ်မ၊ ဦးပြည့်ဖြိုးပိုင်(GTB Bank )၊ ဦးမင်းခန့် ပိုင် တို့၏ ကြီးကြီးသည် ၂ဝ–၁ဝ ၂၀၂၀ရက် မွန်းလွဲ ၁၂:၀၅နာရီတွင် ကွယ်လွန်သွားပါသဖြင့် ၂၁–၁၀–၂၀၂၀ရက် ညနေ ၃နာရီတွင် ရေဝေးသုသာန်၌ မီးသင်္ဂြိုဟ်ပြီးဖြစ်ပါကြောင်း ရပ်နီးရပ်ဝေးမှဆွေမျိုး မိတ်သင်္ဂဟများအား အသိပေးအကြောင်းကြားအပ်ပါသည်။

ကျန်ရစ်သူမိသားစု

#### ဘုရား၊ ရဟန်း၊ သိမ်၊ ကျောင်း၊ ဧရပ် ဒါယိကာမကြီး ဒေါ်သန်းဌေး အသက်(၆၁)နှစ်

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်၊ အမှတ်(၁) ရပ်ကွက်၊ ပိတောက်လမ်းနေ ကိုကျော်ဇင်ဦး –မဇာဇာမြင့်၊ ဗက ရန်နိုင်ဝင်း–မနွေးအိလတ် ကိုဇင်ထွန်းအောင်-မဇင်မဉ္ဇူတို့၏မိခင်၊ မြေး သုံးယောက်တို့၏အဘွား၊(ဦးတင်္ဂ မြင့်)၏ဇနီး သည် ၂၂–၁၀–၂၀၂၀ရက်(ကြာသပတေးနေ့) ညနေ ၄:၁၆နာရီတွင် ကွယ်လွန်သွားပါသဖြင့်၂၄-၁၀-၂၀၂၀ရက် မွန်းလွဲ ၂နာရီတွင် ကွေ့ကြီးသုသာန် သို့ ပို့ဆောင်သင်္ဂြိုဟ် မည်ဖြစ်ပါကြောင်း ရပ်နီးရပ်ဝေးမှဆွေမျိုးမိတ်သင်္ဂဟများ စား အသိပေးအကြောင်းကြားအပ်ပါသည်။ ကျန်ရစ်သူမိသားဖ

မြန်မာနိုင်ငံသတင်းစာဆရာအသင်း၊ မြန်မာနိုင်ငံစာရေးဆရာအသင်းတို့၏ ကန်တော့ခံ သက်ကြီးပညာရှင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ၊ အာဆီယံ သတင်းမီဒီယာကောင်စီကွန်ရက် ဒုတိယဥက္ကဋ္ဌ ဓမ္မဝီရဂျာနယ် အယ်ဒီတာချုပ် ဦးအုန်းကြိုင် (ဟံသာဝတီ ဦးအုန်းကြိုင်) ာ အသက်(၉၃)နှစ်

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ၆/၉ ရပ်ကွက်၊ ပင်းယလမ်း၊ ပင်းယပန်းခြံ၊ အမှတ် ၂၃၄(က)နေ (ဒေါ်မြတုတ်)၏ချစ်လှစွာသောခင်ပွန်း၊ ဒေါ်သီတာဦး(ထ–၆၊ ရွှေပြည်သာ ဆရာမ–ငြိမ်း)၊ ဒေါ်သန္တာ(ဓမ္မဝီရသန္တာအပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်)၊ (ဦးဝဏ္ဏ)၊(ဦးနေဝင်းအောင်)–ဒေါ်အေးအေးသန်း၊ ဦးအောင်မျိုးသန့် (UNITY SHIPPING)-ဒေါ်ခင်လှမြတ်ထွေး(New One Mini Mart)၊ ဦးဝင်းမင်း–ဒေါ်လှလှဝင်းတို့၏ ချစ်လှစွာသော မွေးသဖခင် ကျေးဇူးရှင်၊ မနေနွယ်ဇင်ဝင်း(ထက်–စာသင်ဝိုင်းနှင့်ဘော်ဒါ)၊ ကိုလွင်ကိုဇင်ဝင်း (လ/ထ ကထိက၊ ဘူမိဗေဒဌာန၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်)၊ မမိုးသီတာဇင်(NELC)၊ ကိုဝေယံမင်းသူ(B.E Mechanical)၊ မမြင့်မြတ်သဉ္စာခင်(OASIS)၊ ကိုသိမ်းဇံ–မဆုမြတ်ရတနာ (OASIS Private School)၊ကိုအောင်မြင့်မြတ်(တတိယနှစ် ဘူမိဗေဒ)၊ကိုအောင်မျိုးမြတ်( 3rd year EC)တို့၏ ချစ်လှစွာသော အဘိုး၊ မမြတ်သက်ထား(သဲသဲတုန်) တို့၏ ဘိုးဘိုးကြီး ဦးအုန်းကြိုင် (ဟံသာဝတီ ဦးအုန်းကြိုင်) အသက်(၉၃)နှစ်သည် ၁၃၈၂ ခုနှစ်၊ သီတင်းကျွတ် လဆန်း (၇)ရက်၊၂၃–၁၀–၂၀၂၀ရက် (သောကြာနေ့) ညနေ ၃:၂၅ နာရီတွင် တပ်မတော် ဆေးရုံကြီး ခုတင်(၁၀၀၀) ၌ ကွယ်လွန်သွားပါသဖြင့် ကြွင်းကျန်ရစ်သော ရုပ်ကလပ်ကို ၂၅–၁၀–၂၀၂၀ရက် (တနင်္ဂနွေနေ့)ညနေ ၃ နာရီတွင် ရေဝေးသုသာန်၌ ဂူသွင်းသင်္ဂြိုဟ်မည်ဖြစ်ပါ ကျန်ရစ်သူမိသားစု

### အထူးဝမ်းနည်းကြေကွဲခြင်း

ကြည်း ၅၄၉၇ ဗိုလ်မှူးချုပ် လှဲထွန်း(ငြိမ်း) ဆောက်လုပ်ရေးဝန်ကြီး(ငြိမ်း)၊နိုင်ငံတော်ကောင်စီဝင်(ငြိမ်း) ဗိုလ်သင်တန်း ကျောင်းအုပ်ကြီး(မှော်ဘီ)(ငြိမ်း) အသက်(၉၃)နှစ်

ရန်ကုန်မြူ ကမာရွတ်မြို့နယ်၊ အမှတ် ၁၃၅-ကေ/၂ ၊ သံလွင်လမ်းနေ ဒေါ်တင်လှိုင်(အထက်တန်းပြဆရာမ – ငြိမ်း)၏ ချစ်လှစွာသောခင်ပွန်း ဗိုလ်မှူးချုပ် လှထွန်း(ငြိမ်း)သည် ၂၂-၁၀-၂၀၂၀ရက် (ကြာသပတေးနေ့)၊ မွန်းလွဲ ၂နာရီတွင် နေအိမ်၌ကွယ်လွန်သွားကြောင်းသိရှိရပါသဖြင့် မိသားစုနှင့်ထပ်တူ အထူးဝမ်းနည်း ကြေကွဲရပါသည်။

> ဗိုလ်မှူးချုပ်လှထွန်း(ငြိမ်း) ကောင်းရာသုဂတိသို့ လားပါစေ။ OTS (30)ကျောင်းဆင်းအရာရှိများနှင့်ဇနီးများ

အလ္လာဟ်အရှင်မြတ် အမိန့်တော်ခံယူခြင်း အလ်ဟာဂ်ျ ဦးတင်ရွှေ (ကွမ်းခြံကုန်းမြို့နယ်အသင်းဝင်) အဖွဲ့ခွဲမှူး(အငြိမ်းစား) ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ကြီးရုံး တွဲဖက်အမှုဆောင်အတွင်းရေးမှူးချုပ်ဟောင်း အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ် အသက် (၈၅)နှစ်

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ (က)ရပ်ကွက်၊ အမှတ် (၃၁)၊ နှင်းဆီကုန်းလမ်းနေ (ဟာဂျီမ ဒေါ်နီ) ဒေါ်နွဲ့နွဲ့စန်းတို့၏ ခင်ပွန်း၊ ဒေါ်စန်းစန်းရီ(တရားလွှတ်တော်ရှေ့နေ)–ဦးလှမောင်၊ ဦးအောင်ထွန်းမြိုင်–ဒေါ်တင် တင်ဝင်း(ခ)မိချို၊ ဒေါ်ပြုံးပြုံးရီ–ဦးမောင်ကျော်၊ ဟာဂျီမဒေါ်ဌေးဌေးရီ (တရားလွှတ်တော်ရှေ့နေ)–ဟာဂျီ ဦးထွန်း သန်း၊ ဒေါ်တင်တင်ရီ–ဦးအောင်ဝင်း၊ (ဦးအောင်ကြိုင်)–ဒေါ်စန်းစန်းရီ၊ ဟာဂျီမ ဒေါ်အေးအေးရီ–ဟာဂျီ ဦးဇော်ဇော် လွင်(မွန်မြတ်ဆေးခန်း)၊ ဒေါ်ဝင်းဝင်းရီ–(ဦးအောင်မြင့်မိုး) ဦးခင်မောင်သန်း၊ ဦးဇော်ဟိန်း–ဒေါ်နှင်းနုထွေးတို့၏ ဖခင်၊ မမေသက်ချို(ဦးစီးမှူး–မြန်မာနိုင်ငံတော်ဗဟိုဘဏ်)၊ မခင်သက်ချို(ဖက်ရှင်၊ ဒီဇိုင်နာ)၊ မောင်သန့် ဇင်အောင် (ကွန်ပျူတာနှင့် မိတ္ထူ)၊ မောင်အောင်လွင်ဦး၊ မအိသင်ဇာငြိမ်း၊ မနှင်းနှင်းမဉ္ဈု၊ မသံစဉ်မိုးသိမ့်၊ မောင်မင်းခန့် မော်(ကားဝယ်/ရောင်း)၊ မောင်အောင်စည်ဟိန်း၊ မောင်ခန့် စည်သူ၊ မနှင်းအိန္ဒြာလွင်၊ မနှင်းအိန္ဒြေလွင်၊ မောင်ငေ ယံမိုးမြင့်(ပထမနှစ်–ဥပဒေ)၊ မနှိုင်းဧက ရီမိုးမြင့်၊ မောင်ရှင်းသန့်လင်း၊ မသွန်းသော်တာလင်းတို့၏အဘိုး၊ မြစ် ငါးယောက်တို့၏ဘိုးဘိုးကြီးသည် ၂၃–၁၀–၂၀၂၀ရက်တွင် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ခံယူသွားပါသဖြင့် ၂၃–၁၀–၂၀၂၀ရက် နံနက် ၉နာရီတွင် နေအိမ်မှ ရေဝေးမွတ်စလင်သုသာန်၌ အစ္စလာမ့်တရားတော်နှင့်အညီ ဒါဖနာပြီးစီးပါကြောင်း ရပ်နီးရပ်ဝေးမှ ဆွေမျိုးမိတ်သင်္ဂဟများအား အသိပေးအကြောင်းကြားအပ်ပါသည်။

(ဆွေမျိုးမိတ်သင်္ဂဟများမှ မဂ်ဖွေရသ်ဒိုအာ တောင်းပေးကြစေလိုပါသည်။)

သင့်သွေး

ဖြင့်

အသက်ကယ်ပါ

#### အထူးဝမ်းနည်းကြေကွဲခြင်း

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမျူး ဦးဖေသန်းဝင်း(Sithu–83)၏မိခင် ဒေါ်အေးရွှေ အသက်(၈၂)နှစ်သည် ၂၂–၁၀–၂၀၂၀ရက် ညနေ၄နာရီတွင် ကွယ်လွန်သွားကြောင်း သိရှိရပါသဖြင့် ကျန်ရစ်သူမိသားစုနှင့် အတူထပ်တူ ဝမ်းနည်းကြေကွဲရပါသည်။

(Sithu–83) သူငယ်ချင်းများနှင့် မိသားစုများ

ဝမ်းနည်းကြေကွဲခြင်း မြန်မာနိုင်ငံသတင်းစာဆရာအသင်း၊ မြန်မာနိုင်ငံစာရေးဆရာအသင်း ကန်တော့ခံသက်ကြီးပညာရှင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ အာဆီယံသတင်းမီဒီယာကောင်စီကွန်ရက် ဒုတိယဥက္ကဋ္ဌ ဓမ္မဝီရဂျာနယ် အယ်ဒီတာချုပ် ဦးအုန်းကြိုင် (ဟံသာဝတီ ဦးအုန်းကြိုင်) အသက် (၉၃)နှစ်

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ပင်းယလမ်း ၆/၉၊ အမှတ် (၂၃၄ က)နေ (ဒေါ်မြတုတ်)၏ ချစ်လှစွာသောခင်ပွန်း၊ ဟံသာဝတီ ဦးအုန်းကြိုပ် သည် ၂၃–၁၀–၂၀၂၀ရက်(သောကြာနေ့) ညနေ ၃:၂၅နာရီတွင် ကွယ်လွန် သွားကြောင်း သိရှိရပါသဖြင့် ကျန်ရစ်သူမိသားစုနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ

ဦးသိန်းသန်း(ခ)ဦးလှသိန်း မောင်စာကလေး(သတင်းထောက်) မော်လမြိုင်(မြန်မာ့အလင်း၊ ကြေးမုံသတင်းစာကိုယ်စားလှယ်) မြန်မာနိုင်ငံ သက်ကြီးကန်တော့ခံ သတင်းစာဆရာ အသက်(၈၅)နှစ်

မော်လမြိုင်မြို့နေ (ဦးထွန်းမောင်–ဒေါ်ဌေးရင်)တို့၏သား၊ ရန်ကုန်မြို့ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၂၉)ရပ်ကွက်၊ နွယ်သာကီအိမ်ရာ၊ တိုက် ၂၁၂နေ ဒေါ်မြမြသန်း၏ခင်ပွန်း၊ မဝင်းဝင်းချို(ထ/၁၊ ဗဟန်း)၏ဖခင်၊ သင်္ဃန်းကျွန်း မြို့နယ်၊ မေခအိမ်ရာနေ (ဦးလှမြင့်)– ဒေါ်မြင့်ဆွေ(လှကြယ်စင်)တို့၏အစ်ကို၊ ဦးကျော်ဝင်းမြင့်(ကျော်ကျော်)–ဒေါ်စောတင်တင်ထိုက်(ချိုပါတူး)၊ မောင်မင်း သူရကိုကိုတို့၏ ဘကြီး၊ မိကြယ်စင်ကျော်ကျော်၏ ဘိုးဘိုးကြီးသည် ၂၁-၁၀-၂၀၂၀ရက်(ဗုဒ္ဓဟူးနေ့) ညနေ ၆ နာရီတွင် ကွယ်လွန်သွားပါကြောင်း ရပ်နီးရပ် ဝေးမှဆွေမျိုးမိတ်သင်္ဂဟများအား အသိပေးအကြောင်းကြားအပ်ပါသည်။

ကွယ်လွန်သူအားရည်စူး၍ ၂၇–၁၀–၂၀၂၀ရက်(အင်္ဂါနေ့)နံနက် ၇နာဇီ တွင် ရက်လည်ဆွမ်းကျွေးတရားတော်နာ ကြွရောက်ပါရန် ဖိတ်ကြားအပ်ပ ကျန်ရစ်သူမိသားစု

### အထူးကျေးဇူးတင်ရှိကြောင်း ဦးထွန်းဝင်း အသက် (၇၆)နှစ်

၁၇-၁၀-၂၀၂၀ရက် (စနေနေ့)တွင် ၉၆ ပါးသော ရောဂါဖြင့် ကွယ်လွန်သွားပါသော ဦးထွန်းဝင်း မန်နေဂျာ(ငြိမ်း)၊ မြန်မာ့ ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်း၏ နာရေးကိစ္စအဝဝတွင် လိုအပ် သည်များကို အဘက်ဘက်မှ ကူညီပေးပါသော လူပုဂ္ဂိုလ်များ သတင်းစာ၊ ဖုန်း၊ Facebook၊ e–mail စသည်တို့မှတစ်ဆင့် ဆက်သွယ်နှစ်သိမ့်ပေးကြသော အကြီးအကဲ ဆရာသမားမျာ နှင့်တကွ လုပ်ဖော်ကိုင်ဖက်၊ အရာထမ်း၊ ဝန်ထမ်းများ သူငယ်ချင်းများ၊ ရပ်ဝေးရပ်နီးမှ ဆွေမျိုးများနှင့် မိတ်ဆွေသင်္ဂဟ များအားလုံးကို လှိုက်လှဲစွာဖြင့် ကျေးဇူးတင်ရှိပါကြောင်း။

ကျန်ရစ်သူမိသားစု

#### ဘုရား၊ ရဟန်း၊ သိမ်၊ ကျောင်း ဒါယကာကြီး ဦးအေးမြင့်မောင် အကောက်ခွန်ဦးစီးအရာရှိ(ငြိမ်း) အသက်(၇၃)နှစ်

သုံးခွမြို့နေ (ဦးသန်းမောင်-ဒေါ်စိန်နု)-ဒေါ်အမာခင်တို့၏သား၊ ရန်ကုန် မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ပျဉ်းမလမ်း၊ ပြည်ထောင်စုရိပ်မွန်၊ အမှတ်(၈)နေ ဒေါ်ကျင်ဌေး ၏ချစ်လှစွာသော ခင်ပွန်း၊ ဒေါ်ခင်သော်တာ၊ ဦးအောင်ကြင်-ဒေါ်ခင်သီတာ၊ ဒေါ်နွယ်နွယ်အေး[ဘဏ်(ငြိမ်း)]တို့၏ အစ်ကို၊ ဦးထွန်းနောင်ဦး (ဗိုလ်မှူး-(ငြိမ်း)-ဒေါ်ကေခိုင်မောင်၊ ဒေါ်ထက်ထက်ခိုင်မောင်၊ ဦးဟန်ထက် ဦးမောင်တို့၏ ချစ်လှစွာသော ဖခင်၊ မသြမြတ်ကေသီ၊ မောင်ဟိန်းထက်အက္ခရာ၊ မောင်စွဲဒီပါထွန်းနောင်တို့၏ အဘိုးသည် ၂၃–၁၀–၂၀၂၀ရက်(သောကြာနေ့) နံနက် ၄:၄၅နာရီတွင် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်သွာ ပါကြောင်း ရပ်နှီးရပ်ဝေးမှဆွေမျိုးမိတ်သင်္ဂဟများအား အသိပေးအကြောင်း ကြားအပ်ပါသည်။ ကျန်ရစ်သူမိသားစု

#### ဦးသန်းထွန်း(ခ)မင်္ဂလာဆရာသန်း (မြန်မာ့အသေးစားချေးငွေလုပ်ငန်း–ငြိမ်း) အသက်(၆၉)နှစ်

ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်နေ (ဦးစိန်မြင့်–ဒေါ်ခင်ကြိုင်)တို့၏သာ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက် အပိုင်း(၄)၊ ငမိုးရိပ် ၈လမ်း၊ အမှတ် ၂၅၄(ငါးလွှာ)နေ (ခေါ်ညိမ်းညိမ်းအေး)၏ခင်ပွန်း၊ ဦးကျော်ဆန်းလင်း–ဒေါ်ပပခိုင် ဦးဘုန်းဟန်– ဒေါ်ခင်သက်လွင်၊ ဦးဘုန်းတင့်၊ မယဉ်မင်းသူတို့၏ဖခင်၊ မြေး နှစ်ယောက် တို့၏ အဘိုးသည် ၂၁–၁၀–၂၀၂၀ရက်(ဗုဒ္ဓဟူးနေ့) ညနေ ၃:၃၀နာရီတွင် မြောက်ဥက္ကလာဂ ပြည်သူ့ဆေးရုံ၌ ကွယ်လွန်သွားပါသဖြင့် ၂၂–၁၀–၂၀၂၀ရက် (ကြာသပတေးနေ့)ညနေ ၄:၃၀နာရီတွင် ထိန်ပင်သုသာန်၌ မီးသင်္ဂြိုဟ်ပြီးဖြစ်ပါကြောင်း ရပ်နီးရပ်ဝေးမှဆွေမျိုးမိ တ်သင်္ဂဟများအား အသိပေးအကြောင်းကြား အပ်ပါသည်။

ကျန်ရစ်သူမိသားစု

### ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူထားသည့် ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပစ္စည်းများ ထပ်မံရောက်ရှိ

ရန်ကုန် အောက်တိုဘာ၂၃

နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ၊ မဲရုံတာဝန်ကျ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား ကိုဗစ် –၁၉ ရောဂါကာကွယ်၊ ထိန်းချုပ် ၊ ကုသရေး အတွက် ဖြန့်ဝေပေးမည့် တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူထား သောပစ္စည်းများ အောက်တိုဘာ ၂၁ ရက်၊ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ အထူးလေယာဉ်များဖြင့် ထပ်မံ ရောက်ရှိလာသည်။

ယနေ့အထိ ရောက်ရှိပြီး ကိုဗစ်– ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးပစ္စည်းများမှာ KN95 Masks ၅၇၆၈၀၀၀ ၊ Protective Face Masks ၂၅၀၄၀၀ ၊ PPE Medical Protective Clothings GG700 | Boots 5900 တို့ဖြစ်ကြောင်း သိရသည်။

အထောက်အကူပစ္စည်းများမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့မှတစ်ဆင့် အောက်တိုဘာ ၂၄ ရက်မှ နိုဝင်ဘာ ၃ ရက်အထိ အထူးလေယာဉ်များဖြင့် ဆက်လက် ရောက်ရှိလာမည် ဖြစ်ကြောင်း သိရ



တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူထားသော ကိုဗစ်–၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအထောက်အကူပြုပစ္စည်းများ အောက်တိုဘာ ၂၃ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အထူးလေယာဉ်ဖြင့် ရောက်ရှိလာသည်ကို တွေ့ရစဉ်။

# အချပ်ပို (၈)မျက်နှာ ပါရှိ

ယနေ့ထုတ် မြန်မာ့ အလင်း သတင်းစာ တွင် ကချင်ပြည်နယ် အဖွဲ့နှင့် အစိုးရ ပြည်နယ် ကယား အဖွဲ့တို့၏ အစိုးရ ၂၀၁၆– ၂၀၂၀ အထိ လေးနှစ်ကျော်ကာလ အတွင်း ပြည်သူ့ အကျိုးပြု မှတ်တိုင် အချပ်ပို(၈) မျက်နှာ ပါရှိပါသည်။

### မြန်မာ - ကိုရီးယား ပူးပေါင်း၍ အွန်လိုင်းဖြင့် တိုက်ကွမ်ဒို သင်ကြားပေး

ရန်ကုန် အောက်တိုဘာ ၂၃ မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ်၊ နည်းစနစ်ကော်မတီနှင့် ကိုရီးယား နိုင်ငံ (Taekwondo Promotion Foundation)တို့ ပူးပေါင်း၍ မြန်မာ တိုက်ကွမ်ဒိုအားကစားနည်း တိုးတက် မြင့်မားရေး၊ မျိုးဆက်သစ်အားကစား သမားကောင်းများ ထွက်ပေါ်လာရေး၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေးနှင့် ကမ္ဘာ့ ကပ်ရောဂါ ကိုဗစ်– ၁၉ စိတ်ဖိစီးမှုများ လျော့ကျလာစေရေး၊ ကျန်းမာ၊ ကြံ့ခိုင် လာစေရန်နှင့် မိမိကိုယ်မိမိ ယုံကြည် လာစေရေး အလေးပေးဆောင်ရွက် သော လှုပ်ရှားမှုတစ်ခုအဖြစ် မြန်မာ တစ်နိုင်ငံလုံးရှိ တိုက်ကွမ်ဒိုအသင်း စာမျက်နှာ ၅ ကော်လံ ၁ 🏶



တိုက်ကွမ်ဒိုတာဝန်ခံနည်းပြများက အွန်လိုင်းမှ သင်ကြားပေးနေမှုများကို တွေ့ရစဉ်။

### ရခိုင်အမျိုးသားပါတီ၏ ပြည်သူများသို့ စည်းရုံးဟောပြောချက်ကို မြန်မာ့ရုပ်မြင်သံကြား၊ မြန်မာ့အသံရေဒီယိုတို့မှ ဒုတိယအကြိမ် ထုတ်လွှင့်သွားမည်

နေပြည်တော် အောက်တိုဘာ ၂၃

ရခိုင်အမျိုးသားပါတီ၏ ပြည်သူများသို့ စည်းရုံးဟောပြောချက်ကို အောက်တိုဘာ ၂၄ ရက် ည ၇ နာရီတွင် မြန်မာ့ရုပ်မြင်သံကြား (MRTV)၊ လွှတ်တော်ရုပ်သံလိုင်း၊ မြန်မာ့အသံ ရေဒီယိုနှင့် MRTV Facebook Page တို့မှ ဒုတိယအကြိမ်ထုတ်လွှင့်သွားမည် ဖြစ်ပါသည်။

သတင်းစဉ်

## ပြိုင်ဆိုင်မှုပြင်းထန်လာဦးမည့် မန်ယူနှင့် ချယ်ဆီးအသင်းတို့၏ ပရီမီယာလိဂ်ပွဲစဉ် (၆)



ဖြစ်သည်။ ယနေ့ညတွင် အခြားသော နာမည်ကြီးအသင်းများဖြစ်သည့် မန်စီးတီးအသင်း၊ လီဗာပူးအသင်းတို့လည်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ည ၆ နာရီတွင် မန်စီးတီးအသင်းက ဝက်စ်ဟမ်းအသင်းနှင့် စတင်ယှဉ်ပြိုင် ကစားမည်ဖြစ်ပြီး ဖူလ်ဟမ်နှင့် ခရစ္စတယ်ပဲလေ့စ်တို့ ည ၈ နာရီခွဲတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ထိုပွဲစဉ်ပြီးလျှင် ည ၁၁ နာရီတွင် နာမည်ကြီး မန်ယူအသင်းနှင့် ချယ်ဆီးအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ စနေနေ့ည၏ နောက်ဆုံးပွဲစဉ်ကို နံနက် ၁ နာရီခွဲတွင် လီဗာပူး အသင်းနှင့် ရှက်ဖီးအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

မန်ယူအသင်းနှင့် ချယ်ဆီးအသင်းတို့ ပြီးခဲ့သည့်နှစ်က ထိပ်တိုက်တွေ့ ဆုံမှု လေးကြိမ်အထိရှိခဲ့ပြီး ပရီမီယာလိဂ်တွင် နှစ်ကြိမ်၊ လိဂ်ဖလားပြိုင်ပွဲတွင် တစ်ကြိမ်နှင့် အက်ဖ်အေဖလားပြိုင်ပွဲတွင် တစ်ကြိမ်ဆုံတွေ့ထားသည်။ အဆိုပါ လေးကြိမ်တွင် မန်ယူအသင်းက လိဂ်ဖလားပြိုင်ပွဲတွင် ချယ်ဆီးအသင်းကို အနိုင်ရရှိထားသလို ပရီမီယာလိဂ်တွင် တွေ့ဆုံခဲ့သည့် နှစ်ကြိမ်စလုံးကိုလည်း ချယ်ဆီးအသင်းကို အနိုင်ရရှိအောင် စွမ်းဆောင်ထားနိုင်သည်။ ထို့ကြောင့် မန်ယူအသင်းသည် ၁၉၆၅ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ချယ်ဆီး အသင်းကို လိဂ်သုံးပွဲဆက် အနိုင်ယူသွားနိုင်မလား စောင့်ကြည့်ရမည်ဖြစ်သည်။ သို့သော်လည်း မန်ယူအသင်းသည် နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့သည့် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်တွင် ချယ်ဆီးအသင်းကို သုံးဂိုး- တစ်ဂိုးဖြင့် ရှုံးနိမ့်ထားသည်။

အဆိုပါ နှစ်သင်း၏ ယခုနှစ်စွမ်းဆောင်ရည်ကို နှိုင်းယှဉ်ကြည့်လျှင် မန်ယူအသင်းက ပရီမီယာလိဂ်တွင် လေးပွဲကစားထားပြီး နှစ်ပွဲနိုင်ကာ နှစ်ပွဲ ရှုံးထားသည့်အတွက် ရမှတ်ခြောက်မှတ် အဆင့် (၁၅) နေရာတွင် ရပ်တည်နေ

စာမျက်နှာ ၂၃ ကော်လံ ၁ 🛘



# ပြည်သူ့အကျိုးပြု မှတ်တိုင်များ

# ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၆ – ၂၀၂၀ အထိ လေးနှစ်ကျော်ကာလအတွင်း ပြည်သူ့အကျိုးပြုမှတ်တိုင်များ

ကချင်ပြည်နယ်အစိုးရအဖွဲ့ ၏ (၄)နှစ်ကျော်ကာလအတွင်း ပညာရေးကဏ္ဍမှ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်မှုအခြေအနေ–

#### (က) အခြေခံကျောင်းများအဆင့်တိုးမြှင့်ပေးနိုင်မှု အခြေအနေ

<u>•</u> §		ထက်ဆင့်				လယ်ဆင့်				မူဆင့်		
	ခုနှစ်	အထက	ထ(ခွဲ)	ပေါင်း	အလက	လ(ခွဲ)	မှုလွန်	ပေါင်း	အမ က	မ(ခွဲ)	ပေါင်း	
0	၂၀၁၆-၂၀၁၇	J	၁၃	၁၅	0	Эc	75	90	၁၁	29	JO	
J	၂၀၁၇-၂၀၁၈	၁၁	9	၁၅	ЭC	ЭC	ЭG	90	Je	၁၃	9J	
9	၂၀၁၈-၂၀၁၉	၁၂	၁၃	JO	gc gc	၁၉	၁၉	99	Jo	Jo	98	
9	1006-1010	6	0	ວຄ	29	JO	29	99	IJ	9	Je	
	စုစုပေါင်း	99	99	99	ଓଡ଼	၇၆	าป	၂၁၅	၈၇	22	၁၄၂	

#### (ခ ) အခြေခံကျောင်းများအတွက် အခမဲ့ဗလာစာအုပ် ဖြန့်ဝေပေးနိုင်မှုအခြေအနေ

စဉ် ခုနှစ်		ကျောင်းသား ဦးရေ	ဗလာစာအုပ် (ဒါဇင်)	တန်ဖိုး (ကျဝ်သန်း)	မှတ်ချက်
0	၂၀၁၆-၂၀၁၇	o 9 ე ც ი ე	റ്വഭരി	ეიგე.ცეიც	
J	၂၀၁၇-၂၀၁၈	ე ე ე ე ე	ମ୍ବଠତ୍ତମ	ივეი. გე	
9	၂၀၁၈–၂၀၁၉	<u> </u>	<b>ඉදල</b> 0 ෙ	၁၄၇.၈၁၆၀	
9	၂၀၁၉-၂၀၂၀	၁၄၅၂၆၅	<u> </u>	၂၈၈.၃၅၁	
	စုစုပေါင်း	၅၈၀၂၈၁	გცბებც	റ്വ.വി	

#### (ဂ) အခြေခံပညာကျောင်းသား/သူများအား ပညာသင်ထောက်ပံ့ကြေး ထောက်ပံ့ပေးနိုင်မှု အခြေအနေ

		မူလတန်း	ဆင့်	အလယ်တန်းဆင့်		
စဉ်	ခုနှစ်	<b>్ట్ :</b> ရေ	တန်ဖိုး (ကျပ်သန်း)	දුීඃရေ	တန်ဖိုး (ကျပ်သန်း	
э	၂၀၁၆-၂၀၁၇	ეეი	၂၈.၅၀၀	വ്വം	၅၈.၁၄၀	
J	၂၀၁၇-၂၀၁၈	၁၀၃၀	ეა.ეიი	901	ეიე.იცი	
9	၂၀၁၈-၂၀၁၉	၁၀၃၀	90.900	90]	იე.იცი	
9	1006-1010	ეეი	്വം.၅၀၀	വ്വം	၁၈.၂၄၀	
	စုစုပေါင်း	5100	000.000	၁၂၈၀	၂၈၆.၅၀၀	

#### ကျန်းမာရေးကဏ္ဍမှ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်မှု အခြေအနေ

#### (က) ဆေးရုံများဖွင့်လှစ်ထားရှိမှု အခြေအနေ

စဉ်	ခရိုင်	ခုတင် (၅၀၀)	ခုတင် (၂၀၀)	ခုတင် (၁၀၀)	ခုတင် (၅၀)	ခုတင် (၂၅)	ခုတင် (၁၆)	စုစုပေါင်း
0	မြစ်ကြီးနား	э	-	0	၁	ව	9	၁၇
J	မိုးညှင်း	-	-	Э	J	J	၁၂	၁၇
9	ဗန်းမော်	-	0	-	Э	9	െ	၁၃
9	ပူတာအို	-	-	0	Э	9	၅	၁၁
[	ည်နယ်ချုပ်	0	0	5	9	၁၄	29	၅၈

#### (ခ) ကျေးလက်ကျန်းမာရေးဌာန/ဌာနခွဲ၊ ဆေးပေးခန်း၊ မိခင်ကလေး၊ ကျောင်းကျန်းမာ၊ ဒေသန္တရ ကျန်းမာရေးဌာနများ ဖွင့်လှစ်နိုင်မှုအခြေအနေ

2	ခရိုင်	ကျေးလက်	ကျေးလက်ကျန်းမာရေး ဆေးပေးခန်း မိခင်ကမေ	22.8	22	ဒေသန္တရ	
ဇဉ်	ခရင	ဋ္ဌာန	දුපඅදි	6001601941 6900060		ကျောင်းကျန်းမာ	ကျန်းမာရေး
0	မြစ်ကြီးနား	၁၉	77	၁၂	G	5	э
J	မိုးညှင်း	Jo	୧୯	-	5	-	-
9	ဗန်းမော်	J9	202	9	9	0	-
9	ပူတာအို	၁၂	99	2	5	_	-
[0	ည်နယ်ချုပ်	96	909	ວ၅	၁၈	J	٥

#### (ဂ) တိုက်နယ်ဆေးရုံအသစ်ဖွင့်လှစ်ပေးနိုင်မှု အခြေအနေ

စဉ်	မြို့နယ်	ဆေးရုံအမည်	ဆောက်လုပ်ပြီးစီးသည့် ရက်စွဲ
0	ရွှေကူမြို့နယ်	စီသာတိုက်နယ်ဆေးရုံ	၁၀-၅-၂၀၁၆
J	မိုးညှင်းမြို့နယ်	လွှဲမွန်တိုက်နယ်ဆေးရုံ	၁၅–၁၂–၂၀၁၆
9	ချီဖွေမြို့နယ်	နို့ခွန်ဘော်တိုက်နယ်ဆေးရုံ	၁၅-၂-၂၀၁၈
9	ချီဖွေမြို့နယ်	ပန်ဝါတိုက်နယ်ဆေးရုံ	6-5-1000
ච	ဖားကန့်မြို့နယ်	<b>ှေခါတိုက်နယ်ဆေးရုံ</b>	ဆောက်လုပ်ဆဲ

#### (ဃ) ကျေးလက်ကျန်းမာရေးဌာန/ဌာနခွဲများ နှစ်အလိုက် တိုးချဲ့ ဖွင့်လှစ်နိုင်မှုအခြေအနေ

ඉදි	ခုနှစ်	ကျေးလက်ကျန်းမာရေး ဌာန	ကျေးလက်ကျန်းမာရေး ဌာနခွဲ
э	ეიⴢჱ	90	၂၈၇
J	၂၀၁၇	၇၁	၂၈၇
9	၂၀၁၈	၇၁	၂၈၇
9	၂၀၁၉	၇၆	२०५

#### (င) ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနိုင်မှု အခြေအနေ

စဉ်	အကြောင်းအရာ	၂၀၁၆	၂၀၁၇	၂၀၁၈	၂၀၁၉
э	ကျေးလက်ကျန်းမာရေးဌာနနှင့် လူဦးရေအချိုး	၁:၂ဝ၇၉၈	၁:၂၁၆၂၈	၁:၂၁၆၂၈	၁:၂၁၅၉၄
J	ကျေးလက်ကျန်းမာရေးဌာနနှင့် လူဦးရေအချိုး	၁:၅၁၄၇	ɔ: <u>ე</u> ၃၅၀	<u>ე:ე</u> გეი	၁:၅၄၁၆
5	သားဖွားဆရာမနှင့်လူဦးရေအချိုး	၁:၂၈၇၃	၁:၂၉၈၈	၁:၂၉၈၈	၁:၃၀၃၄
9	ဆရာဝန်နှင့် လူဦးရေအချိုး	၁:၇၃၈၃	ე:ეეენ	<b>ე:</b> ეეე၆	၁:၈၂၄၇
ව	သူနာပြုနှင့် လူဦးရေအချိုး	၁:၆၃၃၈	ე:၁၀၉၆၉	၁:၁၀၉၆၉	၁:၇၀၁၃

#### ပြည်ထောင်စုရန်ပုံငွေနှင့် ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် လမ်း/ တံတားလုပ်ငန်းများ

#### (က) ပြည်ထောင်စုရန်ပုံငွေဖြင့် လမ်းဦးစီးဌာနမှ ဆောင်ရွက်ခဲ့သည့် လမ်းလုပ်ငန်းများ

ඉදි	ခရိုင်/ အထူးအဖွဲ့	ရန်ပုံငွေ (ကျ၀်သန်း)	AC လမ်း ခင်း ခြင်း (Km)	ကွန်က ရစ်လမ်း ခင်းခြင်း (Km)	ကတ္တရာ လမ်း သစ်ခင်း ခြင်း(Km)	တတ္တရာ လမ်းချဲ့ ခြင်း (Km)	အမာခံ လမ်း ခင်း ခြင်း (Km)
0	မြစ်ကြီးနား	ാ၉၅၁.റെ၉	-	ວ.ຄ	-	-	၁၅.၆၃
J	မိုးညှင်း	၂၄၇၈.၀၆၃	-	-	н	2.99	:н
9	ဗန်းမော်	ეცნ.იკც	-	-	0.00	J.ეo	၁၅.00
9	ပူတာအို	၁၈၀၀.၈၆၈	-	_	ൃ.၁၅၈	-	н
ව	လမ်းအထူး(၁)	ე၄၀၉၇.၆၃၀	၃.၇၈	၃၂.၇၁	9.വെ	1-	-
G	လမ်းအထူး(၂)	ე၁၉၄၂.၇၀၂	-	20.99	-	-	၉.၉၇၁
	စုစုပေါင်းချုပ်	၅၂၈၆၇.၁၀၁	၃.၇၈	<b>Gე.</b> კე	၅.၀၃၈	୧-ଜ୧	90.600

#### (ခ) ပြည်နယ်ရန်ပုံငွေဖြင့် လမ်းဦးစီးဌာနမှ ဆောင်ရွက်ခဲ့သည့် လမ်းလုပ်ငန်းများ

<b>ං</b> දි	ခရိုင်/ အထူးအဖွဲ့	ရန်ပုံငွေ (ကျဝ်သန်း)	AC လမ်း ခင်းခြင်း (Km)	ကွန်က ရစ်လမ်း ခင်းခြင်း (Km)	ကတ္တရာ လမ်း သစ်ခင်း ခြင်း (Km)	ကတ္တရာ လမ်းချဲ့ ခြင်း (Km)	အမာခံ လမ်း ခင်း ခြင်း (Km)
0	မြစ်ကြီးနား	၇၆၉၇၈.၁၂၈	99.99	දලි.බෙ	၁၂၅.၇၀	ევ.၉၆	വ്വാ.വെ
J	မိုးညှင်း	၂၈၁၆၁.၈၉၀	-	6.76	၁၅.၃၈	၁၃၅.၁၈	-
9	ဗန်းမော်	<b></b> განცე. აგე	Gq.0J	၈.၅၀	ගෙි.බෙ	99.99	၈.၆၀
9	ပူတာအို	J\$0 <u>9</u> 2.727	-	9-999	əç.00	-	၁၃၉.၈၄
ව	လမ်းအထူး(၁)	၃၁၇၈၆.၀၃၄	-	99.990	-	-	7.50
G	လမ်းအထူး(၂)	<u> ე</u> ვეეი.ეივ	_	€6.660	-	-	6.00
	စုစုပေါင်းချုပ်	JJ@J99.9J®	၈၁.၄၅	9L9-65c	၂၆၁.၉၇၀	၂၀၃.၆၈	<b>२</b> ०२.१९

#### အချပ်ပို (က) မှ

#### (ဂ) ပြည်ထောင်စုရန်ပုံငွေဖြင့် လမ်းဦးစီးဌာနမှ ဆောင်ရွက်ခဲ့သည့် တံတားလုပ်ငန်းများ

စဉ်	ခရိုင်/ အထူးအဖွဲ့	ရန်ပုံငွေ (ကျပ်သန်း)	၅၀' အောက် Box, Pipe အပါ (စင်းရေ)	၅၀'- ၁၀၀' ကြား (စင်းရေ)	၁၀၀'- ၁၈၀' ကြား (စင်းရေ)	၁၈၀' အထက် (စင်းရေ)	စုစုပေါင်း (စင်းရေ)
0	မြစ်ကြီးနား	oo.9.9c	э	-	н	-	э
J	မိုးညှင်း	റെ.ട്ടറെ	െ	-	-	-	6
9	ဗန်းမော်	000.000	20	-	-	-	20
9	ပူတာအို	2.100	э	-	-	-	0
9	လမ်းအထူး(၁)	2007.000	၁၁၉	-	-	-	၁၁၉
G	လမ်းအထူး(၂)	000.000	၅၁	-	-	-	၅၁
	စုစုပေါင်းချုပ်	၄၅၀၇.၂၈၀	၁၉၀	-	-	-	၁၉၀

#### (ဃ) ပြည်နယ်ရန်ပုံငွေဖြင့် လမ်းဦးစီးဌာနမှ ဆောင်ရွက်ခဲ့သည့် တံတားလုပ်ငန်းများ

<b>ච</b>	ခရိုင်/ အထူးအဖွဲ့	ရန်ပုံငွေ (ကျပ်သန်း)	၅၀' အောက် Box, Pipe အပါ (စင်းရေ)	၅၀'- ၁၀၀' ကြား (စင်းရေ)	၁၀၀'- ၁၈၀' ကြား (စင်းရေ)	၁၈၀' အထက် (စင်းရေ)	စုစုပေါင်း (စင်းရေ)
э	မြစ်ကြီးနား	ეეგც.ცეც	ეეი	н	-	-	ეეი
J	မိုးညှင်း	ნიეჟ.ნეც	၁၈၂	9	J	-	၁၈၇
9	ဗန်းမော်	२ <b>५२</b> ७.५५७	၁၅၂	0	э	-	၁၆၂
9	ပူတာအို	၁၀၇၁၄.၂၀၄	99J	၁၇	၂၁	-	ეეი
၅	လမ်းအထူး(၁)	ეკიც.၁၃ი	755	-	-	-	755
G	လမ်းအထူး(၂)	၄၁၀၆.၇၄၂	Joo	-	-	::	၂၀၁
	စုစုပေါင်း	<b>გ</b> ცეიე.၁၁၀	၁၇၉၈	Je	J9	-	၁၈၅၁

#### (c) ထင်ရှားစွာဆောင်ရွက်ခဲ့သောလမ်းများ

- (၁) မြစ်ကြီးနား– ဆွမ်ပရာဘွမ်– ပူတာအိုလမ်း
- (၂) မန္တလေး– လားရှိုး– ဗန်းမော်– မြစ်ကြီးနားလမ်း
- (၃) ရွှေဘို– မြစ်ကြီးနားလမ်း
- (၄) မံဝိန်း– ချီဖွေ– လောခေါင်– ထောဂေါ့– ဖီမော်လမ်း
- (၅) ဝွေထော်– အင်ဂျန်းယန်လမ်း
- (၆) ဟိုပင်– နန့်မွန်း– ညောင်ပင်– ဝှေခါလမ်း
- (၇) ဗန်းမော်– နောင်လိုက်– တာဆိုင်လမ်း
- (၈) မချမ်းဘော– ဖရုခ– ရပ်ဘော့– နောင်မွန်လမ်း

#### (စ) တံတားဦးစီးဌာနမှ ဆောင်ရွက်ခဲ့သည့် တံတားလုပ်ငန်းများ

ကချင်ပြည်နယ်အတွင်းရှိ အဓိက ဆက်သွယ်သွားလာလျက်ရှိသည့် ပြည်ထောင်စုလမ်းမ ကြီး၊ ခရိုင် ချင်းဆက်လမ်းများပေါ်ရှိ ပေ ၁၈၀ အထက် တံတားကြီးများအား အဆင့်မြှင့်တင် တည်ဆောက်ခဲ့မှု

#### (၁) ရန်ပုံငွေရရှိမှုအခြေအနေ

#### ကျပ်သန်း

				1,410004.
စဉ်	ဘဏ္ဍာနှစ်	ပြည်ထောင်စု	ပြည်နယ်	စုစုပေါင်း
0	၂၀၁၆-၁၇	ეგ6ე.၁၅၇	ççoც.ე <u>ე</u> 0	ცცეς.ციე
J	၂၀၁၇-၁၈	2269.000	၁၄၄၃.၅၀၀	၄၆၃၈.၅၀၀
9	၂၀၁၈-၁၉	2970.000	၂၀၃၇.၀၀၀	ენიე.იიი
9	၂၀၁၉-၂၀	9920.JGG	<u> </u>	7J50.JGG
	စုစုပေါင်း	၁၆၈၆၀.၄၂၃	၁၀၃၀၀.၂၅၀	ეეთმი.6ე၃

#### (၂) ပေ(၁၈၀)အထက် တံတားကြီးများ တည်ဆောက်နိုင်မှု အခြေအနေ

စဉ်	လမ်းအမည်	၂၀၁၆-၁၇	၂၀၁၇-၁၈	၂၀၁၈-၁၉	၂၀၁၉-၂၀	စုစု ပေါင်း
Э	မြစ်ကြီးနား– ဆွမ်ပရာဘွမ်– ပူတာအိုလမ်း	၁ စင်း အင်စွပ်	-	၂ စင်း တီယာန်ဇွပ်၊ ဒရခ	၃ စင်း ဖုန်ချန်ခ၊ စီနင်ခ	€ ඉදි:
J	မန္တလေး–လားရှိုး–ဗန်းမော်– မြစ်ကြီး နားလမ်း	-	-	၁ စင်း နန့်ဖြစ်ခ	၄ စင်း ဒဘတ်ယန် ၊ မလိယန်၊ နန်ဆန် ယန်၊ ၅မိုင်	၅ စင်း
9	နမ္မတီး-တနိုင်း- ပန်ဆောင်လမ်း	၁ စင်း တဝမ်	-		၁ စင်း ဝါရ၁ဇွဝ်	၂ စင်း
9	မချမ်းဘော-ဖရုခ-နောင်မွန် လမ်း	၁ စင်း မချမ်း ဘော	၁ စင်း ရပ်ဘော့	၂ စင်း ထီခ၊ ထာခ		၄ စင်း

9	မနုံဂါ–မိုးညှင်း– နန့်စီးအောင်လမ်း	၁ စင်း မြို့ဟောင်း	-	-		၁ စင်း
G	မံဝိန်း-ချီဖွေ-ထော ဂေါ့- ဖီမော် လမ်း	၁ စင်း နမ္မလိ	-	-	-	၁ စင်း
9	မ႙ေၜ-ခေါင်လန်ဖူး လမ်း	-	-	•	၂ စင်း မဝွေဖ၊ ရီဒမ်း	၂ စင်း
6	လုံဂျာကုန်း–နောင် နင်း– မိုင်းမူ ကျေးရွာ ချင်းဆက်လမ်း	-	-	-	၁ စင်း မိုးလဲ ချောင်း	၁ စင်း

#### (ဆ) ကျေးလက်လမ်း/တံတားလုပ်ငန်းဆောင်ရွက်မှုအခြေအနေ

<b>ඉ</b> දි	လုပ်ငန်း အမျိုးအစား	ეიე6-	၁၈ ၂၀၁၇–	၂၀၁၈– ၁၉	၂၀၁၉– ၂၀၂၀ ဆောင် ရွက်ဆဲ	စုစု ပေါင်း	ရန်ပုံငွေ (ကျပ်သန်း)
0	ကျေးလက်လမ်း (မိုင်)	<del>2</del> 9/9	90/9	JJ9/0	၁၇၁/၃.၅	ç <sub>02/ç</sub> .၅	ဝေ၅၆၆.၅၂၉
J	တံတားလုပ်ငန်း	၅၉ စင်း	၂၂ စင်း	၁၇၉ စင်း	<b>ා</b> ලිගෙරිඃ	၄၂၆စင်း	

#### (e) နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ လုပ်ငန်း ဆောင်ရွက်မှုအခြေအနေ

စဉ်	ဘဏ္ဍာရေး နှစ်	လုပ်ငန်းအမျိုးအစား	အရေ အတွက်	ရန်ပုံငွေ (ကျပ်သန်း)
0	၂၀၁၆-၂၀၁၇	လမ်းတံတားလုပ်ငန်း	၁၈ ခု	<u> </u>
		သောက်သုံးရေရရှိရေးလုပ်ငန်း	99	Go.იი၄၅
		အိမ်ရာဆောက်လုပ်ရေးလုပ်ငန်း	၁၀၀ လုံး	ე00.0000
J	၂၀၁၇–၂၀၁၈	လမ်းတံတားလုပ်ငန်း	၃၆ ခု	<b>ც</b> ჱმე.იჱიი
		သောက်သုံးရေရရှိရေးလုပ်ငန်း	<b>၇</b> ခု	്വാം.ദ്രാദ്ര
		အိမ်ရာဆောက်လုပ်ရေးလုပ်ငန်း	၅၄ လုံး	<b>გე</b> ე.0000
9	၂၀၁၈–၂၀၁၉	လမ်းတံတားလုပ်ငန်း	၅၀ ခု	၈၂၆၁.၃၇၈၀
		သောက်သုံးရေရရှိရေးလုပ်ငန်း	२२	99.9800
		အိမ်ရာဆောက်လုပ်ရေးလုပ်ငန်း	၄၈ လုံး	<u> გე</u> კეე
9	၂၀၁၉-၂၀၂၀	လမ်းတံတားလုပ်ငန်း	၅၀ ခု	G <sub>0</sub> 15.51G0
		သောက်သုံးရေရရှိရေးလုပ်ငန်း	२२	200.9090
		အိမ်ရာဆောက်လုပ်ရေးလုပ်ငန်း	၃ လုံး	ეგ. ეგ 6. ეგ 60

#### (ဈ) (၄)နှစ်တာကာလအတွင်း စည်ပင်သာယာရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေ

	2 - 2 - 2	၂၀၁	႒ာရေးနှစ်	
စဉ်	လုပ်ငန်းအမည်	အရေအတွက်	မိုင်/ ဖာလုံ	တန်ဖိုး(ကျပ်သန်း)
၁	လမ်းလုပ်ငန်းများ	၁၈၄	ეი/၄.၃၆၅	ე၁၅၅.0၅0
J	တံတားလုပ်ငန်းများ	၁၃၈		6၁၃.၃၃၀
9	ရေပေးရေးနှင့် အခြားလုပ်ငန်းများ	၁၄၁	-	J206.650

စဉ်	2 - 2 - 2 - 2	၂၀၁၇–၂၀၁၈ ဘဏ္ဍာရေးနှစ်			
مح	လုပ်ငန်းအမည်	အရေအတွက်	မိုင်/ ဖာလုံ	တန်ဖိုး(ကျပ်သန်း)	
၁	လမ်းလုပ်ငန်းများ	Joo	२J/ <b>ʔ</b> .၅ʔ	၃၃၁၈.၄၂၀	
J	တံတားလုပ်ငန်းများ	<b>ე</b> წე	-	675.600	
9	ရေပေးရေးနှင့် အခြားလုပ်ငန်းများ	၂၀၈	-	გგე. <b>G</b> go	

	2 2 2	၂၀၁၈ ဘ	၂၀၁၈ ဘဏ္ဍာရေးနှစ် Mini ဘတ်ဂျက်			
စဉ်	လုပ်ငန်းအမည်	အရေအတွက်	မိုင်/ ဖာလုံ	တန်ဖိုး(ကျပ်သန်း)		
၁	လမ်းလုပ်ငန်းများ	99	െ/റു.ളെ	g07.750		
J	တံတားလုပ်ငန်းများ	၉၈	-	ეაკ.ე၄ი		
9	ရေပေးရေးနှင့် အခြားလုပ်ငန်းများ	၁၁၄	7-	050.050		
22	လုပ်ငန်းအမည်	၂၀၁၈–၂၀၁၉ ဘဏ္ဍာရေးနှစ်				
စဉ်		အရေအတွက်	မိုင်/ ဖာလု <u>ံ</u>	တန်ဖိုး(ကျပ်သန်း)		
၁	လမ်းလုပ်ငန်းများ	၁၆၄	ეც/၃.၆၄	ეეიგ.გმი		
J	တံတားလုပ်ငန်းများ	၇၁	-	999.990		
9	ရေပေးရေးနှင့် အခြားလုပ်ငန်းများ	ളെ	-	ეე၄၄.၀၇၀		



O

အချပ်ပို(ခ)မှ

စဉ်	လုပ်ငန်းအမည်	၂၀၁၉–၂၀၂၀ ဘဏ္ဍာရေးနှစ် (၁/၂၀၂၀)ထိပြီးစီးမှု			ပြီးစီးမှု
		အရေအတွက်	မိုင်/ဖာလုံ	တန်ဖိုး(ကျပ်သန်း)	(%)
э	လမ်းလုပ်ငန်းများ	၁၉၄	JG/G.799	გაეი. ენი	ეე%
J	တံတားလုပ်ငန်းများ	၁၁၇	-	ලිගට.ටගලෙ	97%
9	ရေပေးရေးနှင့် အခြားလုပ်ငန်းများ	<b>810</b>	-	გაჟა.66გ	G <sub>J</sub> %

(ည) (၄)နှစ်တာကာလအတွင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စည်ပင်သာယာရေးလုပ်ငန်းများ

2_	2-2-2-2-	၂၀၁၇–၂၀၁၈ ဘဏ္ဍာရေးနှစ်		
စဉ်	လုပ်ငန်းအမည်	အရေအတွက်	မိုင်/ ဖာလုံ	တန်ဖိုး(ကျပ်သန်း)
э	လမ်းလုပ်ငန်းများ	29	၁၈/၂.၃၀	ეგივ.იცი
J	တံတားလုပ်ငန်းများ	9	-	<del>2</del> ტე.ები
5	ရေပေးရေးနှင့် အခြားလုပ်ငန်းများ	၁၇	-	ാ6ു၉.ഠൃമ

2	2 - 2 - 2	၂၀၁၈ ဘဏ္ဍာရေးနှစ် Mini ဘတ်ဂျက်			
စဉ်	လုပ်ငန်းအမည်	အရေအတွက်	မိုင်/ ဖာလုံ	တန်ဖိုး(ကျပ်သန်း)	
0	လမ်းလုပ်ငန်းများ	çG	J२/o.၅२	ეგე.000	
J	ရေပေးရေးနှင့်အခြား လုပ်ငန်းများ	6	-	5099.950	
c	လုဝ်ငန်းအမည်	၂၀၁၈–၂၀၁၉ ဘဏ္ဍာရေးနှစ်			
စဉ်		အရေအတွက်	မိုင်/ဖာလုံ	တန်ဖိုး(ကျပ်သန်း)	
0	လမ်းလုပ်ငန်းများ	୯୨	56/J-60J	2JJ55·J5	
J	တံတားလုပ်ငန်းများ	၉၁		၅၈၇.၈၃	
9	ရေပေးရေးနှင့်အခြား လုပ်ငန်းများ	JO		၁၄၄၂.၄ဝ၈	

2.	22-2	၂၀၁၉–၂၀၂၀ ဘဏ္ဍာရေးနှစ် လျာထားမှု			
စဉ်	လုပ်ငန်းအမည်	အရေအတွက်	မိုင်/ဖာလုံ	တန်ဖိုး(ကျပ်သန်း)	
э	လမ်းလုပ်ငန်းများ	96	ე6/ე.იე	၄၈၂၈.၅၄၀	
J	တံတားလုပ်ငန်းများ	00	-	<u> </u>	
9	ရေပေးရေးနှင့် အခြားလုပ်ငန်းများ	G	-	<u> </u>	

(ဋ) (၄)နှစ်တာကာလအတွင်းအဝေးပြေးယာဉ်ရပ်နားစခန်းဆောင်ရွက်မှု အခြေအနေ

စဉ်	တည်နေရာ	ဆောင်ရွက် သည့်ခုနှစ်	အကျယ်အဝန်း	ရင်းနှီးမြှုပ် နှံငွေ (ကျပ်သန်း)
э	မိုးညှင်းမြို့၊ ရွာသစ်ကုန်း ကျေးရွာ၊ မြို့ရှောင်ကွင်းလမ်း နံဘေး(ဒီဂရီကောလိပ်အနီး)	20-2J-J02G	၁၀.၅	<b>69</b> 55.00
J	မြစ်ကြီးနားမြို့၊ တဝ်ကုန်းရဝ် ကွက်ရှိ အမှိုက်ကျင်းဟောင်း မြေနေရာ	၃-၁-၂၀၁၈	၁၁.၅၁	<u> </u>

(ဌ) ကုန်ထုတ်လမ်း။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ကချင်ပြည်နယ်အတွင်းရှိ ကျေးရွာများတွင် ကုန်ထုတ်လမ်း ဖောက်လုပ် ဆောင်ရွက်ပေးနိုင်မှု အခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်–

စဉ်	လုပ်ငန်းအမျိုးအစား	အရေအတွက်/မိုင်	ကုန်ကျငွေ (ကျဝ်သန်း)
၂၀၁၈	(ပထမ)(၆)လပတ်		
2	သဲကျောက်လမ်း	၅/၂ မိုင်	256.000
၀၁၈-	၂၀၁၉ ဘဏ္ဍာနှစ်		
J	မြေသားလမ်း	၁/၀.၇မိုင်	പ്പെട്ട
5	သဲကျောက်လမ်း	၃/၇မိုင်	
9	မြေ+သဲကျောက်လမ်း	၈/၂မိုင်	
၅	ကွန်ကရစ်တံတား	၅ စင်း	
G	Box Culvert	၄ စင်း	
9	ရေပြွန်	၂ စင်း	
		စုစုပေါင်း	၉၇၄.ဝ၈၁

െ	မြေသားလမ်း	၂/၁.၂ မိုင်	
9	သဲကျောက်လမ်း	၁၀/၄.၉ မိုင်	
00	မြေ+သဲကျောက်လမ်း	Jე/၅ မို <sup>გ</sup>	
၁၁	ကွန်ကရစ်လမ်း	၀/၁.၂ မိုင်	
၁၂	မြေ+ကွန်ကရစ်လမ်း	0/၄ မိုင်	
25	ကျောက်ချောလမ်း	3% 2/c	്യഉറ്റെ.റൈ
09	ကွန်ကရစ်တံတား	းဒီစ စင	
၁၅	သစ်သားတံတား	၂ စင်း	
၁၆	ကြိုးတံတား	၁ စင်း	

		စုစုပေါင်း	၃၈၃၁.၉၆၁
၁၈	ရေပြွန်	၁၀ စင်း	
၁၇	Box Culvert	၂၆ စင်း	

(ဍ) ကချင်ပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် (၄) နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ

စဉ်	လုဝ်ငန်းအမည်	ဘဏ္ဍာရေး နှစ်	ခွင့်ပြုရန်ပုံငွေ	၄(ကျပ်သန်း)
0	မိုးကောင်းခန်းမဆောက်လုပ်ခြင်း	၂၀၁၆-၂၀၁၇ ၂၀၁၇-၂၀၁၈	გე <b>ç</b> .ეიი	ളെ೦೦೦
	272288	၂၀၁၆-၂၀၁၇	777.500	
J	သာသန၁့ဗိမာန်တည်ဆောက်ခြင်း	၂၀၁၇-၂၀၁၈	၂၁၁.၇၀၀	999.000
5	ခေါင်လန်ဖူးခန်းမဆောက်လုပ်ခြင်း	၂၀၁၆–၂၀၁၇	90.000	၁၁၃.၂၀၀
	100 May 100 Ma	၂၀၁၇–၂၀၁၈	၆၃.၂၀၀	
9	ဟိုပင်ခန်းမဆောက်လုပ်ခြင်း	၂၀၁၇-၂၀၁၈		900.000
ე ც	ဗန်းမော်ခရိုင်စုပေါင်းရုံးဆောက်လုပ်ခြင်း ဆင်ဘိုဧည့်ရိပ်သာဆောက်လုပ်ခြင်း	၂၀၁၇-၂၀၁၈		2200.000
9	မြစ်ကြီးနားမြို့VIPညေ့်ရိပ်သာဆောက်	1000-1000	000.000	ეე.000 ეცე.000
(	လုပ်ခြင်း	၂၀၁၈(၆)လ	662.000	-669
6	မိုးညှင်းခရိုင်စုပေါင်းရုံးဆောက် လုပ်ခြင်း	၂၀၁၈–၂၀၁၉		2990.000
6	မိုးညှင်းခရိုင်VIPရိပ်သာဆောက် လုပ်ခြင်း	၂၀၁၈–၂၀၁၉		၂၈၅.၀၀၀
00	ပူတာအိုမြို့နယ်ခန်းမဆောက် လုပ်ခြင်း	၂၀၁၈-၂၀၁၉		999. <del>2</del> 00
၁၁	ဆွမ်ပရာဘွမ်မြို့နယ်ခန်းမဆောက်လုပ် ခြင်း	၂၀၁၈–၂၀၁၉		၁၁၆.၄၈၈
ວງ	လွယ်ဂျယ်မြို့၊ မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ် ဆက်ဆံရေး(BLO) ရုံးအစည်း အဝေးခန်းမ RC(၁)ထပ်ဆောက်လုပ် ခြင်း	J056-J0J0		၂၀.၉၀၀
၁၃	အစိုးရအဖွဲ့ ရုံး၊ အမှုတွဲခန်း RC (၁) ထပ် ဆောက်လုပ်ခြင်းလုပ်ငန်း	၂၀၁၉-၂၀၂၀		ე၁.၃၀၀
၁၄	ပူတာအိုခရိုင်စုပေါင်းရုံးဆောက်လုပ်ခြင်း လုပ်ငန်း	၂၀၁၉-၂၀၂၀		၁၄၉၈.ဝဝ၀
၁၅	မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်း(မြစ်ကြီးနားမြို့တွင်းအပိုင်း) AC လမ်းခင်းခြင်း၊ အုတ်စီရေမြောင်း ပြုလုပ် ခြင်း၊ All RC Box Culvert (၁)စင်း တည်ဆောက်ခြင်းလုပ်ငန်း။	၂၀၁၉-၂၀၂၀		აე၄6.იი
၁၆	မြစ်ကြီးနား – ဆွမ်ပရာဘွမ်– ပူတာအို လမ်း (မြစ်ကြီးနားမြို့တွင်းအပိုင်း) အုတ်စီရေမြောင်း အုတ်ရိုးစီ၍ RCC Slab ပြုလုပ်ခြင်း၊ All RC Box Culvert (၂)စင်းတည်ဆောက်ခြင်း။	၂၀၁၉-၂၀၂၀		ა၅ባე.00
၁၇	မိုးညှင်းမြို့တွင်းလမ်း (ရွှေဘို– မြစ်ကြီးနား လမ်းဟောင်း) AC ခင်းခြင်း၊ Road Line ဆွဲခြင်း။	၂၀၁၉-၂၀၂၀		၁၀၅၇.၅၀
၁၈	ရွှေဘို-မြစ်ကြီးနားလမ်း(ဟိုပင်မြို့တွင်း အဝိုင်း) AC ခင်းခြင်း၊ All RC ကွန်ကရစ် တံတား (၂)စင်း တည်ဆောက်ခြင်း။	၂၀၁၉-၂၀၂၀		7 <u>6</u> 5.00
90	မြစ်ကြီးနား– ဆွစ်ပရာဘွစ်– ပူတာအို လမ်းအခြေခံလွှာခင်းကြိတ်ခြင်း၊ ကတ္တရာ ခင်းခြင်း၊ ကျောက်စီရေမြောင်း တည်ဆောက်ခြင်း၊ Road Line ဆွဲ ခြင်း။	<u> </u>		<b></b> 999.00
Jo	ပူတာအို–မချမ်းဘော–နမ့်ခမ်း– နောင်မွန်လမ်း လမ်းတာဘောင်ချဲ့ ခြင်းနှင့် ကတ္တရာခင်း၊ ကျောက်စီ ရေမြောင်း တည်ဆောက်ခြင်း၊ Road Line ဆွဲခြင်း။	J006-J0J0		J\$7.0¢
၂၁	ဗန်းမော်မြို့၊ လေဆိပ်သွားလမ်းနိုင်လွန် ကတ္တရာ ခင်းခြင်းလုပ်ငန်း (၁၆၅၈'x၂၆')	၂၀၁၉-၂၀၂၀		<b>२</b> ၄၆.၈၀
JJ	ဗန်းမော်မြို့ချမ်းသာရဘုရားလမ်းနိုင်လွန် ကတ္တရာခင်းခြင်းလုပ်ငန်း(ကမ်းနားလမ်း ဆုံမှ နတ်ကြီးစင် တြီဂံအထိ)(၁၈၆၀'x၂၈'/၄၂')	၂၀၁၉-၂၀၂၀		୧ <b></b> ୧୧୧୯
75	ဗန်းမော်မြို့၊ တပ်တွင်းကျောင်းလမ်း နိုင်လွန် ကတ္တရာခင်းခြင်းလုပ်ငန်း	၂၀၁၉-၂၀၂၀		J29.200
J9	ဗန်းမော်မြို့၊ လမ်းမတော်လမ်း နိုင်လွန် ကတ္တရာ ခင်းခြင်းလုပ်ငန်း	၂၀၁၉-၂၀၂၀		ეცნ.ები

အချပ်ပို(ဃ)သို့

#### အချပ်ပို (ဂ) မှ

စဉ်	လုပ်ငန်းအမည်	ဘဏ္ဍာရေး နှစ်	ခွင့်ပြုရန်ပုံငွေ (ကျပ်သန်း)
JO	ဗန်းမော်မြို့၊ ဝိလာသလမ်း နိုင်လွန် ကတ္တရာ ခင်းခြင်းလုပ်ငန်း (အလက-၁ လမ်းဆုံမှ အထက –၃လမ်းဆုံအထိ)	1006-1010	965.000
JG	မိုးညှင်းမြို့၊ အုတ်ကျင်း-ရှမ်းကျောင်းပတ် လမ်း နိုင်လွန်ကတ္တရာခင်းခြင်း	၂၀၁၉-၂၀၂၀	200 J. 900
J?	မိုးညှင်းမြို့သခင်ကိုယ်တော်မှိုင်းလမ်း နိုင်လွန် ကတ္တရာခင်းခြင်း	၂၀၁၉-၂၀၂၀	<u>၂၈၅</u> .၀၀၀
്വ	မိုးညှင်းမြို့၊ အနော်ရထာလမ်း နိုင်လွန် ကတ္တရာခင်းခြင်း	၂၀၁၉-၂၀၂၀	60.000
Je	မိုးညှင်းမြို့၊ဗထူးလမ်းနိုင်လွန်ကတ္တရာခင်းခြင်း	၂၀၁၉-၂၀၂၀	၂၇၈.၅၀၀
50	မြစ်ကြီးနား–ဆွမ်ပရာဘွမ်–ပူတာအိုလမ်း (မြစ်ကြီးနားမြို့တွင်းအပိုင်း)အုတ်စီရေ မြောင်း All RC Box Culvert(၁)စင်း ဆောက်လုပ်ခြင်း။	Jose-JoJo	2095.900
၃၁	မြစ်ကြီးနား–ဆွမ်ပရာဘွမ်–ပူတာအိုလမ်း (မြစ်ကြီးနားမြို့တွင်းအပိုင်း)AC လမ်းခင်း ခြင်း၊အုတ်ရိုးစီ၍ Slab ပြုလုပ်ခြင်း၊ All RC Box Culvert (၁)စင်းဆောက်လုပ်ခြင်း။	1006-1010	၁၀၃၂.၅၀၀
<b>6</b> J	မြစ်ကြီးနားမြို့၊ ခုတင်(၅၀၀)ဆံ့ဆေးရုံ ဝင်းအတွင်းကားရပ်ရန်နေရာကွန်ကရစ် ခင်းခြင်းနှင့်ဈေးဆိုင်ခန်း(၁၈၀×၃၀×၂၅) ပေ ၁၂ ခန်း(၂)ထပ်တည်ဆောက်ခြင်း။	၂၀၁၉-၂၀၂၀	ફેવેકે.ફે1ે૦

#### (က) စိုက်ပျိုးရေရရှိရေးဆောင်ရွက်ပေးနိုင်မှုအခြေအနေ

			လုပ်ငန်းအရေအတွက်				
စဉ်	ဘဏ္ဍာရေးနှစ်	ပြည်နယ်	ခွင့်ပြု ရန်ပုံငွေ (ကျပ်သန်း)	ပြည်ထောင်စု	ခွင့်ပြုရန် ပုံငွေ (ကျပ်သန်း)		
၁	၂၀၁၆–၂၀၁၇	၅၈	ეეე გ.	၁၅	J20.059		
J	၂၀၁၇-၂၀၁၈	29	၃၇၄၂.၅၈၁	၁၂	გნე.ცნი		
5	၂၀၁၈–၂၀၁၉	ලව	၈၃၁၉.၀၅၄	90	၁၀၁၂.၁၂၃		
9	ിരാഭ-ിരിര	ලිට	ენიც.ეეი	၂၁	<b>ე</b> ეეი.000		
	စုစုပေါင်း	၂၇၁	<b>ചരിക്കു</b>	ଡ୧	၃၃၅၈.၂၃၈		

#### (ခ) လယ်ယာစိုက်ပျိုးမြေများဖော်ထုတ်ခြင်းလုပ်ငန်း

စဉ်	ခရိုင်	ဖော်ထုတ်ပြီးစီးမှု (ဧက)	ခွင့်ပြုရန်ပုံငွေ (ကျပ်သန်း)	မှတ်ချက်						
		၂၀၁၆–၂၀၁၇ခု ဘဏ္ဍာ	ရေးနှစ်							
0	၁ ဖြစ်ကြီးနားခရိုင်         ၄၁၇         ၂၃၈.၀၀           ၂ ဖိုးညှင်းခရိုင်         ၁၂၂၅         ၃၃၂.၅၀									
J	မိုးညှင်းခရိုင်	ാവ്വ	251·Jo							
5	ဗန်းမော်ခရိုင်	990	၁၇၀.၀၀							
9	ပူတာအိုခရိုင်	Joo	60.00							
	စုစုပေါင်း	၂၁၈၂	၈၅၀၅.၀၀							
		၂၀၁၇–၂၀၁၈ခု ဘဏ္ဍာ	ရေးနှစ်							
0	မြစ်ကြီးနားခရိုင်	Goo	999.00							
J	ပူတာအိုခရိုင်	Joo	<b>ე</b> ეი.იი							
	စုစုပေါင်း	900	ეცე.00							
	J	၁၁၈–၂၀၁၉ခု ဘဏ္ဍာရေးနှစ်(	ဒီလ ဘတ်ဂျက်)							
э	မြစ်ကြီးနားခရိုင်	900	ეგ6.00							
J	ပူတာအိုခရိုင်	്വാ	ാറ്വ.00							
	စုစုပေါင်း	<b>G</b> ၁၅	9G0							
-		၂၀၁၈–၂၀၁၉ခု ဘဏ္ဍာ	ရေးနှစ်							
0	မြစ်ကြီးနားခရိုင်	၁၄၂၀	၇၆၈.၉၀၀							
J	မိုးညှင်းခရိုင်	900	ეგც.ეე0							
5	ဗန်းမော်ခရိုင်	290	၂၀၈.၀၀၀							
9	ပူတာအိုခရိုင်	าขา	၄၇၈.၆၄၂							
	စုစုပေါင်း	5111	<u>୍</u> ଚତେ-ମତୀ							

	၂၀၁၉	ှ–၂၀၂၀ ခု ဘဏ္ဍာရေးနှစ်	in the second se
0	မြစ်ကြီးနားခရိုင်	7570	၁၁၇၃.၉၇၀
J	မိုးညှင်းခရိုင်	0000	၈၃၇.၃၀၀
9	ဗန်းမော်ခရိုင်	ეලე	90.906
9	ပူတာအိုခရိုင်	၇၈၀	၄၈၅.၁၄၃
	စုစုပေါင်း	9900	J650·656

#### (ဂ) စနစ်ကျလယ်မြေများဖော်ထုတ်ခြင်းလုပ်ငန်း

စဉ်	ခရိုင်	ဖော်ထုတ်ပြီးစီးမှု ဧက	ခွင့်ပြုရန်ပုံငွေ (ကျပ်သန်း)	မှတ် ချက်				
		၂၀၁၆–၂၀၁၇ခု ဘဏ္ဍ						
၁ မိုးညှင်းခရိုင် ၁၀၀ ၂၀.၀၀								
J	ဗန်းမော်ခရိုင်	000	<b>ე</b> ეე.00					
	စုစုပေါင်း	Joo	၁၅၅.၀၀					
		၂၀၁၇–၂၀၁၈ခု ဘဏ္ဍ	၇၁ရေးနှစ်					
Э	မြစ်ကြီးနားခရိုင်	000	၁၁၂.00					
J	မိုးညှင်းခရိုင်	000	ეე.კი					
9	ဗန်းမော်ခရိုင်	000	၁၂၀.၀၀					
	စုစုပေါင်း	900	ફ <b>ુ</b> ન્-Jo					
		၂၀၁၈–၂၀၁၉ခု ဘဏ္ဍ	၇၁ရေးနှစ်					
0	မိုးညှင်းခရိုင်	000	၁၉၆					
	စုစုပေါင်း	000	၁၉၆					

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ (၄)နှစ်တာကာလအတွင်း လူထုအကျိုးစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်မှု အခြေအနေ

#### (က) လူထုဗဟိုပြုစီမံကိန်းဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများ

စဉ်	မြို့နယ်	စီမံကိန်းအမည်	ကျေးရွာ အရေ အတွက်	လုပ်ငန်းခွဲ အရေ အတွက်	ကုန်ကျငွေ (ကျပ်သန်း)
э	မိုးကောင်း	လူထုဗဟိုပြုစီမံကိန်း (ပထမနှစ်စက်ဝန်း)	୧୯	၁၂၀	၁၂၆၈.၀၀၀
J	မိုးကောင်း	လူထုဗဟိုပြုစီမံကိန်း (ဒုတိယနှစ်စက်ဝန်း)	99	200	၁၂၉၀.၀၀၀
9	မိုးကောင်း	လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)	99	၁၀၉	၁၆၀၃.၀၀၀
9	မိုးကောင်း	လူထုဗဟိုပြုစီမံကိန်း (စတုတ္တနှစ်စက်ဝန်း)	୧୯	99	აცეგ.000
၅	ളെന്നു	လူထုဗဟိုပြုစီမံကိန်း (ပထမနှစ်စက်ဝန်း)	60	၁၁၁	ഉപ്പെട്ട
G	ရွှေကူ	လူထုဗဟိုပြုစီမံကိန်း (ဒုတိယနှစ်စက်ဝန်း)	99	ຄວ	၁၁၈၃.၀၀၀
9	ပူတာအို	လူထုဗဟိုပြုစီမံကိန်း (ပထမနှစ်စက်ဝန်း)	60	еG	ç <u>9</u> 6.000
6	ပူတာအို	လူထုဗဟိုပြုစီမံကိန်း (ဒုတိယနှစ်စက်ဝန်း)	၈၉	09	ეკ.000
		စုစုပေါင်း	ତ୍ୱତ	ຄວວ	ളൈ.၀၀၀

#### (ခ) မြစိမ်းရောင်ကျေးရွာစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု အခြေအနေ

		မြစ်ကြီးနား		မိုးဥ	မိုးညှင်း		ဗန်းမော်		ပူတာအို	
စဉ်	ဘဏ္ဍာနှစ်	ကျေး ရွာ	ယူနစ်	ကျေး ရွာ	ယူနစ်	ကျေး ရွာ	ယူနစ်	ကျေး ရွာ	ယူနစ်	
0	၂၀၁၆-၁၇	၁၄	၁၃	၁၇	၁၇	၂၈	Jo	00	၈	
J	၂၀၁၇-၁၈	୧၅	၁၉	၁၆	၁၄	JJ	၂၁	၁၃	G	
5	၂၀၁၈ (Mini)	9	9	5	9	J	J	-	-	
9	၂၀၁၈–၁၉	9	െ	9	0	၁၂	၁၂	-	-	
9	၂၀၁၉-၂၀၂၀	၅	ව	ව	၅	ව	9	-	-	
P	စုပေါင်း	GG	90	၅၀	၄၈	၆၉	<sub></sub>	75	၁၄	

ကချင်ပြည်နယ်အတွင်း (၄)နှစ်ကျော်ကာလအတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်သည့် စုစုပေါင်းကျေးရွာ(၂၀၈)ရွာနှင့် (၁၇၅) ယူနစ် ပေးဝေဆောင်ရွက်နိုင်ခဲ့ပြီး အကျိုးပြု ကျေးရွာ (၃၁၉၇၈)ရွာ၊ အိမ်ထောင်စု (၃၂၄၃၄)ဦး အကျိုးပြု ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။



# ကယားပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၆ –၂၀၂၀ အထိ လေးနှစ်ကျော်ကာလအတွင်း ပြည်သူ့အကျိုးပြုမှတ်တိုင်များ

#### ကတ္တရာကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ

ကယားပြည်နယ်၊ လမ်းဦးစီးဌာနက **၂၀၁၆– ၂၀၁၇ခု၊ ဘဏ္ဍာရေးနှစ်တွင်** တောင်ငူ–လိပ်သို–ယာဒို– လွိုင်ကော်– ဟိုပုံးလမ်း (လွိုင်ကော်မြို့တွင်း) ကတ္တရာကွန်ကရစ်ခင်းခြင်း (၂) မိုင် (၃)ဖာလုံ (၂၀၃) ပေအား ရန်ပုံငွေကျပ်သန်း (၆၈၉.၃၀၀)ဖြင့်လည်းကောင်း၊ (၂)မိုင်(၄၅၇)ပေအား ရန်ပုံငွေကျပ် သန်း(၃၈.၀၄၀)ဖြင့်လည်းကောင်း၊ <mark>၂၀၁၇–၂၀၁၈ခ</mark>ု၊ ဘဏ္ဍာရေးနှစ်တွင် တောင်ငူ - မော်ချီး - ဒီးမော့ဆိုလမ်း (ဘောလခဲမြို့တွင်း) ကတ္တရာကွန်ကရစ်ခင်းခြင်း (၁) မိုင် (၁) ဖာလုံအား ရန်ပုံငွေကျပ်သန်း (၃၂၃.၀၀၀) ဖြင့်လည်းကောင်း၊ ( ဖားဆောင်းမြို့တွင်း ) ကတ္တရာကွန်ကရစ်ခင်းခြင်း (၀)မိုင် (၆)ဖာလုံ အား ရန်ပုံငွေကျပ်သန်း(၂၉၃.၀၄၀)ဖြင့်လည်းကောင်း၊ ဖားဆောင်း–မယ်ဆည်နန်– မယ်စဲ့–နန်းမန်း ဘီပီ (၁၃) လမ်း (မယ်စဲ့မြို့တွင်း) ကတ္တရာကွန်ကရစ်ခင်းခြင်း (၀) မိုင် (၄.၀၃) ဖာလုံအား ရန်ပုံငွေကျပ် သန်း (၁၂၃.၀၀၀) ဖြင့်လည်းကောင်း၊ **၂၀၁၈ ခုနှစ် (ဧပြီလမှ စက်တင်ဘာလအထိ)** တောင်ငူ–လိပ်သို–ယာဒို–လွိုင်ကော်– ဟိုပုံးလမ်း (လွိုင်ကော်မြို့တွင်း) ကတ္တရာကွန်ကရစ်ခင်းခြင်း (၀) မိုင် (၇.၄၀၆) ဖာလုံအား ရန်ပုံငွေကျပ်သန်း (၃၈၁.၅၀၀) ဖြင့်လည်းကောင်း၊ <mark>၂၀၁၈–၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ်တွင်</mark> တောင်ငူ–လိပ်သို– ယာဒို– လွိုင်ကော်– ဟိုပုံးလမ်း (ဒီးမော့ဆိုမြို့တွင်း) ကတ္တရာကွန်ကရစ်ခင်းခြင်း၊ (၀) မိုင် (၇) ဖာလုံအား ရန်ပုံငွေကျပ်သန်း (၂၉၆.၆၃၀) ဖြင့်လည်း ကောင်း၊ ဒီးမော့ဆို–ဒေါညေးခူ–ဘောလခဲလမ်း (ဒီးမော့ဆိုမြို့တွင်း) ကတ္တရာကွန်ကရစ်ခင်းခြင်း (၀)မိုင် (၃.၉၈) ဖာလုံအား ရန်ပုံငွေကျပ်သန်း (၁၂၆.၁၄ဂ) ဖြင့်လည်းကောင်း၊ တောင်ငူ-မော်ချီး-ဒီးမော့ဆိုလမ်း(ဖရူဆိုမြို့တွင်း) ကတ္တရာကွန်ကရစ်ခင်းခြင်း (၀) မိုင် (၅.၄၇) ဖာလုံအား ရန်ပုံငွေကျပ်သန်း (၁၇၈.၆၉၀) ဖြင့်လည်းကောင်း၊ လွိုင်ကော်– ပွန်ချောင်း-ရှားတောလမ်း (ရှားတောမြို့တွင်း) ကတ္တရာကွန်ကရစ်ခင်းခြင်း (၀) မိုင် (၄.၉၇) ဖာလုံအား ရန်ပုံငွေကျပ်သန်း (၁၆၆.၉၃၂) ဖြင့်လည်းကောင်း၊ လွိုင်ကော်မြို့သစ်လမ်း၊ အမှတ် (၉) လမ်းနှင့် ဒေါနလမ်း ကတ္တရာကွန်ကရစ်ခင်းခြင်း (၀) မိုင် (၄.၆၇) ဖာလုံအား ရန်ပုံငွေကျပ်သန်း (၁၄၇.၆၄၀) ဖြင့်လည်းကောင်း ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

#### တံတားတည်ဆောက်ခြင်းလုပ်ငန်းများ

၂၀၁၆ – ၂၀၁၇ခု၊ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၇ – ၂၀၁၈ခု၊ ဘဏ္ဍာရေးနှစ်တို့တွင် လွိုင်ကော်မြို့၊ ရှမ်းပိုင်းရပ်ကွက်ရှိ (ရှမ်းပိုင်းတံတား)အား (ပေအရှည် ၂၇၀၊ ယာဉ်သွားလမ်း(၂၄)ပေအကျယ်နှစ်လမ်းသွား) မူလလူသွားလမ်း သစ်သား တံတားမှ သံကူကွန်ကရစ် တံတားအသစ် (၁) စင်း တည်ဆောက်ခြင်းလုပ်ငန်းအား ရန်ပုံငွေကျပ်သန်း (၈၂၀.၀၀၀) ဖြင့် လည်းကောင်း၊ ၂၀၁၇ – ၂၀၁၈ခု၊ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၈ – ၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ် ( ပထမ(၆)လ ) တို့တွင် လွိုင်ကော်မြို့၊ ဒေါန်းကူးရပ်ကွက်ရှိ (ဒေါန်းကူးတံတား)အား (ပေအရှည် ၂၀၀၊ ယာဉ်သွားလမ်း (၂၄)ပေအကျယ်နှစ်လမ်း သွား) မူလသစ်သားတံတားဟောင်းတစ်လမ်းသွားမှ သံကူကွန်ကရစ်တံတား အသစ် (၁) စင်း တည်ဆောက်ခြင်းလုပ်ငန်းအား ရန်ပုံငွေကျပ်သန်း (၈၄၀) ဖြင့်လည်းကောင်း၊ ၂၀၁၈ – ၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၉ – ၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၉ – ၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၉ – ၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၉ – ၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ်တို့တွင် လွိုင်ကော်မြို့၊ မင်းစုရပ်ကွက်ရှိ (ကန္တရဝတီတံတား)အား မူလအရှည် (၃၀၅) ပေ၊ (၂၂) ပေအကျယ် သံကူကွန်ကရစ်တံတားမှ (၄၄) ပေ အကျယ် (၄) လမ်းသွားအဆင့်သို့ တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းအား ရန်ပုံငွေ ကျပ်သန်း( ၉၉၉.၉၆၀ ) ဖြင့်လည်းကောင်း ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

#### မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ ဆောင်ရွက်ချက်

ကယားပြည်နယ်၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက **၂၀၁၆–၂၀၁၇ခု၊ ဘဏ္ဍာရေးနှစ်တွင်** လွိုင်ကော်မြို့နယ်၌ (၄) ခန်းတွဲ (၃)ထပ် RC (၄) လုံးအား ရန်ပုံငွေကျပ်သန်း (၈၀၂.၀၀၀) ဖြင့်လည်းကောင်း၊ (၁)ထပ်လုံးချင်း RC (ညွှန်ကြားရေးမှူးနေအိမ်) (၁) လုံးအား ရန်ပုံငွေကျပ်သန်း(၃၇.၉၅၀) ဖြင့်လည်းကောင်း၊ ဘောလခဲမြို့နယ်၌ (၄) ခန်းတွဲ (၃) ထပ် RC (၂) လုံးအား ရန်ပုံငွေကျပ်သန်း (၄၀၂.၀၀၀) ဖြင့်လည်းကောင်း၊ **၂၀၁၇–၂၀၁၈ခု၊ ဘဏ္ဍာရေး နှစ်တွင်** လွိုင်ကော်မြို့နယ်၌ (၄) ခန်းတွဲ (၃) ထပ် RC (၄)လုံးအား ရန်ပုံငွေကျပ်သန်း( ၈၆၂.၀၅၆ ) ဖြင့်လည်းကောင်း၊ (၄) ခန်းတွဲ (၃) ထပ် RC (ပြည်နယ်ရုံး) (၁)လုံးအား ရန်ပုံငွေကျပ်သန်း( ၂၁၅.၆၀၀ )ဖြင့်လည်းကောင်း၊ ( ၂ )ခန်းတွဲ (၃) – ထပ် RC (ပြည်နယ်ရုံး) (၁) လုံးအား ရန်ပုံငွေကျပ်သန်း (၁၆၉.၁၃၈) ဖြင့်လည်းကောင်း၊ (၁) ထပ်လုံးချင်း RC (ဒုတိယညွှန်ကြားရေးမှူးနေအိမ်) (၁) လုံးအား ရန်ပုံငွေကျပ်သန်း (၄၇.၀၄၀) ဖြင့်လည်းကောင်း၊ ဘောလခဲမြို့နယ်၌ (၄) ခန်းတွဲ (၃) ထပ် RC (၂) လုံးအား ရန်ပုံငွေကျပ်သန်း (၄၂၈.၉၃၉) ဖြင့်လည်းကောင်း၊ **၂၀၁၈–၂၀၁၉ ခု**၊ **ဘဏ္ဍာရေးနှစ်တွင်** လွိုင်ကော်မြို့နယ်၌ (၄) ခန်းတွဲ (၃) ထပ် Steel Structure (၄)လုံးအား ရန်ပုံငွေကျပ်သန်း (၈၁၉.၄၃၈) ဖြင့်လည်းကောင်း၊ ဒီးမော့ဆို၊ ဖရူဆို၊ ရှားတော၊ ဘောလခဲနှင့် မယ်စဲ့မြို့နယ်တို့တွင် (၄) ခန်းတွဲ (၃) ထပ် Steel Structure (၁)လုံးစီတို့အား ရန်ပုံငွေကျပ်သန်း (၁၀၁၈.၈၁၄) တို့ဖြင့်လည်းကောင်း၊ <mark>၂၀၁၉–၂၀၂၀ခ</mark>ု၊ **ဘဏ္ဍာရေးနှစ်တွင်** လွိုင်ကော်မြို့နယ်၌ (၄) ခန်းတွဲ (၃) ထပ် RC (၃) လုံးအား ရန်ပုံငွေကျပ်သန်း (ဂု၅၅.၅၆၆) ဖြင့် လည်းကောင်း၊ (၄) ခန်းတွဲ (၃)ထပ် RC (ညွှန်ကြားရေးမှူးအိမ်ရာ) (၁) လုံးအား ရန်ပုံငွေကျပ်သန်း (၃၅၆.၁၀၀) ဖြင့်လည်းကောင်း၊ ဒီးမော့ဆိုမြို့နယ်၌ (၄) ခန်းတွဲ (၅) ထပ် RC (၁) လုံးအား ရန်ပုံငွေကျပ်သန်း (၄၁၅.၀၃၁) ဖြင့် လည်းကောင်း၊ ဖရူဆို၊ ဘောလခဲ၊ ဖားဆောင်း၊ မယ်စဲ့မြို့နယ်တို့၌ (၄) ခန်းတွဲ (၃) ထပ် RC (၁)လုံး စီအား ရန်ပုံငွေ ကျပ်သန်း (၁၀၀၃.၉၆) ဖြင့်လည်းကောင်း၊ ရှားတောမြို့နယ်၌ (၂) ခန်းတွဲ (၃) ထပ် RC (၁) လုံးအား ရန်ပုံငွေကျပ် သန်း (၁၂၉.၀၂၃) ဖြင့်လည်းကောင်း ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

#### ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ဆောင်ရွက်ချက်

ကယားပြည်နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက လွိုင်ကော်မြို့နယ်၊ ရေယို–နိုးကိုး–ကုန်းသာကျောက်ချော လမ်း (၃/၃.၂၅၈) မိုင်ခင်းခြင်းလုပ်ငန်းအား ၂၀၁၇–၂၀၁၈ခု၊ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေကျပ်သန်း (၅၃၃.၃၉၂) ဖြင့်လည်းကောင်း၊ ၂၀၁၈–၂၀၁၉ ခုနှစ်တွင် ရန်ပုံငွေကျပ်သန်း (၆၄၄.၀၀၀) ဖြင့်လည်းကောင်း၊ လွိုင်ကော်မြို့နယ်၊ မြောင်းခွ–စည်းလင်းလမ်း မြေလမ်းတာပေါင်ချဲ့၍ ကတ္တရာလမ်းခင်းခြင်း (၂/၇) မိုင်အား ရန်ပုံငွေကျပ်သန်း (၆၁၀.၇၄၀) ဖြင့်လည်းကောင်း၊ ဒီးမော့ဆိုမြို့နယ်၊ ဘုရားဖြူ – ပလဖလမ်း မြေလမ်းတာပေါင်ချဲ့၍ ကတ္တရာလမ်းခင်း ခြင်း( ၄/၂.၅) မိုင်အား ရန်ပုံငွေ ကျပ်သန်း(၇၉၈.၈၀၀) ဖြင့်လည်းကောင်း၊ ဘောလခဲမြို့နယ်၊ ဘောလခဲ–ရေနီပေါက်– ဝမ်ချယ်လမ်း လမ်းတာချဲ့ခြင်း (၁၂) ပေအကျယ် ကတ္တရာလမ်း (၄/ ၅) မိုင် အဆင့်တိုးမြှင့်ဆောင်ရွက်ခြင်း လုပ်ငန်းအား ရန်ပုံငွေကျပ်သန်း (၇၁၉.၇၀၀) ဖြင့်လည်းကောင်း၊ ၂၀၁၉–၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ်တွင် ဒီးမော့ဆို မြို့နယ်၊ ဒေါခလိုက်လင်း–ထေးထူဖျ–ဒေါတငူး–တနီးလာလဲ–ထီးသဲကလိုးကျေးရွာချင်းဆက်လမ်း (ကန်ခုနစ်ဆင့် ကန်အမှတ်၊ ၁–၂–၃–၄–၅–၆–၇) သို့ ဆက်သွယ်ထားသော ကတ္တရာလမ်း(၄/၇)မိုင် ခင်းခြင်းလုပ်ငန်းအား ရန်ပုံငွေ ကျပ်သန်း(၉၀၁.၈၂၂) ဖြင့်လည်းကောင်း၊ ဖားဆောင်းမြို့နယ်၊ ရေပူ–မိုဆာခီးလမ်း(၃/၁)မိုင်အား မြေသားလမ်းမှ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းအား ရန်ပုံငွေကျပ်သန်း (၆၂၀.၇၈၉)ဖြင့်လည်းကောင်း ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

### ဝန်ထမ်းအိမ်ရာတည်ဆောက်ရေးလုပ်ငန်းများ

c	80418	2 2 2	လုပ်ငန်	താരാ	c	, , , ,
ည်	မြို့နယ်	လုပ်ငန်းအမည်		ခန်း	ဘဏ္ဍာရေးနှစ်	ရံပုံငွေ (ကျပ်သန်း
0	လွိုင်ကော်	(၄)ခန်းတွဲ (၃)ထပ် RC	9	90	ეიაც- ეიაე	റോ.റാറ
		(၁)ထပ် လုံးချင်း RC( ညွှန်ကြားရေးမှူးနေအိမ်)	0	0	1	२ <b>७.</b> ७७०
	ဘောလခဲ	(၄)ခန်းတွဲ(၃)ထပ် RC	J	J9	1.	903.000
		စုစုပေါင်း	?	79		ეცე.ცეი
J	လွိုင်ကော်	(၄)စန်းတွဲ (၃)ထပ် RC	9	90	၂၀၁၇-၂၀၁၈	ട്വെ.ററ്റി
		(၄)ခန်းတွဲ (၃)ထပ် RC (ပြည်နယ်ရုံး)	0	၁၂	1	ეაე.600
		(၂)စန်းတွဲ(၃)ထပ် RC (ပြည်နယ်ရုံး)	0	G	30	၁၆၉.၁၃၈
		(၁)ထပ် လုံးချင်း RC (ဒု-ညွှန်မှူးနေအိမ်)	0	0	- 1	97.090
	ဘောလခဲ	(၄)ခန်းတွဲ(၃)ထပ် RC	J	J9		999.020
		စုစုပေါင်း	9	၉၁		2011.J65
9	လွိုင်ကော်	(၄)စန်းတွဲ (၃)ထပ် Steel Structure	9	90	၂၀၁၈-၂၀၁၉	ඉදු.ඉදුම
	ဒီးမော့ဆို	(၄)ခန်းတွဲ (၃)ထပ် Steel Structure	0	၁၂	1	၄၀၁.၆၀၃
	ဖရူဆို	(၄)စန်းတွဲ (၃)ထပ် Steel Structure	0	၁၂		ეთ.667
	ရှားတော	(၄)ခန်းတွဲ (၃)ထပ် Steel Structure	0	၁၂	1	J07.505
	ဘောလခဲ	(၄)ခန်းတွဲ (၃)ထပ် Steel Structure	э	၁၂	1	JoJ.000
	မယ်စဲ့	(၄)ခန်းတွဲ (၃)ထပ် Steel Structure	0	၁၂	1	JoG.000
		စုစုပေါင်း	9	၉၁		၁၈၃၈.၂၅၂
9	လွိုင်ကော်	(၄)ခန်းတွဲ (၃)ထပ် RC	9	રહ	၂၀၁၉-၂၀၂၀	ეეე.ეGG
	103-0	(၄)ခန်းတွဲ (၃)ထပ် RC (ညွှန်ကြားရေးမှူးအိမ်ရာ	) ၁	၁၂	II .	იიი.მღვ
	ဒီးမော့ဆို	(၄)ခန်းတွဲ (၅)ထပ် RC	0	Jo	II	၄၁၅.၀၃၁
	ဖရူဆို	(၄)ခန်းတွဲ (၃)ထပ် RC	0	၁၂	II	ევე.၁ეც
	ရှားတော	(၂)ခန်းတွဲ (၃)ထပ် RC	0	6	II .	၁၂၉.၀၂၃
	ဘောလခဲ	(၄)ခန်းတွဲ (၃)ထပ် RC		၁၂	II	ე၄၇.၅၆၁
	ဖားဆောင်း	(၄)ခန်းတွဲ (၃)ထပ် RC	0	၁၂	II.	კეე.ეიი
	မယ်စဲ့	(၄)ခန်းတွဲ (၃)ထပ် RC	С	၁၂	II .	<u> ე</u> ეე,၇၂၀
	100	စုစုပေါင်	: 00	၁၂၂		<u> </u>
	1006-100	ဂု မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်းစုစုပေါင်း	20	209		<b>ე</b> 6၂၄.၄၂၃

### ကယားပြည်နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း

စဉ်	လုပ်ငန်းအမည်	လုပ်ငန်း ပမာဏ	ခွင့်ပြုရန်ပုံငွေ (ကျပ်သန်း)	ဘဏ္ဍာရေးနှစ်	မှတ်ချက်
0	လွိုင်ကော်မြို့၊ ဧက - ၅၀၀ ဓာတ်အားခွဲရုံအား 33/11kV , 5MVA မှ 33/11kV , 10 MVA သို့ တိုးမြှင့်တည်ဆောက်ခြင်း ( Control Building ပါဝင်သည်။ )	33/11kV, 5MVA မှ 10MVA သို့တိုးမြှင့်	000.000	၂၀၁၈ - ၂၀၁၉	JICA LODA ဘတ်ဂျက်
J	လွိုင်ကော်မြို့၊ ရွာတန်းရှည် ဓာတ်အားနွဲရုံအား 33/11kV, 5MVA မှ 33/11kV , 10 MVA သို့ တိုးမြှင့်တည်ဆောက်ခြင်း	33/11kV, 5MVA မှ 10MVA သို့တိုးမြှင့်	၁၁၈.၁၃၁	J00G - J009	ပြည်ထောင်စု ဘတ်ဂျက်
9	ဒီးမော့ဆိုမြို့ ၊ငွေတောင် ဓာတ်အားခွဲရုံအား 33/11kV, 5MVA မှ 33/11kV , 10 MVA သို့ တိုးမြှင့်တည်ဆောက်ခြင်း	33/11kV, 5MVA မှ 10MVA သို့တိုးမြှင့်	၁၁၀.၅၀o	ეიაი - ეიაც ( Mini )	ပြည်ထောင်စု ဘတ်ဂျက်
9	လျှိုင်ကော်မြို့ဖက-၅၀၀ဓာတ်အားခွဲရုံမှ ရွာတန်းရှည်ဓာတ်အားခွဲရုံသို့ ACSR 70mm²ဖြင့် တည်ဆောက်ထားသော ၃၃ကေဗွီဓာတ်အားလိုင်း (၂.၂) မိုင်အား 12 M , SAC Cable 120mm²ဖြင့် အစားထိုးလဲလှယ် တည်ဆောက်ခြင်း	၂.၂ ခိုင် (အဆင့်မြွင့်တင်ခြင်း)	აცგ.ეცნ	၂၀၁၉ - ၂၀၂၀	ပြည်နယ် ဘတ်ဂျက်
0	လွိုင်ကော်မြို့မိုင်းလုံးရထားသံလမ်းမှ ပန်းကန်းဂိတ်အထိ ဟောင်းနွမ်း ၍ စံချိန်စံညွန်းမပြည့်မီတော့သည့် ACSR ကြိုးများဖြင့် တည်ဆောက် ထားသော ၁၁ကေဗွီ ဓာတ်အားလိုင်း (၂.၅) မိုင်အား SAC Cable 120mm <sup>2</sup> ဖြင့် အစားထိုးလဲလှယ် ဖြင့်တင် တည်ဆောက်ခြင်း	၂.၅ မိုင် (အဆင့်မြှင့်တင်ခြင်း)	og.JJ0	J006 - J0J0	ပြည်နယ် ဘတ်ဂျက်
G	ဒီးမော့ဆိုမြို့နယ် ၊ ငွေတောင် 33/11kV , 10MVA ဓာတ်အားခွဲရုံမှ လွီးကထိဓာတ်ာအားခွဲရုံသို့ ၃၃ကေဗွီဓာတ်အားလိုင်း (၁၄ )မိုင် တိုးချဲ့ တည်ဆောက်ခြင်း	၁၄ မိုင် ( တိုး၍တည်ဆောက်ခြင်း)	669.070	၂၀၁၈ - ၂၀၁၉	ပြည်ထောင်စု ဘတ်ဂျက်

စာမျက်နှာ (စ) သို့



စာမျက်နှာ (c) မှ

#### ကယားပြည်နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း

၂၀၁၆–၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် လွိုင်ကော်မြို့၊ ရွာတန်းရှည်ဓာတ်အားခွဲရုံအား 33/11KV , 5 MVA မှ 33/11 KV, 10 MVA သို့ တိုးမြှင့်တည်ဆောက်ခြင်းလုပ်ငန်းကို ပြည်ထောင်စုဘတ်ဂျက်ငွေကျပ် (၁၁၈.၁၃၁) သန်းဖြင့် ဆောင်ရွက်ခဲ့ပါသည်။

၂၀၁၈–၂၀၁၉ (Mini) ဘတ်ဂျက်တွင် ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ဓာတ်အားခွဲရုံအား 33/11 KV , 5 MVA မှ 33/11 KV ,10 MVA သို့ တိုးမြှင့်တည်ဆောက်ခြင်းလုပ်ငန်းကို ပြည်ထောင်စုဘတ်ဂျက်ငွေကျပ် (၁၁၀.၅၀၀)သန်းဖြင့် ဆောင်ရွက်ခဲ့ပါသည်။

၂၀၁၈–၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် လွိုင်ကော်မြို့၊ ဧက–၅၀၀ ခွဲရုံအား 33/11KV, 5 MVA မှ 33/11 KV, 10 MVA သို့ တိုးမြှင့်တည်ဆောက်ခြင်းလုပ်ငန်းအား (Control Building ပါဝင်ပါသည်) JICK LODA ငွေကျပ်(၉၉၅.၀၀) သန်းဖြင့်လည်းကောင်း၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင် 33/11 KV,10MVA ဓာတ်အားခွဲရုံမှ လွီးကထိဓာတ်အားခွဲရုံသို့ 33KVဓာတ်အားလိုင်း (၁၄) မိုင် တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းအား ပြည်ထောင်စုဘတ်ဂျက်ငွေကျပ် (၆၆၄.၀၇၀) သန်းဖြင့်လည်းကောင်း ဆောင်ရွက်ခဲ့ပါသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် လွိုင်ကော်မြို့၊ ဧက-၅၀၀ ဓာတ်အားခွဲရုံမှ ရွာတန်းရှည် ဓာတ်အားခွဲရုံသို့ ACSR 70mm² ဖြင့်တည်ဆောက်ထားသော 33 KV ဓာတ်အားလိုင် (၂.၂) မိုင်အား 12 M, SAC Cable 120mm² ဖြင့် အစား ထိုးလဲလှယ်တည်ဆောက်ခြင်းလုပ်ငန်းကို ပြည်နယ်ဘတ်ဂျက် ရန်ပုံငွေကျပ်(၁၉၃.၅၉၆)သန်းဖြင့်လည်းကောင်း၊ လွိုင်ကော်မြို့၊ မိုင်းလုံး ရထားသံလမ်းမှ ပန်ကန်းဂိတ်အထိ ဟောင်းနွမ်း၍ စံချိန်စံညွှန်းမပြည့်မီတော့သည့် ACSR ကြိုးများဖြင့် တည်ဆောက်ထားသော ဓာတ်အားလိုင်း (၂.၅)မိုင်အား SAC Cable 120mm² ဖြင့် အစားထိုးလဲလှယ် မြှင့်တင်တည်ဆောက်ခြင်းလုပ်ငန်းကို ပြည်နယ်ဘတ်ဂျက်ရန်ပုံငွေကျပ် (၁၄၂.၂၀) သန်းဖြင့် လည်းကောင်း ဆောင်ရွက်ခဲ့ပါသည်။

"၂၀၁၈-၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ်တွင် တောင်ငူ-လိပ်သို- ယာဒို- လွိုင်ကော်- ဟိုပုံးလမ်း (ဒီးမော့ဆို မြို့တွင်း) ကတ္တရာကွန်ကရစ်ခင်းခြင်း၊ (၀) မိုင် (၇) ဖာလုံအား ရန်ပုံငွေကျပ်သန်း (၂၉၆.၆၃၀) ဖြင့် လည်းကောင်း ဆောင်ရွက်ပေးနိုင်ခဲ့"

### ကယားပြည်နယ်၊ လမ်းဦးစီးဌာနနှင့် တံတားဦးစီး ဌာနမှ တာဝန်ယူဆောင်ရွက်သည့် လုပ်ငန်းများ

စဉ်	လုပ်ငန်းအမည်	လုပ်ငန်းပမာဏ	ဘဏ္ဍာရေးနှစ်	ရန်ပုံငွေ (ကျပ်သန်း)	မှတ် တမ်း ဓါတ်(
0	တောင်ငူ-လိပ်သို-ယာဒို-လွိုင်ကော်-	၃ • ၈၈၃ ကီလိုမီတာ	ეიან-კიაე	၆၈၉.၃၀၀	၁ပုံ
	ဟိုပုံးလမ်း (208.567km - 212.450km)	(၂မိုင် ၃ဖာလုံ ၂၀၃ႛ)			
	လွိုင်ကော်မြို့တွင်း ကတ္တရာကွန်ကရစ်				
	ခင်းခြင်း				
J	တောင်ငူ-လိပ်သို-ယာဒို-လွိုင်ကော်-	၀ -၅၄၁ ကီလိုမီတာ	၂၀၁၆-၂၀၁၇	၃၈.၀၄၀	၁ပုံ
	ဟိုပုံးလမ်း (212.450 km - 212.991km)	(၂မိုင် ၄၅၇')			
	လွိုင်ကော်မြို့တွင်း ကတ္တရာကွန်ကရစ်				
	ခင်းခြင်း				
9	တောင်ငူ-လိပ်သို-ယာဒို-လွိုင်ကော်-	၁ -၄၉ကီလိုမီတာ	၂၀၁၈(ဧပြီလမှ	၃၈၁.၅၀၀	၁ပုံ
	ဟိုပုံးလမ်း (211.8km -213.29km)	ဂမိုင်၇.၄၀၆ဖာလုံ	စက်တင်ဘာလ)		
	လွိုင်ကော်မြို့တွင်း ကတ္တရာကွန်ကရစ်				
9	တောင်ငူ-လိပ်သို-ယာဒို-လွိုင်ကော်-ဟိုပုံး	၁-၄၁ကီလိုမီတာ	၂၀၁၈-၂၀၁၉	ივმ.მეլ	၁င
15	လမ်း (193.92km -195.33km) ဒီးမော့ဆိုပြ	မြို့ ပမိုင် ၇ဖာလုံ			
	တွင်း ကတ္တရာကွန်ကရစ်ခင်းခြင်း				
ງ	ဒီးမော့ဆို-ဒေါညေးခူ-ဘောလခဲလမ်း၊(0km-	၀ - ၈ကီလိုမီတာ	၂၀၁၈-၂၀၁၉	၁၂၆.၁၄၀	၁ငံ
- 3	0.8km) ဒီးမော့ဆိုမြို့ တွင်း ကတ္တရာ	ပမိုင် ၃.၉၈ဖာလုံ			
23	ကွန်ကရစ်ခင်းခြင်း				
G	တောင်ငူ-မော်ရီး-ဒီးမော့ဆိုလမ်း၊(263.07kr	n ၁.၁ကီလိုမီတာ	၂၀၁၈-၂၀၁၉	၁၇၈.၆၉၀	၁ငံ
	-264.17km)ဖရူဆိုမြို့တွင်း ကတ္တရာကွန်ကရစ်	၀မိုင်၅.၄၇ဖာလုံ			
	ခင်းခြင်း				

၂၀၁၆–၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် တောင်ငူ–လိပ်သို– လွိုင်ကော်–ဟိုပုံးလမ်း လွိုင်ကော်မြို့တွင်း ကတ္တရာကွန်ကရစ်လမ်းခင်းခြင်း



စာမျက်နှာ (ဆ) သို့



စာမျက်နှာ (စ) မှ

### ကယားပြည်နယ်၊ လမ်းဦးစီးဌာနနှင့် တံတားဦးစီး ဌာနမှ တာဝန်ယူဆောင်ရွက်သည့် လုပ်ငန်းများ

စဉ်	လုပ်ငန်းအမည်	လုပ်ငန်းပမာဏ	ဘဏ္ဍာရေးနှစ်	ရန်ပုံငွေ (ကျပ်သန်း)	မှတ် တမ်း ဓါတ်ပုံ
?	လွိုင်ကော်-ပွန်ချောင်း-ရှားတောလမ်း၊	၁ ကီလိုမီတာ	၂၀၁၈-၂၀၁၉	ენმ.მმე	၁ပုံ
	(61.75km-62.75km) ရှားတောမြို့တွင်း	ပမိုင် ၄.၉၇ဖာလုံ			
	ကတ္တရာကွန်ကရစ်ခင်းခြင်း				
၈	တောင်ငူ- မော်ချီး- ဒီးမော့ဆိုလမ်း	၁∙၈ကီလိုမီတာ	၂၀၁၇-၂၀၁၈	212.000	၁ပုံ
	(214.75km-216.55km) ဘောလခဲမြို့တွင်း	၁မိုင် ၁ဖာလုံ			
	ကတ္တရာကွန်ကရစ်ခင်းခြင်း				
6	တောင်ငူ- မော်ချီး- ဒီးမော့ဆိုလမ်း	၁-၂၁ ကီလိုမီတာ	၂၀၁၇-၂၀၁၈	J@2.090	၁ပုံ
	၊(176.82km-178.03km)ဖားဆောင်းမြို့	ဝဓိုင်ဖြဖာလုံ			
	တွင်း ကတ္တရာကွန်ကရစ်ခင်းခြင်း				
00	ဖားဆောင်း-မယ်ဆည်နန်-မယ်စဲ့-နန်းမန် <i>-</i>	၀ • ၈၁ ကီလိုမီတာ	၂၀၁၇-၂၀၁၈	၁၂၃.000	၁ပုံ
	ဘီပီ(၁၃)လမ်း၊(53.3km-54.11km)မယ်စဲ့မြို့	၀မိုင် ၄.၀၃ဖာလုံ			
	တွင်းကတ္တရာကွန်ကရစ်ခင်းခြင်း				
၁၁	လွိုင်ကော်မြို့သစ်လမ်း၊အမှတ်(၉)လမ်း(0.6km)	ဝ·၉၃၅ကီလိုမီတာ	၂၀၁၈-၂၀၁၉	297.690	၁ပုံ
	ဒေါနလမ်း(0.335km)ကတ္တရာကွန်ကရစ်	ဂမိုင် ၄.၆၇ဖာလုံ			
	ခင်းခြင်း				
၁၂		၁စင်း	၂၀၁၇-၂၀၁၈	790.000	၁ပုံ
	သံကူကွန်ကရစ်တံတား(၂၀၀ပေအရှည်၊ယာဉ်				
	သွားလမ်း ၂၄ပေ အကျယ်နှစ်လမ်းသွား)တံတား		၂၀၁၈-၂၀၁၉	000.000	
	အသစ်တည်ဆောက်ခြင်း(ဒေါနိုးကူးတံတား)		ပထမ(၆)လ		
၁၃	မူလလူသွားလမ်းသစ်သားတံတားမှသံကူကွန်	၁၈င်း	၂၀၁၆-၂၀၁၇	റ്വെറ.00	၁ပုံ
	ကရစ်တံတား(၂၇၀ပေအရှည်၊ယာဉ်သွားလမ်း		၂၀၁၇-၂၀၁၈		
	၂၄ပေအကျယ်နှစ်လမ်းသွား)တံတားအသစ်				
	တည်ဆောက်ခြင်း(ရှမ်းပိုင်းတံတား)				
9	မူလ ၃၀၅ပေ အရှည် ၂၂ပေအကျယ် သံကူကွန်	၁စင်း	၂၀၁၈-၂၀၁၉	o29.999	၁ပုံ
	ကရစ်တံတားမှ ၄၄ပေ အကျယ်(၄)လမ်းသွား အဆင့်သို့ တိုးချဲ့တည်ဆောက်ခြင်း		၂၀၁၉-၂၀၂၀		
	(ကန္တရဝတီတံတား)				


"၂၀၁၉ – ၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ်တွင် လွိုင်ကော်မြို့နယ်၌ (၄) ခန်းတွဲ (၃) ထပ် RC (၃) လုံးအား ရန်ပုံငွေကျပ်သန်း (၇၅၅. ၅၆၆) ဖြင့်လည်းကောင်း၊ (၄) ခန်းတွဲ (၃) ထပ် RC (ညွှန်ကြားရေးမှူးအိမ်ရာ) (၁) လုံးအား ရန်ပုံငွေကျပ်သန်း (၃၅၆.၁၀၀) ဖြင့်လည်း ကောင်း၊ ဒီးမော့ဆိုမြို့နယ်၌ (၄) ခန်းတွဲ (၅) ထပ် RC (၁) လုံးအား ရန်ပုံငွေကျပ်သန်း (၄၁၅.၀၃၁) ဖြင့်လည်းကောင်း၊ ဖရူဆို၊ ဘောလခဲ၊ ဖားဆောင်း၊ မယ်စဲ့မြို့နယ်တို့၌ (၄) ခန်းတွဲ (၃) ထပ် RC (၁) လုံးစီအား ရန်ပုံငွေကျပ်သန်း (၁၀၀၃.၉၆) ဖြင့်လည်းကောင်း၊ ရှားတော မြို့နယ်၌ (၂) ခန်းတွဲ (၃) ထပ် RC (၁) လုံးစီအား ရန်ပုံငွေကျပ်သန်း (၁၀၀၃.၉၆) ဖြင့်လည်းကောင်း၊ ရှားတော မြို့နယ်၌ (၂) ခန်းတွဲ (၃) ထပ် RC (၁) လုံးအား ရန်ပုံငွေကျပ်သန်း (၁၂၉.၀၂၃) ဖြင့်လည်းကောင်း၊ ရားတော မြို့နယ်၌ (၂) ခန်းတွဲ (၃) ထပ် RC (၁) လုံးအား ရန်ပုံငွေကျပ်သန်း (၁၂၉.၀၂၃) ဖြင့်လည်းကောင်း ဆောင်ရွက်ပေးနိုင်ခဲ့"

လွိုင်ကော်မြို ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေမှ ၁၀ အမ်ဗွီအေသို့ အင်အားတိုးမြှင့်တည်ဆောက်ပြီးစီးသည့် ဧက–၅၀၀ ဓာတ်အားခွဲရုံ





### ကန္ဒရဝတီတံတား



၂၀၁၈ – ၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၉ – ၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ်တို့တွင် လွိုင်ကော်မြို့၊ မင်းစုရပ်ကွက်ရှိ (ကန္တရဝတီတံတား) အား မူလအရှည် (၃၀၅) ပေ၊ (၂၂) ပေအကျယ် သံကူကွန်ကရစ်တံတားမှ (၄၄)ပေ အကျယ် (၄) လမ်းသွား အဆင့်သို့ တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းအား ရန်ပုံငွေကျပ် သန်း (၉၉၉.၉၆၀) ဖြင့် ဆောင်ရွက်ပေးနိုင်ခဲ့

ဒီးမော့ဆိုမြို့ အင်အားတိုးမြှင့် ဆောင်ရွက်ပြီးသော ၃၃/၁၁ ကေဗွီ 5 MVA မှ 10 MVA ငွေတောင် ဓာတ်အားခွဲရုံ

